



www.burmeseclassic.com

မြန်မာစာအုပ် - ၁၄

ကြံ့ပိုက်

လျှို့ဝင်ဆန်းကြယ်ဝစ္စတို့ရား
တော်တော်

BURMESE
CLASSIC

Agatha Christie's
SHORT STORIES

www.burmeseclassic.com

အာဇာပိုင် । ၁၉ ।



ကြံမိကြံရ

လျှိုဂုဏ်ဆန်းကြယ်ဝတ္ထုတိများ

ကော်ကော်

AGATHA CHRISTIE'S
SHORT STORIES



ကော်မွေးစာပေ

အမှတ်-၁၂ (ဘီ)၊ တတိယအလွှာ၊ စက်ကွင်းလမ်း
၂၁။ ရပ်ကွက်၊ အလုပ်မြို့သုတေသန၊ မန်ကုန်ပြု

ပုံနှိပ်မှတ်တမ်း

- စာမျခိုင်မြိုချက်အမှတ် ■ ၅၀၁၅၀၅၀၆၁၁
 ရွှေက်နှာဖုံးခွင့်မြိုချက်အမှတ် ■ ၅၀၁၅၀၂၀၆၂၂
ပုံနှိပ်ခြင်း ■ ပထမအကြံမဲ့ 
 ၂၀၀၇၊ ဇန်နဝါရီ 'ကျော်မွေးစာပေ'
- အပ်ရေ ■ ၅၀၀
 စာအပ်ချုပ် ■ ကိုမြင့်
 မျက်နှာဖုံး ■ ကိုကိုနိုင်
 အတွင်းဖလင် ■ ပုံရှိပိရှင်
 ကွန်ပူးတာစာစီ ■ ရွှေငင်းမောင်
 ထုတ်စေသူ ■ ဦးသန်းဆွေ 'Unity စာပေ'
 အမှတ်-၃၆၂(အပ်ခုံးထပ်)၊
 ဟသ္ဌာတလမ်း၊ စမ်းချောင်းမြို့နယ်၊
 ရန်ကုန်မြို့။
- မျက်နှာဖုံးနှင့်အတွင်းပုံနှိပ် ■ ဦးဇော်မြင့်ဝင်း(ကာလာမြို့ပုံနှိပ်တိုက်)
 အမှတ်-၁၈၄(ဘီ)၊ ၃၁-လမ်း၊
 ဖန်းသဲတန်းမြို့၊ ရန်ကုန်မြို့။
- တန်ဖိုး ■ ၁၆၀၀ ကျပ်

မာတိကာ

BURMESE
CLASSIC
LIBRARY

မူရင်းစာရေးဆရာ အာဂါသာခရစ္စတီ	၆
၁။ ဝါယာလက်စက် (Wireless) ...	၃
၂။ ပဟောဒ္ဓဆန်သော ပြန်ပေးမှု (The oracle at Delphi) ...	၂၅
၃။ ဖကြံကောင်းမစည်ရာ ...	၄၁
(The Strange case of Sir Arthur Carmichael)	
၄။ ကံပီးအိမ် (The Lamp) ...	၆၃
၅။ ရွှေးရတ်မြို့က ပဟောဒ္ဓ (The house at Shiraz) ...	၃၃
၆။ ဆင့်မလက္ခဏာ (The Hund of Death) ...	၉၃
၇။ ပလိုင်းမောက်အမြန်ရထားအမှု (Wireless) ...	၁၁၃
၈။ ကြိမိကြရာ (Have you got everthing you want?) ...	၁၃၁
၉။ ပဟောဒ္ဓစံအိမ် (The Listerdale mystery) ...	၁၄၃
၁၀။ အဖော် (The companion) ...	၁၅၃

Agatha Christie (1890-1976)

ဘရေဝပြည့်နှစ်တွင် အကိုလန်နိုင်ငံ တော်ကောမြို့၌ ဖွူးဖွားခဲ့သည်။ ပထမကဗ္ဗာ
စဉ်အပြီး ဘဇ္ဈဝတွင် ပထမဆုံးဝတ္ထု The Mysterious Affair at Styles ကို ရေး
သားခဲ့သည်။ လျှို့ဝှက်သည်းဖို့စုတောက်ဝတ္ထုဖြစ်ပြီး ထိုကာလက နာမည်ကျော်
လွှဲကြိုက်များနေသော သာအာသာကိုနှင့်ဖို့၏ စုတောက်လာတ်ဆောင်ဖြစ်
သူ ရွှေးလေ့ဟုမြို့မြို့ ဘယ်လ်ရှိယပ်စုတောက် ဟာကြားလိပိုင်းရော့ကို စတင်
ခွဲထုတ်ခဲ့သည်။

ထိုအခါမှစ၍ စုတောက်၊ လျှို့ဝှက်သည်းဖို့ဝတ္ထုနှင့် ပြောတ်များကို
စဉ်ဆက်ပြောတ် ရေးသားခဲ့သည်။ သူ့မ၏ ဝတ္ထုနှင့် ပြောတ်များကို နှစ်ပေါင်း
ငါးဆယ်ကျော်မျှ ကဗ္ဗာနိုင်ငံပေါင်းများစွာရှိ စာဖတ်ပရိသတ်၏ နှစ်ခြိုက်စွာ
အေးပေးခြင်းကို ခံယူခဲ့ပြီး နိုင်ငံများစွာတွင် ဘာသာအမျိုးမျိုးဖြင့် ပြန်ဆိုထုတ်
ဝေခဲ့ရသည်။

ရွှေးဟောင်းသုတေသနပညာရှင်ဖြစ်သော ခင်ပွန်းသည်နှင့်အတူ အရှေ့
အလယ်ပိုင်း နိုင်ငံများသို့ နှစ်စဉ်လိုက်ပါသွားလေ့ရှိရာမှ ကိုယ်တွေ့ အတွေ့
အကြံများသည် လျှို့ဝှက်သည်းဖို့ဝတ္ထုလာတ်လမ်းများ ဖြစ်လာရပါသည်။ Queen
of crime ဟု ကဗ္ဗာကျော်ခဲ့ပြီး သူ့မ၏ အကောင်းဆုံးလက်ရာမှာ ဘဇ္ဈ၏ တွင်
ရေးသားသည် The Murder of Roger Ackroyd ဖြစ်သည်။ အခြားထင်ရှားသော
ဝတ္ထုများမှာ The Mysterious Affair at Styles, Death on the Nile, Murder on
the Orient Express, Ten Little Niggers, Witness for the Prosecution စသည်တို့
ဖြစ်သည်။ ဘဇ္ဈ၏ ခုနှစ်တွင် မကွယ်လွန်ပါ နောက်ဆုံးရေးခဲ့သော ဝတ္ထုမှာ
Postern of Fate ဖြစ်သည်။

Agatha Christie သည် ဂင်းနှစ်ကဗ္ဗာစံချိန်များစာအုပ်တွင် အရောင်းရဆုံး
စာရေးဆရာအဖြစ် မှတ်တမ်းတင်ခြင်းခဲ့ရပါသည်။

ဝါယာလက်စက်

“အရေးအကြီးဆုံးကတော့ ပူပင်သောကတွေနဲ့ စိတ်လှပ်ရှားမှုတွေ ဖြစ်အောင် နေဖို့ပါပဲ”

ဒေါက်တာမန္တက ဆရာဝန်များ၏ အေးဆေးတည်ပြိုင်သော လေပို့ပြင် ပြောလိုက်ခြင်း ဖြစ်ပါသည်။ မစွမ်းဟာတာမှာ လူတိုင်းကြားနေကျ နှစ်သိမ်စကား များကြောင့် စိတ်သက်သာရာရမည့်အစား သုသယပင် ဖြစ်လာပါ၏။

“နှလုံးအားနည်းတာမျိုးပေါ့ခင်ဗျာ”

ဒေါက်တာက ပိုင်နိုင်ကျမ်းကျင်စွာ ဆက်ပြောသည်။

“ဒါပေမဲ့ စိုးရိမ်စရာတော့ လုံးဝမရှိဘူးနော်၊ ဒါကျွန်တော်တာမသံပါတယ်”

ထိနောက် ဆက်၍ “ပင်ပန်းတဲ့အလုပ်တွေ ရောင်ပါ။ ရာသီဥတုကောင်တဲ့ အချိန်မျိုးမှာ သက်သာတဲ့ လောကျင့်ခန်းမျိုး လုပ်နိုင်ရင် ကောင်းပါတယ်။ အမြင့်တက်တာမျိုးတော့ မလုပ်သင့်ဘူး။ အရေးကြီးတာကတော့ဘူး...”

သူက ပြုချွင်စွာ ကြည့်ပြီး “စိတ်ကို လွှတ်လွှတ်လပ်လပ်ထားပေးပါ။ ကိုယ့်ကျန်းမာရေးပေါ်ချည်း စိတ်ရောက်မနေစေနဲ့ပေါ့”

ပြောရင်နှင့် ဒေါက်တာက ချမ်းသာသော လူနာများကို ကုသရခြင်းအတွက် ကျော်နေဖို့လေသည်။ လူနာအမျိုးသမီးကြီး၏ တူဖြစ်သူ ချားလ်ရစ်ချုံးကိုလူ ဒေါက်တာက ပို၍ ရှင်းလင်းစွာ ပြောပြပါသည်။

“ဒီလိုကွဲ! ရှင်းရှင်းပြောရရင် မောင်ရင့်အဒေါ်ဟာ နှစ်ပေါင်းများလှာ ငန်ယ်သို့ နေနိုင်ဖို့ ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ စိတ်လှပ်ရှားမှုမျိုး ကျွမ်းလာဖို့ သတိထားရပယ်။ ရှတ်တရော် စိတ်ထိခိုက်တာမျိုး၊ တအားစိတ်ပန်းသွားတာ ဒို့ကြောရင်တော့ အသက်အန္တရာယ် ရှိနိုင်တယ်”

◆ ကျော်မြန်

သူက လက်ဖျောက်တစ်ချက်တဲ့လိုက်ပြီး...

“သူကို အေးအေးချင်ချမ်း ပြိုပြိုပါသက်သက်လေး ထားလိုက်ကွား ပင်ပင် ပန်းပန်းအလုပ် ဘာမှုပလုပ်စေနဲ့ စိတ်ထိခိုက်စရာတွေ အကြောကြးထိုင်စဉ်းစား နေတာဖို့လည်း ခွင့်ပြုသင့်သူ့၊ ပျော်ပျော်ချင်ချင်နဲ့ စိတ်ဂွောတ်လပ်ပေါ့ပါးလေ ကောင်းလေး”

“စိတ်လွှတ်လပ်ပေါ့ပါးရမယ်” ချားလ်က တွေးတွေးဆသနှင့် ပြောလိုက် သည်။ ချားလ်သည် စဉ်းစားတွေးဆတ်သည့်လူငယ်တစ်ဦး ဖြစ်၏။ ထိုပြင် သူသည် သူကိုယ်ပိုင်အနတွေးစိတ်ကူးတို့ကို ချွဲနိုင်သလောက် ချွဲတတ်သူလည်း ဖြစ်သည်။ ထိုညောင်တွင် သူသည် ဝါယာလက်စက်တစ်လုံး တပ်ဆင်ရန် သူ အင်္ဂါးကို အဆိုပြုလေသည်။

မစွစ်ဟာတာမှာမူ ထိုအဆိုပြုချက်ကို လိုလိုလားလားပရှိပေး။

“အဆန်းတကြော်ပစ္စည်းမျိုးတွေကို အန်တီဖြင့် မကြောက်ပေါင်ကွယ်”

မစွစ်ဟာတာက လေပျော့ပျော့ဖြင့် ပြန်ပြောပါသည်။ “လျှပ်စစ်လျှင်း ဆိုတာတွေ ရှိတယ်မဟုတ်လား၊ အဲဒါတွေက အန်တို့ကို ထိခိုက်နိုင်တယ်” ချားလ်သည် ပိုင်ပိုင်နိုင်နှင့် စဉ်းရုံးသွေးဆောင်တတ်သူဖြစ်ပေရာ သူ စိတ်ကူးကို အေးအေးဆေးဆေး ရှင်းပြ၏။ မစွစ်ဟာတာမှာ ထိုဘာသာရပ်နှင့် ဖတ်သက်၍ ကောင်းကောင်း ပသီသည့်တိုင်အောင် သူမ၏ အမြှင့်ကို အဆိုင် အော စွဲကိုင်ထားဆဲ ဖြစ်သည်။

“အဲဒီလျှပ်စစ်သုံးပစ္စည်းတွေဟာ ငါတွေဘယ်လိုပြောပြော တချို့လူတွေ ထို ခုက္ခာပေးတတ်တယ်ကဲ့”

မစွစ်ဟာတာက စိုးရွှေ့သည် လေသံဖြင့် ပြန်ပြော၏။

“မိုးကြော်မှန်တိုင်းကျခါးမှာ အန်တီအမြှေတမ်း ခေါင်းကိုက်လာတတ်တယ်”

ချားလ်သည် စိတ်ရှည်သည့် လူငယ်ဖြစ်၏။ သူက လက်ပလျှော့ဘဲ ဆတ်၍ ရှင်းပြုပါသည်။

“ဒီလိပါအန်တီရဲ့ အန်တို့ကို ကျွန်းတော် သေသေချာချာ ရှင်းပြပါမယ်”

သူသည် ကျွန်းဘာသာရပ်တွင် အတတ်အတန် ကျွမ်းဝင်သူ ဖြစ်သည်။ သူက အသံထုတ်လွှာ့မှုဆိုင်ရာထိန်းချုပ်ကိုရိုယာများ၊ ဖရီကွွန်စီအမြှင့်နှင့် အနိမ့်တို့၏ သဘာဝ၊ အသံချွဲခြင်းနှင့် ကျွန်းဝင်သာတို့ အလုပ်လုပ်ပုံတို့ကို အသေးစိတ် ပြုပြုလေသည်။

မစွစ်ဟာတာမှာ သူမ နားမလည်သော ဝေါဟာရများ၊ ပစ္စည်းအင်္ဂါးများကို ရှည်လျှော့စွာ နားထောင်ရပြီး နောက်သုံးတွင် စိတ်ပလျှော့လိုက် တော့သည်။

“အေးပါ ချားလ်ရယ်” သူမက ဆက်မကနဲ့ကျက်တော့ဘဲ

“ပင်းက ကောင်းတယ်ထင်ရင်တော့လည်း...”

ချားလ်က နှစ်သိမ့်သော လေသံဖြင့် “အန်တိပေရှုရယ်၊ တကယ်တော့ ဒီ စက်ဟာ အန်တိအတွက်ပါ အန်တိတစ်ယောက်တည်း စိတ်အားငယ်နေတာ တွေ ပြီးငွေ့ပြီး ငေးငေးငိုင်ငိုင်ဖြစ်နေရတာတွေ ပျောက်သွားဖို့ပါ”

မကြာဖိ ဝါယာလက်စက် ရော်လာလေလတော့၏။ မစွစ်ဟာတာသည် ခလုတ်များ၊ လက်ကိုင်ဖုံများဖြင့် ကျက်သရေမရှိလှသည် သေတ္တာပုံ စက်ကြီးကို တွေ မြင်နေရလေသည်။ ချားလ်က သူမကို စက်အကြောင်း နားလည်းပြီး စိတ်ဝင်စားလာစေရန် အားတက်သရော ကြီးစားသင်ပြုပါသည်။ သူက စက်ကို ပိုင်နိုင်စွာ ကိုင်ဘွယ်ပြီး စိတ်ထက်သန့်စွာနှင့် အသေးစိတ် ရှင်းပြနေပါ၏။

မစွစ်ဟာတာသည် နောက်ဖို့ပြင့်မြင့်နှင့် ကုလားထိုင်ပေါ်တွင် ပြုပါသက် စွာ ထိုင်ပြီး စိတ်ရှည်စွာ ကြည့်နေပါသည်။ သူမ၏ စိတ်ထဲတွင်မူ ၁၉၅၆ ခုနှစ် နားပြားသည် ဆိုသည့်အရာများသည် စိတ်ရှုပ်မျက်စိနောက်စရာတွေချုည်း ပြစ်သည်ဟု စွဲစွဲဖြော မှတ်ယူထားပါ၏။

“ဟောဒီမှာ နားထောင် အန်တိ၊ ကျွန်တော်တို့ ဘာလင်ကအသံကို ကြော နေရပြီ။ ဘယ်လောက်ကောင်းလဲ၊ အန်တိ ကြောရလား”

“တိုးဒိုးမြှုည်ငန်သံက လွှဲလို့ အန်တိ ဘာမှ မကြားဘူး”

ချားလ်က ခလုတ်များကို ဆက်၍ လှည့်နေ၏။ “ဟောဒါ ဘရပ်ဆက လာတာ” သူက စိတ်အားထက်သန့်စွာ ကြည်းလိုက်သည်။

“ဟုတ်ရဲ့လား” မစွစ်ဟာတာက ထူးထူးခြားခြား စိတ်ဝင်စားဟန်ပြုဘဲ ပြော၏။ ချားလ်က ခလုတ်ကို ဆက်လှည့်ပြန်ရာ ဘာမှန်းပသီနိုင်သော ပုံတင်ထပ်နေသည့် ဟောင်သံဟန်းသံများ ထွက်လာလေသည်။

“ခုမှပဲ တို့အိမ်လည်း ခွေးဂေဟာ ဖြစ်တော့တယ်” မစွစ်ဟာတာက စိတ်ဝင်စားဟန်ဖြင့် ပုံတ်ချက်ချွဲလိုက်ရာ ချားလ်က ရယ်လျက်-

“ဟားဟား အန်တိက ရယ်စရာ ပြောတတ်သားပဲကိုး၊ ကောင်းတယ်ရွာ၊ ကောင်းတယ် ဟီးဟီး”

မစွစ်ဟာတာ သူတူကို ကြည့်ပြီး ပြီးလိုက်မိသည်။ သူမသည် ချားလ် တို့ အတော်ပင် သံယောဇ် ရှိပါသည်။ ပိုင်ရိယ်ဟာတာ ခေါ်သည့် တူးတ်ယောက်လည်း သူမနှင့်အတူ နှစ်အတန်ကြာ နေခဲ့ဖူးပါ၏။ ထိုင့်မကို ဓမ္မစွစ်ဟာတာက သူမ၏ အမွှေဆက်ခံသူအဖြစ်ပင် ရည်ရွယ်ထားခဲ့လေသည်။ သီးရာတွင် ပိုင်ရိယ် ဟာတာသည် အခေါ်၏ အလိုက် ဖြစ်အောင် ပနေခဲ့ပေ။ သူမသည် စိတ်ရှည်သည်းခံနိုင်မှု နည်းပြီး အခေါ်၏ ထိုးကျွဲပုံးမပူးများကို

အလွန်စိတ်ပျက်သူ ဖြစ်သည်။ သီးဖြစ်ရာ သူမသည် “တေလေမ”ဟူသည့် အခေါ်ဖော်သော အမည်နှင့်လိုက်အောင် အပြင်ကိုချည်း ထွက်နေတော့သည်။ နောက်ဆုံးတွင် သူမသည် အခေါ်သဘောမကျသော လူငယ်တစ်ဦးနှင့် တွဲနေလေရာ အခေါ်က သူမကို ပါခင်ဖြစ်သူထဲ ပြန်ပို့လိုက်လေတော်၏။ အသုံးမကျလို့ ပြန်ပို့လိုက်တယ်ဟူလည်း စိတ်ဆုံးဆုံးနှင့် စာရေးလိုက်သေးသည်။ မိုင်ရိယ်သည် သူမ တွဲနေသော လူငယ်နှင့်ပင် လက်ထပ်လိုက်ရာ မစွမ်းဟာတာက တစ်ခါတစ်ရုံ ခရစ်စမတ်လို့ ရက်ဖျိုးတွင် လက်ကိုင်ပဝါဘူး၊ ပန်းအုံး စသည့် လက်ဆောင်ကလေးများ ပို့ပေးတတ်လေသည်။

တုံးမကို စိတ်ပျက်သွားသော မစွမ်းဟာတာသည် တုံးသာက်သို့ တစ်လုံး ကြည့်ပြန်၏။ ချားလုံးမှ စကတည်းကပင် အဆုံးပဲ အောင်မြင်သူ ဖြစ်လေတော့သည်။ သူသည် အခေါ်ပြောသမျှ လိုက်နာ၏။ အခေါ်၏ ထိစဉ်ဘဝအကြောင်း ကော်ကြောင်းပြန်သမျှကိုလည်း စိတ်ဝင်တစားနားထောင်တတ်လေသည်။ ဤအချက်တွင် သူသည် အလွယ်တကူ ပျင်းရိစိတ်ပျက်တတ်သည့် မိုင်ရိယ်နှင့် ဓမ္မဝက္ခာမြှားပေသည်။ သူအခေါ်ပြောသမျှ နားထောင်ရန် ချားလုံသည် ဘယ်တော့မှ ပပျော်ပေ။ အမြှတ်တိဝင်စားစွာ နားထောင်လေ့ရှိ၏။ ထိုပြင် အခေါ်ကို လည်း အုံသုတေသနအောင် တော်သည့် အမျိုးသမီးကြီးတစ်ဦးဖြစ်ကြောင်း ပြို့ဖန်များစွာ ပြောတတ်လေသည်။

ထပ်မံခေါ်ယူမွေးစားသည့် တူအပေါ်တွင် လွန်စွာ ကျော်အားရပိသည့် စွာဟာတာသည် သူမ၏ ရှုံးနေထံသို့ သေတမ်းစာအသစ် ပြန်ရေးလိုကြောင်း အကြောင်းကြားခဲ့သည်။ ရှုံးနေကလည်း သူမအလိုက် အားလုံးပြည့်စုံအောင် ဆောင်ရွက်ပေးခဲ့၏။

ယခုတစ်ဖန် ဝါယာလက်စက်ကိစ္စာ်ပင် ချားလုံသည် အခေါ်၏ ကျော်မူကို ရအောင် ယူနိုင်ခဲ့လေသည်။ မစွမ်းဟာတာသည် ဝါယာလက်စက် တပ်ဆင်ပည့် ကိစ္စကို ပထမ ဆန့်ကျင်ကန့်ကွက်ခဲ့၏။ ထိုနောက် စိတ်ပပါဘဲ ထက်ခံခဲ့သည်။ ထိုနောက်တွင်ကား တဖြည်းဖြည်းနှင့် သဘောကျလာလေတော့သည်။ ယခုအခါ ချားလုံအပြင်သွားချိန်များတွင် မစွမ်းဟာတာသည် ဝါယာလက်စက်နှင့် အတော်စည်းစိမ်ယူနိုင်နေပေပြီ။ ချားလုံအိမ်တွင် ရှိနေချိန်တွင်မူတ်ခါတစ်ရုံ အဆင်ပငြားဖြစ်တတ်၏။ မစွမ်းဟာတာက သူထိုင်ခံတွင် ဒါယ်အော်လက်အေးထိုင်လျှက် ဆင်ဖို့ တီးပိုင်းကြီးနှင့် ပြောတ်ကိုဖြစ်စေ၊ စီးပွားရေးဝည်ပေးကဏ္ဍအားကိုဖြစ်စေ၊ ရေသဗ္ဗာဝါတို့စွာ ရေကန်သာအစီအစဉ်ကိုဖြစ်စေနှုန်းထောင်လိုသည့်အခါတွင် ချားလုံက နိုင်ငံခြားသတင်းများအုံသာ ဖမ်းယူနှုန်းထောင်တတ်လေသည်။ သို့ရာတွင် သူငယ်ချင်းများနှင့် ညျစာစားရန် ချားလုံ

အပြင်သွားသော ရက်များတွင်ကား မစွစ်ဟာတာ စိတ်ဝိုင်းကျဖြစ်ရပါ၏။ ဝါယာလက်စက်၏ ခလုတ်နှစ်ခုကို ချိန်ညီဖြီး သူမ၏ နောက်ပိုဖြင့် ကုလား ထိုင်ကြီးပေါ်တွင်ထိုင်ကာ တစ်ညာနေလုံး နားသောတဆင့်လူတော့သည်။

ပထမဆုံးအကြိမ် ထိတ်လန်းဖွယ်ကိစ္စာ ပေါ်ပေါက်လာ မြတ်စွမ်းများလက် ခက် ရောက်လာပြီး သုံးလာန်အကြာတွင် ဖြစ်ပါသည်။ ထိုအချိန်က ချားလ်သည် ပါတီပွဲတစ်ခုသို့ သွားနေသည်။

ထိုညာနေအတွက် အသံလွှင့်အစဉ်မှာ ဘဲလေးပြောတ်တစ်ပုံးဖြစ်၏။ ထင်ရှားကျော်ကြားသည် အဆိုတော်တစ်ဦးက “အင်နီလော်ရီ” အမည်ရှိ သီချင် ကို အသံမြှင့်လျက် ဆိုင်နေသည်။ “အင်နီလော်ရီ” သီချင်းတစ်ဝါက်ခန့်အရောက် တွင် ထူးဆန်းသောကိစ္စာတစ်ခု ပေါ်ပေါက်လာ၏။ ရှုတ်တရက် သီချင်းနှင့် ဂိုဏ် သံတို့ ရပ်သွားသည်။ တရီးရီးမြည်သံလည်း ခကာအကြာတွင် ရပ်ပြီး တိတ်ဆိတ် သွားတော့သည်။ မစွစ်ဟာတာသည် သူမ၏ စိတ်အာရုံထွင် ဘူးကြောင့်ပုန်း မသိ အလွန် ဝေးကွာသော နေရာတစ်ခုခုကို တွေးနေဖို၏။ ထိုနောက် အိုင်းရှစ် လေသံဖြင့် အမျိုးသားတစ်ဦး၏ အသံက ကြည်လည်ပြတ်သားစွာ ပေါ်ထွက် လာလေသည်။

“မေရီ ကိုယ်ပြောတာကြားလား၊ မေရီ အခုပြောနေတာ ပက်ထရှင်လေ ကိုယ်မင်းဆီကို ရောက်လာတော့မှာပါ။ စောင့်နေနော် မေရီ”

ချက်ချင်းဆိုသလိုပင် “အင်နီလော်ရီ” သီချင်းသံ ရှုတ်တရက်ပြန်ပေါ် လာ၏။

မစွစ်ဟာတာ ကုလားထိုင်ပေါ်တွင် တောင့်တောင့်ကြီး ထိုင်နေရင်း လက်တန်းကို တင်းကျပ်စွာ ဆုံးထားမိသည်။ သူအိပ်ပက်များ ပက်နေတာ လား။ ပက်ထရှစ်၊ ပက်ထရှစ်ရဲ့ အသံပဲ။ ဟောဒီအဆန်းထဲမှာ ပက်ထရှစ် သူကို စကားပြောသွားတယ်။ မဟုတ်သေးဘူး။ ဒါအိပ်မက်ပဲ ဖြစ်ရမယ်။ ဒါမှုဟုတ် စိတ်ချောက်ချားသွားလို့လား၊ သူ တစ်ပိန်း၊ နှစ်ပိန်းလောက်များ အိပ်ဖျော် သွားမိသလားမသိဘူး။ အိပ်မက်ဆိုရအောင်ကလည်း အတော်ထူးဆန်းတယ်။ ကွယ်လွန်ခဲ့တာ ကြောလျှော်ဖြစ်တဲ့ သူ ခင်ပွန်း ပက်ထရှင်က အီသာလှိုင်းက ကစ်ဆင့် သူကို စကားပြောတယ်ဆိုတာ ယုံနိုင်စရာ ရှိရှုံးလား၊ မစွစ်ဟာတာ ဆော့မျှ ထိတ်လန်းနေဖိုသည်။ သူပြောသွားခဲ့တာ ဘာပါလိုပဲ။

“ကိုယ်မင်းဆီကို ရောက်လာတော့မယ် မေရီ စောင့်နေနော်” တဲ့ ဒါ ဖြေစွဲခင် ကြီးပြီး နိမိတ်ပြတာမျိုးများလား မသိဘူး။ နှလုံးအားနည်းလှို့ အတွေး အမြင်တွေ ဖောက်ပြန်တာ ထင်တယ်။ နှလုံးမကောင်းတော့တဲ့ ကြောလျှော်ပြီး။ ဒါဟာ သတိပေးတာတစ်ခုပဲ ဖြစ်မယ်” မစွစ်ဟာတာ ပြောလိုက်၏။ ထိုနောက်

၁၂ ♦ ကျော်ကျော်

ကုလားထိုင်မှ ဖြည့်းညွှေးစွာ ထလေသည်။ သူမက တွေ့ကြုံခဲ့သမျှကို ဘယ်သူ ကိုမှ ပပြောဘဲ နောက် တစ်ရက်နှစ်ရက်လောက်တစ်ယောက်တည်း စဉ်းစား နေခဲ့၏။ ပြီးခဲ့သည့် အတွေ့အကြံကို ကြိမ်ဖန်များစွာ ပြန်တွေးနေဖို့လေသည်။

ထိုနောက် ဒုတိယအကြိမ်သည် ရောက်လာပြန်၏။ ယခုအကြိမ်တွင်လည်း အခန်းထဲတွင် သူတစ်ဦးတည်းသာ ရှိပေသည်။ ဝါယာလက်စက်မှ သုစုတီးဂိုင်း ဖျော်ဖြော်အစိအစဉ်လာနေစဉ် ယခင်တစ်ကြိမ်ကကဲ့သို့ပင် အသံပျောက် သွားခဲ့၏။ တိတ်ဆိတ်ပြိုပ်သက်နေစဉ် စိတ်က အဝေးတစ်နေရာသို့ ရောက် သွားပြန်သည်။ နောက်ဆုံးတွင် ပက်ထရစ်၏အသံ ထွက်ပေါ်လာတော့သည်။ လွှာဝက အသံမျိုးတော့ မဟုတ်။ အလွန်ဝေးကွာသည့်တစ်နေရာမှ ထူးဆန်း ၍ သာမန်လူသားတို့နှင့် မတူသော အသံမျိုး ဖြစ်ပါ၏။

“ပက်ထရစ်ပြောနေတယ်၊ မေရ့-မင်းဆီကို ကိုယ်ရောက်လာတော့မယ်၊ ကြောတော့ပါဘူး...”

ထိုနောက် ဒီးဒီးမြည်သုနှင့်အတူ တေးသုစုတီးဂိုင်းဖျော်ဖြော်ရတ်တရက် ပြန်ဝင်လာလေ၏။

မစွဲပောက် နာရီကို ပေါ့ကြည့်လိုက်သည်။ သူ အီပိပေါ်မနေတာ သေခာ ပါသည်။ သူပုံမှန်အတိုင်း အသီရိနေစဉ်မှာပင် ပက်ထရစ်၏ အသံကို ကြားခဲ့ခြင်း ဖြစ်သည်။ စိတ်ချောက်ချားမှုကြောင့် ထင်ရာမြင်ရာ အတွေ့ ချော်ခြင်း မဟုတ်တာလည်း အသေအချာပင်။ သူစိတ်ရှုပ်စွာနှင့်ပင် ချားလ် ရှင်းပြုခဲ့သည့် အီသာလှိုင်းတို့အကြောင်း စဉ်းစားနေပါ၏။

ပက်ထရစ်က သူကို တကယ်ပဲ စကားပြောခဲ့လေသလား။ တမလွန်က သူ ခင်ပွန်းခဲ့စကားတွေဟာ အာကာသထဲမှာ လွင့်များပြီး သူသီရောက်လာ ခိုင်ခဲ့တာလား။ ပျောက်ဆုံးသွားတဲ့ အသံလှိုင်းတွေ ဆိုတာလည်း ရှိတယ်လို့ ဆိုတယ်။ အာကာသထဲက ကွဲက်လပ်အတွေအကြောင်း ချားလ်ပြောဖူးတာ သတိရလာ၏။ ပျောက်ဆုံးနေတဲ့ လှိုင်းဆိုတာတွေက စိတ်ပိုင်းဆိုင်ရာ အဆန်း တကြော်ဖြစ်ရပ်တွေအတွက် ဖြေရှင်းချက်ဖြစ်နိုင်တယ်။ မှန်တယ်။ ဒီအတွေ့ အဖြင့်ဟာ ပဖြစ်နိုင်တဲ့အတွေ့ မဟုတ်ဘူး။ ပက်ထရစ် သူကို တကယ်စကားနဲ့ ဆက်သွယ်ခဲ့တာပဲ။ ဘာဖြစ်လာမယ်ဆိုတာကို သိတဲ့ ပက်ထရစ်ကသူကိုကြို တင်ပြင်ဆင်ထားဖို့ သိပုံကိရိယာတွေ ပေါ်လာတာကို အခွင့်အရေးယူပြီး အသီ ဖေးခဲ့တာ ဖြစ်တယ်။

မစွဲပောက်က လူခေါ်ခေါင်းလောင်းကို နှိုပ်၍ သူမ၏အိမ်အော်ဖြစ်သူ အယ်လစ်ဘာက်ကို ခေါ်လိုက်သည်။ အယ်လစ်ဘာက်သည် အသက်ခြောက် ဆယ် ရှိပြီး၊ ပိုန်ရည်ရည်ဖြစ်သည်။ အရပ်ရွှည်၍ ခါးမတ်ပတ်နေတတ်သော

လည်း အကွင်းစိတ်ကမူ သူသောင်မကို အလွန်ချုပ်ခဲ့လေးသူ ဖြစ်သည်။

“အယ်လစ်ဘက်” မစွစ်ဟာတာက သူ၏ သစ္စာရှိလှသော အိမ်ဖော်
အမျိုးသမီးကို ကြည့်ပြီး “ငါပြောထားတာ နှင့်မှတ်မိတယ်နော်၊ ငါတော်းပွဲရဲ့ ဘယ်
ဘက်အပေါ်အံဆွဲကို သော့ခတ်ထားတယ်၊ သော့က လေဘယ်ကတ်ပြားအဖြူ
နဲ့ သော့တဲ့အရှည်ပဲ၊ အဲဒီအထဲမှာ အားလုံးအဆင်သင့်ရှိတယ်”

“ဘယ်လိုအဆင်သင့်ပါလဲ မဒါပဲ”

“ငါရဲ့နာရေးအစီအစဉ်ပြောလိုက်သည်”

မစွစ်ဟာတာက ခပ်ဆတ်ဆတ်ပြောလိုက်သည်။

“နှင့်ကိုယ်တိုင် ငါကို ကူးလုပ်ပေးတာတာတွေပေါ့”

အယ်လစ်ဘက်၏ မျက်နှာမှာ ငိုမလို ဖြစ်လာသည်။

“အိုး မဒါပ်ရယ်၊ အဲဒါတွေ စဉ်းစားမနေပါနဲ့၊ ကျွန်းမကတော့ မဒါ
ပိုပြီး ကျွန်းမာလာပြီးလို့တောင် ထင်ထားတာ”

“အခုမဟုတ်လည်း တစ်ချိန်ချိန်တော့ တို့အားလုံး သွားကြရမှာချည်းပဲ”

မစွစ်ဟာတာက လက်တွေ့ကျကျ ရှင်းပြလိုက်သည်။

“အခု ငါအသက် ခုနစ်ဆယ်ရှိပြီ အယ်လစ်ဘက်... က က နှင့်ကိုယ်
ဘာသာ အရှုံးလုပ်မနေစမ်းနဲ့ ငိုချင်ရင် တြေားသွားငါချည်”

အယ်လစ်ဘက်က အငိုရပ်လိုက်ပြီး ရှိက်နေပါသည်။ မစွစ်ဟာတာက
သူကို ကြည့်ပြီး အင်း အတော်သစ္စာရှိပါပေးပဲ့ဟု တွေးနေသည်။ ငါကို
တော်တော်လည်း သံယောဇ်ကြီးရှာတယ်။ နေပါဦး၊ ငါသူအတွက်ထားခဲ့တာ
ဘယ်လောက်ပါလိမ့်၊ ပေါင်တစ်ရာလား၊ ငါးဆယ်ပဲ ထင်ပါရဲ့။ တစ်ရာတော့
သေးမှာကောင်းမယ်။ သူ ငါနဲ့ နေခဲ့တာ ကြောလျှပေါ့ပဲ။

ထိုကိစ္စအတွက် မစွစ်ဟာတာ မရောမရာဖြစ်နေ၍ နောက်တစ်ရက်တွင်
သူ ရွှေ့နေထဲ သေတပ်းစာကို ပြန်လည်စစ်ဆေးကြည့်ရှုလိုကြောင်း စာမေး
လိုက်သည်။ ထိုနေ့မှာပင် ချားလုံက သူကို နေ့လယ်စာထပင်းစားပွဲ၌ သူစိတ်
ဆုပ်ခွားသွားစေသည့် စကားတစ်ခွဲး ပြောခဲ့ခြင်း ဖြစ်သည်။

“စကားမစပ် အန်တိမေရီ ဟိုအပိုခန်းထဲက ရယ်စရာကောင်းတဲ့ ဒီစိုင်းနဲ့
ပြီးတစ်ယောက် ဓာတ်ပုံက ဘယ်သူလဲဟင်း၊ မီးလင်းဖို့အထက်က စင်ပေါ်
စ်ထားတဲ့ ဓာတ်ပုံလော ရှုံးမြှုံးပဲ နှုတ်ခမ်းမွေးနဲ့ ပါးမြှုံးမွေးတွေလည်း ရှိတယ်”

မစွစ်ဟာတာက သူကို ခပ်စိမ်းစိမ်း ပြန်ကြည့်လိုက်ပြီး...

“အဲဒါ မင့်အန်ကယ်ပက်ထရ် ငယ်တုန်းက ရှိက်ထားတဲ့ ပုံပေါ့”

ချားလုံမှာ အလွန်အားနာသွားပြီး...

“အိုး ဆောင်းပါအန်တို့၊ ကျွန်းတော်မသိလို့ ပြောမိကာပါ”

၁၄ ♦ ကျော်ကျော်

မစွစ်ဟာတာက သူတောင်းပန်စကားကို ခေါင်းညီတဲ့အမှတ်ပြုပါသည်။

“ဒါပေမဲ့ ကျွန်တော် အဲ့သူတာက ဟို...” သူက ပြောရင်းနှင့် စကားကို ရုပ်ထားလိုက်ရာ မစွစ်ဟာတာက “ပြောလေ- ဘာပြောမလိုလဲ”ဟု မေးလိုက်၏။ ချားလုက ကပ္ပါယာသီနှင့်-

“ဘာမှုမဟုတ်ပါဘူး၊ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပါ၊ အလကားပါ”

ဟူသာ ပြန်ပြောလိုက်သည်။

မစွစ်ဟာတာက ဆက်မမေးတော့သော်လည်း ထိနော်နော်ပိုင်းတွင်မူသူတို့ နှစ်ဦးတည်းရှိစဉ် ထိုကိစ္စကို ပြန်ဖော်၍ မေးပါ၏။

“ဒါနဲ့ ချားလု၊ မင်းက မင်းအန်ကယ်ရဲ့ ဓာတ်ပုံအကြောင်း ဘာလို့ အန်တို့ ကို မေးတာလဲ”

ချားလုကို ကြည့်ရသည်မှာ စိတ်မသက်မသာ ဖြစ်နေပုံရပါသည်။ သူက

“ကျွန်တော်ပြောခဲ့သလိုပါပဲ အန်တို့ရယ်၊ ဘာမှုမဟုတ်ပါဘူး၊ ကျွန်တော် ဘာသာ ထင်ယောင်ထင်မှား ဖြစ်တာနေမှာပါ”

“ချားလု” မစွစ်ဟာတာက အမိန့်ပေးသော လေသံဖြင့်-

“အန်တို့ အဲဒါကို သိချင်တယ်”

“ဟူတ်ကဲ့-အန်တို့ သိချင်တယ်ဆိုရင်လည်း ပြောပါမယ်၊ ကျွန်တော် အဲဒါ ဓာတ်ပုံထဲက လူကြိုးကို တွေ့လိုက်သလို ထင်ပိုလိုပါ။ မနောက ညာနေမှာ ကျွန်တော် အပြင်က ပြန်ရောက်လာတော်း အစွန်ဆုံး ပြတင်းပေါက်ကနေ အပြင်ဘက်လှမ်း ကြည့်နေသလိုပါ။ ကျော်ကြောင့် အရိပ်ထင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တောင် မြင်မြင်ချင်းတော့ ဘယ်သူများပါလိမ့်လို့ တွေးလိုက်ပိုသေးတယ်။ ဝိတိရိယခေတ်က မျက်နှာပေါက်မျိုးကိုး၊ အယ်လစ်သာက် မေးကြည့်တော့လည်း ဘယ်ညွှန်သည်မှ မလောပါဘူးလို့ ပြောတယ်။ ညာနိုင်း မျှောင်ခါစမှာ ကျွန်တော် အပိုခန်းထဲ ရောက်သွားတော့ ဓာတ်ပုံကို တွေ့လိုက်ရတာပဲ။ စောစောက မြင်ခဲ့ရတဲ့ လူကြီးပုံပေါ့။ တကယ်တော့ ဒါမျိုးက ဖြစ်တတ်ပါတယ်။ မသိစိတ်ဆိုတာမျိုးလေး၊ ဓာတ်ပုံကို အရင်က ကျွန်တော် အူမှုမှုအမှတ်မဲ့ မြင်အူးခဲ့ပြီး အဲဒါပုံကို ပြတင်းပေါက်မှာ ရှိနေသလိုလို ထင်လိုက်ပိုတာပါ”

“အစွန်ဆုံးပြတင်းပေါက် ဟုတ်လား” မစွစ်ဟာတာက ဖြတ်မေးလိုက်၏

“ဟူတ်ကဲ့- ဘာလိုလဲအန်တို့”

“ဘာမှုမဟုတ်ပါဘူး” မစွစ်ဟာတာက ပြန်ဖော်၏။ သို့ရာတွင် သူမသည် စိတ်လူပြုရှားမှုတော့ ခံစားနေရပေသည်။ ထိုအခန်းမှာ သူမခင်ဗြို့မျိုး၏ နားနေခန်း ဖြစ်သည်။

ထိုညနော်သည် ချားလ်သည် အပြင်သွားနေပြန်ပါ၏။ မစွစ်ဟာတာသည် ဝါယာလက်စက်ကို စိတ်ပရှည်စွာ စောင့်ဆိုင်းနားထောင်နေပါသည်။ တတိယအကြိမ်အဖြစ် ပဟောဌီဖြစ်နေသော အသံကို ကြားရေးမည်ဆိုပါက သူမသည် အခြားသော ကမ္မာလောကနှင့် အဆက်အဆွယ်ရနေပြီ ဆုံးသည်ကို ဘာမှ သံသယဝင်စရာ မလိုအောင် သက်သေပြနိုင်တော့မည် ဖြစ်သည်။

နှလုံးခုန်မြန်လာနေသည့်တိုင်းအောင် စက်၏အသံ ရပ်သွားသည့်အခါ သူမ များစွာ မအုံဖြေတော့ပါ။ ခါတိုင်းလိုပင် ခေတ္တမျှ တိတ်ဆိတ်ပြို့သက်သွားပြီးနောက် ဝေးလှသည့်ဒေသမှ ဘိုင်းရစ်လေသံဖြင့် စကားပြောသံကို ကြားရပါပြီ။

“မေရီ-မင်း အသင့်ဖြစ်နေပြီနော်၊ သောကြာနေ့မှာ မင်းဆီ ကိုယ်ရောက်လာတော့မယ်၊ သောကြာနေ့ညကိုနာရီခွဲမှာပေါ့ မကြာက်ပါနဲ့ကွယ်၊ နာတာကြုံတာမျိုး၊ မရှိနိုင်ပါဘူး၊ စောင့်နေနော်”

ရှတ်တရက်စကားပြတ်သွားပြီး တေးသံစုံ ပြန်ပေါ်လာပါသည်။ ကျယ်ကျယ်လောင်လောင် စူးစူးဝါးဝါး ထွက်ပေါ်လာခြင်း ဖြစ်၏။

မစွစ်ဟာတာသည် တစ်မိန့်စုံ နှစ်မိန့်ခန့်မျှ ပြို့သက်စွာ ထိုင်နေဖို့သည်။ သူမျက်နှာမှာ ဖြူဖွေးနေပြီး နှုတ်ခမ်းများကို ကိုက်ထား၏။ ချက်ချင်းပင် သူထိုင်ရာမှထပြီး စာရေးစားပွဲ ရှိရာသို့ သွားလိုက်သည်။ တုန်လှပ်နေသောလက်များဖြင့် စာတစ်စောင် သူရေးလိုက်လေသည်။

“ယနှေ့ည ကိုးနာရီဆယ့်ငါးမိန်စွဲတွင် သွားလေသူ ခင်ပွန်းသည်၏ အသံကို ကျွန်မထင်ရှားပြတ်သားစွာ ကြားခဲ့ရပါသည်။ လာမည် သောကြာနှေ့ည ကိုးနာရီခွဲအချိန်တွင် သူကျွန်မထံ လာမည်ဟု ပြောပါသည်။ ထိုနေ့၊ ထိုအချိန်တွင် ကျွန်မ သေးလွန်ခဲ့ရပါက စိုးသာဦးလောကနှင့် အဆက်အဆွယ် ရှိသည်မှာ မှန်ကန်ကြောင်း အားလုံးသိစေလိုပါသည်။”

မေရီဟာတာ

မစွစ်ဟာတာက သူရေးသည့်စာကို ပြန်ဖတ်ပြီး စာအိတ်တစ်လုံးတွင် အုပ်ပိတ်ကာ လိပ်စာရေးလိုက်၏။ ထိုနောက် လူခေါ်ခေါင်းလောင်းကို နှိုင်သို့ အယ်လစ်ဘာက် ရောက်လာသည်အခါ သူက...

“အယ်လစ်ဘာက် လာမယ့် သောကြာနှေ့ညမှာ ငါသေသွားနဲ့ဖွံ့ဖြို့ရင် သာဒီစာကို ဒေါက်တာမေနဲ့ဆီ သွားပို့...၊ နော်း”

အယ်လစ်ဘာက်က ကန်ကွက်ဟန်ပြု၍ သူက တားလို့ပြီး-

၁၆ • ကျော်ကျော်

“ငါနဲ့ အငြင်းအခုံ မလုပ်ချင်စမ်းနဲ့။ နိမိတ်ပြတယ်ဆိုတာတွေ နင်ယုံတယ် ဆိုတာ ခက္ခက္ခာပြောနေတာပဲ မဟုတ်လား၊ အခုံ ငါနဲ့မိတ်တစ်ခု သိခဲ့ရပြီးပြီ။ နောက်တစ်ခု ပြောစရာရှိသေးတယ်။ ငါသောမ်းစာထဲမှာ နင့်အတွက် ပေါင် ငါးဆယ် ထားခဲ့တယ်။ နင့်ကို ပေါင်တစ်ရာပေးချင်တယ်။ ငါမသောင် ဘက် မသွားဖြစ်ရင် မစွဲတာချားလုံက စီစဉ်ပေးလိမ့်မယ်”

ခါတိုင်းလိုပင် မစွဲစုံဟာတာက အယ်လစ်ဘာက်၏ ငိုယ့်ကန့်ကွက်မူးများ ကို မြန်မြန်ဖြတ်လိုက်၏။ သူမ၏ ဆုံးဖြတ်ချက်အတိုင်း ထိန့်နက်၍ပင် မစွဲတာတာက သူတူကို မှာကြားလိုက်ပါသည်။

“ဒီမှာ ချားလုံ မမေ့နဲ့နော်...၊ အန်တိတစ်စုံတစ်ခု ဖြစ်သွားရင် အယ်လစ် ဘာက်ကို အပိုပေါင် ငါးဆယ် ပေးရလိမ့်မယ်”

“အန်တိကြည့်ရတာ ဒီရက်ပိုင်းမှာ စိတ်ခာတ်ကျွန်းနေပုံပဲ”

ချားလုံက အားပေးဟန်ဖြင့် ပြောလိုက်ပါသည်။

“အန်တိက ဘာဖြစ်မှာမို့လိုလဲ၊ ဒေါက်တာမေန ပြောသလိုဖြင့် နောက် အနှစ်အစိတ်သုံးဆယ်မှာ ကျွန်းတော်တို့ အန်တိရဲ့ ရာပြည့်မွေးနေ့ပွဲတောင် ကျင်းပကြရညီးမှာ”

မစွဲစုံဟာတာက သူတူကို နှစ်လိုစွာ ပြုး၍ ကြည့်သော်လည်း ဘာမှ ပြန် ပေဖြပါ။ ခက္ခက္ခာကြားတွင် သူမက...

“ချားလုံ၊ လာမယ့် သောကြာနေ့ ညာနေမှာ ဘာအလုပ်ရှိသေးလဲ”

ဟု မေးလိုက်သည်။ ချားလုံက အနည်းငယ် အုံသွားဟန်ဖြင့်...

“အိဝင်းမိသားစုကတော့ သူတူအိပ်လာလည်ဖို့ စိတ်ထားတယ်၊ ဒါပေမဲ့ အန်ဟိုက အိပ်မှာနေစေချင်ရင်လည်း...”

“မဟုတ်ပါဘူး” မစွဲစုံဟာတာက ဆုံးဖြတ်ထားဟန်ဖြင့် ပြောသည်။

“နေစေချင်လို့ မဟုတ်ဘူး။ တကယ်ပါချားလုံ၊ အဲဒီညိုင်းမှာတော့ အန်တိ တစ်ယောက်တည်းပဲ နေချင်လိုပါ”

ချားလုံက သူအတော်ကို နားမလည်နိုင်စွာ ကြည့်၏။ သို့ရာတွင် မစွဲစုံဟာတာက နောက်ထက် စကားမဆက်တော့ပါ။ သူသည် သတ္တိရှိခြင်းနင့်တကွ ဆုံးဖြတ်ချက် ခိုင်မာသူ ဖြစ်ပါသည်။ သူ၏ ထူးခြားသော အတွေ့အကြိုး သူတစ်ဦးတည်းသာ သီးသန့်ရင်ဆိုင်လိုပေသည်။

သောကြာနေ့ ညာချုပ်းမှာ တစ်အိပ်လုံး တိတ်ဆိတ်ပြီမဲ့သက်နေပါ၏။ မျွှတ်တာသည် ခါတိုင်းလိုပင် သူ၏ နောက်မြို့မြှင့်ကုလားထိုင်ကို မီးလုပ်ဖို့အနီး ဆွဲဆွဲလျှက် ထိုင်နေသည်။ ဆောင်ရွက်ရန်ကိစ္စများအားလုံး စီစဉ်ပော်ရွက်ဖို့ နေပြီ။ ထိုနေ့မနက်ပိုင်းက ဘက်မှ ပေါင်ငါးဆယ်ထုတ်ယူ၍ အယ်လစ်ဘာက်ကို

ငြင်းဆန်းပို့နေသည့်ကြားက ပေးခဲ့ပြီးဖြစ်၏။ သူမ၏ ကိုယ်ပိုင်အသုံးအဆောင်များကို ဆွဲမျိုးအချို့နှင့် ရင်းနှီးသည့်ပိတ်ဆွဲများအား ခွဲဝေပေးနိုင်ရန် စီစဉ်ပြီး ဖြစ်သည်။ ဘယ်ပစ္စည်း ဘယ်သူပေးလိုက်ပါဟု ချားလ်ကို စာဖြင့်ရေး၍ မှာကြား ပြီး ဖြစ်၏။

ယခုအခါ သူမသည် လက်ထဲတွင် ကိုင်ထားသော စာအိတ်ရှည်ထဲမှ စာ ခွဲကြခေါက်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ရွှေနေဖြစ်သူ မစွဲတာဟောပ်က်ဆန် က သူမညွန့်ကြားသည့်အတိုင်း ဆောင်ရွက်ထားသော သေတမ်းစာ ဖြစ်ပါ၏။ ထို သေတမ်းစာကို သူမ ဖတ်ပြီးဖြစ်သော်လည်း ပို၍ သေချာစေရန် ထပ်၍ တော်ကြည့်လိုက်ပါသည်။

“အယ်လစ်ဘက်မာရှယ်အား သူမ၏ သစ္စာရှိစွာ အမှုထမ်းခဲ့ခြင်းအတွက် ပေါင်ငွေငါးဆယ် ပေးအပ်ပါသည်။ ညီမန်စိုးအား ပေါင်ငွေငါးရာစီ အမွှေပေး ပါသည်။ ကျွန်းရှိသော ကျွန်းပိုင်ဆိုင်သမျှအားလုံးကို ကျွန်းချုပ်ခုစ်ခင်မြတ်နှီးသော တုဖြစ်သူ ချားလ်ရစ်၍ပေးအား အမွှေအဖြစ် ပေးအပ်ပါသည်။”

ပစ္စ်ဟာတာ အကြိုင်များစွာ ခေါင်းညီတ်နေ၏။ သူငါးသောအခါ သူ တဲ့ ချားလ်သည် လူချမ်းသာတစ်ဦး ဖြစ်ပေတော့မည်။ အေးလေ...သူဟာ ငါ့ အတွက် သိပ်ကောင်းတဲ့သူပဲကို၊ ငါကိုလည်း သိပ်တွယ်တာချစ်ခင်တယ်၊ ငါကို အမြဲပဲ ကြုံကြုံနာနာနဲ့ စီတ်ချမ်းသာအောင် လုပ်ပေးခဲ့တယ်။

သူ နာရီကို မေ့ကြည့်လိုက်၏။ ကိုနာရီခဲ့ရန် သုံးမိနစ်သာ လိုတော့သည်။ ကောင်းပြီလေ၊ သူအသင့်ရှိနေပြီ။ သူအေးဆေးတည်ပြုမိမူ ရှိလျက်ပါ။ ကြုံသိပ် ကြောက် ကိုယ့်ကိုယ်ကိုယ်အားပေးနေသည့်တိုင်အောင် သူနှင့်က ယခုအခါ သုံးလိုက်ရပ်လိုက် ဖြစ်နေပါသည်။ သူ၏ ပင်ပန်းလွန်းနေပြီဖြစ်သည့် အာရုံကြော မှားက ပျက်စီးလုန်းနီးဖြစ်နေပြီ။

ကိုးနာရီခဲ့ပြီ။ ပါယာလက်စက်ကို ဖွင့်လိုက်၏။ ဘာကိုများ ကြားရမှာပါ သို့။ အဝေးကြီးက လာနေသလို လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က ကွယ်လွန်ခဲ့သူ အသံးခဲ့ အသံးကို ကြားရလို့မှာလား။

သို့ရာတွင် ဘာကိုမှ မကြားရပါ။ ထိုအစား အသံတစ်ခုကိုတော့ ကြား သို့တော်ခု၏။ ကြားဖူးသည်အသံဖြစ်သော်လည်း ယခုညတွင်မူ သူအသည်း ပေါ်သို့ အေးစက်သော လက်ဖြင့် ဆုပ်ကိုင်ခြင်း ခံရသလို ဖြစ်သွားစေသည့် ပြုစုံပါသည်။ အိမ်ရွှေတံ့ခါးကို တွန်းဖွင့်လိုက်သည့် အသံပင်တွေ့း။ ထို ထပ်၍ပေါ်လာပြန်သည်။ အနေးထဲတွင် အေးစက်သောလေ့လာစုံတော်ခုက် သလိုဖြစ်သွားပါ။ ယခုအခါ မစွဲတာတော်၏ စီတ်၌ လျှို့ဝှက်ရွှေမှုများ သောနေသည်။ ကြောက်ရွှေမှုသာ ပဟုတ်တော့ပါ။ အကြိုင်အကျယ်တွန်လှုပ်

= • ၁၅၃၂

—ရှာတေသနပြီး စုတ်ဓရစ်စင် သူအထွေထဲသို့ ဝင်လာ သည်မှာ...

“နှစ်ဆယ့်ပါးနှစ်စောင် ပြောခဲ့ပါပေါ်၊ ပက်ထရစ်ဟာ လူစိမ်းတစ် ယောတ်လို့ ပြစ်နေပြီး”

ကြောက်ချုပြုင်က သုစိတ်တွင် စိုးဖိုးလာ၏။ တံခါးအပြင်ဘက်မှာ ခြေသံ ကြေးရတယ်။ ဖွွ့ဖွဲ့ ပြည့်ပြည့် နှင့်လျှောက်လာတဲ့ ခြေသံတွေ။ ထိုနောက် အခန်းတံခါး တိတ်ဆိတ်စွာ ပွင့်သွားလေသည်။ မစွစ်ဟာတာ ထရပ်လိုက်၏။ သူ့ခန္ဓာကိုယ်က ယိုးထိုးလှပ်ရှားနေသည်။ မျက်လုံးများက ပွင့်လာသော တံခါးသီ စိုက်ကြည့်လျက်။ သူလက်ထဲမှ တစ်စုံတစ်ခု မီးလင်းဖို့ထဲသို့ လွှတ်ကျ သွားသည်။ လည်ပင်း အညွစ်ခံရသူတစ်ယောက်လို့ အော်လိုက်ရင်း သူအသံက လည်ချောင်းထဲမှာပင် တိမ်ဝင်သွား၏။ မီးရောင်ပို့နို့နှင့်အောက်တွင် နီညွှန်ငြှင် ရောင်နှုတ်ခမ်းမွေးနှင့် မှတ်ဆိတ်မွေးတို့ ရှုံးသည်။ ဝိတိရိယောက်က ရွှေးဟောင်း ကုတ်အကျိုကို ဝတ်ထားသည့် သူနှင့် မစိမ်းလှသော လူတစ်ဦးသဏ္ဌာန်ကို ပြင်ရ ပါသည်။

ပက်ထရစ် ရောက်လာပေပြီး

သူနှုန်း ရှုတ်တရက် ခပ်ပြင်းပြင်း တစ်ချက် ခုန်သွား၏။ ထိုနောက် ပြီး၍ ရပ်နေရာမှ ကြမ်းပြုင်ပေါ် လကျပြိုပ်သက်သွားလေတော့သည်။

နောက်တစ်နာရီအကြာတွင် အယ်လစ်လာက်က သူကို တွေ့သည်။ ဒေါက်တာ မေနဲကို ချက်ချင်းခေါ်ယူပြီး ချားလုံရစ်ချွ်ဝေးလည်း သတင်းရရချင်း ပါတီပွဲပုံ ကတိုက် ကရိုက် ပြန်လာခဲ့၏။ သို့ရာတွင် ဘာမှ မတတ်နိုင်တော့ပါ။ ဖွွဲစ်ဟာတာသည် ထောက်ကူကယ်ဆယ်မှုတို့ အလှမ်းမပီရာသို့ ရောက်သွားခဲ့ ပေပြီး။

နောက်နှစ်ရက်ကြာမှ အယ်လစ်လာက်က သူသခင်မ မှာကြားချက်ကို သတိရပြီး ဒေါက်တာမေနဲအား စာအိတ်ကို ပေးခဲ့သည်။ ဒေါက်တာက စာကို အထူး စိတ်ဝင်စားစွာ ဖတ်ပြီး ချားလုံရစ်ချွ်ဝေးကို ထိုစာပေးလိုက်၏။

“တော်တော် ဆန်းကြယတဲ့ တိုက်ဆိုင်မှုပဲ” ဒေါက်တာက မှတ်ချက်ပေး သည်။ မောင်ရင့်အဒေါ်ဟာ သူခင်ပွုန်း တမလွှန်ကနေ သူကို ဆက်သွယ်တယ် လို့ ယုံကြည့်ပြီး စိတ်ခေါက်ချားခဲ့ပုံရတယ်။ သူခင်ပွုန်းက သူ့ဆီလာမယ်လို့ ချိန်းလိုက်တာအပေါ် အစစ်အမှန်လို့ ယူဆပြီး စိတ်လှပ်ရှားခံစားနေခဲ့ရာက ချိန်းထားတဲ့ အချိန်လည်း ရောက်ရော စိတ်လှပ်ရှားတဲ့ ဒက်မခံနိုင်ဘဲ ဇော်ချုံသွားတာ ဖြစ်ရပယ်”

“စိတ်ညို့ ခံရတာမျိုးလားခင်ၢု” ချားလုံက မေးလိုက်သည်။

“ဒီသဘောမျိုးဆိုပါတော့၊ ခွဲစိတ်စစ်ဆေးကြည့်လို့ အပြောမတဲ့အခါ မောင်

ရင့်ကို အသိပေးပါမယ်။ ဒီလိုအခြေအနေမျိုးမှာ လုပ်ရှိုးလုပ်စဉ် ရှိတဲ့အတိုင်း ရင်ခွဲ စစ်ဆေးတာမျိုးက လုပ်ရမှာကိုး”

ချားလုက နားလည်ဟန်ဖြင့် ခေါင်းညီတ်ပြပါသည်။

ထိုညာတွင် တစ်အိမ်လုံး အိပ်ရာဝင်သွားကြသည့်အခါ ချားလုက ဝါယာ လက်စက်အိမ်၏ နောက်ဘက်မှ အပေါ်ထပ်သူအိပ်ခန်းသို့ ဆက်သွယ်ထားသည့် ဝါယာကြီးတစ်ခွောင်းကို ဖြောက်လိုက်ပါသည်။ ထိုနောက် ညာနေပိုင်းက အအေးသက်သာစေရန် အယ်လစ်ဘက်အား သူအခန်းထဲတွင် မီးမွေးခိုင်းခဲ့သည့် မီးလင်းဖို့ထဲသို့ နှုတ်ခမ်းမွေး၊ မူတ်ဆီတ်မွေးအတူတို့ကို မီးရှုံးလိုက်၏။ သူအန်ကယ် ပိုင်ဆိုင်ခဲ့သည့် ဝိတုရိယခေတ်ပုံစံ အဝတ်များကို အထပ်ခိုးပေါ်ရှိပရှတ်နဲ့သင်းသော ဝိရှိထဲသို့ ပြန်ထားလိုက်ပါသည်။

ယခုအခါ သူမြှင့်ကြည့်မိသလောက် လုံးဝဘေးကင်းသွားပြီ ဖြစ်ပါသည်။ သူအပေါ်မှာ ဂရုတစိုက် စောင့်ရှောက်သွားခြင်းဖြင့် နှစ်ပေါင်းများစွာ အသက် ရှည်နိုင်သည်ဟု ဒေါက်တာမေန ပြောခဲ့ချိန်မှစ၍ သူဦးနောက်ထဲတွင် ပုံဖော်အကွက်ချခဲ့သော အကြံးအစည်းမှာ ချိုးကျူးဖွှုယ် အောင်မြှင့်ခဲ့ပေပြီ။ ရှုတ်ဘုရာ်ရှေ့ချေသွားတာဟု ဒေါက်တာမေန မူတ်ချက်ချခဲ့ခြင်းကိုလည်း ချားလုပြန်တွေ့ပြီး ပြီးမိုလေသည်။

ချားလုသည် သူလုပ်ဆောင်ရမည့် တာဝန်များကို စက်ရှုပ်ဆန်ဆောင်ရွက်နေပါ၏။ စျောပန်အခမ်းအနားဆိုင်ရာကိစ္စများမှာ ထုံးစံရှိသည့် အတိုင်း စီစဉ် ဆောင်ရွက်ပြီး ဖြစ်သည်။ ရပ်ဝေးမှ လာကြသည့် ဆွဲမျိုးတို့လည်း တစ်ဦးနှစ်ဦးမှာအပ အပြန်ခရီးအတွက် ပြင်ဆင်နေကြပေပြီ။ ချားလုသည် သူ အစီအစဉ် ကြောယ်ချက်များအတိုင်း တစ်ခုပြီးတစ်ခု စနစ်တကျ အောင်မြှင့်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။

“အတော် သေသပ်တဲ့ အစီဘမ်းပဲ” ချားလုက ကျေနပ်စွာ တွေးနေသည်။ ကိစ္စအောင်မြှင့်ပြီးစီးသွား၍ အားလုံးအတွက်မှားလည်း ဝန်ထုပ်ဝန်ပိုးတို့ ပြုလော့သွားပါပြီ။

သေသွားသည့်အဒေါ်အပါအဝင် ဘယ်သူမှ သူရင်ဆိုင်နေရသည့် အကျော်အကျုပ် အခက်အခဲတို့ကို မရိပ်စားမိကြပေ။ ဘယ်သူမှာ မသိအောင် သူလျှို့ဝှက် လုပ်ကိုင်ခဲ့သမျှတို့က အကျော်းထောင်တံ့ခါးဝအနီးသို့ သူကို ပို့နေပြီ ဖြစ်လေး။ လာမည့် လ အနည်းငယ်အတွင်း သူအလွှာသုံးခဲ့သည့် ငွေများစွာကို ပြန်ရွှာ ပပေးနိုင်ပါက အဖြစ်မှန်တို့နှင့်အတူ သူ၏ ပျက်စီးခြင်းက လက်ဂုဏ်များသာ မျိုးတော့သည်။ ဘာပဲဖြစ်ဖြစ် အခုတော့ အဆင်ပြုသွားပါပြီ။ ခုံလှုံးတို့ယောက် တည်း ပြီးလိုက်၏။ သူလုပ်ခဲ့သမျှတွောဟာ ပျော်စေပြုတို့စေသော့ဟုသာ

သူဆရပါပည်။ ရာဇဝတ်မှု ကျော်လွန်တာ မဟုတ်ပါ။ သူလည်း အန္တရာယ်တွေက ကင်ငေးသွားပါပြီ။ သူအခါ လူချမ်းသာတစ်ယောက်ဖြစ်ရတော့မည်။ ထိုအတွက် သူစိတ်ချထားခဲ့ပြီ။ ဖြစ်၏။ အကြောင်းသောကား သူအဒေါသည် အမွှာအားလုံး သူကို လွှဲပေးမည့် ရည်ရွယ်ချက်ကို ဘယ်တုန်းကမှ လျှို့ဝှက်မထားခဲ့သော ကြောင့် ဖြစ်သည်။

ထိုအတွေးတိုကို ထပ်တလဲလဲ စဉ်းစားနေစဉ် တံခါးပေါက်မှ ခေါင်းပြီ။ သူက အယ်လစ်ဘက်က ရွှေနေကြီး ရောက်နေကြောင်း သတင်းပို၏။ “က အချိန်တော့ ကျလာပါပြီ” ချားလ်က ကျော်ပွာ တွေးလိုက်ပြီး ပျော်မြှုံးစွာ လျော့နှင့်လိုက်ချင်သော ဆန္ဒကို ချို့နှိမ်လျက် မျက်နှာထားကို သင့်လျော်အောင် ထားလိုက်ကာ ရွှေနေကြီးကို တွေ့ရန် စာကြည့်ခန်းထဲသို့ လာနဲ့လေသည်။ ဓမ္မစွဲဘာတာ၏ ရွှေနေအဖြစ် ရာစွာနှစ် လေးပုံတစ်ပုံခန့် တာဝန်ယူခဲ့သူ အလုပ် တာဝန်ကို တိကျပြတ်သားစွာ ဆောင်ရွက်တတ်သော ပုဂ္ဂိုလ်ကြီးကို ချားလ်က အဲဆိုလျက် နေရာပေးပါသည်။ ရွှေနေကြီးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး အလုပ်ကိစ္စကို စတင်ဆွေးနွေးလိုက်၏။

“မစွဲတာရစ်ချိဝေး ကျူပ်ဆီ ရေးလိုက်တဲ့ စာနဲ့ပတ်သက်လို့ ကောင်း ကောင်း နားမလည်ဘ ဖြစ်နေတယ်။ ခင်ဗျားက ကွယ်လွန်သူ မစွဲစွဲဘာတာ ထားခဲ့တဲ့ သေတမ်းစာဟာ ကျူပ်တို့ဆီမှာ ရှိုတယ်လို့ ယူဆထားပုံ ရတယ်”
ချားလ်က အုံပြောစွာ စိုက်ကြည့်ပါ၏။

“အန်တိုက အဲဒီလိုပဲ မကြာခဲာကဲ ပြောခဲ့တာပါ”

“အော်...ဟုတ်ပြီ ဟုတ်ပြီ ဟိုတုန်းကတော့ ရှိုခဲ့တာ မှန်ပါတယ်”

“ခင်ဗျား...ဟိုတုန်းက...”

“ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ အကိုနောကပဲ မစွဲစွဲဘာတာက ပြန်လို့ချင့်တယ် ဆိုလို သူဆီ ပို့ပေးခဲ့ရတယ်လေ”

စိတ်မသက်မသာ ဖြစ်စေသည် ဝေဒနာတစ်ခု ချားလ် ခံစားလာရ၏။ မြေသာနာ တစ်ခုခု ကြုံရတော့မလို သူစိတ်ထဲ ထင်လာသည်။

“သူသိမ်းထားတဲ့ စာရွှေ့ကဲတမ်းတွေထဲမှာ ရှာကြည့်လိုက်ရင် တွေ့ပါလိမ့် ယော်ဗျား”

ရွှေနေကြီးက အေးဆေးစွာ ပြောပါသည်။ ချားလ်က ဘာမှ ပြန်မပြောပါ။ သူပြောရမည့်စကားကို ပြောမထွက်ပုံသလို ဖြစ်နေသည်။ သူသည် အစွဲစွဲဘာတာ၏ ကိုယ်ပိုင်စာရွှေ့ကဲတမ်းများကို မွေ့နောက်ခဲ့ပြီး ဖြစ်၏။ ဘာစာချုပ် ဘာသေတမ်းစာမှ ငြင်းတို့အထဲတွင် ရှိုမနေတာ သေချာပါသည်။ ခက္ခလာ သူ စိတ်သူ ထိန်းသိမ်းလိုက်နိုင်သောအခါ ထိုအကြောင်း သူပြောပြုလိုက်ပါသည်။

သူအသံ့မှာ သူဘာသာ မမှတ်ပိုနိုင်လောက်အောင် ခြောက်သွေ့နေပြီး ကျော်း
ထဲတွင်လည်း အေးစက်နေသည့် ရေလောင်းချုံရသလို ဖြစ်နေပါသည်။

“တစ်ယောက်ယောက်များ သူကိုယ်ပိုင်ပစ္စည်းတွေ ထိန်းသိမ်းပေးရတာ
ပရီးဘူးလား”

ချားလ်က မစွဲအယ်လစ်ဝဘ်တော့ လုပ်ပေးရလေ့ရှိနေကြောင်း ဖြေလိုက်
၍ သူကို ခေါ်ပေးသင့်ကြောင်း ရွှေနေကြီးက အကြောင်းသည့်အတွက် အယ်လစ်
ဝဘ်ကို ခေါ်လိုက်ရာ သူမ ချက်ချင်းဆိုသလို ရောက်လာပြီး ပေးသမျှ အဖြေ
ပေးပါ၏။

သူမသည် သခင်ပၢ် အဝတ်အထည်တို့နှင့် ကိုယ်ပိုင်အသုံးအဆောင်
များကို စုစုည်းသိမ်းဆည်းခဲ့ပြီး ဖြစ်ပါသည်။ ထိပစ္စည်းများထဲတွင် သေတမ်းစာ
ကဲ့သို့သော အရေးကြီးစာရွက်စာတမ်းမျိုး လုံးဝမပါဝင်ပါ။ သေတမ်းစာသည်
ပည့်သို့သော သဏ္ဌာန်ရှိသည်ကို သူမ သိရှိပါသည်။ သူမၢ် သခင်မသည်
ကွယ်လွန်သည့်နေ့ မနက်ကပင် သူမလက်ထဲ၌ သေတမ်းစာကို ကိုင်ထားခဲ့
ကြောင်း မှတ်ပိုပါသည်။

“သေချာရဲ့လားကဲ့” ရွှေနေကြီးက ဖြတ်ပေးလိုက်သည်။

“သေချာပါတယ်ရှင့်၊ သူကိုယ်တိုင်က ကျွန်းမကို ပြောပြခဲ့တာပါ။ ကျွန်းမကို
ပေါင်ငါးဆယ် ပေးဖို့ သေတမ်းစာထဲမှာ ပါတယ်လို့ ပြောပါတယ်။ သေတမ်းစာ
ကို အပြာရောင်စာအိတ်ရှည်ထဲမှာ ထည့်ထားတာပါရှင့်”

“အင်း...မှန်တယ်” ရွှေနေကြီးက ပြောသည်။

အယ်လစ်ဝဘ်က ဆက်၍ “ကျွန်းမသတ်ရပြီ။ နောက်တစ်ရက် မနက်
မှာပဲ၊ အဲဒီစာအိတ်ပြောကို စာပွဲပေါ်မှာ တွေ့ပါသေးတယ်။ ဘာမှတော့ ပပါဘူး
ခုံ့၊ စာအိတ်ခုံ့ပါပဲ။ စာရေးစားပွဲပေါ် ကျွန်းမတင်ထားလိုက်ပါတယ်”

“ဟုတ်တယ်၊ ကျွန်းတော်လည်း အဲဒီစာအိတ်ကို သတိထားမိတယ်”

ချားလ်က ပြောပြီးသည်နှင့် ထ၍ စာရေးစားပွဲဆီ သွားလိုက်ၢ်။ ပြန်
လာသောအခါ ယဉ်လာသည့် စာအိတ်ပြောကို ရွှေနေကြီးထံ ကမ်းပေးလိုက်သည်။
ခွဲနေကြီးက စစ်ဆေးကြည့်ပြီး ခေါင်းဆိုတ်ပါသည်။

“ပြီးခဲ့တဲ့ အဂါနောက သေတမ်းစာကို ပို့ပေးလိုက်တာ ဒီစာအိတ်နဲ့ပါပဲ”

သူတို့နှင့် သူတို့စလုံး အယ်လစ်ဝဘ်ကို ကြည့်ပိုကြသည်။

“ပေးစရာ ရှိပါသေးလားဆရာ” သူမက ရှိသေစွာ ပေးလေရာ ဂေါ်းလော
အယ်တော့ ဒီလောက်ပါပဲဟု ပြန်ဖြေသဖြင့် တဲ့ခါးဆီသို့ ပြန်လည်ဘူးလိုက်ၢ်။

“ခက္ခလေး” ရွှေနေကြီးက တားထားလိုက်သည်။

“အဲဒီညနေပိုင်းက မီးလင်းဖို့ကို မီးထည့်ပေးရသေးလား”

၂၂ • ကျော်ကျော်

“ဟုတ်ကဲ၊ အမြဲတစ်း ပီးဖို့ပေးရပါတယ်ရှင်”

“အေးအေး၊ ကျေးလူးပဲ၊ ဒါပါပဲကွာ”

အယ်လစ်ဘက် ထွက်သွားသောအခါ ချားလ်က ရွှေသို့ ကိုင်းလျက် တုန်ငန်သော လက်များဖြင့် စားပွဲကို ကိုင်ထားပြီး...

“ဘယ်လို့ထင်လို့လဲခင်ဗျာ ရွှေ့နေကြီး ဘာကို စဉ်းစားနေတာလ”

မစွဲတာဟောပ်ကင်းက ခေါင်းခါပြုပါသည်။

“သေတမ်းစာဟာ တစ်နေရာရာက ထွက်လာမယ်လို့ပဲ မျှော်လင့်ထားကြတာပေါ့၊ အကယ်၍ ထွက်မလာတော့ဘူးဆိုရင်တော့...”

“ဟုတ်ကဲ မထွက်လာတော့ဘူးဆိုရင်...”

“လက်ခံစရာအဖြေတစ်ခုပဲ ရှိတော့တာပေါ့ဘျာ၊ ခင်ဗျားအခေါ်ဟာ ဒီသေ တမ်းစာကို ဖျက်သီးပစ်ဖို့ ယူခိုင်းလိုက်တယ်လို့ပဲ ယူဆရတော့မှာပေါ့။ အယ်လစ် ဘာက်ကိုတော့ သူ့ရရမယ့် ပေါင်ငါးဆယ် မဆုံးရှုံးရဘောင် ကိုယ်တိုင် ငွေသားနဲ့ ပေးသွားတယ်၊ မဟုတ်လား”

“ဒါပေမဲ့ ဘာကြောင့်လဲပျော်” ချားလ်က အော်မေးလိုက်သည်။

“ဘာလို့ အဲဒီလို လုပ်ရမှာလဲ”

ရွှေ့နေကြီး မစွဲတာဟောပ်ကင်း ခပ်မြောက်မြောက် ချောင်းဆိုးလိုက် သည်။

“မစွဲတာရှစ်၌ဝေး... ခင်ဗျားဟာ အခေါ်ဖြစ်သူနဲ့ အင်း... သဘောထား မတိုက်ဆိုင်တာများ ရှိနေရော့လားပျော်”

ချားလ်က အသက်ခပ်ပြင်းပြင်း ရွှေ့သွင်းလိုက်ပြီး “လုံးဝမရှိဘူးပျော်”ဟု ပြန်ဖြေလိုက်သည်။

“ကျွန်ုတ်တို့ဟာ သူကွုယ်လွန်တဲ့အချိန်ထိ တကယ့်ကို ချစ်ချစ်ခင်ခင် နေခဲ့ကြတာပါ”

“မြော်...” မစွဲတာဟောပ်ကင်းက သူကို မကြည့်ဘဲ ပြောလိုက်ခြင်း ဖြစ်သည်။

ချားလ်မှာ ရွှေ့နေကြီးက သူကို မယုံကြည်ကြောင်း တုန်လှပ်စွာ သိလိုက်ရတဲ့။ အကုန်သိတဲ့ ဒီအဘိုးကြီးဟာ သူလုပ်ကိုင်ထားတဲ့ အလွှာသူးစား ကိုစွဲတွေ အကြောင်း သိများထားလေသလား။ အတင်းအဖျင်းပြောတတ်ကြတဲ့သူတွေ ဆီက ကြေားမယ်ဆို ကြေားနိုင်တာပဲ။ ဒါတွေကို သူသိထားတယ်ဆိုရင် အခေါ်နဲ့ တူတို့အကြား အဲဒီအကြောင်းတွေကြောင့် စကားများ ရန်ဖြစ်ကြတဲ့လို့များ ထင်နေမလား။

ဒီလိုလည်း မဟုတ်နိုင်ဘူး။ ချားလ်သည် သူသိက်တမ်းတစ်လျှောက်

အလွန်ခါးသီးခက်ခဲသည် အခိုက်အတန်ကို ကြံနေရလေသည်။ သူ လိမ်လည် လှည့်ဖြားခဲ့သမျှကို လက်ခံယုံကြည်ခဲ့ကြ၏။ ယခု သူအမှန်ကို ပြောသောအခါ မယုံကြည်တော့ပေ။ တယ်ခက်တဲ့ လောကပါလား။

သူအန်တိက သေတမ်းစာကို ပါးရှိပစ်တယ်ဆိုတာ ဘယ်လို့မှ ဖဖစ်နိုင်ဘူး ဘယ်လို့မှ... သူတွေးရင်း တစ်စုံတစ်ခုကို သတိရလိုက်မိသည်။ ပြီးခဲ့သည့် မြင် ကွင်းကို သူပြန်အမှတ်ရလာ၏။ အသွားအို့တစ်ယောက်၊ မတ်တတ်ရပ်ရင်း လက် တစ်ဖက်က နှလုံးသားရှုံးရာကို ဖိတားတယ်။ တစ်ခုခု လွှတ်ကျသွားသလိုပဲ့ စာရွက်တစ်ချက်လို့ ထင်ရတယ်။ ပါးခိုးငွေ့ငွေ့နဲ့ ဖီးဖိုးက ကျသွားတယ်။

ချားလုံး မျက်နှာမှာ ဒေါသဖြင့် နီလာ၏။ ခပ်ကြမ်းကြမ်းပြောသံကို သူ ကြားရသည်။ သူကိုယ်ပိုင်အသံပင် ဖြစ်သည်။

“အဲဒီသေတမ်းစာ မတွေ့တော့ရင် ဘာဖြစ်မလဲ”

“မစွစ်ဟာတာရဲ့ အရင်က သေတမ်းစာတစ်စောင် ရှိနေသေးတယ်။ ၁၉၂၀ စက်တင်ဘာလက ရေးခဲ့တာပဲ။ အဲဒီ သေတမ်းစာအလိုက် မစွစ်ဟာတာ ဟာ သူပိုင်ဥစ္စာအားလုံးကို တွေ့ဖြစ်တဲ့ မိုင်ရီယမ်ဟာတာကို လွှဲပေးထားတယ်။ အခု မိုင်ရီယမ် ရှိဘင်ဆင်ပေါ့ပြာ့။”

ဒီသောက်ရှုံးကြီး ဘာတွေ ပြောနေတာလဲ။ မိုင်ရီယမ် ဟုတ်လား သူနဲ့ သူလင်၊ အသုံးပက္ခတဲ့ကောင်ရယ်၊ အမြဲ ရှိကျတတဲ့ကလေး လေးယောက် ရယ်၊ သူတို့ အားလုံးအတွက်လား။ ပါးပါးနပ်နပ် ဆင်ခဲ့ရတဲ့ ငါအကြောင်ညွှေ ဟာ မိုင်ရီယမ် မိသားစုအတွက် ဖြစ်ရမှာလား...

သူသေးနားရှိ တယ်လီဖုန်းက စူးစူးရှုံး မြည်လာ၏။ သူ ကောက် နားထောင်လိုက်သည်။ ဒေါက်တာဖေနတဲ့မှ ဖြစ်သည်။ ပျော့ပျောင်းကြင်နာ သည် လေသံဖြင့် ဒေါက်တာက...

“ရစ်ချိုင်းလားကဲ့့၊ မောင်ရင်သီချင်ပယ်ထင်လို့ ဆက်လိုက်တာပါ။ ခွဲစိတ် စစ်ဆေးတဲ့ကိုစွဲ အခုပဲ ပြီးသွားတယ်။ အဖြေကတော့ ထင်တဲ့အတိုင်း နှလုံးပါပဲ့။ ဒါပေမဲ့ နှလုံးရောဂါက ဟိုတွေ့န်းက ကိုယ်ထင်ခဲ့တာထက် ပိုဆိုးနေတယ်။ ဘယ် ဆောက်ပဲ ဂရိစိုက်ပြီး အစွမ်းကုန်စောင့်ရောက်သည့်တိုင်အောင် မောင်ရင့် အော်ဟာ နှစ်လထက်ပိုပြီး အသက်ရှုည်မှာ မဟုတ်တော့ဘူး။ ဒါကို သီရတော့ ဆောင်ရင်လည်း အထိက်အလျောက် စိတ်ဖြေနိုင်တာပေါ့ကြာ့”

“ခဏလေးခင်ဗျာ” ချားလုံး အလောတကြီးလေသံဖြင့်...

“ပြန်...ပြန်ပြောပါရီးခင်ဗျာ”

“သူဟာ နှစ်လထက်ပိုပြီး အသက်မရှင်နိုင်တော့ဘူးလို့ မပြောတာပါ။” ဒေါက်တာက အနည်းငယ် အသံမြှင့်၍ ပြောလိုက်၏။

၂၆ • ကျော်ကျော်

“သတ္တဝါတစ်ခု ကံတစ်ခုပေါ့ကွယ်၊ မင်းသံတဲ့အတိုင်း” ချေားလ်က ဆက်နားမထောင်ဘဲ တယ်လီဖုန်းကို ခိုက်မြှမ်းမြှမ်း ပြန်ချလိုက်သည်။ သူသည် မတုန်မလှပ်ရပ်နေစဉ် ရွှေနေကြီး၏ အသံကို ကြားတစ်ချက်၊ မကြားတစ်ချက် ဖြစ်နေ၏။

“ပစ္စတာ ရစ်ချိဝေး၊ ခင်ဗျားနေကောင်းရဲ့လား”

သွားစမ်းပါ ကိုယ့်ကိုယ်ကိုယ် တိကျုပြတ်သားတယ်ဆိုပြီး ကျော်ပြုနေတဲ့ ရွှေနေကြီး၊ ပြီးတော့ သုံးမရတဲ့ အလကားဆရာဝန်ဒေါက်တာမေနဲ့၊ ငါ့ပျော်လင့်ချက်တွေ အားလုံး ပျက်စီးပြီး၊ ကြောင်က ကြွက်ကို ကစားသလို ငါကို ကစားနေတာ ဘယ်သူလဲ၊ တစ်ယောက်ယောက်ကတော့ ဘဝပျက်တော့မယ့် ငါကို ကြည့်ပြီး ရယ်နေပြီ ထင်တယ်၊ သွားပြီ...သွားပြီ၊ ဘုရား ဘုရား မျက်စီ ထဲမှာ အကျော်ထောင်သံတိုင်တွေပဲ မြင်နေရပါလား။။



ပဟ္ဂလိန်သော ပြန်ပေးမှု

မစွဲစီးလတ်ပိတာသည် ဂရိနိုင်ငံသို့သွားရန် စိတ်ထက်သန်ခြင်း ပရှိလှပေ။ ထိုအတူ ဒယ်လဖြူဗိုလည်း သွားချင်လှသည်ဟု သူစိတ်တွင် ဖဖြစ်ခဲ့ပါ။ သူမ လိုလိုလားလား သွားချင်သောနေရာများမှာ ပရစ်၊ လန်ဒန်၊ ရိုဂိုင်းရားက်းခြေတို့ ဖြစ်သည်။ သူမသည် ဟိုတယ်များတွင် တည်းခိုခြင်းကို နှစ်သက် တတ်ပါ၏။ သို့သော် သူမ သိထားသော ဟိုတယ်ဆိုသည်မှာ နူးည့်သော ကော် အောင်းထူထူ၊ ဂိမ်ကျသော အိပ်ရာ၊ လျှပ်စစ်မီးရောင်စုံတို့ နေရာများစွာ (အိပ်ရာဘေး၌ စာကြည့်မီးအပါအဝင်)၊ ရေပူရေအေး လိုသလောက်ခြေး တယ် လိုဖုန်းဖြင့် ကိုယ်လိုချင်သော ပစ္စည်း၊ စားသောက်စရာ မှာနိုင်သည့်အပြင် အပေါင်းအသင်းတွေနှင့်လည်း စကားပြော ဆက်သွယ်နိုင်သည့်နေရာမျိုး ဖြစ်သည်။

ဒယ်လဖြူဗို ဟိုတယ်တွင်မူ ထိုအရာများ မရနိုင်ပေ။ ပြတင်းပေါက်မှု ကြည့်လျှင် လုပ်ဆန်းကြယ်သော ရှုခင်းကို ပြင်နိုင်ပါသည်။ အိပ်ရာခုတင်သည် သန်ရှင်း၏။ အခန်းကလည်း ဆေးဖြူဗုတ်ထား၍ သန်ပါသည်။ စားပွဲ ကုလား ထိုင်တစ်စုံ၊ ရေတိုင်ပါသည့် မျက်နှာသစ်ရန် နေရာ၊ ပစ္စည်းထည့်သည့် ရီရိုနှင့် အံဆွဲတို့ ရရှိ၏။ ရေခါးခန်းအတွက်မှာ ကြိုးတင်စီစဉ်ထားရှုံး၊ ရေပူရှုံးလည်း ဓမ္မသာရာပေး၊ ဂရိနိုင်ငံ ဒယ်လဖြူဗို သို့ ရောက်ဖူးသည်ဟု ပြောနိုင်ဖို့လောက်လာ ဓားောင်းသည်ဟု မစွဲစီးပိတာ ယူဆသည်။ ရှုံးဟောင်းဂရိနေရာများ၏ သူမ အွားကြည့်သော်လည်း စိတ်မဝင်စားပေ ရှုံးဟောင်းရုပ်ထုများသည် တစ်ဝက် ဆိုပျက်တွေလို ဖြစ်နေသည်။ ခေါင်း၊ လက်၊ ခြေထောက်တို့ လိုနေတာက အူသည်။ ရှုပ်တုနှင့် ပတ်သက်လျှင် ကွယ်လွှန်သူ သူ့အင်္ဂါန်း မစွဲတာ စီးလတ်

၂။ • ကျော်ကျော်

ပိတေ၏ အုတ်ဂုပ္ပါတွင် ထူထားသော အတောင်ပဲနှင့် နှင်းစေတမန်ရှုပ်တု ကလေးကိုသာ သူနှစ်သက်ပါသည်။ သို့ရာတွင် ထိုအမြင်၊ အယူအဆတိုကို သူ လျှို့ဝှက်စွာ ထိန်းသိမ်းထားပါသည်။ သူ၏ တစ်ဦးတည်းသော သားဖြစ်သူ စီးလတ်ကလေးက တန်ဖိုးပရှိတဲ့ အတွေးအမြင်တွေဟု ဝေဖန်လေ့ရှိသော ကြောင့် ဖြစ်သည်။ ထိုသားကယ်ကြောင့်ပင်လျှင် သူသည် ပိုမိုလျှိုလျှိုသော ချုပ်းအေးလှသော ဖော်ရွှေမှုကင်းသည် ဝန်ထမ်းရှိသော စိတ်ပျက်စရာ ဝန်ဆောင်မှု ရနိုင်သော ဤဟိုတယ်သို့ ရောက်ရှိတည်းနိုင်ခြင်း ဖြစ်လေသည်။

ပီးလတ်သည် မစွစ်ပိတေ၏ ၁၈ နှစ်အရွယ်သားကယ် ဖြစ်သည်။ သူမက သူကို စိတ်နှုလုံးထိထိခိုက်ခိုက်မှု ချစ်ခင်၏။ ပီးလတ်က ရွှေးဟောင်း ပန်းချို လက်ရာများကို ကြည့်ချင်သည်။ ထိုကြောင့်ပင် ပိန်သေးသေး၊ ဖြူဗြော်ရော်၊ ရွှေက်ပုန်လေးနှင့် စိတ်ကောက်တတ်သော ပီးလတ်က သူကို အပြီအလိုက်သည် သူပိုင်ကို ကြုံချိရေးစဉ်ထွက်ဖြစ်အောင် ၉၀၂၇အတော်ဗုံးဆုံးခြင်း ဖြစ်သည်။

သူတို့သားအမိဘသည် အိုလုံပိုယာသို့ ရောက်ခဲ့ပြီးပြီ။ မစွစ်ပိတာက ထိုနေရာကို ဝမ်းနည်းဖွယ် ကောင်းအောင် ညုစ်ပေနေသည်ဟု ထင်သည်။ ပါသီးနှံကိုမူ သူမ နှစ်သက်ပါသည်။ သို့ရာတွင် အေသင်ကိုမူကား မျှော်လင့်ချက် ကင်းမှုသည်ဖြို့ကြီး ဟု သူမ ယူဆထား၏။ ၁၂၅၈လီကို စိတ်ပျော်ရွှေင်မှု ရနိုင် ဓည့်နောက်ဆုံးအရပ်ဖြစ်ပါစေဟု သူမ မျှော်လင့်မိသည်။ လမ်းများပေါ် လျှောက်သွားပြီး ရွှေးဟောင်းအပျက်အစီးများကို ကြည့်ရန်မှတစ်ပါး အခြား အလုပ်မရှိသည့်နေရာဖြစ်သည်။ ပီးလတ်ကတော့ ဂရိကျောက်စာများကို နာရီများစွာ ကြောအောင် ဒူးထောက်ကြည့်ရှုရင်း “မာမိ၊ နားထောင်စမ်းပါ၊ သို့ အုံသုတ္တိ ကောင်းတာပဲ”ဟု ပြောပြီး ကျောက်စာအချို့ကို ဖတ်ပြုတတ်သည်။ မစွစ်ပိတာမှာမူ ပြီးငွေ့လွန်းလှပြီ ဖြစ်၏။

ယနေ့နှစ်တွင် ပီးလတ်က အရွှေ့ပိုင်း ရောမအင်ပါရာခေတ်က ရောင့်စုံကျောက်ထွင်းပန်းချိုများကို ကြည့်လို၍ စောစောထွက်သွား၏။ မစွစ်ပိတာက ထိုနေရာများကို လိုက်လျှင် အအေးမိပြီး ဖျေားမည်ဟု အကြောင်းပြကာ နေ့ရှစ်ခုသည်။

“သားသိတယ်မာမိ” ပီးလတ်က ပြောသည်။ “မာမိက ၈၁၁ရုံကြိုးထိုးအားကစားရုံကြိုးတို့ပေါ်မှာ တစ်ယောက်တည်းထိုင်ပြီး အသုံးမကျေသူးလိုပဲ စဉ်းစားချင်နေတာ မဟုတ်လား”

“အမှန်ပဲ သားရေ” မစွစ်ပိတာက ပြန်ဖြေလိုက်သည်။

“မာမိ ဒီနေရာကို ကြိုက်လာမှာပါ၊ သားသိပါတယ်”

ပီးလတ်က ပြောလိုက်ပြီး ပျော်ရွှေင်စွာ ထွက်သွားလော်။ မစွစ်ပိတာ

လည်း ထိအခါမှုပင် သက်ပြေားချဖြီး နံနက်စာသွားစားရန် ထလိုက်လေသည်။ သူမ စားသောက်ခန်းထဲသို့ ဝင်လိုက်သောအခါ လူလေးဦးမှာအပ အခန်းမှာ ရှုံးနေပေသည်။ ပုံစံဆန်းဆန်း ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးနှင့် သူမိခင်၊ သူတို့သည် ကကွက်တစ်ကွက်ကို လက်တွေ့တိုင်ပင် လျေကျင့်နေကြ ဟန်ရှိ၏။ ထိနောက် အသားပြည့်ပြည့်စိုင်းစိုင်းနှင့် အရွယ်လတ်ပိုင်းရှိ လူ တစ်ယောက်၊ ထိုသူသည် သွန်ပဆောင်သို့သွားဖြစ်ပြီး ပီးရထားပေါ်မှ ဆင်းစဉ်က သူ့၏ ခရီးဆောင် သေတွောတစ်လုံးကို ကူညီဖွဲ့ပေးခဲ့သူ ဖြစ်သည်။ နောက်သုံး တစ်ယောက်မှာ နောက်မှ ရောက်လာသည် လူသစ်ဖြစ်သည်။ နုတ္တုပြောင်ပြောင် နှင့် လူလတ်ပိုင်းအရွယ်ရှိသူ ဖြစ်ပြီး မနေ့ညာကမှ ရောက်သွားဖြစ်၏။ ထိုသူနှင့် ပစ္စ်ပီတာတို့သည် နံနက်စာစားဆန်းတွင် နှစ်ဦးတည်း ကျွန်းခဲ့ချိန်းပြောပီ စကားလက်ဆုံးကျသွားလေသည်။ သူမသည် ဖော်ရွှေသူတစ်ဦးဖြစ်ပြီး တစ်စုံတစ်ဦးနှင့် စကားပြောနေရခြင်းကို နှစ်သက်တတ်သူဖြစ်သည်။ ပစ္စ်တာ သွန်ပဆောင်မှာ စကားရှုည်ရှည်ပြောခြင်းကို လက်ခံအားပေးတတ်သူမဟုတ်တာ သိသော၏။ သားအမိန္ဒရိယောက်ကလည်း ပညာတတ်အဆင့်မြင့်ထဲက ဖြစ်ပုံးရသည်။ မိန်းကလေးကတော့ ယဉ်ကျေးမှု အနုပညာကိစ္စများနှင့် ပတ်သက်၍ သားထုံး ပီးလတ်နှင့် ဆွေးနွေးဖက်ဖြစ်နေသည်။

ပစ္စ်ပီတာက သူမနှင့် စကားလက်ဆုံးကျနေသော လူသစ်ကို ဖော်ရွှေ သော ဟန်ပန်နှင့် ယဉ်ကျေးသူတစ်ယောက်အဖြစ် သဘောကျင့်နေလေသည်။ သူသည် လူကုံးထံတို့၏ ဟန်ကို မပြုဘဲ ရင်းနှီးစွာ ဆွေးနွေးပြောဆိုတတ်၏။ သူက ပစ္စ်ပီတာအား ဂရိနိုင်ငံသားတို့၏ စိတ်ဝင်စားဖွယ် အကြောင်းအရာ တိုကို အသေးစိတ် ပြောပြနေရာ ထိုလူများအပေါ် ရာဇဝင်စာအုပ်ထဲက ပြီးငွေ့ စရာဟု ထင်မှတ်ခဲ့သည်များပင် ပြောင်းလဲသွားရအောင် ခံစားရလေ၏။ ပစ္စ်ပီတာကတော့ ထိုလူအား ပီးလတ်၏ လိပ်မာရေးခြားရှိပုံး သိပိုင်းနှင့် ယဉ်ကျေးမှုတို့ကို စိတ်ဝင်စားပုံစံသည်တို့ ပြောပြလေသည်။ ထိုပိတ်ဆွေ့၏ ဖော်ရွှေ တန်နှင့် ပရိရီးရီးနေတတ်ဟန်တို့သည် သူကို အလွယ်တကူ စကားပြောချင်စရာ ဖြစ်နေပေသည်။ သူနှာမည်နှင့် အလုပ်အကိုင်တို့ကို ပစ္စ်ပီတာ ပစ္စ်စိပေး အုပြည့်ရသည်မှာ အလုပ်မှ အနားယူရင်း အပန်းဖြေခရီး ထွက်လာပုံရသည်။ သူတယ်ည်း သူအကြောင်းကို ထုတ်ပြောချင်ဟန် မရှိပေါ်။ စကားပြော ကောင်းမှုမှုံးနှင့် အချိန်က ထင်သည်ထက်ပို၍ မြန်မြန်ကုန်သွားလေသူ့၊ သားတို့ကို ယောက်နှင့် ပစ္စ်တာသွန်ပဆောင်တို့မှာ ရင်းနှီးဖော်ရွှေမှု နည်းနေဆဲပင် ဖြစ်၏။ ရှိပြတိုက်ထဲမှ ထွက်လာကြပြီးနောက် အခြားတစ်ဦးသို့ ထွက်သွားမြင်လိုက်ရသည်။

၂၁ • ကျော်ကျော်

မစွမ်ပိတာ၏ ပိတ်ဆွဲသစ်က မစွဲတာသွန်ပဆင် သွားရာဘက်သို့ မျက်
မှောင်ကြော်၍ ကြည့်နေ၏။

“ဒီလူ ဘယ်သူပါလိမ့်”ဟု သူက စဉ်းစားသလိုပြောလိုက်ရာ မစွမ်ပိတာက
သွန်ဗုဏ်ကို ပြောပြီသော်လည်း သိပို့မပေါ်ပါ။

“သွန်ပဆင်၊ သွန်ပဆင် တစ်ခါမှ မကြားဖူးပါဘူး၊ ဒါပေမဲ့ သူမျက်နှာက
သိမူး မြင်ဖူးသလိုဖြစ်နေတယ်။ စဉ်းစားလို့ မရဘူးပျ”

နောင်းပိုင်းတွင် မစွမ်ပိတာသည် အရိပ်ကောင်းကောင်း တစ်နေရာတွင်
အိပ်စက်အနားယူလိုက်၏။ စုထောက်စာအုပ်တစ်အုပ်ကိုလည်း ဖတ်ကောင်း
ကောင်းနှင့် ဖတ်လေသည်။ ထိုစာအုပ်တွင် လူသတ်မှုလေးမှု ပြန်ပေးမှု သုံးမှု
နှင့် လူဆိုးဂိုက်းကြီးများ၏ ကြောက်မက်ဖွယ် ပြစ်မှုကြီးများပါဝင်လေရာ မစွမ်
ပိတာသည် စာအုပ်ဖတ်ပြီး စိတ်ကျော်ပူးရရှိကာ ငြိုးငွေ့ခြင်းများ သက်သာသွား
ရလေသည်။

ဟိုတယ်သို့ သူမ ပြန်ရောက်သည်မှာ ညာနေလေးနာရီ ဖြစ်သည်။ ဒီအချိန်
ဆုံး ဂီးလတ်လည်း ပြန်ရောက်နေလောက်ပေပြီ။ ဟိုတယ်ရောက်သည်နှင့်
ပန်နေဂျာထုံးမှ စာအိတ်တစ်အိတ် ရရှိ၏။ နောင်းပိုင်းက လူတစ်ယောက် လာ
ပေးသွားခြင်း ဖြစ်သည်ဟု သိရသည်။ စာအိတ်မှာ လွန်စွာ ညုတ်ပေဟောင်းနှစ်း
နေသည်။ စိတ်မပါဘဲနှင့် သူမက စာအိတ်ကို ဆုတ်ဖြေ၍ ဖွံ့ဖြိုးလိုက်၏။ စာ
ကြောင်း အနည်းငယ်ဖတ်ပိသည့်အခါတွင်ကား ထိုတ်လန့်မှုကြောင့် မျက်နှာ
ဖြေပတ်ဖြေရော်ဖြစ်သွားသည့်အပြင် လကျေမသွားအောင်ပင် အတော်ထိန်းလိုက်
ရလေ၏။ စာမှာ နိုင်ငံခြားသား လက်ရေး ပိုးဖြစ်သော်လည်း အင်လိပ်လိုပင်
ရေးသားထားလေသည်။ ထိုစာတွင် ပါသည်မှာ

လေခါ...၊ ဒီစာကို ပို့လိုက်ရတဲ့အကြောင်းကတော့ လေခါရဲ့
သားဟာ ကျွန်ုပ်တို့ လက်တွင်းမှာ တင်းကျပ်လုံးခြုံစွာ ဖမ်းဆီးခြင်း
ခံထားရပြီးဆိုတာ အသိပေးချင်လိုပဲ။ ကျွန်ုပ်တို့ရဲ့ ညွှန်ကြားချက်
တွေကို လေခါတိတိကျကျ လိုက်နာဆောင်ရွက်မယ်ဆိုရင် လူငယ်
ကလေးမှာ ဘာအန္တရာယ်မှ မကြံ့စေရဖို့ ကျွန်ုပ်တို့ အာမခံတယ်။
သူကို ဇွေးဖို့ အင်လိပ်ငွေ ပေါင်စတာလင် တစ်သောင်း ပေးရလိုပဲ
မယ်။ ဒီအကြောင်း ဟိုတယ်ပိုင်ရှင်ကို ဖြစ်ဖြစ်စွာ ရဲကိုဖြစ်ဖြစ်၊ တခြား
တာဝန်ရှိသူတစ်ဦးဦးကိုဖြစ်ဖြစ် ဖွံ့ဖြိုးပြောခဲ့ရင် လေခါရဲ့ သားဟာ
အသတ်ခဲ့ရလိုပဲမယ်။ မနက်ဖြန်မှာ ငွေဘယ်လိုပေးရမယ် ဆိုကာ
ညွှန်ကြားမယ်။ မလိုက်နာရင်တော့ လူငယ်ကလေးရဲ့ နားစွဲပို့တာ
တစ်ခုကိုဖြတ်ပြီး လေခါဆီ ပို့ပေးဖို့ အစီအစဉ်ရှိလာယ်။ အဲဒါင့်

တစ်ရက်မှာ ထပ်ပြီး ပျက်ကွက်ရင်တော့ သတ်ပစ်လိုက်ဖို့ပဲ။ ဒါဟာ မြိမ်းခြားက်ရုံးသက်သက်မဟုတ်ဘူးဆိုတော့ သတိထားပါ။ တိတ် တိတ်နေဖို့လည်း မမေ့ပါနဲ့။

မျက်ခုံးနက် ဒီမက်တွေးယပ်အပဲ့.

မစွဲစိတ်တာ၏ စိတ်တွင် မည်မျှ ယောက်ယက်ခတ်သွားမည်ဆိုသည်ကို ဖော်ပြရန် ပလိုအပ်တော့ပါ။

တောင်းထားသော ငွေမှာ မဖြစ်နိုင်လောက်အောင် များလှသည့်အပြင် လွယ်လွယ်လေး ရေးလိုက်သည်မှာလည်း ကလေးကလားဆန်နေသည်။ သို့တိုင် အောင် ဘားအန္တရာယ်အတွက် စိုးရိမ်ထိတ်လန်မှာက သူမစိတ်တွင် စိုးမိုးနေ လေသည်။ စီးလတ်-သားငယ်လေး စီးလတ်၊ ဘယ်လိုများ ရှိနေပါလိမ့်။

သူမက ရဲကို ချက်ချင်းအကြောင်းကြားရန် စဉ်းစားသည်။ ပတ်ဝန်းကျင် အနီးအနားကိုလည်း အကုအညီတောင်းချင်သည်။ ဒါပေမဲ့ စာထဲကလိုများ လုပ်လိုက်ရင် ဘုရား၊ ဘုရား၊ သူမကြက်သီးထသွားသည်။ ထိုနောက် သူမ ဟိုတယ်မန်နေဂျာကို ရှာရန် အခန်းထဲမှ ထွက်သွားလိုက်၏။ မန်နေဂျာကို တွေ့သောအာ “တော်တော်တောင် နောက်ကျနေပြီရှင်း၊ ခုထိ ကျွန်းပသား ပြန်ရောက်မလောသေးဘူး”ဟု ပြောလိုက်သည်။ မန်နေဂျာက သူမကို ပြုပြီး “ဟုတ်ပါဝယ်ခင်ဗျာ၊ မွန်သီယာ လူငယ်က မြည်းတွေကို မစီးချင်ဘူး သီးပြီး လမ်းလျောက်ပြန်လာတာခင်ဗျာ။ ခုချိန်ဆို ပြန်ရောက်ဖို့ပါပဲ။ ဒါပေမဲ့ လုံးမှာလည်း လျောက်ကြည့်ချင်စရာတွေ ရှိနေလို့ ဖြစ်မှာပါ”

မစွဲစိတ်တာက ရုတ်တရက်ဖြတ်၍ မေးလိုက်သည်။ “ဒီနားပတ်ဝန်းကျင် ဓားလူသောင်းကျွန်းတွေများ ရှိတတ်သလား” မန်နေဂျာက ထိုပေးခွဲန်းကို ချက်ချင်း သဘောမပေါက်၍ ထပ်ရှင်းပြရ၏။ ထိုအာပါမှ မန်နေဂျာက ဒယ်လီ တစ်ဝိုက်တွင် လွန်စွာ အေးချမ်းကြောင်း၊ နိုင်းခြားသားများကို ခင်မင်ရှင်းနှီးစွာ သက်ဆုတ်ကြကြောင်း အာမခံလိုက်သည်။

သူမနှုတ်ခမ်းက ပြောချင်သော စကားများကြောင့် တုန်နေသည်။ သို့ရာ တွင် အတင်းပါးစပ်ပိတ်ထားလိုက်၏။ ဆီးဆီးဝါးဝါး မြိမ်းခြားက်ထားမှာက သူမ တစ်ခွန်း မဟာဝါးအောင် ထိန်းထား၏။ ထိုစာသည် ဘာမှ မဟုတ်သည့် လိပ်ညာ ဖြေဖြန်းခြင်းများ ဖြစ်ကောင်းဖြစ်ပေမည်။ သို့ရာတွင် အစစ်အမှန်ဖြစ်နေခဲ့သော် အဖေခါကန်ရှိ သူမ ပိတ်ဆွေ၏ ကလေးတစ်ယောက် ပြန်ပေးဆွဲခဲ့ရောက် မြတ်တို့ တိုင်းတွေ့သောကြောင့် ကလေးကို သတ်ပစ်လိုက်ကြသည်။ ထိုကိုယ့်အုံး ဖြစ်ခဲ့သူ၏

သူမသည် အကြောက်လွန်တော့မလိုဖြစ်လာ၏။ ဘာဆက်လုပ်ရမလဲ။ ပေါင်ငွေတစ်သောင်းတောင်ဆိုတော့ ဒေါ်လာနှစ်သောင်းလောက် ရှိမယ်ထင်တယ်။ ပိုးလတ်အန္တရာယ်ကင်းဖို့ ဆိုလျှင် ဒီငွေမှာ ဘာမှ အရေးမကြီး၊ ဒါပေမဲ့ ဒီလောက် ငွေကို ဘယ်က ရပါမလဲ။ ယခုအခါတွင် ငွေနှင့် ပတ်သက်၍ အခက်အခတွက် မဆုံးနိုင်အောင် တွေ့နေရသည်။ ငွေများကို ခရီးသွားရာတွင် ယဉ်သွားချုပ်လည်း စိတ်ပချုပ်ပေး။ ထိုကြောင့် ပေါင် သုံးလေးရာခန့် သုံးနိုင်မည့် ခနိုသွား ချက်လက်မှတ်သာလျှင် မစွစ်ပိတာတွင် ပါလာခဲ့၏။ ပြန်ပေးသမား တွေက ဒါကို နားလည်ကြပါမလား။ သူတို့ သဘောပေါက် လက်ခနိုင်ကြပါမလား၊ စောင့်ကော စောင့်နိုင်ကြမှာလား။

သူမ၏ အခိုင်းအစေ ပိန်းကလေး အခန်းထဲ ဝင်လာသောအခါ သူမက စိတ်ချုပ်ရှုပ်နှင့် အောင်ငောက်လွတ်လိုက်သည်။ ထိုစဉ် ညစာအသင့်ဖြစ်ကြောင်း အသိပေးသည့် ခေါင်းလောင်းသဲ့ ကြေားရ၏။ သူမ စိတ်သောကြီးစွာနှင့် မြှေတရွတ် ဆွဲလျက် ထမင်းစားခန်းသို့ သွားရလေသည်။ သူမက ညစာကို စက်ရှုပ်တစ်ခု အလုပ်လုပ်သလိုစား၏။ ထမင်းစားပြီးမှ အခန်းထဲတွင် လူရှုံးသလောက် ဖြစ်နေသည်ကို သတိထားပါသည်။ အချို့ပွဲ လာပို့သော စားပွဲထိုးသည် သူမရှေ့သို့ စာအိတ်တစ်အိတ်ချေပေးသွားလေသည်။ မစွစ်ပိတာ ထိတ်သွား၏။ သို့ရာတွင် စာအိတ်ပေါ်ရှိ လက်ရေးမှာ သူမ စိုးရိုပ်ကြောက်လန့်နေသော လက်ရေးမဟုတ်ပေး။ သေသပ်လုပ်သည့် အက်လိပ်လူကြီးလူကောင်း လက်အေး ဖြစ်သည်။ စာအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ စိတ်ဝင်စားစရာကို တွေ့ရသည်။ စာမှာ “ဒယ်လဖိတွင် ပေဒင်ယတော်များ မရနိုင်ပါ။” သို့ရာတွင် မစွဲတာ ပါကားပိုင်းကို တိုင်ပင် ဆွေးနွေးလိုလျှင်တော့ ဖြစ်နိုင်ပါသည်”ဟူ၍ ရေးထား၏။

ထိုစာ၏ အောက်တွင် ကပ်ထားသည့်မှာ သက်းစာကြိုးကြာဖြတ်ပိုင်း ထော်လေးတစ်ခုဖြစ်သည်။ ထိုပြင် လိုင်စင်ပုံအချွေယ် ဓာတ်ပုံတစ်ပုံလည်း ပါလာ၏။ သူမ၏ နှုံးပြောင်နှင့် မနက်က ပိတ်ဆွေပါကလား။ မစွဲပိတာက ကြိုးကြာ ဖြတ်ပိုင်းကို နှစ်ကြိုမ်ပင် ဖတ်၍ ကြည့်၏။

သင် ပျော်စွဲငွေပါသလား။ သို့မဟုတ်လျှင်တော့
မစွဲတာပါကားပိုင်းနှင့် လာရောက် ဆွေးနွေးလှည့်ပါ။

အမှတ်(၁၃)၊ ရှစ်ခုမွန်လမ်း။

ကြော်ပြောမှာ ဤမူသာ ဖြစ်သည်။ ပျော်ရွင်နေပါသလားတဲ့၊ လူတစ်ယောက် ဒီလောက် ပျော်ရွင်မှု ကင်းပဲရခြင်းမျိုး ရှိနိုင်မယ် မထင်ပါ။ ဤစာမှာ ဘုရားသခင်က သူမကို စောင့်ရှောက်ရန် ဖန်တီးချက်ဖြစ်ရမည်။ သူမက အိတ်ထဲကို ခပ်သွေးကွက်သွေးကွက် မွေ့နောက်ရှာလိုက်ပြီး စာရွှေ့ကျင်လွှတ်တစ်ရွက်ကို ထုတ်ကာ စာအနည်းငယ် ရေးလိုက်သည်။

“ကျေးဇူးပြု၍ ကျွန်ုမန်မကို ကျွဲ့လိုပါ၊ ၁၀ ပိန်စာတွင်း ဟိုတယ်အပြင် ဘက်တွင် ကျွန်ုမနှင့် လာတွေ့ပေးစေလိုပါသည်။”

သူမက စာရွှေ့ကို စာအိတ်တွင် ထည့်ပြီး ပြတင်းပေါက်အနီးရှိ လူတိုး လူကောင်းအား သွားပေးရန် စားပွဲထိုးကို ပေးရင်း မှာလိုက်သည်။ ၁၀ ပိန်စာတွင် ကြာသောအခါ အနွေးထည်ခြုံလျက် မစွစ်ပိတာက ဟိုတယ်အပြင်လမ်းပေါ်တွင် လျှောက်ရင်း ဟိုဟိုဖို့ ကြည့်နေ၏။ မကြာမိ မစွဲတာပါကားပိုင်းကို သူမတွေ့လေသည်။

“ရှင်ဒေါက်နေတာ ကောင်းကင်ဘုံက စီစဉ်ပေးလိုက်သလိုပါပဲရွင်”

မစွစ် ပိတာက အသက်မရ၍ဘဲ ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်ုမဟာ ဒီပြဿနာကြီး ကြော်နေရတာကို ရှင်ဘယ်လိုများ ခန့်မှန်းနိုင်တာလဲရှင့်၊ အဲဒါကို ကျွန်ုမ အုံပြုနေတာ”

“လူရဲ့မျက်နှာအမူအရာပေါ့ မဘမ်”

မစွဲတာပါကားပိုင်းက အေးဆေးစွာ ပြောလိုက်သည်။

“တစ်ခုခုဖြစ်နေပြီဆုတ်တာကို ကျွန်ုတော် မြှင့်မြှင်ချင်း အကဲခတ်နိုင်ပါတယ်။ ဘာပြဿနာလဲဆိုတာတော့ ကျွန်ုတော် အခုံ နားထောင်ကြည့်ဖို့ပေါ့ ဆင်ရှုံး”

မစွစ်ပိတာက မဆိုင်းမတွေပင် သူမအိတ်ထဲမှု စာကို ထုတ်၍ ကမ်းပေးဆိုက်သည်။ မစွဲတာပါကားပိုင်းက သူယူလာသော လက်နှိပ်ဓာတ်ပီးငယ်ဖြင့် ဓမ္မား ဖတ်ကြည့်သည်။ ထိုနောက် သူက “အင်း ထူးခြားတဲ့စာပဲ။ အတော့ကို ဆုတယ်။ တချို့ အရေးကြီးတာတွေလည်း ပါတယ်”

သို့ရာတွင် မစွစ်ပိတာကတော့ ထူးခြားတာတွေကို နားမထောင်လိုပေးအောက်၊ သောအချက်အလက်များ ဆုတ်တွေကိုလည်း ပဆွေးနွေးလိုပေးအောက် ဘယ်ဆိုင်နိုင်ရန် သူမ ဘာလုပ်ရမလဲ။ သူမ၏ တစ်ဦးတည်းသေားအောင်ကို ဘယ်လိုကယ်ရမလဲ။ ဒါကိုသာ သူမသိလိုပေးသည်။ မန္တဟာ မျိုးမျိုးပိုင်းက သူမကို သိပ်စိတ်မပူးဖို့ ပြော၏။ ဂရိတ္ထု ရှိသည့် ပြန်းသေးသမားနှင့် သဘာဝကိုလည်း ပြောပြဿနာ။ သူတို့သည် ဖမ်းထားသော သူတို့၏တောင်ကို အထူး ဂရိစိုက်တတ်ကြသည်။ ထိုအကျိုးသမားသည် သူတို့

အတွက် ရတနာသိုက် မဟုတ်လား၊ မစွဲတာပါကားပိုင်းက တဖြည်းဖြည်း သူမ စိတ်သက်သာစေရန် ချော့မေ့ပြောရ၏။

“ဒါပေမဲ့ ကျွန်မ ဘာလုပ်ရမှာလဲရှင်” မစွဲစိတ်တာက စိတ်မရှည်နိုင်စွာ အော်မေးလေသည်။ “မနက်ဖြန်အထိ စောင့်ကြည့်ဖို့ပေါ်ဖျာ” မစွဲတာပိုင်းက ဖြေသည်။ “အကယ်၍ ခင်ဗျား ရဲကို သွားမတိုင်ချင်ဘွဲးဆိုရင်ပေါ့” မစွဲစိတ်တာက ကြက်သီးထာနပြု၍ လက်ကာပြုလိုက်သည်။ ဝီးလတ် မရှုမလှသေသွား နိုင်သည် မဟုတ်လား။ “ဝီးလတ် ကောင်းကောင်းမွန်မွန် ပြန်ရောက်လာမယ်လို ရွှင်ထင်ရဲ့လား” သူမက မေးလိုက်ရာ မစွဲတာပါကားပိုင်းက မဆိုင်းမတွေပင် “ဒါကို ဘာမှ သံသယရှိဖို့ မလိုဘွဲးပျ”ဟု ဖြေလိုက်ပြီး “စဉ်းစားဖို့ ရှိတာက မအပ်ရဲ့သားကို ပေါင်တစ်သောင်းမပေးဘဲ ကယ်နိုင်၊ မကယ်နိုင်ဆိုတာပါပဲ” ဟု ဆက်ပြောလိုက်သည်။

“ကျွန်မလိုချင်တာက သားလေး ဘေးမသီရန်မခ ပြန်ရောက်လာဖို့ပါပဲ ရွှင်”

“မှန်ပါတယ်၊ မှန်ပါတယ်” မစွဲတာပါကားပိုင်းက ချော့ချော့မေ့မေ့ပြော လိုက်ပြီး “ဒီ-စာကို ဘယ်သူလာပေးတာလဲဖျာ”ဟု မေးလိုက်ပြန်သည်။

“လူစိပ်းတစ်ယောက်လို့ ဟိုတယ်မန်နေဂျာက ပြောတာပဲ”

“အာ...ဒီလိုဆိုရင်တော့ လုပ်နိုင်တာ တစ်နည်း ရှိတယ်ပျ။ မနက်ဖြန် စာလာပေးမယ့်သူကို နောက်က လိုက်ချောင်းရမယ်။ ဒါနဲ့ ခင်ဗျားရဲ့သား ပြန်မလာတာကို ဟိုတယ်က လူတွေ ဘယ်လိုပြောထားမလဲ၊ တစ်ခုခုတော့ ပြောရမှာကိုး”

“ကျွန်မ စဉ်းတောင် မစဉ်းစားမိပါဘွဲးရှင်”

ထိုအခါ မစွဲတာပိုင်းက “ကျွန်တော်တော့ ဒီလို တွေးမိတယ်၊ မဒမဲ့ဟာ သား ပြန်ရောက်မလာတဲ့အတွက် စိတ်ပူပန်သောကရောက်တာကိုပြုမှ သဘာဝ ကျယ်ပို့မယ်။ တချို့ကလည်း လိုက်ရှာဖို့ သွားကြမှာပဲ”

“ဒီလိုဆိုရင် ဟိုလူဆိုးတွောက”

“ဒါတော့ မစိုးရိမ်ပါနဲ့ရှာ၊ ပြန်ပေးဆွဲခံရတယ်ဆိုတာနဲ့ ငွေဘယ်လောက တောင်းတယ်ဆိုတာမျိုး၊ မပြောသရွှေ့ သူတို့ရန်ရှာမှာ၊ မဟုတ်ပါဘွဲး။ ဘယ် လိုပဲဖြစ်ဖြစ် သားတစ်ယောက်လုံး ပျောက်နေတာကို စိတ်မပူသလို အေးအေး ဆေးဆေးနေလို့လည်း မဖြစ်ဘွဲးမဟုတ်လား”

“မစွဲတာ ပါးကားပိုင်း...၊ ကျွန်မ ရှုင်ကိုဒီကိုစွဲ ပုံအပ်လို့ လုပ်ခဲ့နိုင်ပါ မလားရှင်”

“ဒါမို့က ကျွန်တော့ရဲ့ လုပ်ငန်းပါပဲ မအပ်” မစွဲတာပါကားပိုင်းက ပြန်ဖြေ

လိုက်လေသည်။ သူတို့နှစ်ဦး ဟိုတယ်သို့ ပြန်မည်အပြုံတွင် ကိုယ်လုံး ထည်ထည်နှင့် လူတစ်ယောက်ကို ဝင်တိုက်ပါမလို ဖြစ်သွားသေးသည်။

“ဘယ်သူပါလိုပဲ” မစွဲတာပါကားပိုင်းက သိလိုပါတယ်နှင့် ရေရှးတို့က်ရာ မစွဲစိတာက “မစွဲတာ သွန်ပဆင်နဲ့တူတယ်”ဟု ပြောလိုက်၏။

“အိုး...သွန်ပဆင်” မစွဲတာပိုင်းက စဉ်းစားရင်း “သူကို”ဟု ပြောလေသည်။

မစွဲစိတာ အိပ်ရာဝင်သောအခါ မစွဲတာပါကားပိုင်း၏ စိတ်ကူးကို ကျော်ပို့၏။ စာယူလာသူ မည်သူပင်ဖြစ်စေ၊ ပြန်ပေးအဖွဲ့နှင့် ဆက်စပ် ပတ်သက်သူ ဖြစ်ရပေမည်။ သူမိတ်တည်ပြုမှုရပြီး ထင်သည်ထက် စောင့် အိပ်ပျော်သွားလေသည်။

နောက်တစ်နေ့ နံနက် သူမ အဝတ်လဲနေစဉ်တွင် ပြတင်းပေါက်အနီး ကြော်ပြုပေါ်၍ တစ်စုံတစ်ခု ကျော်သည်ကို သတိထားပို့၏။ သူမကောက်ယူလိုက်သော အခါ ထိတ်ခနဲ ဖြစ်သွားသည်။ လက်ရေးညွှန်နှင့် ခပ်ညွှန် တော်ပါပဲလား၊ သူမ ခွဲဆုတ်၍ ဖွင့်လိုက်သည်။

မင်္ဂလာပါနံနက့််၊ လျော့ချို့သားဟာ ဘေးအန္တရာယ်မရှိ၊ ကျွန်းကျွန်းမာမာပါပဲ။ ဒါပေမဲ့ ကျွန်းပို့အဖွဲ့ တောင်းထားတဲ့ ငွေတော့ ရှုပု ဖြစ်လိုပုံမယ်။ ဒီလောက်များများ လေဒီမှာ အဆင်သင့် ပါချင် မှပါပဲယ်။ ဒါပေမဲ့ ကျွန်းပို့ သတင်းရတာတော့ လေဒီမှာ သိပ် ထူးခြားတဲ့ စိန်လည်ဆွဲတစ်ကုံး ပါလာတယ်ဆိတဲ့အတွက် ငွေအစား အဲဒီစိန်လည်ဆွဲကို လက်ခံပါမယ်။ ဒီတော့ ဟောဒီ အစီအစဉ် အတိုင်း လုပ်ပါ။ လေဒီကိုယ်တိုင် သို့မဟုတ် တော်းစိတ်ချွဲ တစ်ယောက်ယောက် စိန်လည်ဆွဲယူပြီး အားကစားကွင်းပျက်ကို လာခဲ့ပါ။ အဲဒီကနေ ကျောက်ဆောင်ကြီးဘေးမှာ ရှိတဲ့ သစ်ပင်ဆီ ကို လာရမယ် အေဖော် ခေါ်မလာတာ သေခာအောင် စောင့်ကြည့် ငွေသူတွေ ရှိလိုပုံမယ်။ အဲဒီမှာ လေဒီချို့သားကို စိန်လည်ဆွဲနဲ့ လူယူရမယ်။ အချိန်က မနက်ဖြန်မနက်နေတွက်ခါစ် ခြောက်နာရီ တိတိပြုစ်တယ်။ ဒီနောက်ပိုင်းမှာ ရဲနဲ့ စိုင်းမယ်ဆိုရင် လေဒီတို့ ဘုတာရုံးအပြန်မှာ သေနတ်နဲ့ ချောင်းပစ်ဖို့ စိုးပြုပြီးပြီး

ဒါ ကျွန်းပို့အဖွဲ့ ငွောက်ဆုံးစကားဖြစ်တယ်။ မနက်ဖြန် မနက် ချိန်းထားတဲ့ အချိန်မှာ စိန်လည်ဆွဲ မရောက်လောင် ကလေး

ရဲ့ နားရွက်နှစ်ဖက် ဖြတ်ပိုလိုက်မယ်။ နောက်တစ်ရက်မှာ သူသေ
ရမှာပဲ။

လေဒီကို ကြိုဆိုလျက်
ဒီမက်ပြီးယတ်

မစွဲစိတာသည် မစွဲတာပါကားပိုင်းထံသို့ အမြန်ပြေးလေ၏။ မစွဲတာ
ပါးကားပိုင်းက စာကို အထူးသတိထား၍ ဖတ်လေသည်။ ထိုနောက် သူက
“ဟုတ်သလားပဲ၊ စိတ်လည်ဆွဲရှိတယ်ဆိုတာ”ဟု မေးသည်။

“တကယ်ရှိပါတယ်ရှင်၊ ဒေါ်လာတစ်သောင်းတန်ရှင်၊ ကျွန်မခင်ပွန်း ဝယ်
ပေးခဲ့တာ”

“အင်း တော်တော် သတင်းယူကောင်းတဲ့ အဖွဲ့ပဲကိုး”

မစွဲတာပါကားပိုင်းက ရော့လိုက်သည်။

“ရှင်...ဘာပြောလိုက်တယ်”

မစွဲစိတာက မရှင်း၍ မေးလိုက်ရာ မစွဲတာပိုင်းက

“ဒီကိစ္စမှာ ဖြစ်နိုင်ခြေတွေကို ကျွန်တော် စဉ်းစားနေတာပါ”

“အို...မစွဲတာပိုင်းရယ်၊ ဖြစ်နိုင်ခြေတွေ စဉ်းစားနေဖို့ အချိန်မဟုတ်ပါ
ဘူးရှင်၊ ကျွန်မသားလေး ပြန်ဒေါ်လို့ ရမှ ဖြစ်မယ်ရှင်”

“မဒေါက အဆုံးအဖြတ်မြန်တဲ့ သူတစ်ယောက်ကိုး၊ ဒေါ်လာတစ်သောင်း
ကို စိတ်အေးလက်အေး အဆုံးခံတော့မလိုလား၊ မဒေါရဲ့ စိန်လည်ဆွဲကို အကြမ်း
ဖက်သမားတွေ လက်ထဲ လွယ်လွယ်ပဲ ထည့်ပေးတော့မလိုလား”

“ဒါပဲ ရှိတော့တာပေါ်ရှင်၊ တကယ်တော့ ကျွန်မက ဒီသူရဲ့ဘေးကြောင်တဲ့
လူယူတ်မာတွေကို ကောင်းကောင်း ဆုံးမလိုက်ချင်တာပဲ။ ကျွန်မသားကို ပြန်ရပြီ
ဆိုတာနဲ့ ကျွန်မကတော့ ရနိုင်သမျှ ရဲအဖွဲ့ဝင်တွေနဲ့သူတို့ကို ပိုင်းဖမ်းချိုင်းမှာရှင်း
နောက်ပြီး ကျွန်မတို့သားအမဲ ဘူးတော့ရုံးကို သွားတဲ့အခါလည်း လိုအပ်ရင် သံချုပ်
ကာကား ငှားချင်းရပါစွဲ”

မစွဲစိတာမှာ လက်စားချေလိုစိတ်ဖြင့် မျက်နှာ ရဲနေလေသည်။

“အင်း...အင်းပေါ့လော့” မစွဲတာပါကားပိုင်းက တွေးတွေးဆဆန့် ပြော
လိုက်၏။ “တစ်ခုရှိတာက သူတို့ဘက်ကလည်း မဒေါ ဘယ်လိုလှပ်ရားမလဲ
ဆိုတာကို ကြိုပြီး စဉ်းစားကြမှာပဲ။ ဝီးလတ်ကို ပြန်အပ်လိုက်ပြီးနောက်မှာ မဒေါ
ကို သူတို့ ဘာမဲ အကြပ်ကိုင်လို့ မရတော့ဘူးဆိုတော့ သူတို့ဘက်ကလည်း
အန္တရာယ်ကို ရွှောင်နိုင်ပြီး စီစဉ်ထားကြမှာ သေချာတယ်”

“ဒါဖြင့် ရှင်ဘယ်လိုလှပ်ချင်တာလဲ”

မစွဲဘာပါကားပိုင်းက ပြီးလိုက်သည်။

“ကျွန်တော်ရဲ့ ကုံယ်ပိုင် စိတ်ကူးတစ်ခုကို စမ်းကြည့်ချင်တယ်ပျ”

သူက ထမင်းစားခန်းထဲသို့ လျဉ်းပတ်မျက်စိကစားလိုက်သည်။ လူသူစွှေးနေပြီး တဲ့ခါးပေါက်များမှာလည်း ပိတ်လျက်ရှိသည်။

“မစွမ်းပိတ်တာရော ဒီလိုပျော် ကျွန်တော်မိတ်ဆွဲ ရတနာကုန်သည် တစ်ယောက် အောသင်မှာရှိတယ်။ သူက စိန်တုလုပ်တဲ့ဘက်မှာ သူမတူအောင် ကျွန်ကျင်တဲ့သူပျော်” သူက လေသံကို နှိမ်လိုက်ပြီး “ကျွန်တော် သူကို ဖုန်းဆက်ခေါ်လိုက်ပယ်၊ နေ့လယ်ပိုင်း လောက်ဆိုရင် သူရောက်လာမှာပဲ၊ စိန်တုတွေလည်း ယူလာလိမ့်မယ်”

“ရှင်ဆိုလိုတာက...”

“ခင်ဗျားရဲ့ လည်ခွဲက စိန်တွေ ထုတ်ပြီး စိန်တုနဲ့ အစားထိုးပေးလိမ့်မယ် လော်”

“ရှင်...အောင်မယ်လေး၊ ကောင်းလိုက်တဲ့အကြောင်းရှင်ကျွန်မကြေားသမျှမှာ အပါးနှင်းဆုံးပါပဲ”

မစွမ်းပိတ်တာက ဝမ်းသာချိုးကျြားစိတ်ဖြင့် မစွမ်းပါကားပိုင်းကို ကြည့်လေသည်။

“ရှေ့... တိုးတိုးပျော် ဒေါ်ဆိုရင် ခင်ဗျားတစ်ခုတော့ လုပ်ပေးပေတော့”

“ဟုတ်ကဲ့ လူပ်မယ်ရှင်”

“ကျွန်တော် တယ်လီဖုန်းဆက်နေတုန်း အနားမှာ ဘယ်သူမှာ ပရှိအောင် ဆင်ဗျားက ဂရှိခိုက်ပေး”

မစွမ်းပိတ်တာက ခေါင်းညီတ်လိုက်၏။ တယ်လီဖုန်းမှာ မန်နေဂျာ၏ အခန်းထဲတွင် ရှိသည်။ မန်နေဂျာက မစွမ်းပိတ်လီတ်လိုသည့် နံပါတ်ကို ရအောင် စီစဉ်ပေးပြီးနောက် အခန်းပြင်သို့ ထွက်လာခဲ့ရာ အပြင်တွင် မစွမ်းပိတ်တဲ့ ကွေ့ရလေသည်။

“ကျွန်မ မစွမ်းပိတ်လီတ်လိုက် စောင့်နေတာပါ”ဟု သူမက ပြောလိုက်သည်။ “ကျွန်မတို့ လမ်းလျောက်ထွက်ကြေားလိုရှင်း”

“မော် မော် ဟုတ်ကဲ့ မဒေဝါ”

မူးခေါ်အပြင်ဘက် ခန်းမထဲတွင် မစွမ်းပိတ်လည်း ရှိနေ၏။ သူက သူမတို့ရဲ့ ရှိရာသို့ လျောက်လာပြီး မန်နေဂျာနှင့် စကားပြောလေသည်။

“ဒယ်လဖီမှာ ဂိုလ်တဲ့ကောင်းကောင်းများ ငှားလို့ ရရှိပိုင်မလားလို့ ဖွံ့ဖြိုးသွား ဟုတ်လား ဒီဟိုတယ်ရဲ့ အပေါ်ထပ်မှာ တစ်ခု ရှိတယ်မယူရှိ လား”

“အဲဒါက ဂရိသူငွေးတစ်ယောက်ပိုင်တာပါ။ သူက မရှားဖူးခင်ဗျော်”

“တခြား ဂိုလ်တဲ့လည်း မရှိတော့ဘူးဆိုပါတော့”

၃၇ • ကျော်ကျော်

“အမေရိကန်အမျိုးသမီးကြီးတစ်ယောက်ပိုင်တဲ့ ပိုလ်တဲတစ်လုံးတော့ ရှိတယ်ခင်ပျော်ရွှေ့ရဲ့ ဟိုတစ်ဖက်မှာပါ။ လောလောဆယ်တော့ ပိုတ်ထားတယ်။ နောက်တစ်လုံးက အားလုံးပန်းချို့ဆရာတစ်ယောက်ပိုင်တာလည်း ရှိသေးတယ် ခင်ပျော်။ အဲဒါက တောင်ပေါ် ကျောက်ဆောင်စွန်းနား ဆောက်ထားတဲ့ ပိုလ်တဲ့။”

မစွစ်ပိတာ ရှုတ်တရက် ဝင်ပြောလိုက်၏။ နိဂုံက အသံကျယ်ကျယ် ပြောတတ်သည်အပြင် တမင်အသံမြှင့်၍ သူမက “အိုး...ကျွန်ုပ်မလည်း ပိုလ်တဲ ကောင်းကောင်း ရှာနေတာရှင့်၊ အနောင့်အယုက်ကင်းကင်းနဲ့ တည်းခိုနိုင်ပယ့် နေရာပေါ့ရှင်၊ ကျွန်ုပ်မက နေရာအတော်ရွှေးတာရှင့်၊ ဒါနဲ့မစွာတာသွန်ပဆင်၊ ရှင်ဒိုက္ခိ ပထမဆုံးအခေါက် ရောက်ဖူးတာလား၊ ရှင်လည်း နေရာကောင်းကောင်းမှ နေတတ်တဲ့သူနဲ့ တူပါတယ်”

သူမက မစွာတာပါကားပိုင်း အခန်းထဲမှ ထွက်လာသည်အထိ တမင် ရည် ရွယ်လျက် ဆက်ပြောနေလေသည်။ မစွာတာပါကားပိုင်းက သူမအား အဆင် ပြောကြောင်း ပြုးချုပ်လေး ပြုး၍ အချက်ပြုလိုက်၏။ မစွာတာသွန်ပဆင်သည် လျောကားထစ်များကို ဖြည့်းညွှေးစွာ ဆင်းသွားပြီး သားအပိနှစ်ယောက်ဆီသို့ လျောက်သွား၏။ ရာသီဥတုအေးလာသည့်အတွက် လမ်းလျောက်ထွက်ကြမည့် အန် ရှိပေသည်။

အစစာဆင်ပြောလျက် ရှိပါ၏။ ရတနာကုန်သည်သည် ညာစာတားချိန် ဖတိုင်ပါ အခြားခရီးသွားများနှင့်အတူ ဟိုတယ်သို့ ရောက်လာလေသည်။ မစွစ် ပိတာက စိန်လည်ဆွဲကို သူအခန်းသို့ ယူသွားပြီး ပြုလိုက်ရာ သူက သေချာစွာ စိုင်ဆေးပြီး ခေါင်းညိုတ်လျက် အသိအမှတ်ပြု၏။ ထိုနောက် သူလက်ဆွဲအိတ် ထဲမှ ကိရိယာအခါး၊ ထဲတ်လိုက်ပြီး အလုပ်စလုပ်လေတော့၏။

ည ၁၁ နာရီတွင် မစွာတာပါကားပိုင်း မစွစ်ပိတာ၏ အခန်းသို့ ရောက်လာ သည်။

“ဟောဒီမှာ ရပြီး”

သူက ရှုမြိုင်းအိတ်ထော်ကလေးကို သူမအား ကပ်းပေးလိုက်သည်။ သူမ ထ အိတ်ထဲကို ကြော်ပြီး “ကျွန်ုပ်မစိန်တွေပါလား”

“ဟောဒါက စိန်တုတွေ ထည့်ထားတဲ့ ခင်ပျော်ရဲ့ လည်ဆွဲ ဘယ့်နှယ်လဲ အသေသပ်ဘူးလားတွာ”

“တကယ် အုံသုစရာပဲရှင်”

“ကျွန်ုပ်တော်ပိတ်ဆွဲ အရစွေတို့ပေါ်လိုစ်ဟာ သိပ်တော်တဲ့ လူတော်ယောက်

“ဒါပေမဲ့ သူတို့ သံသယဖြစ်မယ်လို့ ရှင်မထင်ဘူးလား”

“ဘယ်လိုလုပ် သံသယရှိပါမလဲ။ ခင်ဗျားမှာ စိန်လည်ဆွဲရှိတာကို သူတို့ သိယားကြံးတယ်။ အဲဒီလည်ဆွဲကို ခင်ဗျားက သူတို့ကို ထုတ်ပေးတယ်။ ဒီ လျဉ်ကွက်ကို သူတို့ ဘယ်လိုလုပ် စဉ်းစားပါကြပါမလဲ”

“အင်း သိပ်ကောင်းတဲ့ လျဉ်ကွက်ပါပဲ” မစွမ်းပိတာက ကျေနပ်စွာ ပြော လိုက်ပြီး လည်ဆွဲကို မစွာတာပါကားပိုင်းအား ပြန်ပေးလိုက်သည်။ ထိုင်နာက် “ဒါကို ရှင်သွားပေးနိုင်မလား၊ ရှင့်အတွက် သိပ်များ ဒုက္ခပေးသလို ပြစ်နေ မလား မသိဘူး”

“သွားပေးရမှာပေါ်ပျော ကျွန်တော်ကို သူတို့ရဲ့ စာလည်း ပေးလိုက်ပါ။ သူတို့ လပ်းညွန့်တဲ့အတိုင်း တိတိကျကျ လုပ်မှ ဖြစ်လိမ့်မယ်။ ကဲကဲ မစွမ်းပိတာ စိတ်အေးအေးထားပြီးသာ အိပ်ပေတော့ ပန်က်ဖြန် ခင်ဗျားရဲ့သားဟာ ခင်ဗျားနဲ့အတူ နံနက်စာစားဖို့ ရောက်လာပါလိမ့်မယ်”

“အို ပြောတဲ့အတိုင်း ဖြစ်ပါစေရှင်”

“စိတ်မပွဲနဲ့တော့လော့ အားလုံး ကျွန်တော် တာဝန်ယူပြီးပြီပဲ”

မစွမ်းပိတာမှာ ကောခ်းစွာ မအိပ်နိုင်ပေါ်။ အိပ်သောအခါတွင်လည်း အိပ် ပက်ဆိုးများ မက်၏။ ဉာဏ်အကျိုးဖြင့် တောင်ပေါ်မှ ပြေားဆင်းလာသော ဒီ လတ်ကို ပြန်ပေးသများတို့က သံချုပ်ကာကားများပေါ်မှ လက်နက်ဖိုးစုံဖြင့် တရစ်ပ်ခတ်သည်ဟု အိပ်မက်ပက်လေသည်။ သို့နှင့် သူမသည် လန့်ခိုးလာ၏။ အရှင်တက်စ အချိန်ဖြစ်သည်။ မစွမ်းပိတာ ထ၍ အဝတ်အစားလဲ၏။ ထိုင်နာက် ထိုင်စောင့်နေတော့သည်။

နံနက် ဂုံနာရီထိုးသောအခါ သူမ အခန်းတံ့ခါးကို ခေါက်သဲ ကြော်ပေပြီး သူမ၏ အာခေါင်များ ပြောက်နေလေရာ စကားပြောရန်ပင် ခက်နေ၏။

“ဝင်ခဲ့ပါ” ဟု သူမပြောလိုက်သည်။

တံ့ခါးပွင့်သွားပြီး မစွာတာသွှန်ပဆင် ဝင်လာလေသည်။ သူမက သူကို ကြော်ကြည့်နေမိ၏။ စကားမပြောနိုင်အောင် ဖြစ်နေပြီး မကောင်းဆိုးများ အန္တရာယ်တစ်ခု ကျရောက်တော့ပလို့ ခံစားနေရလေသည်။ သို့ရာတွင် မစွာတာ သွှန်ပဆင် စကား စပြောသောအခါ တည်ပြုပြတ်သွားသော အသံကို ကြော်၏။ ရှုံးရှုံးရှင်းရှင်း နှုတ်ဆက်စကားပင် ဖြစ်သည်။

“မဂ်လာနံနက်ပါ မစွမ်းပိတာ”

“ရှင် ရှင် ဘာသောနဲ့ ကျွန်မအန်းထဲကို...”

“ဒီလို့ အချိန်မျိုးများ ရောက်လာရတာကို ခွင့်လွှတ်ပေလော့ မစွမ်းပိတာ အွာတာသွှန်ပဆင်က ပြောလိုက်၏။”

၃၁ • ကျော်ကျော်

“ဒါပေမဲ့ အပေးအယူကိစ္စတစ်ခုက ရှိသေးတယ်မဟုတ်လား”

မစွဲစိတ္တာက ရွှေကိုင်းလိုက်၍ စွပ်စွဲသော မျက်လုံးများနှင့် ကြည့်လိုက်ပြီး... “လက်စသတ်တော့ ကျွန်မသားကို ပြန်ပေးဆွဲတာ ရှင်ကိုး- ပြန်ပေးအဖွဲ့ ဆိုတာ တကယ်တော့...”

“ပြန်ပေးအဖွဲ့မဟုတ်ပါဘူးဘာ၊ ယူတွေ့ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး၊ အနည်းဆုံး သူတို့ လုပ်ပုံက ပညာသားမပါဘူးလို့ပြောရမှာပဲ”

မစွဲစိတ္တာမှာ အာရုံတစ်ခုတည်းသာ ထားတတ်သူဖြစ်သည်။

“ကျွန်မသား ဘယ်မှာလဲ” သူမက ကျားမတစ်ကောင်၏ မျက်လုံးများနှင့် ရန်လိုစွာ မေးလိုက်၏။

“ခံုံးသားလား” မစွဲတာသွန်ပဆင်က နောက်သို့ ညွှန်ပြလိုက်ပြီး

“သူ တံ့ခါးဝမှာ ရောက်နေပါပြီ”

“ရိုးလတ်”

တံ့ခါးပွင့်သွားပြီး ဖြူရော်သော မျက်နှာတွင် မှတ်ဆိတ်မရိုတ်ရသေးသော ရိုးလတ်ဝင်လာရာ သူမှို့ခံုံးတင်က တင်းကျေပွဲစွာ ဖက်ထားလိုက်၏။ မစွဲတာ သွန်ပဆင်က ကြင်နာသော အပြီးဖြစ် ရပ်ကြည့်နေသည်။

“ဘာပြောဖြစ်ဖြစ်” မစွဲစိတ္တာက သူဘက် လူညွှန်ကြည့်ပြီး...

“ရွှေ့ကို ပတာရားစွဲရမှာပဲ။ ရှင် ဥပဒေအတိုင်း အပြစ်ခံစေရမယ်”

“ဟမီ ဘာတွေ ပြောနေတာလဲ” ရိုးလတ်က ဝင်ပြော၏။

“ဒီလူကြီးလူကောင်းက သားကို လာကယ်ခဲ့တာ”

“သားက ဘယ်ရောက်နေခဲ့တာလဲ”

“ကျောက်တောင်စွန်းက အိပ်တစ်လုံးမှာ ဟမီ၊ ဒီကနေ တစ်ပိုင်လောက် ထောက်တယ်”

“ခွင့်ပြုပါ မစွဲစိတ္တာ” မစွဲတာသွန်ပဆင်က ဝင်ပြောရင်းနှင့်...

“ဟောဒီမှာ ခင်ပျေားရဲ့ ပစွဲည်းကို ပြန်အပ်ပါရစေ”

သူက စက္ကာဖြင့် ပတ်ထုပ်ထားသော အထုပ်ငယ်ကို မစွဲစိတ္တာအား ကမ်းသေးလိုက်သည်။ စက္ကာထုပ်ကို ဖြေကြည့်လိုက်သောအခါ စိန်လည့်ဆွဲ ထွက်ပေါ်သောလေသည်။

“ခင်ပျေားမှာ ရှိတဲ့ ကျောက်ထုပ်ကို သိပ်တန်ဖိုးထားပနေနဲ့တော့ မစွဲစိတ္တာ”

မစွဲတာသွန်ပဆင်က ပြုး၍ ပြောလိုက်သည်။

“စိန်အစစ်တွေက လည့်ဆွဲထဲမှာပါ၊ အိတ်ထဲမှာ ရှိတဲ့ ကျောက်တွေက အတုတွေဖျား၊ ခင်ပျေားမိတ်ဆွဲပြောသလို အရွှေ့တို့ ပေါ်လို့ဆိုတဲ့ ပူးဟာ တကယ်

သတ်ရာပြောက်တဲ့ သူပါ"

"ရွှေငြံပြောနေတာ ကျွန်ုပ်တစ်လုံးမှ နားပလည်ဘူး" မစွမ်ပီတာကက
လျှို့ဝှက်စွာ ပြောလိုက်၏။ မစွမ်တာသွန်ပဆင်က "ဒီကိုစွဲမှာ ကျွန်ုတော်ဘက်
အနေ ကြည့်ဖို့ လိုတယ်ပဲ"ဟု ရွှေးပြသည်။ "နာမည်တစ်ခု ပြောသံကြားလိုက်
ဆာနဲ့ ကျွန်ုတော်အာရုံစိုက်မိတော့တော့ပဲ ပွဲပွဲလင်းလင်း ဝန်ခံရရင် ခင်ဗျား
မှာ ခင်ဗျားရဲ့ မိတ်ဆွေတို့ တိုင်ပင်ပြောဆိုကြတော့တွေကို ကျွန်ုတော် တိတ်တိတ်
နားထောင်ခဲ့တယ်။ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ အကြောက်တွေ ဖြစ်နေတာ
မှာ ကျွန်ုတော်လည်း မန်နေဂျာကို ရွှေးပြပြီး ကျွန်ုတော်အပေါ် ယုံကြည်အောင်
လည်ခဲ့ရတယ်။ သူက ခင်ဗျားရဲ့ အပြောကောင်းတဲ့ မိတ်ဆွေ ဘယ်သူဆီ ဖုန်း
ဆက်တယ်၊ ဘာတွေ ပြောတယ်ဆိုတာ သိရအောင် သူစာရေးတစ်ယောက်ကို
နားထောင်ခိုင်းခဲ့တယ်"

"သူတို့ရဲ့ အကြောစည်အတစ်ခုလုံးဟာ သူတို့ ဖြစ်စေခဲင်တဲ့အတိုင်း ဖြစ်
သာခဲ့တယ်ပဲ။ တကယ်တော့ ခင်ဗျားဟာ ပါရိုတဲ့ ရတာနာသူ့နှစ်ယောက်ရဲ့
စဉ်မှတ်ထားခဲ့ရတာပါပဲ။ သူတို့က ခင်ဗျားရဲ့ စိန်လည်ဆွဲအကြောင်း သိထား
ကြတယ်။ ခင်ဗျား သွားလေရာကို နောက်က လိုက်နေကြတယ်။ နောက် ခင်ဗျား
မဲ့သားကို ဖမ်းထားလိုက်ပြီး ဝါဌာထဲက ပြန်ပေးသမားတွေပုံစံအတိုင်း ငွေ့နဲ့
လာရွှေးဖို့ စာပို့လိုက်ကြတာပေါ့။ ဒါကို စီစဉ်သူက ခင်ဗျားရဲ့ ယုံကြည်မှု ရဖယ်
သိတာကောင်းကောင်း သိနေတယ်"

"အဲဒီနောက်တော့ အားလုံးဟာ လွယ်လွယ်ကူကူ ဖြစ်လာတာပါပဲ၊
ခင်ဗျားရဲ့ မိတ်ဆွေက စိန်အတုတွေ ပါတဲ့အိတ်ကို ခင်ဗျားပေးခဲ့ပြီး စိန်လည်
ခွဲကိုတော့ သူ တွဲဖက်နဲ့ ခွဲဝေယူကြဖို့ပေါ့ ဒီနေ့မနက် ခင်ဗျားသားပြန်ရောက်
ပေါ်တဲ့အခါ ခင်ဗျား သိပ်စိုးရိမ်သွားရတော့မယ်။ ခင်ဗျားလွှတ်လိုက်တဲ့
မိတ်ဆွေပါ ပြန်ပေါ်မလာတော့ သူပါပြန်ပေးဆွဲခဲ့လိုက်ရပြီလို့ ခင်ဗျားတွေးပို့
မှာပဲ။ ကျွန်ုတော် မှန်းကြည့်ရတာကတော့ သူတို့ဟာ တစ်ယောက်ယောက်ကို
ဓနက်ဖြန်မှာ ခင်ဗျားသားရှိရာကို သွားခိုင်းလိပ်မယ်။ ခင်ဗျားသားကို ပြန်ခေါ်
လာနိုင်ပြီးတဲ့ နောက် ဂိုင်းစဉ်းစားကြရင်းနဲ့ အဖြစ် ပှုန်ကို သိသွားနိုင်တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ သူတို့က အတော်ဝေးဝေး ရောက်နေကြဖြို့ပေါ့"

"ဒါဖြင့် အာခု သူတို့..."

"ပစ္စားရိမ်ပါနဲ့ပျော်၊ အာခု သူတို့ကို ဖမ်းထားပြီးပါပြီ။ ကျွန်ုတော်အစီအစဉ်
အတိုင်းပါပဲ"

"တော်တော်ယုတ်တဲ့လူပါလား" မစွမ်ပီတာက သူမ ယုံယုံကြည်ကြည်
အားကိုးခဲ့ရပုံများကို ပြန်စဉ်းစားမိပြီး ကျို့ခဲ့လိုက်သည်။

၄၀ • အောင်ကျော်

“ယုံအောင် ဓမ္မာတတ်တဲ့ တကယ့်လူယုံတောပဲ”

“ကောင်းတဲ့လူ မဟုတ်တာတော့ အသေအချာပေါ့ဖြာ”

မစွဲတာသွန်ပဆင်က ထောက်ခဲလိုက်၏။ ရီးလတ်က...

“ဒါတွေ အန်ကယ် ဘယ်လို သိသွားတယ်ဆိုတာ ကျွန်တော် မစဉ်းစား
တတ်အောင်ပဲ”ဟု ဝင်ပြောရင်း

“အန်ကယ် သိပ်တော်တာပဲ”ဟု ချီးကျွှေးလိုက်သည်။

“ဒါကတော့ကွယ် လူသိမံချင်လို နာမည်လိုပဲနဲ့ ခရီးသွားနေတုန်း ကိုယ့်
နာမည်ရင်းကို အလွှဲသုံးတာ တွေ့လိုက်ရတော့လည်း...”

မစွဲစိတာက သူကို ဆတ်ခနဲ ကြည့်လိုက်ပြီး “ရှင်ဘယ်သူလဲ”ဟု ရုတ်
တရုက် ဖေးလိုက်ရာ သူက အေးဆေးစွာပင်...

“ကျွန်တော် ပါကားပိုင်းပါ”ဟု ဖြေလိုက်ပါလေ၏။ ။



မကြံကောင်းမစည်ရာ

[ထင်ရှားကျော်ကြားသည် စိတ်ပညာရွင်ဖြစ်သော ကွယ်လွန်သူ ဒေါက်တာ အက်ဒဝံပ ကာစတဲယား(အမိန္ဒိ)၏ မှတ်စုများမှ ရယူဖော်ပြခြင်း ပြစ်ပါသည်။]

ယခု ကျွန်တော်ဖော်ပြမည့် ထူးဆန်း၍ ဝမ်းနည်းဖွယ်ရာအဖြစ်လတ်လျှော်း တဲ့ အမြင်နှစ်မျိုးဖြင့် ကြည့်မြင်နိုင်ကြောင်း ကျွန်တော်ကောင်းစွာ သိပါသည်။ ကျွန်တော်၏ ကိုယ်ပိုင်အမြင်မှာမူ မည်သည့်အခါကမှ ဝေခွဲမရဖြစ်ခဲ့ခြင်း ပရီ ပါ။ ထိုပြင် ဆန်းကြယ်၍ ဖြေရှင်းမပြနိုင်သော အကြောင်းကိစ္စတို့ကို သိပုံနည်း အော့ဟု ဆိုကာ အလေးဂရုပြုဘဲ ပယ်ဖျောက်မြှုပ်နှံပစ်လိုက်ရန် မသင့်ဟု သည်း ကျွန်တော် ယုံကြည်ပါသည်။

ဖြစ်ရပ်နှင့် ပတ်သက်၍ စတင်သိရှိခဲ့ရသည့်မှာ ပိတ်ဆွေဖြစ်သူ ဒေါက်တာ ဆက်တဲ့ ပို့လိုက်သော ကြေးနန်းစာတစ်စွဲမှ ဖြစ်သည်။ ကာမိုက်ကယ်ဟူ သာ အမည်တစ်ခုမှတစ်ပါး ကြေးနန်းပါအကြောင်းအရာမှာ ရှင်းလင်းပြတ်သား ပြင်း မရှိပါ။ သို့ရာတွင် ကြေးနန်းအပေါ် အလေးအနှက်ထားသည့်အနေဖြင့် ၁၂ နာရီ ၂၀ ရထားဖြင့် ပက်ဒင်တန်ဘူးတာမှ ဟီးဖို့ရှိုင်းယားသို့ လိုက်ဘွားခဲ့ ပါသည်။ ရထားသည် ဟီးဖို့ရှိုင်းယားရှိ ရပ်သောအခါ လာကြုံသော ဆက်တဲ့ကို တွေ့ရပါသည်။

“လိုက်လာတာ ဝမ်းသာတယ်ပဲ”

သူက ကျွန်တော့လက်ကို ညွစ်ကိုင်လျှက် ပြောပါသည်။

“ကော်စက ကျွန်တော့လိုင်းနဲ့ ဆိုင်နေလို့လား၊ စိတ်မူမမူနဲ့ ပြသာနာ အုတ်တယ်”

၄၂ ♦ ကျော်ကျော်

ကျွန်တော် ထင်ကြားဖြင့် မေးမြန်းလိုက်ပါသည်။ ထိုအချိန်တွင် ကျွန်တော်၏ လက်ခွဲသေ့တွောကို မြင်းရထားပေါ် တင်လှက် ဘူတာမှ သုံးမိုင်ခန့်ဝေးသော စွဲဝင်ရွာသီသို့ ထွက်လာခဲ့ကြပါသည်။ လမ်းတွင် သူက ရှတ်တရက် ပြောပါ၏။

“ကိစ္စတစ်ခုလုံးက နားလည်ဖို့ ခက်နေတယ်၊ အသက်နှစ်ဆယ့်သုံးနှစ်ပဲ ရှိသေးတဲ့ လူငယ်တစ်ယောက်ဖျာ၊ ဘယ်လိုကြည့်ကြည့် လုံးဝပံ့မှုနှင့်ပါပဲ။ ဖော်ဖော် ရွှေရွှေ နေတတ်တယ်ဖျာ၊ ပညာတတ်တစ်ယောက်လို့ မဆိုနိုင်ပေမဲ့ အထက် တန်းလွှာက အင်းလိပ်လူငယ်လူကောင်းတစ်ယောက်လို့တော့ အသေအချာ ပြောနိုင်ပါတယ်။ တစ်ညာမှာ ခါတိုင်းလိုပဲ ဒီပို့ရာဝင်သွားပြီး နောက်နေ့မနက် များတော့ ဘာမှုမသိတဲ့ လူတစ်ယောက်လို့ ရွာထဲ လျှောက်သွားနေတာ တွေ့ရ သတဲ့ သူနဲ့ အနီးစပ်ဆုံး ဆွေမျိုးတွေ့ အခင်ဆုံး မိတ်ဆွေတွေကိုတောင် မမှတ် ပိတော့ဘူးတဲ့ပျာ”

“ဟောတွာ”

ကျွန်တော် စိတ်လှုပ်ရွားစွာ ပြောလိုက်ပါသည်။ အဖြစ်အပျက်မှာ စိတ် ဝင်စားစရာ အမှန်ဖြစ်ပါ၏။

“မှတ်ဉာဏ်လုံးဝပြောက်ဆုံးသွားတဲ့သဘောလား၊ အဲဒါကိစ္စဖြစ်တဲ့နေ့က...”

“မနေ့က မနက်ပဲ၊ ဉာဏ်လ ၉ ရက်ပေါ့”

“ဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုခုရော၊ သိရတာ ဘာမှ မရှိဘူးလား”

“ဘာမှ မသိရပါဘူးပျာ”

ကျွန်တော်တစ်ခုခု မသက်ဖြစ်လာ၍ “ခင်ပျား မပြောဘဲ ချွန်ထားတာ များ ရှိနေရော့လားပျာ”

“မ မရှိပါဘူး”

သူအဖြော်မှာ နှေးကျွေးနေ့သဖြင့် ကျွန်တော်သံသယပို့ကြီးလာပါသည်။

“ကျွန်တော် အားလုံးသိရမှု ဖြစ်မယ်နော်”

“အဲဒါက အာသာနဲ့ မပတ်သက်ပါဘူးပျာ...ဟု့ အဲဒါ အိမ်နဲ့ပဲ ဆိုင်တာပဲ”

“အိမ်နဲ့ပဲ ဆိုင်တာ...ဟု့တဲ့လား” ကျွန်တော် အဲအားသင့်စွာ ပြောလိုက်ပါသည်။

“ဒီလိုလေ ကာစတဲ့ယားရဲ့။ ခင်ပျားက ဒီလိုကိစ္စမျိုးတွေ အများပြီး ကိုစိတ်တွယ်ဖြေရှင်းခဲ့ပြီးသားပါ။ တစွဲပြောက်တယ်လို့ ဆိုကြတဲ့ ဒီပို့ပြီးတွေ့အိမ်အား စစ်ဆေးစမ်းသပ်ခဲ့ပြီးပြီ။ အဲဒါမျိုးတွေအပေါ် ခင်ပျား ဘယ်လိုပြောပဲ”

“ဆယ်ခုမှာ ကိုးခုက အလိပ်အညာတွေပဲပျား၊ ဒါပေမဲ့ အဲစုံခုကတော့ သာမန်ရှုပ်ဝါအမြင်မျိုးနဲ့ ဘယ်လိုမှ ဖြေရှင်းမရတဲ့ ဆုံးကြယ်တဲ့ကိစ္စမျိုး”

ကြံးကြံးရာ လူ့မှောက်ဆန်းကြယ်ဝတ္ထုတိများ + ၄၃

ပြစ်နေတတ်တယ်၊ ဂန္ဓာရီပညာဆိုတာကိုလည်း ကျွန်တော်တော့ ယုံကြည်တယ်”
ဆက်တဲ့က ခေါင်းညိုတ်ပါသည်။ လမ်းကျွော်တစ်ခုသို့ ရောက်သောအခါ
တောင်တောင်းတစ်နေရာရှိ အိမ်ဖြေဖြေတစ်လုံးကို ညျှန်ပြလျက်...“အဲဒီအိမ်ပဲပဲ”
ဟုပြောသည်။

“အဲဒီအိမ်မှာ တစ်ခုခု ပြစ်နေတဲ့တော့ အမှန်ပဲ။ ထူးဆန်းတာ၊ ကြောက်
စရာ ကောင်းတာတစ်ခုခုဖြစ်နေတယ်လို့ အကုန်လုံးက သိနေကြတယ်။
ကျွန်တော်လည်း အယူမသီးတတ်ပါဘူး”

“ဘယ်လိုပုံ ဖြစ်တာမျိုးလဲဘူး” ကျွန်တော်မေးသောအခါ သူက ရွှေကို
သာ ကြည့်နေပြီး...

“ခင်ဗျား ဘာမှ သိမထားတာကောင်းပယ်ထင်တယ်။ သိမထားမှ ကြိုး
စဉ်းစားစရာမလိုဘဲ တွေ့တဲ့အတိုင်းပဲ အဖြေရှာတာ ပိုမကောင်း
ပေဘူးလား”

“မှန်ပါတယ်။ အဲဒါ ပိုကောင်းပါတယ်။ ဒါပေမဲ့ အဲဒီပိုသားစုအကြောင်း
တော့ သိထားချင်တယ်ပဲ”

“ဆာဝါလျှောက အိမ်ထောင်နှစ်ဆက်ရှိခဲ့တယ်။ အာသာက ပထမဇန်းနဲ့မွေး
တာ။ လွန်ခဲ့တဲ့လျှစ်က သူ ခုတိယအိမ်ထောင်ထဲခဲ့တယ်။ လက်ရှိ လေဒီကာမိုက်
ကယ်က နည်းနည်းနားလည်ရခက်တယ်ပဲ။ သူက အင်လိပ်သွေးတစ်ဝက်ပဲပါ
တာ။ အာရုံသွေးပဲ များတယ်လို့ ကျွန်တော်ထင်တယ်”

သူ စကားပြတ်သွားပါသည်။

ကျွန်တော်က... “ဆက်တဲ့ ခင်ဗျားကြည့်ရတာ လေဒီကာမိုက်ကယ်ကို
သောာ မတွေ့ဘူးထင်တယ်”

သူက ခပ်ရှင်းရှင်းပင် ဝန်ခံပါသည်။

“ဟုတ်တယ်ပဲ၊ ကျွန်တော်သူကို မကြိုးက်ဘူး။ သူနဲ့တွေ့တိုင်း နိမိတ်
အကောင်းဘူးလိုပဲ စိတ်က ထင်နေတယ်။ အဲဒီ ခုတိယအိမ်ထောင်နဲ့ ဆာဝါလျှောက်
ခုတိယအားလုံး သူ ခုတိယအိမ်ထောင်နဲ့ ဆာဝါလျှောက် ခုတိယအားလုံး
သူ ခုတိယအိမ်ထောင်နဲ့ ဆာဝါလျှောက် ခုတိယအားလုံး လောက်ခဲ့ရတယ်။ သူမိတ္ထုနဲ့ ဝမ်းကွဲညီတို့လည်း ရှုံးခိုင်မှာပဲ
သူနဲ့အတူနေကြတယ်။ အိမ်နဲ့ ပိုင်းက ပြောရရင် သိပ်စရိတ်ကြီးတာကိုး၊ အာ
အသာရဲ့ ဝင်ငွေအားလုံးလိုလိုက အိမ်နဲ့ ပိုင်းထိန်းသိမ်းစရိတ်နဲ့ ကုန်သင်္ကာက
ပြစ်နေတယ်။ ဆာဝါလျှောက သူမိန်းမ အတွက် ထားခဲ့တဲ့ငွေကလည်း ရှုစ်နှစ်လုံး
ပဲပိုင်သုံးရာလောက ရှိသတဲ့။ ဒါပေမဲ့ ကံအားလျှော့စွာ အာသာက သူမိတ္ထု
အဆင်ပြောပြောနိုင်လေတော့ အစစအရာရာ အေးအေးချမ်းချမ်း ရှိခဲ့ကြ

၄၄ • ကျော်ကျော်

တာပါပဲ။ အခုတော့...”

“ဟုတ်ကဲ့၊ အခုတော့...”

“လွန်ခဲ့တဲ့ ၂ လက အာသာဟာ မစွဲဖို့ပက်တာဆန့်ဆိုတဲ့ ကလေး မလေး တစ်ယောက်နဲ့ စွဲစပ်လိုက်တယ်လျှော့”

သူက စိတ်မကောင်းစွာ အသံနှစ်လျှက် ဆက်ပြောပါသည်။ “နောက်လ ဆိုရင် သူတို့ လက်ထပ်ကြဖို့ပဲ ကလေးမလေးက အခု ဒီဘိမ့်မှာရောက်နေတယ်။ သူ ဘယ်လောက် စိတ်ညွစ်လိုက်မလဲ၊ စဉ်းစားသာကြည့်ပါတော့ဟူ”

ကျွန်တော် တိတ်ဆိတ်စွာပင် ခေါင်းညိုတ်လိုက်ပါသည်။

ကျွန်တော်တို့ အိမ်နားသို့ ရောက်သောအခါ လက္ခာဘက်သို့ ပြောပြု နိမ့်ဆင်းသွားသော မြေက်ခင်းစိမ်းစိမ်းကို တွေ့ရပါ၏။ ထိုနောက် ရုတ်တရက်ပင် အလွန် ဆွဲသောင်မှုရှိသော ပန်းချိကားတစ်ခုပွဲသဖွယ် မိန်းကလေးငယ်တစ်ဦး မြေက်ခင်းကို ဖြတ်လျက် အိမ်ဆိတ် လာနေသည်ကို မြင်ရပါသည်။ သူသည် ဦးထုပ်ဆောင်းထားခြင်း မရှိသဖြင့် နေရောင်ခြည်အောက်တွင် သူ၏ ရွှေရောင် ဆံပင်တို့ ပိုမိုဝင်းပနေပါ၏။ သူလက်တွင် နှင်းဆီပန်းခြင်းတစ်ခု ပါလာပြီး ပီးခိုးရောင်လှပသည့် ပါရှင်းကြောင်တစ်ကောင်က သူမြေထောက်များကို ပွုတ် သပ်ရင်း ပူးကပ်လိုက်ပါလာပါသည်။ ကျွန်တော်က မေးခွန်းထုတ်ဟန်ဖြင့် ဆက်တဲ့ကို ကြည့်လိုက်ပါသည်။

“အဲဒါ မစွဲပက်တာဆန်ပဲ”ဟု သူက ပြောပါသည်။

“သနားစရာကောင်းတဲ့ မိန်းကလေးပဲ” ကျွန်တော် မိန်းကလေးကို ကြည့် လျက် ပြောလိုက်ပါသည်။ “နှင်းဆီပန်းတွေနဲ့ ပီးခိုးရောင်ကြောင်ကြီးနဲ့ ကြည့်ရ တာ ပန်းချိဆန်ပါပေတယ”

တစ်ခုခု အသံကြားလိုက်၍ လျည့်ကြည့်လိုက်ရာ ကျွန်တော်သူငယ်ချင်းကို မျက်နှာဖြူဖြူပြုရော်နှင့် တွေ့လိုက်ရသဖြင့် “ဘယ်လိုဖြစ်လိုလဲ”ဟု မေးလိုက် ပါ၏။ သူက ကြီးစား၍ မျက်နှာပြင်လိုက်ပြီး “ဘာမှ မဟုတ်ပါဘူး”ဟု ပြန်ဖြေ ပါသည်။

အိမ်ထဲရောက်ပြီး ခေတ္တအကြာတွင် လက်ဖက်ရည်သောက်ရန်အတွက် နားနေခန်းထဲသို့ ဝင်ကြပါသည်။ အရွယ်လတ်ပိုင်းရှိပြီး ချောမောဆဲ ဖြစ်သော အပျိုးသမီးတစ်ဦးက ထလာပြီး ကျွန်တော်တို့အား ခရီးဦးကြိုပြုပါသည်။

“ဒါ ကျွန်တော်မိတ်ဆွဲ ဒေါက်တာကာစတဲ့ယားပါ။ ဒါက လော်ကာ ပိုက်တယ”

ခုံညားတည်ကြည့်ဟန်ရှိသည့် အမျိုးသမီးနှင့် လက်ဆွဲနှင့်သက်ရသော အခါ ပည့်သည့်အကြာင်းကြာင့်ဟု မသိဘဲ စက်ဆုပ်ရှုံးသည့် ခံစားချက်

အလိုလို ပေါ်လာပြီး အရှေ့တိုင်းသွေးပါသည်ဟုသည် ဆက်တဲ်၏ မှန်းဆချက် ကိုလည်း သတိရမိပါသည်။

“ကျွန်ုပ်တို့ အကြီးအကျယ် ဒုက္ခာကြုံနေတာကို ကူညီဖို့လာတာအတွက် အများ ကြီး ဝင်းသာပါတယ်ဒေါက်တာ”

သူက ပေါ်အေးအေး အသံကြည်ကြည်ဖြင့် ပြောပါသည်။

ကျွန်ုတ် ပေါ်ပေါ်ပေါ်တွေ့ပြန်ချိပြာလိုက်ပြီး လက်ဖက်ရည် သောက်ကြ ပါသည်။ မိနစ်အနည်းငယ်ကြာသောအခါ မြေက်ခင်းပြင်ပေါ်တွင် တွေ့ခဲ့ရသော ပိန်းကလေး အခန်းထဲ ဝင်လာပါသည်။ ကြောင်က သူနှင့်အတူ မပါလာတော့ သော်လည်း နှင့်းဆီပန်းခြင်းကိုမူ ယူလာပါ၏။ ဆက်တဲ့က မိတ်ဆက်ပေးလိုက် သောအခါ ပိန်းကလေးက စိတ်ရောကိုယ်ပါ အားကိုးတွေ့းနှင့်

“အိုး...ဒေါက်တာကာစတဲယား၊ ဒေါက်တာဆက်တဲက ဆရာအကြောင်း အများကြီး ပြောထားပါတယ်။ အာသာရဲ့ ဒုက္ခာကို ဆရာပြောင်းပေးနိုင်လို့ ယုံလို သမီးမိတ်ထဲက ယုံကြည်ပြီး သိနေပါ တယ်ဆရာ”

မစွဲပက်တာဆန်းမှာ အလွန်ချစ်စရာင်းသော ပိန်းကလေး တစ် ယောက် ဖြစ်သည်။ ပါးပြင်များ ဖြူရော်လျက် ပွင့်လင်းရှိုးသားသော မှုက်လုံး ခုံးနှင့် အနည်းငယ် မျက်တွင်းကျေနေသည့်တိုင်အောင် သူအလှမှာ ပေါ်လွင်ဆ ပြစ်ပါသည်။

“သို့လည်း မိတ်မယျက်ပါနဲ့သမီးရယ်” ကျွန်ုတ် သူကို အားပေးလိုက် ပါသည်။ “မှတ်ဉာဏ်ချို့ယွင်းတာတို့ အမူအကျင့်ပြောင်းသွားတာတို့ ဆိုတာ သာယို အခိုက်အတန် ဖြစ်တာမျိုးပါ။ အချိန်မရွေး ပြန်ကောင်းနိုင်ပါတယ်”

သူက ခေါင်းခါးပြီး “အခုက္ခစာကို အမူအကျင့်ပြောင်းတာမျိုးလို့ သမီးတော့ သုတေသနပါဘူး။ သူဟာ အာသာကို မဟုတ်တော့တာပါ။ သူကိုယ်ပိုင်ဟန်ကို အုပ်တော့ဘူး။ သူမဟုတ်တော့ဘူးလို့ သမီး...”

“မိလီ...သမီး” လေဒါကာမိုက်ကယ်က လေသံပျော်ပျော်နှင့်...

“လက်ဖက်ရည် သောက်လိုက်ဦးလေ” ဟုပြောလိုက်ရာ ပိန်းကလေးကို ကြည်နေသော သူမျက်လုံးများတွင် ခွေးမလောင်းကို မေတ္တာမရှိလှုကြောင်း ဆွဲရပါ၏။ မစွဲပက်တာဆန်းက လက်ဖက်ရည်သောက်ရန် ငြင်းဆန်ပါသည်။ ခုံးခြား ကျွန်ုတ်က စကားလမ်းကြောင်း ပြောင်းသည့်အနေဖြင့်

“သမီး ပူစီကို နှားနှီတိုက်ပါလားကဲ့” ဟု ပြောလိုက်ပါသည်။

သူက ကျွန်ုတ်ကို ထူးဆန်းသည့် အကြည်ဖြင့် ကြည်လျက်... “ပူစီကို”

“ဟုတ်တယ်လေ...စောစောက မြေက်ခင်းပေါ်မှာ သမီးနဲ့ အလူတဲ့ ရှိနေ

တစ်ခုခု ကျွန်ုပ်သံကြောင့် ကျွန်ုတော်စကားပြတ်သွားပါသည်။ လေဒီ ကာပိုက်ကယ် လက်ဖက်ရည်ကရားကို တိုက်ချမိပြီး လက်ဖက်ရည်များ ကြမ်းခင်းပေါ် စီးကျွန်ုပ်ပါသည်။ အကွဲအစများကို ကျွန်ုတော်ကူ၍ ကောက်ပေးလိုက်ပါ၏။ ဖီလိုပက်တာဆန်က ဆက်တဲ့ကို မေးခွန်းထုတ်ဟန်ဖြင့် ကြည့်နေရာဆက်တဲ့က ထရပ်လျက် “လူနာကို ကြည့်တော့မလား”ဟု ကျွန်ုတော်ကို မေးပါသည်။ ကျွန်ုတော် ချက်ချင်းပင် သူနောက်သို့ လိုက်သွားလိုက်၏။ မစွဲပက်တာဆန်လည်း လိုက်လာပါသည်။ ကျွန်ုတော်တို့ အပေါ်ထပ် တက်သွားကြပြီး ဆက်တဲ့က သူအီတ်ထဲမှ သော့ကို ထုတ်ယူပါသည်။

“တစ်ခါတစ်ရုံ အပြင်ထွက်ထွက်သွားတတ်လို့ဘာ”ဟု သူက ရှင်းပြပါသည်။ “ဒါကြောင့် ကျွန်ုတော် ဒါမိကနေ ထွက်တိုင်း သော့ခတ်ထားခဲ့ရတယ်” သူသော့နှင့် တံ့ခါးဖွင့်ပြီးနောက် ကျွန်ုတော်တို့ အခန်းထဲ ဝင်ကြပါသည်။

အနောက်ဘက်မှ နေရာပြုလည်များ ကျော်နေသည့် ပြတ်းပေါက်၏ ဘောင်ပေါ်တွင် လူငယ်တစ်ယောက် ထိုင်နေပါသည်။ အလွန်ဌိုင်သက်စွာထိုင်နေခြင်း ဖြစ်၏။ ရွှေ့သို့ ကုန်းကာ ကြွက်သားအားလုံးကို လျှော့ချထားပုံပေါ်ပါသည်။ ပထမတွင် ကျွန်ုတော် ထင်လိုက်သည်မှာ ကျွန်ုတော်တို့ ဝင်လာသည်ကို သူမသိသေး ဟူ၍ ဖြစ်၏။ သို့ရာတွင် ရှတ်တရက်မြှင့်ရသည်က ပုက်တောင်များ မခတ်ဘဲ သူ ကျွန်ုတော်တို့ကို စိုက်ကြည့်နေကြောင်းပင် ဖြစ်ပါသည်။ ကျွန်ုတော်နှင့် မျက်လုံးချင်း ဆုံးသောအခါ သူမျက်လွှာချလိုက်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၏။ သို့ရာတွင် လူပ်ရှားခြင်းတော့ မပြုပါ။

“အာသာရေ” ဆက်တဲ့က ရင်းနီးနှစ်လိုစွာ ခေါ်လိုက်ပါသည်။

“မစွဲပက်တာဆန်နဲ့ ဦးရဲ့ ပိတ်ဆွေတစ်ယောက် ပင်းကို လကြည့်ကြတာ”

လူငယ်မှာ ပြတ်းဘောင်ပေါ်မှုပင် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေသည့်မှတစ်ပါး မလူပ်ရှားပေါ် ခကာအကြာတွင် သူ ကျွန်ုတော်တို့ကို တိတ်တိတ်နှီး ကြည့်ပါသည်။

“နှီးသောက်တော့မလား” ဆက်တဲ့က ကလေးလေးတစ်ယောက်ကို ပြောသည့် အသံဖြင့် မေးလိုက်၏။ စားပွဲပေါ်တွင် နှီးတစ်ခွက်ကို သူချထားလိုက်ပါသည်။ ကျွန်ုတော် အုံပြောစွာ မျက်ခုံးပင့်လိုက်ရာ ဆက်တဲ့က ပြုးလျက်...

“ရယ်စရာတော့ ကောင်းတယ်၊ သူက နှီးကလွှဲလို့ ဘာမှ မသောက်ဘူး”

စက္ကန့်အနည်းငယ်ကြာသော် ဆာအာသာသည် ကုန်းနေရာမှ ဖြည့်ခြုံသူချင်း ထပါသည်။ ထို့နောက် စားပွဲရှိရာသို့ ညင်သာစွာ လျှောက်သွား၏။ ခြေသူမှု ပကြားရအောင် အလွန်တိတ်ဆိတ်စွာ လူပ်ရှားသည်ကို ကျွန်ုတော် သတိပြုမိပါသည်။ သူစားပွဲသို့ ရောက်သောအခါ ရွှေ့ဘက်သို့ ခြော့စွာခြောင်း ဆုံး

ထုတ်၍ နောက်ဘက်တွင် ခြေတစ်ချောင်းထားကာ အစွမ်းကုန်ဆန့်လိုက်ပါသည်။ ဤလေ့ကျင့်ခန်းကို ထပ်ကာထပ်ကာ လုပ်ပြီးနောက် သပ်းဝေလိုက်၏။ ဤသို့ သမ်းဝေပုံမြို့းကို ကျွန်တော် တစ်ခါပု မတွေ့ဖူးပါ။ မျက်နှာတစ်ခုလုံး ပျောက်သွားသလားဟဲ ထင်ရပါသည်။

ယခု သူနဲ့ခွက်ရှိရာသို့ လှည့်လိုက်၏။ ခွက်ပေါ်သို့ နှုတ်ခမ်းများထိသည် တိုင် ငြဲပြီး သောက်ပါတော့သည်။ ကျွန်တော် နားမလည်နိုင်ဖြစ်နေသည်ကို ပြင်၍ ဆက်တဲ့က ရှုင်းပြပါသည်။

“လက်တွေကို လုံးဝ မသုံးတော့ဘူးပျှ၊ ကမ္မာဦးခေတ်ကလို ဖြစ်နေပြီး မဆန်းဘူးလားပျာ”

ဒီလိုပက်တာဆန်းမှာ နောက်အနည်းငယ် တွန်ဆုတ်သွား၍ ကျွန်တော်က သူလက်မောင်းကို ကိုင်လျက် အားပေးနှစ်သိမ့်ရပါသည်။ နှီးသောက်၍ ပြီး သောအခါ အာသာကာဗိုက်ကယ်သည် ယခင်အတိုင်း အညောင်းဆန့်လိုက်ပြီး ပြတင်းပေါက် ရှိရာသို့ တိတ်ဆိတ်စွာ လျောက်သွားပြီးနောက် ဘောင်ပေါ်တွင် ယခင်အတိုင်း ပြန်လည်နေရာယူကာ ကျွန်တော်တို့ကို မျက်တောင် ပုတ်ခတ် ပုတ်ခတ်ပြုလျက် ကြည့်နေပါတော့သည်။

မစွာပက်တာဆန်းက ကျွန်တော်တို့ကို ကော်ရစ်ဝါရှိရာသို့ ဆွဲခေါ်သွားပါသည်။ သူသည် တစ်ကိုယ်လုံး တုန်လှုပ်လျက်ရှိ၏။ သူက ငိုယ့်လျက်နှင့် “အို... ဒေါက်တာ ကာစတဲ့ယား၊ အဲဒါသူမဟုတ်ဘူး၊ အခန်းထဲမှာ ရှိနေတဲ့ ဥစ္စာဟာ... အာသာ မဟုတ်ဘူး သမီးသိတယ်...”

ကျွန်တော် စိတ်ပကောင်းစွာ ခေါင်းခါလျက် “ဦးနောက်ဆိုတာ ထူးထူး ဆန်းဆန်း ပြစ်အောင်လည်း လှည့်စားတတ်ပါတယ်ကွာယ်”ဟု ပြန်ပြောလိုက်ပါသည်။

ယခု ပြဿနာနှင့် ပတ်သက်၍ ကျွန်တော်ကိုယ်တိုင်လည်း စိတ်လှပ်ထွေး နေကြောင်း ဝန်ခံရပါမည်။ ဖြစ်ရှိးဖြစ်စဉ်ပဟုတ်သော ထူးခြားချက်များ ဖြစ်ပေါ်နေသောကြောင့် နားမလည်နိုင်ခြင်း ဖြစ်ပါသည်။ လူငယ် ကာဂိုက်ကယ်တို့ ယခင်က တစ်ကြိမ်မှ မတွေ့ဖူးစေခဲ့စေကောမူ သူလမ်းလျောက်ပုံး ကြည့်ပုံတို့ ဣ ကျွန်တော်သိခဲ့ဖူးပြီး ပြန်စဉ်းစားမရသည့် တစ်စုံတစ်ရာကို သတိပေးသလို ပြစ်နေပါ၏။

ထိုနေ့ညောက် ထမင်းဂိုင်းမှာ တိတ်ဆိတ်စွာ ပြီးဆုံးခဲ့ပါသည်။ အဖိုးသမီး စွား ထွက်သွားသောအခါ ဆက်တဲ့က ကျွန်တော်အား အိမ်ရှင်အဖွှဲ့သမီးကို အယ်လိုပြင်သလို မေးပါသည်။

“ဘာအကြောင်းမှ ပရှိဘဲ ကျွန်တော်နည်းနည်း သောာမကျတာတော့

အမှန်ပါ။ သူမှာ အရှေ့တိုင်းသွေး ပါတယ်လို့ ခင်ဗျားပြောတာ မှန်ပါတယ်။ အရှေ့တိုင်း ဂန္ဓာရီပညာတွေ တတ်မယ့်ပုံစံမျိုးပါပဲ၊ ထူးထူးခြားခြား ဆွဲငင်အား ကောင်းတဲ့ အမျိုးသမီးပဲပဲ”

ဆက်တဲက တစ်ခုတစ်ခု ပြောမည်ပြုပြီးမှ တုံးဆိုင်းလိုက်ပြီး...

“သူက သူ သားလေးကိုတော့ အတော်ချစ်တာရဲ့”ဟု ပြောပါသည်။

ဉာဏာအားပြီးသောအခါ ကျွန်တော်တို့ နားနေခန်းထဲတွင် ပြန်ထိုင်ကြပါသည်။ ကော်ဖီသောက်ပြီးစ ဖြစ်၍စကားရွာကြံပြောနေကြစဉ် ပိတ်ထားသောတံ့ခါး အပြင်ဘက်မှ အထဲဝင်လို၍ အော်ပြည့်နေသော ကြောင်ဒေါ်သံတို့ ကြားရပါသည်။ ထိုအသံကို ကျွန်တော်မှတစ်ပါး အခြားမည်သူမှ သတိပြုပို့ပဲပေါ်ပါ။ ကျွန်တော်ကား တိရစ္ဆာန် ချစ်တတ်သူဖြစ်သည့်အားလျော့စွာ ခကာအကြောတွင် ထရပ်လျက် “တံ့ခါး ဖွင့်ပေးလိုက်ရမလား”ဟု လေဖီ ကာလိုက် ထယ်ကို မေးလိုက်ပါသည်။ သူမျက်နှာမှာ ဖြူဖွေးနေသည်ဟု ကျွန်တော် ထင်ပါ၏။ သူခေါင်းညီတ်လိုက်သည်ဟု ပြင်လိုက်ရ၍ ကျွန်တော် တံ့ခါးကို သွားဖွင့်လိုက်ရာ အပြင်ဘက်ကော်ရစ်ဒါတွင် ဘာကိုမှ မတွေ့ရပါ။

“ထူးဆန်းလိုက်တာ”ဟု ကျွန်တော်ပြောမိပါသည်။

“ကြောင်ဒေါ်သံကို သေသေချာချာကို ကြားလိုက်တာပဲ”

ကျွန်တော် ထိုင်ခုခဲ့ပါ ပြန်လာသောအခါ သူတို့အားလုံးက ကျွန်တော်ကို စိတ်ထက်သန်သည့် အကြည့်တို့ဖြင့် စိုက်ကြည့်နေကြသည်ကို သတိထားပါပါ၏။ ထိုအကြောင်းကြောင့် ကျွန်တော် အနည်းငယ် စိတ်မသက်မသာ ဖြစ်ရပါသည်။

ကျွန်တော်တို့ ပေါ်တော်တော်ပင် အိပ်ရာဝင်ကြရာ ဆက်တဲက ကျွန်တော် အခန်းသို့ အဖော်လိုက်လာပါသည်။ သူက အိပ်ခန်းတွင်း လှည့်ပတ်ကြည့်ပြီး “ခင်ဗျား လိုအပ်တာတွေ ပြည့်စုံရဲ့လား”ဟု မေးရာ ကျွန်တော်က “ဟုတ်ကဲ့ ကျော်းပဲ”ဟု ပြန်ဖြေလိုက်၏။ သူက ပြန်မသွားသေးဘဲ တစ်ခုခဲ့ပြောချင်သော လည်း ပြောမထွက်သကဲ့သို့ ဌ်ဌ်နေပါသည်။ ကျွန်တော်ကပင် သူအား “ဒါနဲ့ ရွာ၊ ဒီအိမ်နဲ့ ပတ်သက်ပြီး ထူးဆန်းနေတာရှိတယ်လို့ ခင်ဗျားပြောခဲ့တယ် ဟောတွေ့ပဲ” ပေါ်လာညုပါတွာ” ဆက်တဲက ရုတ်တရက် စကားဖြတ်လိုက်ပြီး...

“လက်ရှိအနေအထားအရ ဒီလိုတော့ ပြောဖို့ ခက်တာပေါ့၊ ဝါးနည်းကြကွဲစရာကောင်းတဲ့ အရိပ်မကြီး ထိုးနေတဲ့ အချိန်ကိုး ဒါပေမဲ့ ပုံမှန် မဟုတ်ဘူး တဲ့ ကိစ္စတွေ လွှမ်းပိုးမှာ လွှဲရင် ကျွန်းမာရေးအမြှင်မှာတော့ အိမ်လောင်း တစ်ခုပါပဲ”

“မင်္ဂလာညာပါတွာ” ဆက်တဲက ရုတ်တရက် စကားဖြတ်လိုက်ပြီး...

“အိပ်မက်ကောင်း ပက်ပါစေ”ဟု ကျွန်ုပ်ဆက်လျက် ထွေက်သွားပါ၏။

တကယ်လည်း အိပ်မက်မက်ပါသည်။ မစွဲပက်တာဆန်၏ မီးသီးရောင် ကြောင်မှာ ကျွန်ုပ်တော်လီးနောက်တွင် နေရာယူထားလေရာ တစ်ညွှေ့လိုလို ထိုကြောင်ကိုပင် အိပ်မက်မက်နေခဲ့ပါသည်။ ကျွန်ုပ်တော် လန့်နီးလာသောအခါ အိပ်မက်ထဲတွင် ကြောင်ကို ပြင်ပက်နေခြင်းအကြောင်းကို ရှတ်တရက် နားလည်လိုက်ရပါသည်။ ကျွန်ုပ်တော်အိပ်ခန်းတံ့ခါးအပြင်ဘက်ပုံ ကြောင်က အဆက်မပြတ် အော်နေသောကြောင့် ဖြစ်ပါ၏။ နားလည်းလာသည့် ကြောင် အော်သံကြောင့် ဆက်အိပ်ရန် မဖြစ်နိုင်တော့ပော့ ကျွန်ုပ်တော် မီးထွန်းပြီး တံ့ခါးသီးသွားလိုက်ပါသည်။ အခန်းအပြင်ဘက်ရှိ လျှောက်လမ်းတွင် ဘာမူ ပရှိပေ့။ ကြောင်အော်သံကိုမူ ကြားနေရာဆဲ ဖြစ်ပါ၏။ ကျွန်ုပ်တော် တွေးလိုက် ပိဿာလည်မှာ ကံမကောင်းသည့် ထိုကြောင်သည် တစ်နေရာရာတွင် ပိတ်ပိနေပြီး ပြန်ပထွေက်နိုင်သောကြောင့် အော်နေခြင်း ဖြစ်ပေါ်မည်။ လက်ဝဲဘက်တွင် လေဒါကာမိုက်ကယ်၏ အခန်းရှိပြီး လျှောက်လမ်း၏ အဆုံးလည်း ဖြစ်သည်။ သီးဖြစ်၍ လကျောဘက်သီး သွားလိုက်ရာ ခြေလျမ်းအနည်းငယ် လျမ်းအပြီး နောက်ကျောဘက်ပုံ ကြောင်အော်သံ ထွေက်လာ၍ ရှတ်တရက် နောက်ပြန်လည် လိုက်ပါသည်။ ထိုအခါ ကြောင်အော်သံမှာ လကျောဘက်ပုံ ပေါ်လာပြန်လေ၏။

လျှောက်လမ်းတစ်နေရာတွင် လေစိမ်းတစ်ချက် ငွေလိုက်ရာ ကျွန်ုပ်တော် ကြိုက်သီးထသွားရပါသည်။ ထိုကြောင့် ကိုယ်အခန်းကိုယ် ပြန်ခဲ့ပါသည်။ ယခုအခါတွင် အားလုံး တိတ်တိတ်သွားပြီ ဖြစ်ပါ၏။ ခဏအကြာတွင် ကျွန်ုပ်တော် တစ်ဖန် အိပ်မောကျသွားပြီး နောက်မနက်တွင် ကြည်ကြည်လင်လင် နီးထနိုင်ခဲ့ပါသည်။

ကျွန်ုပ်တော် အဝတ်လဲနေစဉ်တွင် မနေ့သာက ကျွန်ုပ်တော်အား အိပ်ပရာ အောင် အနောင့်အယ်ကေးသူကို ပြတ်းပေါက်ပုံ လျမ်းမြင်လိုက်ရပါ၏။ မီးသီးရောင် ကြောင်သည် တိတ်တိတ်ကလေးဝပ်လျက် မြှက်ခင်းကို ဖြည့်ညွှေးစွာ ပြတ်နေပါသည်။ သူ၏ ဦးတည်ချက်မှာ ခပ်လျမ်းလျမ်းတွင် အမွှေးအတောင် စူးသလျက် တက္ကာက္ကာ မြှည်းနေကြသည့် ငှက်ငယ်တစ်အုပ်သီးဖြစ်ပါ၏။ ထိုနောက်တွင်ကား အလွန်စူးခြားသည့် အဖြစ်ကို တွေ့ရပါတော်သည်။ ကြောင်သည် သူသွားနေသည့်အတိုင်း ငှက်အုပ်ကို ဖြတ်၍ သွားလျော့နှိုင်း။ သူ၏ အမွှေးများသည်ပင် ငှက်တိုကို ပွတ်တိုက်သွားပုံ ရပါသည့်၏ ငှက်အူးက ပုံထွက်မသွားကြပေး။ ကျွန်ုပ်တော် နားမလည်နိုင်ဖြစ်ပါသည်။ တွေ့ပြင် နေရသည့် မြင်ကွင်းမှာ ယုံနိုင်နိုင်စရာမရှိအောင် အသိရ ခဏနေပါ၏။

ထိုကိစ္စမှာ ကျွန်ုပ်တော်လိုတ်တွင် ထင်ရှားစွာ နေရာယူပျက်ရှိရာ နံနက်ဆင်

၁။ စားနေစဉ်တွင် ထိအကြောင်းကို ကျွန်တော် မပြောဘဲ မနေနိုင်ခဲ့ပေ။

“ခင်ဗျားမှာ အတော်ထူးခြားတဲ့ ကြောင်တစ်ကောင်ရှိတာကိုး”

လေဒီကာမိုက်ကယ်ကို ကျွန်တော်ပြောလိုက်ပါသည်။ ပန်းကန်ပြား လူပ်ခတ်သံကို ကြားရပြီး မစွာပက်တာဆန်သည် ပါးစစ်အဟောင်းသားနှင့် ကျွန်တော်ကို ငေးစိုက်ကြည့်နေကြောင်း တွေ့ရပါ၏။ ခေတ္တမူ ဖြစ်ပသက်နေပြီး လေဒီကာမိုက်ကယ်က မနှစ်သက်သော အမူအရာကို အထင်အရှားပြလျက်

“ဒီအိမ်မှာ ကြောင်မရှိပါဘူးရှင့်၊ ကျွန်မ ဘယ်တုန်းကမှ ကြောင်မွေး မထားဖူးပါဘူး။ ဒေါက်တာတစ်ခုခု မှားနေတာ ဖြစ်ပါလိမ့်ပယ်”ဟု ပြောပါ လေ၏။ အနေအထားမှာ ကိုယ်နှင့် မဆိုင်သော အိမ်တွင်းကိစ္စတွင် ဝင်ပါပါ သလို ဖြစ်နေသောကြောင့် ကျွန်တော် အခြားတွေရာလေးပါး စကားလွှဲ၍ ပြောလိုက်ရပါသည်။

သို့ရာတွင် ထိအကြောင်းအရာမှာ ကျွန်တော်အတွက် စိတ်ရှုပ်ထွေးစရာ ဖြစ်နေရပါ၏။ လေဒီကာမိုက်ကယ်သည် အိမ်တွင် ကြောင်မရှိပါဟု ပည့်သည့်အတွက်ကြောင့် အဆိုင်အမာ ပြင်းနေရပါသနည်း။ ထိုကြောင်မှာ မစွာပက်တာဆန်၏ ကြောင် ဖြစ်ပြီး အိမ်ရှင်မဖြစ်သူ လေဒီကာမိုက်ကယ် မသိစေလို၍ ရှုက်ထားခြင်းကြောင့်ပေလော်။ လေဒီကာမိုက်ကယ်သည် အချို့လူတို့ ဖြစ်တတ်သလို ကြောင်နှင့် ဓာတ်ပတည့်သူ ဖြစ်နေသောကြောင့်ပေလော်။ ထိုစဉ်းစားချက်တို့မှာ ကျော်ပေါ်လောက်သော ဖြေရှင်းချက်များ မဟုတ်ကြသော်လည်း လတ်တလောတွင်မူ ထိအဖြေများကိုသာ ကျွန်တော်လက်ခံထားရမည် ဖြစ်ပါ၏။

ကျွန်တော်တို့၏ လူနာမှာ ယခင်အခြေအနေအတိုင်း မပြောင်းလဲပါ။ ယခုတစ်ကြိုမ်တွင် မနေသေကထက် ပို၍ စွဲစပ်စွာ စစ်ဆေးလေ့လာပါသည်။ ကျွန်တော်၏ အကြံပေးချက်အာရ သူကို မိသားစုနှင့် အချိန်များနိုင်သရွေ့မှားများနေနိုင်အောင် စီစဉ်ထားပါ၏။ ဤအစီအစဉ်မှာ သူကို ကြည့်ရှုလေ့လာခွင့် ပိုမိုရရှိနိုင်ရန်နှင့် နေစဉ် ပုံပုန်တွေ့ကြုံနေကျ ကိစ္စများဖြင့် သူအသိဉာဏ်ကို မူလအတိုင်း ဖြစ်သွားစေရန် ရည်ရွယ်ပါသည်။ သို့ရာတွင် သူဟန်ပန်အမူအရာတို့မှာ ပြောင်းလဲဟာခြင်း မရှိပေ။ သူသည် အေးဆေးပြီးသက်မှုရှိ၏။ ငေးငေးငွေ့နှင့် ဘာကိုမှ အာရုံထားပုံပေါ်။ တစ်ခါတစ်ရံတွင်မူ တိတ်တိတ်ဆုံးစွဲစွာ စောင့်ကြည့်နေတတ်လေသည်။ တုံ့ပြုစရာကောင်းသည်အချက်များ ဘာတည်ပါထွေးဖြစ်သူကို ခင်တွေ့ယ်ဟန် ပြုခြင်းဖြစ်ပါ၏။ မစွာပက်တာဆန်ကို၌ လုံးဝ ဂရုထားဟန်မပြပေ။ လေဒီကာမိုက်ကယ်နှင့် နီးနိုင်သမျှ နီးနီးတွင် ထုတ်လေ့ရှိဖို့ တစ်ကြိုမ်တွင်မူ သူမိတွေး၏ ပခုံးကို သူခေါင်းဖြင့် ချစ်ခင်စွာ ပွဲပဲတို့က်နေသည်

ကိုပင် တွေ့ရပါသည်။

ဤဖြစ်ရပ်အတွက် ကျွန်တော် စိုးရိမ်ပူပန်းမှု ဖြစ်နေရပါ၏။ ဖြစ်ရပ်ကြီး
ထဲခုလုံးအတွက် သဲလွန်စ ရှိနေသော်လည်း ထိုသဲလွန်စကို ဖော်ပရနိုင်သလို
ခံစားနေရပါသည်။

“တော်တော် ဆန်ကြယ်တဲ့ကိစ္စပဲရာ”ဟု ကျွန်တော် ဆက်တကို ပြော
လိုက်ပါသည်။

“ဟုတ်ပါတယ်၊ သိပ်ဆန်းတယ်စု” သူက ပြောရင်း ကျွန်တော်ကို တိတ်
တနိုးကြည့်ပါသည်။ သူက ဆက်၍ “ပြောစမ်းပါဉီးဖာ- သူဟာ ခင်ဗျားအတွက်
တစ်ခုခု သတိရစရာ မဖြစ်ဘူးလား”

သူစကားမှာ ကျွန်တော် အခါ်ရက်က တွေ့ကြုံရသည်တိုကို ပြန်အစောင်
သလို ဖြစ်နေပါသည်။

“ဘာကို သတိရမှာလဲစု” ဟု ကျွန်တော် မေးလိုက်ရာ သူက ခေါင်းခါ
လျက် “ကျွန်တော်စိတ်ထင်တာ ဖြစ်မှာပါ”ဟု ပြောပြီး ထိုကိစ္စ ဆက်ပပြော
တော့ပါ။

ဖြစ်ရပ်တစ်ခုလုံးသည် ပဟောဌီဖြစ်နေပေါ်။ ထိုပဟောဌီကို ရွှင်းပေးပည့်
သဲလွန်စကို ဖမ်းဆုပ်မရသည်အတွက် လူပ်ခတ်နေသော ခံစားမှုကိုလည်း
ဖျောက်မရနိုင် ဖြစ်နေပါသည်။ ထိုဖြစ်ရပ်လောက် အရေးပကြီးသော ပဟောဌီ
တစ်ခုကာလည်း ရှိပါသေးသည်။ ပါးခိုးရောင်ကြောင်ကိစ္စ ဖြစ်ပါ၏။ အကြောင်း
ကြောင်းကြောင့် ထိုကိစ္စကာလည်း ကျွန်တော်ဘာရုံထဲတွင် ရှိနေပါသည်။
ကျွန်တော်အိပ်မက်ထဲတွင် ကြောင်ကို တွေ့ရသည်။ ကြောင်အော်သံလည်း
ကြားရသည်ဟု ကျွန်တော် ထင်နေဆဲ ဖြစ်သည်။ ပပ်လှမ်းလှပ်းကနေ ကြောင်
ထိုပြင်ခဲ့ရသည်မှာလည်း အမှန်ဖြစ်သည်။ ထိုကြောင်နှင့် ပတ်သက်၍ ပဟောဌီ
ပြုနေခြင်းအတွက်လည်း ကျွန်တော်စိတ်တထုင့်ထင့် ဖြစ်ပြန်ပါ၏။ ရှုတ်
တရက် ပြောလာသော စိတ်ကူးဖြင့် တစ်ညနေတွင် အိမ်အမှုထပ်းတစ်ဦးကို
ဓာတ်းကြည့်ပါသည်။

“ငါတွေ့ခဲ့တဲ့ကြောင် အကြောင်းများ ပင်းပြောနိုင်မလားကဲ့”

သူကို ကျွန်တော် မေးလိုက်ရာ...

“ခင်ဗျာ... ကြောင်... ဟုတ်ပါသလားဆရာ”

သူသည် အုံသွားဟန် ရှိပါ၏။

“ဒီအိမ်မှာ ကြောင်ပရှိဘူးလား”

“သခင်မမှာ ကြောင်တစ်ကောင်ရှိဖူးပါတယ်ခင်ဗျာ။ သိပ်ချုစ်ဖို့ ကောင်
ခါတယ်။ ဒါပေမဲ့ သတ်ပစ်လိုက်ရပါတယ်ဆရာ။ ကြောင်းက လှကလှုန္တာ

၁၂ • ကျော်ကျော်

သိပ်နဲ့ပြောဖို့ ကောင်းပါတယ်”

“မီးခိုးရောင်ကြောင်လား” ကျွန်တော် အမှတ်မထင်မေးလိုက်ရာ သူက...

“ဟုတ်ပါတယ်ဆရာ၊ ပါရှင်းကြောင်ပါ”

“မင်းပြောသလိုဖြင့် သတ်ပစ်လိုက်ရတယ် ဟုတ်လား”

“မှန်ပါတယ်ဆရာ”

“ကြောင်သေသွားတယ်ဆိုတာကော သေချာရဲ့လားကဲ့”

“သေချာပါတယ်ဆရာ၊ သခင်မက တိရစ္ဆာန်ဆရာဝန်ဆီ မပို့ချင်တော့
လို သူကိုယ်တိုင် သတ်လိုက်တာပါ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပါပဲ။ သူ
ထို ဟိုက ကြေးနီရောင်အပင်ကြီးအောက်မှာ မြှုပ်တာပါဆရာ”

အတွေးလွန်နေသော ကျွန်တော့ကို ထားခဲ့ပြီး သူအပြင်ထွက်သွားပါ၏။
လေဒီကာမိုက်ကယ်သည် သူတွင် ကြောင်တစ်ကောင် ဘယ်တို့ကမှ ပရှိခဲ့ပါ
တဲ့ ဘာကြောင့် အပြီးအပြတ်ပြောခဲ့ပါသနည်း။ အသေးအဖွဲ့ကိစ္စဟု မှတ်ယူခဲ့
သော ကြောင်ကိစ္စသည် အရေးကြီးလာပြီဟု ကျွန်တော့စိတ်တွင် ခံစားလာ
ရပါသည်။ ကျွန်တော် ဆက်တဲ့ကို တွေ့သောအခါ သူလက်မောင်းကို ဆွဲ၍
ခေါ်လျက်...

“ဒီမှာ ဆက်တဲ့... ခင်ဗျားကို မေးစရာရှိတယ်။ ဒီအိပ်မှာ ကြောင်
တစ်ကောင်ကို ခင်ဗျားမြင်ဖူးသလား၊ ကြောင်အော်သံကော ကြားဖူးသလား”

ဤမေးခွန်းအတွက် သူအုံသွေ့ပုံမရပါ။ ထိုသို့ မေးလိုပ်မည်ဟု မျှော်လင့်
ထားပုံ ရပါသည်။

“အသံကို ကြားဖူးတယ်ပျော်ပြောတော့ မမြင်ဖူးဘူး”

“ဒါပေမဲ့ ပထမဆုံးနောက မစွဲတာပက်တာဆန်နဲ့အတူ မြက်ခင်းပေါ်မှာ
တွေ့တာလေ”

သူက ကျွန်တော့ကို တည်ပြုပေးနက်စွာ ကြည့်ပါသည်။

“မစွဲပက်တာဆန်၊ မြက်ခင်းပေါ် ဖြတ်လျှောက်လာတာ တွေ့ပါတယ်။
တြေားတော့ ဘာမှ မတွေ့ဘူး”

ကျွန်တော် နားလည်စပြုလာပါသည်။ “ဒါဖြင့်ရင့်... ကြောင်ဟာ...”

သူ ခေါင်းညီတ်ပါသည်။

“ကျွန်တော်ထို ကြားနေတာကို ခင်ဗျားကြားသလားဆိုတာ သိချင်လို့
ဘာမှ မပြောခဲ့တာပါ”

“ဒါဖြင့် ခင်ဗျားတို့အားလုံးလည်း ကြားကြတာပေါ့”

သူ ခေါင်းညီတ်ပါသည်။

“ထူးတယ်ပျော် ကြောင်တစွေခြောက်တာမျိုး တစ်ခါနဲ့ မကြုဖူးဘူး”

အိမ်အမှုထမ်းထံမှ သီရသမျှကို ပြောပြလိုက်သောအခါ သူအလွန်အဲ သွားပါသည်။

“အဲခါကို ကျွန်တော်မသိခဲ့သူးပျော် ခုမှသိရတာ”

“ဒါပေမဲ့ ဘာအမိပ္ပာယ်လဲတူ”

ကျွန်တော်အားပျက်စွာ မေးလိုက်ပါသည်။ သူက ခေါင်းခါလျက်...

“ကောင်းကင်းဘုံကပဲ သိတော့မှာပါတွေ၊ ဒါပေမဲ့ ကာစတဲယား၊ ကျွန်တော် တော့ ကြောက်လာပြီပျော်၊ အဲဒီအသံက ခြောက်လှုန့်နေတဲ့ ပုံပဲပျော်”

“ခြောက်လှုန့်နေတယ်ဟုတ်လား” ကျွန်တော်ဖြတ်မေးလိုက်ပါသည်။

“ဘယ်သူကိုလဲပျော်”

သူက လက်များကို ဖြန့်ပြလိုက်ပြီး “ကျွန်တော်မပြောတတ်သူး”

သူစကား၏ အမိပ္ပာယ်ကို ထိနေ့နေစာ စားပြီးချိန်မတိုင်မိက သငော ဖပေါက်ခဲ့ပါ။

ကျွန်တော်တို့ ရောက်စ ညကကဲ့သို့ပင် နားနေခန်းထဲ၌ ထိုင်နေကြစဉ် ကြောင်အော်သံကို ကျယ်လောင်စွာ ကြားရပါသည်။ ယခုတစ်ကြိမ်တွင် အော်သံ မှာ ဒေါသသံ ပါပြီး ကြမ်းတမ်းစွာနှင့် ကြောက်မက်ဖွယ်ရာ ခြောက်လှုန့်နေ သကဲ့သို့ ဖြစ်ပါသည်။ ထိုနောက် အော်သရပ်သွားပြီး တံခါးအပြင်ဘက်ရှိ ကြေးလက်ဂိုင်ကွင်းကို ကြောင်လက်ဖြင့် ပြင်းစွာ ရှိက်သံကို ကြားရပါသည်။ သက်တဲ့က ထိတ်လန့်ဟန်ဖြင့် “အဲဒါ တကယ်အစစ်တဲ့” ဟု အော်ပြောပါသည်။ ထိုနောက် သူတဲ့ခါးသီး ပြေးသွားပြီး ဆွဲဖွင့် လိုက်ပါသည်။ အပြင်တွင် ဘာမှ ဖတွေ့ရပါ။ သူနှစ်ဦးမှ ဆွေးကို သုတ်လျက် ပြန်လာပါသည်။ မစွဲပက်တာဆန်ဟာ သွေးပျက်ပြီး ထိတ်လန့်နေပါသည်။ လေဒီကာဗိုက်ကယ်မှာ သွေးပစ္စာလို ပြုဖွေးနေပါ၏။ အာသာတစ်ယောက်သာလျှင် သူ့ဘီးခေါင်းကို မိတ္ထုး၏ အူတွင် မို့လျက် ကလေးလေးတစ်ယောက်လို့ အေးချုပ်ပြုပါသည်။

မစွဲပက်တာဆန်က ကျွန်တော့လက်မောင်းကို ဆွဲခေါ်လျက် အပေါ်ထုံး သို့ တက်ခဲ့ကြပါသည်။

“အိုး... ဒေါက်တာ ကာစတဲယား” သူ့လိုလျက်နှင့်...

“အဲဒါဘာလဲ၊ ဘာအမိပ္ပာယ်လဲ”ဟု မေးပါသည်။

“အခုထိတော့ ဘာဆိုတာ မသိရသေးဘူး သမီးစလေးရယ်”

ကျွန်တော် သူ့ကို အားပေးလျက်...

“ဒါပေမဲ့ ဒီကိစ္စကို မဖြစ်မနေ အဖြော်ရာမှာပါ။ သမီးကြောက်ရာ ဖလို ပါသူး။ သမီးအတွက် အန္တရာယ် မရှိဘူးဆိုတာ ဦး သေသေချာချာသိပါတယ်” သူက ကျွန်တော့ကို သံသယဖြင့် ကြည့်လျက် “ဦးအဲဒိုလို ထင်တာလား”

၁၆ • ကျော်ကျော်

ဟု ဖော်ပါ၏။

“သေသေချာချာသိတာပါကွယ်”

ကျွန်တော်အခိုင်အမာပြောလိုက်ပါသည်။

ပါးခိုးရောင်ကြောင်သည် သူ့ခြေထောက်များကို ချစ်ခင်စွာ ပူးကပ်တိုးတွေ
နေခဲ့သည်ကို ကျွန်တော်မှတ်မိပါသည်။ သံသယရှိရန် မလိုပါ။ ခြောက်လှန်းမှူး
ချွားသည် သူကို ရည်ရွယ်ခြင်း မဖြစ်နိုင်ပေ။

ထိုညတွင် ကျွန်တော်အိပ်ပျော်ရန် အတော်ကြာကြာကြီးစားရပါသည်။
နှစ်နှစ်ဖြိုက်ဖြိုက်အိပ်ပျော်၍ မကြာဖို့ လန့်နိုးလာရပါ၏။ တစ်စုံတစ်ခုကို
ပြောပြင်းထန်ထန် ကုတ်ခြစ်ဆုတ်ဖြေနေသည့်အသံကို ကြားရ၍ ကျွန်တော် အိပ်
ရှုံး ခုန်ထပြီး တံခါးကို ပြောဖွင့်လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် မျက်နှာချင်း
ဆိုင်ဘက် အခန်းမှ ဆက်တဲ့လည်း ပြောထွက်လာပါသည်။ အသံမှာ ကျွန်တော်
ထို့၏ လက်ပဲဘက်မှုလာခြင်း ဖြစ်သည်။

“ကာစတဲ့ယား ခင်ဗျားကြားတယ်မဟုတ်လား”

ကျွန်တော်တို့ လေခါကာပိုက်ကယ်၏ အခန်းဘက်သို့ ခပ်မြန်မြန်သွားကြ
ပါသည်။ လျှောက်လပ်းတစ်လျှောက် ဘာကိုမှ မတွေ့ရပါ။ အသံလည်း ရပ်
သွားပါသည်။ ကျွန်တော်တို့ ဖယောင်းတိုင်များ၏ အလင်းရောင်သည် လေခါ
ထာပိုက်ကယ်၏ အခန်းတံခါးပေါ်တွင် ထွန်းလင်းလျက်ရှိပါ၏။ ကျွန်တော်တို့
တစ်ယောက်ကို တစ်ယောက် ကြည့်မိကြပါသည်။

“ဘာဆိုတာ ခင်ဗျားသိတယ်မဟုတ်လား” သူက လေသံကလေးဖြင့် ပြော
ပါသည်။ ကျွန်တော် ခေါင်းညီတ်ပြီး “ကြောင်ရဲ့ လက်သည်းနဲ့ တစ်ခုခုကို
ထွေတ်ခြစ် ဆုတ်ဖြေတဲ့ အသံပေါ့” ကျွန်တော်ပြောရင်း ကြက်သီးထမိပါ၏။ ရှုတ်
တရာက် ကျွန်တော် အလန်းတကြား အသံပြုလိုက်ပြီး ဖယောင်းတိုင်ကို နှိမ်၍
တိုင်လိုက်ပါသည်။

“ဟောဒီမှာ...ဆက်တဲ့”

အခန်းနံရုံကို မို့လျက် ကုလားထိုင်တစ်လုံး ရှိနေပါသည်။ သူအပေါ်ရှိ
တ္ထရှင်မှာ အပိုင်းရှည်များဖြစ်သည်အထိ တစ်စစ် ဆုတ်ဖြေခံထားရပါသည်။
ထို့ခဲ့ကို ကျွန်တော်တို့ အသေအချာ စစ်ဆေးကြပါ၏။ သူက ကျွန်တော်ကို
ကြည့်လိုက်ရာ ကျွန်တော် ခေါင်းညီတ်ပြုလိုက်သည်။

“ကြောင်လက်သည်းရာတွေပဲ” သက်ပြင်းရှိက်လျက် သူက ပြောပါသည်။

“ဘာမှ မှားစရာ မရှိဘူး”

သူမျက်လုံးများက ကုလားထိုင်မှ အခန်းတံခါးသီးသို့ ရွှေ့ချုပ် ကြည့်၏။

“လေခါကာပိုက်ကယ်၊ အခြောက်လှန်းခံနေရတာက ဘူးကိုး”

ထိုညွင် ကျွန်တော် ဆက်ပအိပ်နိုင်တော့ပါ။ အခြေအနေက တစ်ခု တစ်ခု လုပ်ရတော့မည်ဟု ဖော်ပြနေပါသည်။ ကျွန်တော် တွေးပိုသမျှမှာ ဖြစ်နေ သော အခြေအနေတို့၏ အမိကသော့ချက်သည် ပုဂ္ဂိုလ်တစ်ဦးတည်းသာ ဖြစ်နေ ပါ၏။ သူ့ပြောခဲ့သမျှထက် ပို့သိနေသော လေခီကာမိုက်ကယ်ကို ကျွန်တော် သောယ ဝင်နေပါပြီ။

နောက်နေ့မနက သူဆင်းလာ့သာဘာဝါ မျက်နှာဖြူဖြပ်ဖြူရော့ ဖြစ်နေ ပါသည်။ နံနက်ခင်းစာကိုလည်း တို့ရုံထို့မျှသာ စား၏။ သူစိတ်နှင့်ကိုယ် ပြုကွဲပျက်စီး မသွားသည်မှာ သံမကီးဆုံးဖြတ်ချက်တစ်ရပ်ထား၍ ဖြစ်ပေလိမ့် ပည်။ နံနက်ခင်းစာ စားပြီးသောဘာဝါ သူနှင့် စကားပြောလိုကြောင်း ကျွန်တော် ပြောလိုက်ပါသည်။

အမိကအချက်ကို ကျွန်တော်သွယ်ပိုက်မနေဘဲ တိုက်ရိုက်ပင် ပြောလိုက်ပါ သည်။ “လေခီ ကာမိုက်ကယ်၊ ခင်ဗျားအတွက် အကြီးအကျယ် အန္တရာယ်ရှိနေ ပြီလို ကျွန်တော်သိနေရတယ”

“ဟုတ်ရဲ့လားရှုံး” သူက ကျွန်တော့စကားကို တည်တည်ပြုပြုပြု ရင်ဆိုင် တွဲပြန်ပါသည်။

“ဟောဒီ တိုင်ထဲမှာပဲ့ပဲ” ကျွန်တော်ဆက်ပြောပါသည်။ “ခင်ဗျားကို သိသိသာသာ ရန်လိုနေတဲ့ တစ်ခုခု ရှိနေတာ သေချာတယ”

“အမိပွာယ်မရှိတာရှင်” သူက မထိလေးစားဟန်ဖြင့် ပြောပါသည်။

“ဒီလိုယုတ္တိမရှိတာမျိုး၊ ကျွန်းမက ယုံမှာကျေနေတာပဲ”

“ခင်ဗျား အခန်းအခြင်းသာကို ကုလားထိုင်ကူရှင်ဟာ မနေ့သာက အပိုင်းပိုင်း ကုတ်ခြစ်ဆုတ်ဖြိုးထားတာ တွေ့ရတယ”

ကျွန်တော် မျက်နှာတည်တည်ဖြင့် ပြောလိုက်ပါသည်။

“တကယ်ပဲလားရှုံး” မျက်ခုံးများပင့်လျက် သူက အုံဉာဏ်ဆောင်လိုက် ပါ၏။ သို့ရာတွင် ကျွန်တော်ပြောသည့်ကိစ္စကို သူသိပြီးဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။

“နောက်ပြောင်တဲ့သဘောနဲ့ တစ်ယောက်ယောက် လုပ်ထားတယထင် တယ” “အဲဒီလို မဟုတ်ဘူးပဲ” ကျွန်တော်သူကို ပြန်ပြောလိုက်ပြီး...

“ကျွန်တော်ကို ဖွင့်ပြောစေချင်တယဝါ၊ ခင်ဗျားအတွက်ပါပဲ”

ကျွန်တော် ဆက်မပြောဘဲ စောင့်နေလိုက်ပါသည်။

“ဘာကို ဖွင့်ပြောရမှာလဲရှင်” သူက ပြန်မေးပါသည်။

“ဖြစ်နေတဲ့ကိစ္စအပေါ် ခင်ဗျားသိထားတာ တစ်ခုခုပေါ့ဘူး”

ကျွန်တော် လေးနက်စွာ ပြောလိုက်ပါ၏။

သူက ရယ်လျက် "ကျွန်မဘာမှ မသိဘူးရှင်"ဟု ပြောပါသည်။
"ဘာဆိုဘာမှ မသိတာပါ"

အန္တရာယ်ရှိကြောင်း သတိပေးခြင်းဖြင့်လည်း သူထဲတိပြောလာအောင် လုပ်ပရပါ။ သို့တိုင်အောင် သူသည် ကျွန်တော်တို့အားလုံးထက် များစွာ ပို သိနေပြီး ကျွန်တော်တို့အားလုံး မမြင်နိုင်သည့် သဲလွန်စကို သူဆုပ်ကိုင်ထား ကြောင်း ကျွန်တော် ကောင်းစွာ သိနေပါသည်။ သို့ရာတွင် သူပြောပြုအောင် လုပ်၍ မဖြစ်နိုင်ဟုလည်း နားလည်နေရပါ၏။

သူအတွက် ဘေးအန္တရာယ်သည် အမှန်တကယ်ရှိနေပြီး အမြန်ဆုံးလည်း ရောက်လာနိုင်ပေရာ ကျွန်တော်တတ်နိုင်သရွေ့။ ကြိုတင်ကာကွယ်မှုများကို ဖြေစ်ပနေ လုပ်ရပည့်ဟု ကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။ ထိုညာတွင် သူ အခန်းသို့ သူမသွားမိ ဆက်တနှင့် ကျွန်တော်တို့ နှစ်ဦးစလုံး ထိုအခန်းကို စွဲစိုင် သေချာစွာ စစ်ဆေးကြပါ၏။ လျောက်လမ်းကိုလည်း သူနှင့် ကျွန်တော် တစ်လှည့်စီ စောင့်ကြည့်ကြရန် ညီထားကြပါသည်။

ကျွန်တော်က ညျိုးပိုင်းတွင် ဦးစွာ စောင့်ကြည့်ပါသည်။ ထူးခြားချက် တစ်ခုတစ်ရာ မရှိပါ။ သန်းခေါင်ကျော် ၃ နာရီတွင် ဆက်တဲ့က တစ်လှည့် စောင့်၍ ကျွန်တော် နားရလေရာ အရင်ရက်က အိပ်ရေးပျက်ခဲ့ရသည့်အတွက် ခုက်ချင်းပင် အိပ်ပျော်သွားပြီးနောက် ထူးသန်းသော အိပ်မက်ကို ပက်လိုက် ရပါ၏။

အိပ်မက်ထဲတွင် မီးခိုးရောင်ကြောင်သည် ကျွန်တော်ခုတင်ခြေရင်း၌ ထိုင် နေပါသည်။ သူမျက်လုံးများက ကျွန်တော်မျက်လုံးများကို ကြည့်နေပြီး တောင်းပန် တိုးလျှိုးနေဟန်ရှိပါ၏။ ထိုကြောင်က ကျွန်တော်ကို သူနောက်လိုက်ခဲ့စေ လိုကြောင်းကျွန်တော် အလိုလိုသိနေပါသည်။ သူက ကျွန်တော်ကို လေ့ကား တစ်လျောက် အောက်ထပ်အထိ ခေါ်သွားပြီး မျက်နှာချင်းဆိုင်ဘက် ညာဘက် ဓမ္မးရှိ အခန်းတစ်ခုဆီသို့ ရောက်လေရာ ထိုအခန်းမှာ စာကြည့်ခန်းဖြစ်နေပါ သည်။ နံရံတစ်ဖက်ရှိ စာအုပ်စင်သို့ ရောက်သောအခါ အောက်ဆုံးအဆင့် တစ်နေရာတွင် သဲလက်ကို တင်လျက် ကျွန်တော်ကို တောင်းပန်တိုးလျှိုးသော မှုက်လုံးများဖြင့် ကြည့်နေပြန်ပါ၏။ ထိုနောက် ကျွန်တော် အိပ်ရာမှ နီးလာလေ ၃၊ နံနက်လင်းနေပြီဖြစ်ကြောင်း တွေ့ရပါသည်။

ဆက်တဲ့ စောင့်ကြည့်နေသောအချိန်၌လည်း ထူးခြားချက် မဖြစ်လဲခဲ့ ပါ။ သို့ရာတွင် သူသည် ကျွန်တော်အိပ်မက်အကြောင်း ကြားရသောအခါ အလွန်စိတ်ဝင်စားနေပါ၏။ ကျွန်တော်က မေတ္တာရပ်ခံသည့်အဲလွှက် သူက ကျွန်တော်အား စာကြည့်ခန်းသို့ လိုက်ပို့ပေးပါသည်။ ထိုအခန်းသည် ကျွန်တော်

အပိုပက်ထဲကအတိုင်း ဖြစ်နေကြောင်း အူးပြောစွာ တွေ့ရပါသည်။ တောင်းပန် သည့်အကြည့်ဖြင့် ကြောင်က ညွှန်ပြခဲ့သော နေရာအတိအကျကိုပင် ကျွန်တော် ထောက်ပြနိုင်ပါ၏။

ကျွန်တော်တို့ နှစ်ယောက်စလုံး ဘာဆက်လုပ်ရမည်ကို ပသီဘဲ တိတ်ဆိတ် စွာ ရပ်နေကြပါသည်။ ရုတ်တရက် ကျွန်တော် စိတ်ကူးတစ်ခု ရလာ၏။ ကြောင်က ညွှန်ပြခဲ့သည့်နေရာ အတိအာကျတွင် ရှိသည့်စာအုပ်အမည်များကို ကျွန်တော် ငံ့၍ ဖတ်ကြည့်လိုက်ပါသည်။ တစ်နေရာမှာ လပ်နေသည်ကို တွေ့ရ၏။

“စာအုပ်တစ်အုပ် ဒီနေရာကနေ ထုတ်ယူထားတယ်ပျော်” ကျွန်တော် ဆက်တဲ့ကို ပြောလိုက်ပါသည်။ သူလည်း င့်၍ ကျွန်တော်ပြသည့်နေရာကို ကြည့်ပါသည်။

“နော်ပျော် ဟောဒီမှာ သံတစ်ချောင်းတွေ့တယ်၊ စာရွက်အပိုင်းအစလေး လည်း ကပ်နေတယ်။ ထုတ်ယူထားတဲ့ စာအုပ်က စုတိပြီး ကျွန်းခဲ့ပုံပဲ”

သူဂျာရတစိုက်နှင့် စာရွက်အပိုင်းအစလေးကို ဖြောက်ယူလိုက်ပါသည်။ ထို အပိုင်းအစလေးမှာ ၁ လက်မ ပတ်လည်ထက် ပိုမကြီးလျှပါ။ သို့ရာတွင် ထို အပိုင်းအစလေးပေါ်၌ စာတစ်လုံးကို ထင်ရှားစွာ တွေ့ရပါ၏။

“ကြောင်”

ကျွန်တော်တို့ တစ်ယောက်ယျက်နာတစ်ယောက်ကြည့်ပိုကြပါသည်။

“ထူးဆန်းလိုက်တာပျော်၊ ကျွန်တော်တော့ ကြောက်တောင်ကြောက်လာတယ်” ဆက်တဲ့က ပြောပါသည်။

“တစ်ခုခုသိနိုင်စရာတော့ ရှိတယ်ပျော်၊ ဟောဒီနေရာက ထုတ်ယူထားတဲ့ စာအုပ်ဟာ ဘာစာအုပ်ဖြစ်မလဲ။ အဲဒီစာအုပ် ရှာတွေ့နိုင်မယ့် နည်းလမ်း ရှိမယ် ထင်သလားပဲ”

“တစ်နေရာရာရာမှာ စာအုပ်ကတ်တလောက်ရှိနိုင်ပါတယ်။ လေဒီကာ မိုက်ကယ်ဆီမှာများ...”

ကျွန်တော် ခေါင်းခါလျက် “လေဒီကာမိုက်ကယ်ကို ဘာမှ ပေးလို့ရမှာ ဟူတ်ဘူး”ဟု ပြောလိုက်ပါသည်။

“ခင်ပျော်၊ အဲဒီလိုထင်တာလား”

“အသေအချာသိလို့ ပြောတာပျော်၊ ကျွန်တော်တို့က စမ်းတဝါးလီးနဲ့ ထိုတွေးဒီတွေး တွေးနေတုန်းမှာ လေဒီကာမိုက်ကယ်က ကောင်းရောင်း သိ ထားတယ်။ ဒါပေမဲ့ သူအကြောင်းနဲ့သူပို့ ဘာမှ ထုတ်ပြောမှာ မဟုတ်ဘူး။ အဲဒီလို့ ထုတ်ပြောရမှာထက် ကြောက်စရာကောင်းတဲ့ စွန်းဟားမူပိုးပဲ သူပို့

၃၂ • ကျော်ကျော်

ထို့နောက်နေတယ်

ထို့နောက် ဘာမှ ထူးခြားချက် မတွေ့ရဘဲ ကျွန်ုင်းသွားတော့မည်ဖြစ်ရာ အခြေအနေမှာ ပုံနှစ်တိုင်းမလာမီ ဤမြတ်သက်နေခြင်းကဲ့သို့ ထင်မှတ်ရပါသည်။ ထို့ပြင် ကျွန်ုင်တော့မြတ်တွင်လည်း ပြဿနာ၏ အဖြေကို တွေ့လုန်းပြီဟု ခံစား နေရပါ၏။ အမောင်ထဲတွင် စမ်းတဝါးဝါး ရှာနေသလိုဖြစ်သော်လည်း အဖြေ ကို တွေ့တော့မည်ဟု ယုံကြည်နေပါသည်။ အချက်အလက်တို့က တစ်ခုချင်း ထွက်လာနေပြီး သူတို့အချင်းချင်း ချိတ်ဆက်မိသောအခါ ဖြစ်ရပ်၏ အဖြေ တစ်ခုလုံး ဝင်းခနဲ့နေဘောင် ပေါ်ထွက်လာမည်ဖြစ်ရာ အနည်းငယ်မျှသော အလင်းရောင်ကလေးသာ လိုအပ်နေသည့်အခြေအနေ ဖြစ်ပါ၏။

ထို့နောက် ထို့အလင်းရောင် ပေါ်လာပါတော့သည်။ အဆန်းကြယ်ဆုံး သော နည်းလပ်းပြင့် ပေါ်ထွက်လာပါလေ၏။

ညစာစားပြီးနောက် ခါတိုင်းလိုပင် နားနေခန်း၏ ထိုင်နေကြစဉ် ဖြစ်ပါ သည်။ ကျွန်ုင်တော်တို့အားလုံး စကားမပြောဖြစ်ကြဘဲ တိတ်ဆိတ်စွာ ရှိနေကြ ပါ၏။ အခန်းထဲ၌ ဘာသံမှ မကြားရဘဲ ရှိစဉ် ကြွက်ကလေးတစ်ကောင်က ကြုံးပြင်ကို ဖြတ်လျက် ပြေးသွားလေသည်။ ထို့ခက္ခားပင် ထို့အဖြစ်အပျက် ပေါ်ပေါက်လာပါ၏။

ဘာသာကာမိုက်ကယ်သည် သူ၏ ထိုင်ခုံမှ ရှုတ်တရက် လွှားခနဲ့ခုန်ထွက် လိုက်လေသည်။ သူ၏ တုန်ခိုင်သော ကိုယ်ခန္ဓာသည် ပြားတစ်စင်း ပစ်လိုက် သလို လျင်မြှုန်သွက်လက်စွာဖြင့် ကြွက်သွားရာသို့ လိုက်နေပါ၏။ ကြွက်ငယ်မှာ နှုန်းရှုံးခြင်း၊ ဦးပိတ်ယျော်ကြားထဲသို့ ဝင်သွားပေရာ ထို့နေရာကို စောင့်ကြည့်ရင်း ကြုံးပြင်တွင် သူဝပ်၍ နေလေသည်။ သူခန္ဓာကိုယ်မှာ စီတ်ထက်သန်မှုကြောင့် တုန်လျက်ရှိပါ၏။

အလွန်ထိတ်လန့်စရာကောင်းသော မြင်ကွဲးပြစ်ပါသည်။ ထို့မျှ ကြွက် သေသွားရသော အခိုက်အတန်မျိုး ကျွန်ုင်တော် မကြံဖွူးပါ။ အာသာ မိုက်ကယ်၏ ခိုးကြောင်ခိုးရှုက် စောင့်ကြည့်တတ်သော မျက်လုံးများနှင့် တိတ် တဆိတ် လျမ်းတတ်သော ခြေလှမ်းများက ကျွန်ုင်တော့အား တစ်စုံတစ်ခုကို သတိရစေရန် တွန်းအားပေးနေသော အချက်မှာ ယခုအခါ ရွှေးလင်းသွားပြီ ဖြစ်ပါ၏။ ထို့ခက္ခားပင် မည်သို့မှ မထင်မှတ်သော ထူးဆန်းသော မယုံနိုင်စရာ ဖြစ်သော အဖြေတစ်ရပ်က ကျွန်ုင်တော့မြတ်တဲ့သို့ ဝင်ရောက်လာပါတော့သူ့သည်။ ထို့အဖြေကို မစဉ်းစားသင့်သော အချက်အဖြစ် မဖြစ်နိုင်သောကိုဖြေအဖြစ် ကျွန်ုင်တော် စွန်းပယ်ပစ်လိုလူပါ၏။ သို့ရာတွင် ကျွန်ုင်တော့အတော် ဖိတ်ကူးထဲမှ ထိုရှင်းလင်းချက်ကို ထုတ်ပယ်၍ မရရှိနိုင်ပါ။

နောင် ဘာဆက်ဖြစ်သည်ကို ကျွန်တော်သတိမရတော့ပါ။ အဖြစ်အပျက်တစ်ခုလုံးက မူန်ဝါးလျက် အစစ်အပူန်ပဟုတ်သလိုဖြစ်နေပါသည်။ ကျွန်တော်တို့ တစ်နည်းနည်းဖြင့် အပေါ်ထို တက်ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက်ခဲ့ရ ပကြည့်ပံ့ကြေး တို့တို့ပြတ်ပြတ် နှုတ်ဆက်ပြီး ကိုယ့်အခန်းကိုယ် သွားကြပါသည်။ တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်ပံ့ကြပါက ထိုတ်လန့်စရာ အဖြစ်အပျက်ကြီးကို လက်ခံအတည်ပြုကြသည့် ကြောက်ချွဲ့မှုတို့ကိုသာ မြင်ရပည့်ဖြစ်ပါ၏။

လေဒီကာမိုက်ကယ်၏ အခန်းရွှေ့တွင် ညျိုးပိုင်း စောင့်ကြည့်ရန် ဆက်တဲ့ က တာဝန်ယူပါသည်။ သန်းခေါင်ကျော် ရာနာရီတွင် ကျွန်တော်ကို လာခေါ်ပည့် ပြစ်ပါသည်။ လေဒီကာမိုက်ကယ်အတွက် စိုးရိပ်မှူး သိပ်ပရှိတော့ပါ။ ကျွန်တော် စိတ်ထဲတွင် ထူးဆန်း၍ မဖြစ်နိုင်သော သီဝရီတစ်ခုက စိုးပိုးနေပါသည်။ မဖြစ်နိုင်ဟု ကိုယ့်ကိုယ်ကိုယ်ပြောနေသော်လည်း ကျွန်တော်စိတ်မှာမှူး ထိုသီဝရီကို သာ ထပ်တလဲလဲ လက်ခံနေပါပါသည်။

ထိုနောက်တွင် တိုင်ဆိတ်သော်လှုံးကို ဆက်တဲ့၏ အော်သံက လွှမ်းမိုးသွားပါ၏။ ကျွန်တော်ကို အော်ခေါ်နေခြင်းဖြစ်၍ ကျွန်တော် လျောက်လျော် သီသီ ပြေးထွက်လိုက်ပါသည်။

သူက လေဒီကာမိုက်ကယ်၏ အခန်းတံ့ခါးကို တစုန်းဝါန်းထဲနေပါသည်။

“ပကောင်းဆီးရွားကောင် ရုက္ခာပေးနေပြီဗျာ။ တံ့ခါးကလည်း ဝိတ်ထားတယ်”

“ဒါပေမဲ့...”

“အထဲ ရောက်နေတာပျော်။ ခင်ဗျားမကြားသွားလား”

တံ့ခါးအတွင်းဘက်မှ ရုည်လျား၍ ဟန်ဖို့နေသော ကြောင်အော်သံကို ကြားရပါသည်။ ထို့နောက် လေဒီကာမိုက်ကယ်၏ ကြောက်ချွဲ့စွာ အသံကုန်အော်သည့် အသံကို ထပ်ကာထပ်ကာ ကြားနေရပါ၏။

“တံ့ခါးကို ရအောင် ဖွွဲ့ကြစို့ပဲ့”

ကျွန်တော် ဆက်တဲ့ကို ပြောလိုက်ပါသည်။

“နောက်တစ်ပိန်စီးလျှင် ကျွန်တော်တို့ နောက်ကျွနားတော့မယ်”

ကျွန်တော်တို့နှစ်စီးသား တံ့ခါးကို ပခဲ့ပြင့် အားကုန်တိုက်ကြရာ ခကာ အတွင်း တံ့ခါးကျိုးပျက်ပြီး ကျွန်တော်တို့ အရှိန်ဖြင့် လဲလုံမတတ် ဖြစ်သွားကြ ပါသည်။

လေဒီကာမိုက်ကယ်မှာ ခုတင်ပေါ်တွင် သွေးအိုင်ထွန်းလျှက် လဲနေပါ၏။ ပြင်းမှာ အလွန်ထိုတ်လန့်စရာ ဖြစ်ပါသည်။ နှလုံးခုနံနေ့ခဲ့ ဖြစ်သော်လည်း

၆၀ + ကျော်ကျော်

လည်ပင်းကို စုတ်ပြတ်နေအောင် ကုတ်ခြစ်ထားခြင်းကြောင့် ရထားသော ဒက်ရာမှာ အလွန် ပြင်းထန်ကြောင်း သိသာပါသည်။

“ကြောင်လက်သည်းရာတွေ”

ကျွန်တော် ထိတ်လန့်စွာ တုန်လူပ်လျက် ပြောလိုက်ပါသည်။ အယူသီးသူ တို့၏ စိတ်ချောက်ချားမှုမျိုးက ကျွန်တော်အပေါ် ကျရောက်နေပါ၏။

ဒက်ရာမှားကို ကျွန်တော်ဂရုတစိုက်ပတ်တီးစည်းပေးပြီးလျှင် မည်သည့် အတွက်ကြောင့် ဤဒက်ရာမှားရကြောင်းကို မစွဲပက်တာဆန့်အား အမှုန် အတိုင်း မပြောသေးရန် ဆက်တဲ့အား မှာကြားရပါသည်။ ထိုနောက် သူနာပြု ဆရာမတတ်၌ီး အမြန်စေလွှတ်ပေးရန် ကြေးနှင့်တစ်စောင်ကို ကြေးနှင့်ရုံးဖွင့် လျှင်ဖွင့်ချင်း ဆေးရုံသို့ ပို့ရန်လည်း စီစဉ်ပေးပါ၏။

အရှင်တက်ခါန်ဖြစ်၍ ပြတ်းမှ အလင်းရောင် အနည်းငယ် ဝင်ရောက် နေပါသည်။ အောက်ရှိ မြှုပ်စင်းပြင်ကို ကျွန်တော် ကြည့်လျက် “အဝတ်အစား မြန်မြန်လတွေ့တူ့ပျို့ သွားရအောင်” ဟု ဆက်တဲ့အား ပြောလိုက်ပါသည်။

“လေဒီကာမိုက်ကယ် အခြေအနေစိတ်ချေရပါပြီ”

“ခင်ဗျား ဘာဆက်လုပ်မှာလဲ”

“ကြောင်မြှုပ်ထားတာ ဖော်ရမယ်” ကျွန်တော် တို့တို့ ပြောလိုက်ပါ၏။ “အစစအရာရာ သေချာမှ ဖြစ်မယ်” ကျွန်တော်တို့ ကြေးနီရောင် သစ်ပင်ကြီး အောက်တွင် ပေါက်ပြားတစ်လက်ဖြင့် တူးဆွဲကြပါသည်။ နောက်ဆုံးတွင် ကျွန်တော်တို့ တွေ့ချင်တာကို တွေ့ကြရပါ၏။ ကြောင်မြှုပ်ထားသည်မှာ ရက်သတ္တတစ်ပတ်ခန့် ရှိနေပါပြီ။

“ဒီကြောင်ပါပဲဗျာ” ကျွန်တော် ဆက်တဲ့ကို ပြောလိုက်ပါသည်။

“ကျွန်တော် ဒီကိုရောက်တဲ့ ပထမဆုံးနေ့မှာ မြင်ခဲ့ရတာ”

ဆက်တဲ့ အနဲ့တစ်ခုခု ရှုံးကြပါသည်။ တာတဲ့ အနဲ့မျိုး ရနေဆဲ ဖြစ်ပါသည်။

“ပရတ်စစ် အက်ဆစ်ပဲဗျာ” ကျွန်တော် ခေါင်းညိုတ်လိုက်ပါသည်။

အလွန်ပြင်းထန်သော အဆိပ်ရှိသည့်အက်ဆစ် ဖြစ်သည်။ ဆက်တဲ့ ကျွန်တော်ကို ကြည့်လျက်...

“ခင်ဗျား ဘယ်လို့ထင်သလဲ” ဟု ဖေးပါသည်။

“ခင်ဗျား ထင်နေသလိုပဲပေါ့ဗျား” ကျွန်တော်စေကားမှန်ကြောင်း သူ့အကြောင်း တွင် တွေ့ရပါ၏။ “မဖြစ်နိုင်တဲ့ကိစ္စပဲ” သူညည်းတွားလိုက်ပါသည်။ “ဘယ်လို့ မှ မဖြစ်နိုင်ဘူး သဘာဝမကျဘူး၊ သိပုံးနည်းမကျဘူး”

သူ့အသံမှာ ကြောက်ရွှေ့မှုဖြင့် တိမ်ဝင်သွားပါသည်။

“လေဒီကာမိုက်ကယ်ဟာ သိပ်ထူးဆန်းတဲ့ အမျိုးသမီးပဲတွေ”

ကျွန်တော် ရှင်းပြလိုက်ပါသည်။

“သူ့ဘာ ဂန္ဗာခီအခွမ်းသတ္တိတွေ ရှိတယ် စိတ်ဓာတ်တတ်တယ် အရွှေ့တိုင်က ဖွံ့ဖြိုးပညာတွေပဲ့၊ အာသာကာမိုက်ကယ်လို့ အားနည်းပြီး သဘောထား ဖျော့ ဖျောင်းတဲ့သူကို ခီပညာတွေနဲ့ သူဘာယ်လို့အသုံးချမှာတဲ့လဲ။ ဆက်တဲ့... ငင်ရှုံး မြှင့်ရဲ့လား၊ သူကို ငင်တွယ်နေပြီး ဘာမှာမျှော်လင့်ချက်မရှိတော့တဲ့ အား တစ်ယောက်ရဲ့ ပိုင်ဆိုင်သမျှဟာ သူနဲ့သူသားလေးအတွက်ပဲ ဖြစ်ရတော့မှာ ပဲ့။ ဒါပေမဲ့ အာသာက လက်ထပ်ဖို့ ဖြစ်လာတယ်”

“ဒီတော့ ကာစတဲ့ယား၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

“ဘာမှ လုပ်လို့ မရဘူးဘုံး” ကျွန်တော် သူအေမေးကို ဖြေလိုက်ပါသည်။

“လေဒီကာမိုက်ကယ်နဲ့ သူအေပေါ်ရန်ကြေးဆပ်မယ့်ကိစ္စတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ကာကွယ်ဖို့ ရှိတော့တာပေါ့”

လေဒီကာမိုက်ကယ်မှာ တဖြည်းဖြည်း သက်သာလာပါသည်။ လည်ပင်းရှိ အမာရွတ်ကြီးများမှာ သူဘဝတစ်လျှောက်လုံး ရှိနေတော့ပည်ဖြစ်ပါ၏။ ကျွန်တော်တို့သည်လည်း ယခုအခါ ကယ်သူ့ဝေး ဖြစ်နေကြရပါသည်။ ကျွန်တော်တို့ ရင်ဆိုင်နေရသည် အန္တရာယ်သည် အလွန်စွမ်းအားကြီးနေဆဲဖြစ်ရာ လောလောဆယ်တွင် ပြိုပေါ်သက်နေသော်လည်း အခွင့်ကောင်းကြသည်နှင့် ထိ အန္တရာယ်က တစ်ဖန် ရောက်လားများမည်ဖြစ်ပါသည်။ ကျွန်တော် စိတ်ပိုင်းဖြတ် ထားသော အချက်တစ်ခု ရှိပါသည်။ ငှုံးမှာ လေဒီကာမိုက်ကယ်၏ အကြောင်းလာသည်နှင့် တစ်ပြိုင်နှက် သူအား ရှုံးဝင်မှ အဝေးတစ်နေရာသို့ ဈွေပြောင်းထားရန် ဖြစ်ပါသည်။ ပကောင်းဆိုးရှား၏ တိုက်နိုက်မှုပု လွတ် ကင်းစေရန်ဖြစ်ပါ၏။ ဤသို့ဖြင့် ရက်များ ကုန်လွန်ခဲ့ပါသည်။ လေဒီကာမိုက်ကယ်အား အဝေးတစ်နေရာသို့ ပြောင်းရွှေ့ရန် ရက်ကို စက်တင်ဘာ ၁၈(၈)ရက်ဟု သတ်မှတ်ထားပါသည်။ သို့ရာတွင် စက်တင်ဘာ(၁၄)ရက်၌ သွေ့လင့်မထားသော ပြဿနာတစ်ခုက ပေါ်ပေါ်လာပါသည်။

လေဒီကာမိုက်ကယ်၏ အရေးကိစ္စတို့ ကျွန်တော်နှင့် ဆက်တဲ့တို့ စာကြည့်အိုးထိုး တိုင်ပင်နေကြစဉ် အိမ်ဖော်အမျိုးသမီးတစ်ယောက် ရေးကြေးသုတေသနများ အခန်းထဲ ပြေးဝင်လာပါသည်။

“အိုး...ဆရာ မြန်မြန်၊ မြန်လုပ်ပါ။ မစွဲတာအာသာ ရေကန်ထဲ လိမ့်ကျ ခွာလို့။ သူလောင်းလျေပေါ် လှုပ်းတက်လိုက်တော့ လျေက ရွှေသူးပါတယ်။ ဒဲ ယိုင်သွားပြီး ရေထဲကျသွားတာ ကျွန်မပြတင်းပေါက်က လှပ်းမြှင့်လိုက ဆာပါ”

၆၂ ♦ ကျော်ကျော်

ကျွန်တော် ချက်ချင်းပင် အခန်းအပြင်သို့ ပြေးထွက်လိုက်ရာ ဆက်တဲ့
လည်း ပြေးလိုက်လာပါ၏။ ဖီလီသည် အခန်းပြင်တွင် ရောက်နေပြီး အိမ်ဖော်မှု
၏ စကားကို ကြားပြီးဖြစ်သည့်အတွက် သူလည်း ပြေးလိုက်လာပါသည်။

“သိပ်လည်း မစိုးရိမ်ကြပါနဲ့” ဖီလီက ပြေးရင်း ပြောလိုက်သည်။

“အာသာက ခရက္ခားသိပ်ကျော်ပါတယ်”

သို့ရာတွေ့ ၎ုံးတော်မိတ်ထဲ၌ အန္တရာယ်နီးကပ်လာနေပြီဟူသော ခံစား
ချက်ကြောင့် ပို့၍ မြန်မြန်ပြေးသွားလိုက်ပါသည်။ ကန်ထဲ၌ ရေသည် လူပ်ရွား
ခြင်းမရှိ၊ လောင်းလျေအခွဲမှာ ရေပေါ်တွင် တရွေ့ရွှေ့လည်လျက်။ သို့ရာတွင်
အာသာ၏ အရိပ်အရောင်ကိုမူ မတွေ့ရပေါ် ဆက်တဲ့က ကုတ်အကျိန့်ရှုံး
ဖိန်ပ်တိုကို ချွတ်ပြီး “ကျွန်တော် ဆင်းငုပ်ပယ်”ဟု ပြောသည်။

“ခင်ဗျားက လျေပေါ်ကနေ ထိုးဝါးနဲ့ စမ်းပြီး ရှာဖျာ”

ကျွန်တော်တို့ ရှာနေကြသည်မှာ ကြာလွန်းလှပြီဟု ထင်ရပါသည်။
အတော်ကြာလာပြီး လက်လျော့ရတော့မလို ဖြစ်လာချိန်တွင် သူကို တွေ့ရပါ
တော့သည်။ ကျွန်တော်တို့ အာသာ၏ အသိမှုခန္ဓာကိုယ်ကို ကမ်းပေါ်သို့ ဆွဲ
တင်ကြရပါသည်။ ဖီလီ၏ မျှော်လင့်ချက်ကုန်ဆုံးခြင်းကြောင့် ပြင်းထန်သည့်
မိတ်ဝေဒနာခံစားရပုံမှာ ပေါ်နိုင်စရာ မရှိတော့ပါ။ “မဟုတ်ဘူး...မဟုတ်ဘူး
သူနှုတ်ခမ်းများက ထိုတ်လန်းစရာ စကားတို့ မပြောစုံသလို ဖြစ်နေပါသည်။

“မစိုးရိမ်နဲ့သမီး” ကျွန်တော် အော်ပြောလိုက်ပါသည်။

“သူသတိရလာအောင် ဦးတို့ လုပ်ပယ်”

ထိုသို့ အားပေးလိုက်ရသော်လည်း ကျွန်တော်မိတ်ထဲမှာမူ မျှော်လင့်ချက်
မထားတော့ပါ။ သူသည် ရေအောက်တွင် နာရီဝက်ခန့် နစ်နေ့ခုပါ၏။ ဆက်တဲ့
အား စောင်နှင့် အခြားလိုအပ်သည့် ပစ္စည်းများ အိမ်ထဲသို့ အယူခိုင်းလိုက်ပြီး
ကျွန်တော်က အကူအသက်ရှာနည်းသုံးလျက် အရေးပေါ်ပြုစုံပေးနေပါသည်။
တစ်နာရီခန့်မျှ ကျွန်တော်တို့ အားခွန်စိုက်လျက် ကြီးစားကြသည်။ အသက်
ဝင်လာသည့်လက္ခဏာ မတွေ့ရပါ။ ကျွန်တော် ဆက်တဲ့အား တစ်လျှည့် တာဝန်
ယူခိုင်းပြီး ဖီလီအနီးသို့ သွားလိုက်ပါသည်။

“ဘာမှ မထူးခြားဘူးသမီးရယ်”

ကျွန်တော် ဝမ်းနည်းစွာ ပြောလိုက်ရပါသည်။

“အာသာကို ဦးတို့ မကယ်နိုင်တော့ဘူးထင်တယ်”

သူခေတ္တာမျှ သတိလက်လွတ်နှင့် ပြိုမြင်နေပြီးနောက် ရုတ်တရောင်းပင် အာသာ
၏ ကိုယ်ပေါ်သို့ လွှဲလိုက်ကာ “အာသာ”ဟု ကြေကွဲစွာ အော်လိုက်ပါသည်။
“အာသာ၊ ပြန်လာခဲ့ပါ။ ပြန်လာပါ၊ ကျွန်မသီ ပြန်သာပါတော့နော်”

သူအသံမှာ တိမ်ဝင်ပြီး ရပ်သွားပါတော့သည်။ ချက်ချင်းဆိုသလိုပင် ကျွန်တော် ဆက်တဲ်၏ လက်မောင်းကို တို့လျက် “ကြည့်စမ်း”ဟု ပြောလိုက်ပါ၏။ အာသာ၏ မျက်နှာမှာ အနည်းငယ် သွေးရောင်ပေါ်လာပါသည်။ သူနှုန်းကို ကျွန်တော် စမ်းကြည့်လျက် “အကုအသက်ရှာတာကို ဆက်လုပ်ပေး” ကျွန်တော် အားတက်စွာဖြင့်...

“သူသတိရလာပြီ”

စိုးရိမ်ပူပန်ရသောအခိုက်အတန်များ ကုန်ဆုံးသွားပေပြီ။ သူမျက်လုံးများ ပွင့်လာ၏။

ထူးခြားချက်ကို ကျွန်တော် ရုတ်တရက် သတိပြုမိပါသည်။ သူမျက်လုံးများသည် အသိဉာဏ်ထက်သော မျက်လုံးများပါတကား၊ ပကတိ လူပိသသော မျက်လုံးများ ဖြစ်ပါပေ၏။ ထိုမျက်လုံးများက ဖီလီအား ကြည့်နေသည်။

“ဟလို... ဖီလီ” သူက အားနည်းသော လေသံဖြင့် နှုတ်ဆက်လိုက်သည်။

“ဖီလီ မနက်ဖြန်မှ ရောက်မယ်လို့ ကိုယ်ထင်ထားတာ”

ဖီလီက စကားပြန်ပြောရန် သူကိုယ်သူ မယုံသလိုဖြစ်နေသော်လည်း ပြုပြုလိုက်ပါသည်။ အာသာက ဘေးသီကို အုံပြုစွာ ကြည့်လျက် “ကိုယ်ဘယ်ရောက် နေတာလဲ... နေရတာ အဆင်မပြုလိုက်တာ။ ဘာတွေ ဖြစ်နေလဲမသိဘူး... ဟော ဒေါက်တာ ဆက်တဲ့ပါလား”

“မင်း ရေနစ်တော့မလို ဖြစ်သွားလိုပေါ့ကွာ”

ဆက်တဲ့က အလေးအနက် ပြောလိုက်ပါသည်။

“ဘယ်လို ဖြစ်သွားတာလဲ” ဆာအာသာက မေးပါသည်။

“ကျွန်တော် အိပ်ပျော်ရင်း လမ်းထလျောက်လိုလား”

ဆက်တဲ့က ဒေါင်းခါပြုပါသည်။ ကျွန်တော်ရွှေတိုးလျက် “အိပ်ထကို အွှေ့ကြောဇာ်”ဟု ပြောလိုက်ရာ အာသာက ကျွန်တော့ကို ဝေးကြည့်နေသဖြင့် ဖီလီက...

“ဒေါက်တာကာစတယားပါ။ အိပ်ကို အလည်းရောက်နေတာ”ဟု ပိတ်ဆက်ပေးပါ၏။ ကျွန်တော်တို့ သူကို တွဲလျက် အိပ်ဆီသို့ ခေါ်လာစဉ် သူက သတိရသွားဟန်ဖြင့်...

“ဒေါက်တာဆက်တဲ့ ကျွန်တော်တို့ ဆယ့်နှစ်ရက်နေ့ အစိအစဉ်တော့ ရောက်မကျေဘူး ထင်ပါတယ်”

“ဆယ့်နှစ်ရက်နေ့...” ကျွန်တော် စဉ်းစားလိုက်ပြီး

“သိဂုံတဲ့ ဆယ့်နှစ်ရက်နေ့လား” ဟု မေးလိုက်ရာ သူ့သာ...

“ဟုတ်ပါတယ် အခုံ လာမယ့် သောကြောနေ့လေး”

၆၄ • ကျော်ကျော်

“ဒီနေ့က စက်တင်ဘာ ဆယ့်လေးရက်ဖြစ်နေပြီ”

ဆက်တဲက ရုတ်တရက် ဝင်ပြောပါသည်။ အာသာစိတ်ရွှေပ်ထွေးသွားပုံဗ္ဗာ သိသာလှပါ၏။

“ကျွန်တော်က ဒီနေ့ ဥပုဂ္ဂတ်လ ၈ ရက် ထင်နေတာ၊ ကျွန်တော် နေပကောင်း ဖြစ်နေတာ အတော်ကြောသွားတာပေါ့”

“ဟုတ်တယ်လဲ” ဖြောက် ရုတ်တရက် ဖြတ်လျက် ညွင်သာစွာ ဝင်ပြောပါသည်။ “အရပ်းနေပကောင်းဖြစ်နေခဲ့တာပေါ့”

သူက မျက်မှာ်ငုတ်လိုက်ပြီး “နားမလည်နိုင်အောင်ဖြစ်နေပြီ။ ကိုယ်ပင္းသော အိပ်ရာဝင်တော့ ကောင်းကောင်းနေကောင်းနေတာပဲ။ အိပ်မက်တွေ မက်တာတော့ မှတ်ပိတယ်။ ကြောက်စရာကိစ္စတစ်ခုဗုက္ဗာ တစ်ယောက်ယောက်က လုပ်လိုက်သလိုပဲ။ နောက်ပြီး ကြုံကြုံဖန်ဖြစ်ပုံက ကိုယ်ဟာ ကြောင်တစ်ကောင် ဖြစ်သွားရောတဲ့။ ရယ်စရာတော့ အကောင်းသား ဒါပေမဲ့ အိပ်ပက်ထဲမှာကျတော့ ကြောက်စရာကြီး။ ရေရှေရာရာလည်း မမှတ်ပိတော့ပါဘူး”

ကျွန်တော် သူပုံးပေါ်သို့ လက်တင်လိုက်ပါသည်။

“ဘာကိုမှ မစဉ်းစားပါနဲ့တော့ ဆာအာသာ”

ကျွန်တော်က လေးနက်စွာဖြင့်...

“မေ့ပစ်လိုက်ပြီး စိတ်အေးအေးသာ နေလိုက်ပါ”

သူက ကျွန်တော့ကို နားမလည်ဟန်ဖြင့် ကြည့်ပြီး ခေါင်းညိတ်ပါသည်။ ဖိလိုက် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချသံ ကြားရပါ၏။ ကျွန်တော်တို့ အိပ်ဆီသို့ ရောက်လာကြပါသည်။

“ဒါနဲ့ပျော်” ဆာအာသာက “မာမိကော ဘယ်မှာလဲ”ဟု ဖော်လိုက်ပါသည်။

“သူနေပကောင်းဖြစ်နေတယ်” ဖြောက် ဓာတ္တတွေ့ဆိုင်းပြီးမှ ဖြေလိုက်၏။

“ဟုတ်လား၊ ဓာတ္တ်မာမိနှင့်... သူဘယ်မှာလဲ၊ အခန်းထဲမှာလား”

“ဟုတ်တယ်” ကျွန်တော်က ပြောလိုက်ပါသည်။ “လောလောဆယ်တော့ သူကို အနောင့်အယုံက်မပေးသေးတာ”

ပြောလက်စ ကျွန်တော့စကားများ ရပ်သွားရပါသည်။ နားနေခန်းတဲ့ အိပ်လုပ်လာပြီး အိပ်ရာမှ နီးထလာဟန်ရှိသော လေဒီကာနိုက်ကယ် ထွက်လာပါလေ၏။ သူ မျက်လုံးများက အာသာအပေါ်တွင် စူးစိုက်ရောက်ရှိနေပါသည်။ ကျွန်လွန်ထားသော အပြစ်ကြောင့် ထိတ်လန့်နေသော မျက်လုံးများ ဖြစ်ပါသည်။ သွေးရှုံးသွေးတန်းဖြစ်နေသော မျက်နှာမှာလည်း ဆောက်တည်ရာမရှုံးအောင် ပျက်နေပါ၏။ သူလုပ်က လည်ပင်းဆီသို့ ရောက်သွားပါသည်။ အာသာထဲ သူထဲ ကလေးတစ်ယောက်၏ နှစ်လို့မှုဖြင့် ချဉ်းကပ်သွားလျက် “ဟလို မာမိ...

ဟမိလည်း နေမကောင်းဖြစ်နေတယ်ဆီ... စိတ်မကောင်းလိုက်တာ ဟာမိရယ်"

လေဒီနောက်တွန်သွား၏။ မျက်လုံးများက ပြုကျယ်လျက်။ ထိုနောက် ခုတ်တရက်ပင် စူးစူးဝါးဝါး အော်သံနှင့် အတူ လဲကျသွားပါတော့သည်။ ကျွန်တော် သူ့ထံ အပြေးသွားကြည့်လိုက်ပြီးနောက် ဒေါက်တာဆက်တဲကို လက်ပြခေါ်လိုက်ပါသည်။ သူကို အသံတိုးတိုးဖြင့်...

"ဆာအာသာကို အပေါ်ထပ်ခေါ်သွားလိုက်ပါ။ ပြီးတော့ ချက်ချင်းပြန်ခဲ့။ လေဒီကာမိုက်ကယ်အသက်မရှိတော့ဘူး"

သူ မိန်စာနည်းငယ်အတွင်း ပြန်ရောက်လာပြီး...

"ဘယ်လိုကြောင့် ဖြစ်ရတာလဲချု" ဟု မေးပါသည်။

"ရှေ့ခံရသွားတာပေါ့ရာ၊ အာသာကိုတွေ့လိုက်တော့ အာသာအစစ်ဟာ သွားဝမှန်ကို ပြန်ရောက်လာပြီဆိုတာ သိသွားပြီး နှလုံးသွေး ရပ်သွားတော့တာ ပါး၊ ဘုရားသခင်က အဆုံးအဖြတ် ချမှတ်လိုက်တယ်လိုပဲ သဘောထားလိုက် တာပေါ်ချု"

"ငင်တွားဆိုလိုတာက..."

"ဒီလိုပျော်ထဲးဆန်းပြီး မသိနိုင်တဲ့ စွမ်းအားတစ်ရပ်က အာသာ ကာ မြို့တော်ကယ်ရဲ့ ဝိဉာဏ်ကို သွားနွောက်ယိုယ်ထဲ ပြန်ခွင့်ပြုလိုက်တာပါ။ တကယ်တော့ အာသာကာမိုက်ကယ်ဟာ အသတ်ခံခဲ့ရတာပဲ"

"ပရတ်စစ်အက်ဆစ်နှုန်း"

သူက မယုံနိုင်မှုနှင့် ထိတ်လန်းမှု ရောလျက် မေးပါသည်။

"ပရတ်စစ်အက်ဆစ်နှုန်းပဲ"

ဆက်တဲနှင့် ကျွန်တော်တို့သည် ဖော်ထုတ်တွေ့ရှုခဲ့သည့်အဖြစ်ပုန်များကို အုပ်သည့်အခါမှ ဖွင့်ဟာခြင်း မပြုခဲ့ကြပါ။ ထိုတွေ့ရှုမှုမှာ ဂုဏ်ယူရန် မထိုက် ဆာကြောင့် ဖြစ်ပါသည်။ အများလက်ခံသည့် ယုံကြည်မှုအရ အာသာ ကာ မြို့တော်ကယ်သည် ယေသီ ပုံတော်ချိတဲ့သည် ရောဂါရခဲ့ရဲ့ လေဒီကာ မိုက်ကယ် နဲ့ ကျွန်းမာရေးမကောင်းစဉ် စိတ်ဝေါဒနာကြောင့် ပိုမိုလည်ပင်းကို ပိုပို အုပ်ခြင်ပါခဲ့ပြီး ကြောင်တစ္ဆေးကို တွေ့ရသည်ဆိုခြင်းမှာ အဖြင့်လွှဲမှုသာ ဖြစ် အုပ်သူ မှတ်ယူလိုက်ကြပါသည်။

ကျွန်တော်၏ စိတ်ထဲတွင် အချက် ၂ ချက်ကို မလွှဲနိုင်သော အချက်များ ဖြစ် လက်ခံထားပါ၏။ ပထမအချက်မှာ ကော်ရစ်ဒါတွင် တွေ့ရသည့် အုပ်ပြု အာသာ ကုလားထိုင်ဖြစ်ပြီး နောက်တစ်ခုကို တွေ့ခဲ့ရပြီး ဆက်လက်ရှာဖွေလော့ထုတ်မှုအရ အုပ်သုတေသနဗုံးနေသော စာအုပ်မှာ ရွှေ့ဖောင်းဂန္ဓာရီပညာဆိုင်ရာစာအုပ်ဖြစ်ကာ

၆၆ → အကျင်းကျော်

လူသားတို့အား တိရဲ့စွာနှစ်အဖြစ် ဘဝပြောင်းစေခြင်း၏ ဖြစ်နိုင်ဖွယ် အလား
အလာများဟု အမည်ရှိပါပေ၏။

တစ်ချက်ပြောရန် ရှိပါသေးသည်။ အာသာသည် အဖြစ်မျန်ကို လုံးဝမသိ
စိကြောင်း ဝမ်းမြောက်ဖွယ် တွေ့ရပါသည်။ ဒီလီသည် သူလွန်စွာ ချစ်မြတ်နှီး
သော ငင်ပွန်းဖြစ်သူအား ပြီးခဲ့သည့် လျှို့ဝှက်ချက်များကို မည့်သည့်အခါပုံ
အသိပေးလိမ့်ပည့်ဟုတ်ပါပေ။ အာသာသည် သူ၏ ပြင်းပြသော ဆန္ဒ၊ ကြီးမား
လှသည့် မေတ္တာဖြင့် ခေါ်ယူခဲ့ခြင်းကြောင့် မရဏနယ်စပ်ကို ဖြတ်သန်း ဝင်
ရောက်လုပ်ဆဲတွင် သူထဲ ပြန်လာခဲ့ခြင်း မဟုတ်ပါလား။



ကံမီးအိမ်

အိမ်အိုကြီးတစ်လုံးဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။ တစ်ရပ်ကွက် လုံးက ရှေးခေတ်ဟောင်းလက်ရာများသာ ပြည့်နေသည်။ သို့ရာတွင် အိမ်အဗုံတွေထဲက အဟောင်းထဲက အဟောင်းဆုံး၊ အအိုဆုံးဟု ဆိုရလိုပ်မည်။ အယိုင်အနှစ် တွေထဲက အယိုင်အနှစ်ဆုံး၊ ချောက်ချားစရာတွေထဲက ချောက်ချားစရာ အဖြစ် ဆုံး ပုံဟန် ပေါ်ပေါက်နေပါ၏။ အဆင်အပြင်မရှိ ရှိုးလှသည့် တည်ဆောက်မှု ထိတ်လန့်စရာ ပြောက်ကပ်မှု၊ ကြာမြင့်စွာ လူမနော် စွန့်ပစ်ထားမှတို့တွင်လည်း ဤအိမ်ကြီးက အခြားအိမ်များထက် သရဖူဆောင်းနေပေသည်။ အခြားအိမ် တစ်မြို့မှာသာဆိုလျှင် ဤအိမ်ကြီးမျိုးကို တစ္ဆေးပြောက်သည့်အိမ်ကြီးဟု အမည် တပ်ကြလိုပ်မည်။ သို့ရာတွင် ဝေးမင်စတာမြို့မှာ တစ္ဆေးသရုဆိုသည်ကို စကားထဲ ထည့်ပြောရမည့်ကိစ္စဟု အသီအမှတ်မထားကြ၊ အရေးတယူလုပ်သင့်သည်ဟု လည်း မမှတ်ယူကြ၊ သို့ဖြစ်ရာ အမှတ် ၁၉ အိမ်ကြီးမှာ ပြောက်သည်ဟု ဖည် သည့်အခါကမှ ပြောဆိုခြင်း မခံခဲ့ရပေ။ တစ်နှစ်ပြီးတစ်နှစ် ဆက်ရှိနေသည့် ဆိုင်းဘုတ်မှာကား “ငှားရန် သို့မဟုတ် ရောင်းရန်” ဟူ၍သာ ဖြစ်၏။

ပစ္စ်လန်ကက်စတာသည် စကားကြယ်လှသည့် အိမ်ပွဲစားနှင့် လိုက်လာ ခဲ့ပြီး အိမ်ကြီးကို စိတ်ဝင်တစားကြည့်လိုက်ပါသည်။ အိမ်ပွဲစားမှာ အမှတ် ၁၂ အိမ်ကြီးကို သူစာရင်းစာအုပ်ထဲမှ ပယ်ဖျက်ရတော့ပည့်အတွက် ဝုပ်းသာင်နှင့် ခဲ့ပြီး အိမ်တံ့ခါး သော့ဖွင့်ရင်းက အိမ်ချိုးမှုမီးခန်းကို တရာစပ်ပြောသနပါ၏။

“ဒီအိမ်မှာ လူမနေတာ ဘယ်လောက်ကြာပြီလျှင့်”

မစ္စ်လန်ကက်စတာက အိမ်ပွဲစား၏ စကားကို ဖြတ်ပို့ဟန်ဖြင့် အေးလိုက်

၆၈ • ကျော်ကျော်

ရာ အိမ်ပွဲစား မစွဲတာ ရတ်ဒစ်မှာ စိတ်ရှုပ်သလိုဖြစ်သွားပြီးမှ...

“အ...နည်းနည်းကြာပါပြီ”ဟု အရေးမကြီးသလို ပြန်ဖြေလိုက်ပါသည်။

မီးရောင်ပိုန့်ပိုန့်ထွန်းထားသည့် ခန်းမှာ မကောင်းဆုံးရွားတစ်ခုခုရှိနေသည်ဟု ထင်ရလောက်အောင် စိတ်ချောက်ချားစရာ ဖြစ်နေသည်။ တောင်တွေး ပြောက်တွေး တွေးတတ်သည့် ပိန်းမပျိုးဆိုလျှင် ကြက်သီးဖြန်းခနဲ့ ထလောက်ပါ၏။ သို့ရာတွင် ဉ်အမျိုးသမီးမှာမူ လက်တွေ့သမားတစ်ယောက် ဖြစ်သည်မှာ ထင်ရှားပါသည်။ အရပ်ရှုည်ရှည်၊ ဆံပင်ညီမျှောင်မျှောင်နှင့် အေးက်သော မျက်လုံးပြာများ ပိုင်ရှင်ဖြစ်သည်။ အထပ်ခိုးများ၊ သို့လောင် ခန်းငယ်များပါမကျေန် ကြည့်ရင်းနှင့် အိမ်ပွဲစားကို သိချင်သမု မေးပြီး အိမ်ရှုံးခန်းပြန်အရောက်တွင် သူက အိမ်ပွဲစားကို မျက်နှာချင် ဆိုင်လိုက်ကာ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသည့် အမူအရာဖြင့် မေးလိုက်ပါသည်။

“က ဒီအိမ်ကြီးက ဘာဖြစ်နေတာလဲ ရှုံး” မစွဲတာရတ်ဒစ်မှာ မဖျော်လင့်သည့် မေးခွန်းကြောင့် အုံအားသင့်သွားပြီးမှ...

“ဟုတ်ပါတယ် ပရီဘောဂ ပြည့်ပြည့်စုစု မရှိသေးတော့ ကြည့်ရတာ စိတ်ခိုက်စရာ ဖြစ်နေတာပေါ့ ခင်ဗျာ” ဟု စကားလွှဲပြီး ဖြေလိုက်ပါသည်။

“အမိပ္ပါယ်ပရှိလိုက်တာရှင်”

မစွဲစုစုပေါ်လန်ကိုစတာက မကျေနှင်ဟန်နှင့် ဆက်၍...

“ဒီလိုအိမ်ကြီးမျိုးအတွက် အိမ်ငှားခက ရယ်စရာကောင်းလောက်အောင်နည်းနေတယ်။ ယူတယ်ဆိုရုံးလေး ယူထားတယ်။ အကြောင်းတစ်ခုခုတော့ ရှိရမှာပဲ၊ ကြည့်ရတာ ခြောက်တတ်တဲ့အိမ်ဓို့ ဖြစ်ရမယ်”

မစွဲတာရတ်ဒစ်မှာ ထိတ်လန့်ဟန်ဖြစ်သွားသော်လည်း ဘာမှ ပြန်မပြောပါ။ မစွဲစုစုပေါ်လန်ကိုစတာက သူကို စူးစူးစိုက်စိုက်ကြည့်ပြီး “တကယ်တော့ ယူတို့မရှိတဲ့ ကိစ္စတွေပါ။ တအွေးသရဲတွေ၊ ဝိညာဉ်လောကဆိုတာတွေ ကျွန်းမ အယုံအကြည် ပရှိပါဘူး၊ အဲဒါကြောင့်တော့လည်း ကျွန်းမ ဒီအိမ်ငှားဖို့ကိစ္စမှာ အဟန်အတား မဖြစ်ပါဘူး။ ဒါပေမဲ့ အိမ်ဖော်တွေက ရှိသေးတယ်ရှင့်၊ သူတို့က သိပ်ယုံလွှယ်ကြတာ၊ ကြောက်တတ်လိုက်ကြတာလည်း လွန်ရောပဲ။ ဒါကြောင့် ဒီအိမ်မှာ ဘာက ဘယ်လိုခြောက်နေတယ်ဆိုတာ ရှင် အသေးစိတ်ပြောမှ ဖြစ်တယ်”

“ကျွန်းတော်...ဟို...တကယ် မ...မသိပါဘူးဘူး”

အိမ်ပွဲစားက အထစ်ထစ်အငောင်းငောင်း ပြောလိုက်ပါသည်။

“ရှင် သိထားတာ ရှိကိရှိရမယ်ရှင်”

အမျိုးသမီးက အေးဆေးတည်းပြုင်စွာပင် ဆက်ပြောပါသည်။

“ပြည့်ပြည့်စုစုပါဘဲနဲ့တော့ ကျွန်မဒီအိမ်ကို ယူမှာမဟုတ်ဘူး။ ဘာတွေ
ဖြစ်ခဲ့တာလဲ၊ လူသတ်မှုလား”

“ဟာ မဟုတ်ပါဘူးဘူး” မစွာတာရတ်ဒစ်က ဤရပ်ကွက်ပိုးနှင့် လုံးဝ
ပအပ်စပ်သော ထင်မြင်ချက်ကြောင့် တုန်လှပ်သွားပြီး အကြောက်အကန်
ပြန်ဖြေလိုက်ပါသည်။

“အဲဒါ...အဲဒါ ကလေးလေးတစ်ယောက်အဖြစ်အပျက် ရှိခဲ့ဖူးတာပါ။

“ကလေးလေးတစ်ယောက်...ဟုတ်လား”

“ဟုတ်ပါတယ်။ ဖြစ်ပျက်ခဲ့ပုံအသေးစိတ်တော့ ကျွန်တော်လည်း မသိပါ
ဘူး။ လူတွေက အမျိုးမျိုး ပြောခဲ့ကြတာကိုး၊ ကျွန်တော်သိသလောက်ကတော့
လွန်ခဲ့တဲ့ ဘန်စ် ၃၀ လောက်က စီလျှော့ဆိုတဲ့လူတစ်ယောက် ဒီအိမ်ကို ငှားနေခဲ့
တယ်ပါ။ သူ အကြောင်းကို ဘာမှ မသိကြရဘူး။ အိမ်ဖော်လည်း မထား အပေါင်း
အသင်းလည်း မရှိဘဲကိုး၊ နေ့လယ်နေ့ခင်းမှာလည်း အိမ်ပြင်မထွက်ဘူးတဲ့။ သူ
မှာ သားလေးတစ်ယောက် ရှိတယ်။ ဒီရောက်ပြီး ၂ လောက် ရှိတော့ သူ
လန်ဒန်ကို ထွက်သွားတယ်။ အဲဒါ သူကို ခဲာ အလိုရှိနေတဲ့ တရားခံပြောအပြုံ
ပကြညာခင်ကလေးမှာပေါ့။ ဘာအမှုလဲဆိုတော့ ကျွန်တော် တိတိကျွော့သူ
သူး။ ဒါပေမဲ့ အမှုကြီးကြီး ဖြစ်ပဲယူပါ။ ဘာကြောင့်လဲဆိုတော့ သူကို ပိဿာသွား
ချင်းပဲ သူကိုယ်သူ ပစ်သတ်ပြီး သေသွားတယ်။ အဲဒီအတောအတွင်းမှာ သူ
ကလေးက ဒီအိမ်ကြီးမှာ တစ်ယောက်တည်း ကျွန်ခဲ့တာပေါ့။ ကလေးက အိမ်
မှာရှိတဲ့ စားစရာလေးတွေ စားရင်းနဲ့ပဲ သူ အဖေပြန်အလာကို နေစဉ် အောင်
နေခဲ့သတဲ့။ ကံဆိုးချင်တော့ ကလေးက အိမ်ပြင်မထွက်ဖို့ ဘယ်သူနဲ့ပဲ စကား
ပပြောဖို့ သူအဖေစွာထားတာကို စိတ်ထဲ စွဲမှတ်ထားသတဲ့ပါ။ ကျွန်းဟာမောက်
ပကောင်း၊ အားလည်းနည်းတော့ သူအဖေ အမိန့်ချထားတာကို လုံးဝ မလွန်
သန်ခဲားပေါ့။ သူအဖေ အဝေးထွက်သွားတယ်ဆိုတာ မသိတဲ့ အိမ်နီးချင်း
တွေဟာ ညာက်မှာ ကလေးရဲ့ ရှိက်ရှိက်ထိတဲ့အသံကို ကြားကြရတယ်လို့ ဆို
တယ်” မစွာတာရတ်ဒစ်က ခေတ္တနားလိုက်ပြီး...

“နောက်တော့ အဲ...ကလေးလည်း အစာဝတ်ပြီး ဆုံးသွားတာပါပဲ” သူက
သံစားမှု မပါသော လေသံဖြင့် စကားကို အဆုံးသတ်လိုက်ပါသည်။

“ဒါဖြင့် ဒီအိမ်မှာ ခြောက်နေတာ ကလေးတွေပေါ့”

မစွာစွဲလန်ကက်စတာက မေးလိုက်ရာ မစွာတာရတ်ဒစ်က ကပ္ပါယာသံဖြင့်

“အလကား၊ အရေးမပါတာတွေပါတွာ”ဟု နှစ်သိမ့်လိုက်ပြီး...

“ဘယ်သူမှာ၊ ဘာမှ လက်တွေ၊ ပြင်ကြတာမဟုတ်ပါဘူး၊ ကလေးငါးသံ
အြားတယ် ဆိုတာမျိုး ဟိုလူပြော၊ ဒီလူပြောနဲ့ ထင်ရာပြောတတ်ကြတာမျိုးပါ

၃၀ ♦ ကျော်ကျော်

ခင်ဗျားသိမှာပါ”

မစွစ်လန်ကက်စတာက အိမ်ရွှေတဲ့ခါးဆီသိုးသွား၍ ပြန်ရန်ပြင်လိုက်၏။

“ဒီအိမ်ကို ကျွန်ုပ်မ သိပ်သဘောကျပါတယ်။ ဒီဇူးနှင့်နဲ့တော့ ဘယ်မှာမှ ဒီလောက်ကောင်းတာ မရနိုင်ပါဘူး၊ ကျွန်ုပ်မ စဉ်းစားပြီး အကြောင်းပြန်ပါ ပယ်ရှင်”

မစွစ်လန်ကက်စတာသည် တောက်ပြောင်နေသော ပရီဘောဂများ၊ ကြော်းခင်းကော်လာများ၊ အိမ်အသုံးအဆောင်ပစ္စည်းများဖြင့် အိမ်အမှတ် ၁၉၅၈ စိတ်ညွှေးနှင့်စရာ မူလအခြေအနေကို ပြောင်းလဲပစ်လိုက်ပြီး ပိမိ၏ ပိုင်နက် နေအိမ်သစ်ကို ကျော်ပို့စွာ ကြည့်နေပါသည်။

“တကယ် စိတ်ချမ်းသာစရာကောင်းတယ်နော်၊ ဖေဖေ”

သူက ပိန်ပိန်၊ ခါးကိုင်းကိုင်းနှင့် သိလွှယ်မြင်လွယ်သည့်ဟန်ရှိသော ဖခင် ဖြစ်သူကို ပြောလိုက်သည်။ မစွေတာဝင်းဘန်းသည် သူ့သမီးနှင့် သိပ်တော့ ထူးလှပါ။ လက်တွေ့ကျကျ၊ ဆုံးဖြတ်လုပ်ကိုင်တတ်သည့် သမီးနှင့် စဉ်းစား တွေးဆ အဖြေရှာတတ်သည့် ဖခင်တို့၏ ကွဲပြားမြားနားမှုတို့မှာ သိသာထင်ရှုးလှ၏။

“အေးကဲ့” သူက သမီးဖြစ်သူကို ပြုး၍ ဖြေလိုက်သည်။

“ဒီအိမ်ကို ခြောက်တယ်လို့ ဘယ်သူကမှ ထင်မှာ မဟုတ်တော့ပါဘူး”

“ဖေဖေ၊ အုမိပ္ပာယ်မရှိတာတွေ ပပြောနဲ့လေ၊ သမီးတို့ ဒီရောက်တဲ့ စထမဆုံး နေကြီးမှာ...”

မစွေတာဝင်းဘန်းက ပြုးလျက်နှင့်ပင် “ဟုတ်ပါပြီးသမီးရယ်၊ တစ္ဆေးသရဲ့တွေနဲ့ အဲဒါမျိုးတွေ ဘာမှ မရှိဘူးလို့ သဘောထားလိုက်ကြတာပေါ့”

“နောက်ပြီးတော့ ဖေဖေ...” မစွစ်လန်ကက်စရာက ဆက်၍ ပြောသည်။

“ဂျက်ပ်ရွှေမှာလည်း ဘာမှာ မပြောမိပါစေနဲ့နော်၊ သူက သိပ်စိတ်ကူးယဉ်တတ်တာ”

ဂျက်ပ်မှာ မစွစ်လန်ကက်စတာ၏ သားငယ်ဖြစ်၏။ သူတို့မိသားစုတွင် ဓမ္မတာ ဝင်းဘန်း၊ သူ၏ မုဆိုးမသမီးဖြစ်သူနှင့် ဂျက်ပ်၏ ဂျက်ဖရီတို့ ပါဝင် ကြသည်။

မိုးရွာလာပြီး ပြတင်းပေါက်များသို့ မိုးစက်ထိမှန်သံများ ရှစ်-ရှုင်း ရှုင်းနှင့် ကြားရ၏။

“နားထောင်စမ်း” မစွေတာဝင်းဘန်းက ပြောလိုက်သည်။

“ကင့်လေး ခြေသံလေးတွေနဲ့ မတူဘူးလား”

“မိုးရွာနေတဲ့ အသပဲဟာ ဖေဖေရယ်”ဟု မစွစ်လန်ကက်စတာက ပြော၍
ပြောပါသည်။

“ဒါပေပဲ ဒီဥစ္စာ ခြေသပဲဟာ” ရွှေသို့ ကိုင်း၍ နားစွဲလျက် သူ့အဖော်
အော်ပြောလိုက်ရာ မစွစ်လန်ကက်စတာက ဟက်ဟက်ပက်ပက် ရယ်ပြီး “အဒါ
ရှက်ဖို့ လျေကားက ဆင်းလာတာလေ”

မစွစ်တာဝင်းဘန်းလည်း လှိုက်၍ ရယ်ရတော့၏။ သူတို့ ခန်းပထဲတွင်
လက်ဖက်ရည်သောက်နေကြခြင်း ဖြစ်ရာ မစွစ်တာ ဝင်းဘန်းက လျေကားကို
ကျောပေးထိုင်နေရာမှ လျည့်ကြည့်လိုက်ပါသည်။

ဂျက်ဖရီလေးက နေရာသစ်ကို စူးစမ်းရင်း ဖြည့်းဖြည့်းမှန်မှန်ဆင်းလာပြီ
သူ မိခင်နားတွင် လာရပ်နေ၏။ လျေကားထစ်များမှာ အရောင်တင်ထားသော
ဝက်သစ်ချသားများဖြစ်ပြီး ကောဇာခင်းထားခြင်း ပရှိပေါ် မစွစ်တာဝင်းဘန်း
သည် ထိတ်ခနဲ့ဖြစ်သွားမဲ၏။ ဂျက်ဖရီ ဆင်းလာပြီးမှ နောက်ထပ်တစ်ခု တစ်
ယောက် ဆက်၍ ဆင်းလိုက်လာသည့် ခြေသံကို ထင်ထင်ရှားရှား ကြားလိုက်ရ
သောကြောင့် ဖြစ်သည်။ ခြေသံ၊ ကြမ်းပြင်တွင် ရွှုပ်တိုက်သည့် အသမျိုး
ထိုနောက် မယုံးနိုင်ဟန်ဖြင့် သူ့ပုံးကို တွေ့နိုင်လိုက်၏။

“မိုးသံပါပဲလေ၊ သေချာပါတယ်”ဟု သူစဉ်းစားရှုံး စိတ်ထဲက ပြောလိုက်
ပါသည်။ “သား ကြိုက်ဥက္ကာတိမုန့်တွေကို စောင့်ကြည့်နေတာ” ဂျက်ဖက် စိတ်
ဝင်စားစရာကိုတစ်ခုကို ဆောင်ရွက်နိုင်သူကဲ့သို့ ဝင့်ကြားစွာ ပြောလိုက်ပါသည်။
သူမှိခင်က စိတ်ဝင်စားဟန်ဖြေား သူကို မေးလိုက်ပါသည်။

“က...သားလေး၊ သားရဲ့ အိမ်သစ်ကို ကြိုက်ရဲ့လား”

“ကြိုက်တာပေါ့” ဂျက်ဖက် ပလုပ်ပလောင်းစားရင်း ပြန်ဖြေား။ “သို့
ကြိုက်၊ အရမ်းကြိုက်၊ အများကြီးကြိုက်” ဂျက်ဖရီက ပြောပြီး ငြိမ်ငြိမ်လေး
စဉ်းစားနေလိုက်သည်။ သူမှိတ်ထဲတွင် ကြိုက်ဥက္ကာတိမုန့်များကို လူမမြင်အောင်
အပြန်ဆုံး သိမ်းထားဖို့ စိတ်ကူးနေလေသည်။ ပါးစပ်ထဲရှိတာက ကုန်အောင်
စားလိုက်ပြီးနောက် ဂျက်ဖရီက “မာမီ ဒီအိမ်မှာ အထပ်ခိုးတွေ အများကြီး မို့
တယ်တဲ့၊ ဂျိန်းက ပြောတယ်၊ သားသွားကြည့်မယ်နော် မာမီ၊ နောက်ပြီး
တဲ့ အောက်လည်း ရှိတယ် မဟုတ်လား၊ ရော့က်တွေနဲ့လည်း သားကစားချင်တယ်
အိုး သတိရပြီ၊ သား ဘို့င်လာကြီးလည်း ကြည့်ချင်တယ် ဟာမီ”

“အထပ်ခိုးတွေ မနက်ဖြန်မှ ကြည့်တာပေါ့သားရယ်”

မစွစ်လန် ကက်စတာက နှစ်သိမ့်လိုက်ပြီး “သားရဲ့ ကစားစရာ အုတ်သဲ
လေးတွေ ယူပြီး အိမ်ဆောက်ပါလား သားရဲ့၊ ဒါမှုမဟုတ် စက်ချုပ်လဲး ဆောက်
ပေါ့”

၇၂ • ကျော်ကျော်

“အိပ်မဆောက်ချင်ပါဘူး။ စက်ရှုလည်း အတူတူပဲ”

“ဒါဖြင့် ဘျိုင်လာဆောက်လေကွာ” သူအဘိုးက အကြံပေးလိုက်ရာ ရှုက်ဖရီ ကျော်နှင့်သွားပြီး...

“ပိုက်တွေနဲ့လား ဘုးဘုး”

“အေးပေါ့ကွာ ပိုက်တွေနဲ့ပေါ့” ရှုက်ဖရီ အုတ်ခဲလေးများ ယူရန် ပြီးထွက်သွားလေသည်။

မိုးက ရွှာနေဆဲပင်။ မစွဲတာဝင်းဘန်းနားစိုက်ထောင်လိုက်၏။ ဟုတ်ပါ တယ်။ သူကြားခဲ့တာ မိုးသံပဲ ဖြစ်မှာပါ။ ဒါပေမဲ့ ခြေသံတွေနဲ့လည်း အတူသွား။

ထိုညာတွင် သူထူးခြားသည် အိပ်မက်ပက်လေသည်။ အိပ်ပက်ထဲတွင် သူသည် ကြိုးကျေယ်စည်ကားလှသည် မြို့ကြိုးတစ်မြို့၊ အတွင်း လမ်းလျောက်နေ၏။ သို့ရာတွင် ထိုမြို့မှာ ကလေးများသာ ရှိသည် မြို့ဖြစ်သည်။ အရွယ်ရောက် ပြီးသူ တစ်ဦးတာလေမှ ပရီ အားလုံး ကလေးများချည်သာ အစုလိုက်အပြုံလိုက် ပုံမှန်ပေသည်။ အိပ်ပက်ထဲတွင် ကလေးများသည် လူစိမ့်ဖြစ်သော သူထံသို့ အပြီးအလွှားလာကြပြီး အားလုံး အော်ဟစ်လျက် “သူကို ခေါ်မလာခဲ့ဘူး ထဲ”ဟု စိုင်ပေးကြ၏။ သူကလည်း ကလေးများ၏ ပေးခွန်းကို နားလည် သဘောပေါက်ပြီး ဝပ်းနည်းစွာ ခေါင်းခါပြုလိုက်သည်။ ထိုအခါ ကလေးများ သူအနီးပဲ ပြန်လှည့်ထွက်သွားပြီး သည်းထန်စွာ ရှိကိုစိုက်လေတော့သည်။

မြို့ကြိုးနှင့် ကလေးများ တဖြည်းဖြည်း မှန်ဝါးပောက်ကွယ်သွားသောအခါ သူနှင့်လာပြီး အိပ်ရာထဲတွင် ရှိနေကြောင်းနှင့် အိပ်မက်ပက်နေခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ သို့ရာတွင် ကလေးငိုးသံမှာ နားထဲမှ ပောက်မသွားပေး။ အိပ် ရာမှ နှီးနေသည် တိုင်အောင် ငိုရှိက်သံကို အထင်အရှားကြားနေရလေသည်။ ရှုက်ဖရီအောက်ထပ်တွင် အိပ်ကြောင်း သူသတိရ၏။ ယခုကြားရသည့် ကလေး ငိုးသံမှာ အပေါ်ထပ်မူလာခြင်း ဖြစ်သည်။ သူ ရှုတ်တရက် ထထိုင်လိုက်ပြီး မိုး မြစ် ခြစ်လိုက်သည်။ တစ်မြို့င်းတည်းမှာပင် ကလေးငိုးသံလည်း ရပ်သွားလေ၏။

ထိုအသံများကို ကြားရသူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်း နောက်ပိုင်းတွင် သူသိလာရ၏။ ဒါမိမဖော်အမျိုးသမီးက အခြားတစ်ဦးအား ပြုံနေသံကို တစ်နေရာမှ သူကြားလိုက်ရသည်။

“ကလေးထိုးက ရှုက်ဖရီလေးကို ဂရုံမစိုက်ဘူးနဲ့တူပါတယ်အေား မနက်ထဲ ရှုက်ဖရီ ငိုနေတာ ငါကြားရတယ်”

ရှုက်ဖရီသည် ထိုနံနက်ကရော နေ့လယ်မှာပါ ပျော်ခြင်ကျန်းဟာဘွဲ့ ရှိနေ ခဲ့ပါ၏။ မစွဲတာဝင်းဘန်းသည် ထိုငိုးသံမှာ ရှုက်ဖရီမဟုတ်ဘဲ သူ၏ ခြေသံများ ပေးလျက် စိတ်ရှုပ်စေခဲ့သော အခြားကလေးတစ်ဦးဖြစ်ကြောင်း သိနေပါသည်။

မစွစ်လန်ကက်စတာတစ်ပိုးသာလျှင် ဘာမှ ပြေားရသဲ ရှိနေလေသည်။ သူနားအာရုံသည် အခြားကဗ္ဗာမှ အသံတို့ကို လက်ခံနိုင်ခြင်း ရှိဟန်မတူပေး သို့တို့င်အောင် တစ်ရက်တွင်မူ သူထိတ်ထိတ်ပျားပျားဖြစ်ရလေသည်။

“ဟပီ” ဂျက်ဖရီက ပြောရှိပြောစဉ်အတိုင်း သူမိခင်အား လာပြောခဲ့သည်။

“သား ဟိုကောင်လေးနဲ့ ကူစားချင်တယ်၊ ပေးကစားပါနော် ဟပီ”

မစွစ်လန်ကက်စတာက စာရေးစားပွဲမှာ ထိုင်ရင်း ပြုးလျက်...

“ဘယ်ကောင်လေးကို ပြောတာလဲ သားရဲ့” ဟု ပေးလိုက်သည်။

“သူနာ့မည်တော့ သားမသိဘူးလော အထပ်ခိုးပေါ်မှာ ထိုင်ပြီး ဤနေတာ၊ သားကိုမြင်တော့ ထွက်ပြုးသားရော၊ ရှုက်တတ်လိုပေါ့နော်၊ နောက်ပြီး သား အိမ်ဆောက် နေတုန်းက သူက တံခါးဝက်နေ စောင့်ကြည့်နေတာ၊ သူလည်း ကစားချင်မှာပေါ့ မာမိရဲ့ သားက သူကို လာလော စက်ရဲ့လေး ဆောက်ကြည့်ပါလားလို ခေါ်တော့ သူက ဘာမှ ပြောသဲ ကြည့်နေတယ်၊ သူမှာမိက ဖော်ပေးလိုပေါ့နော်” ဂျက်ဖရီ သက်ပြင်းချလိုက်၏။ သူကြံ့ဖူးသည် ဝါးနည်း စရာအကြောင်းတို့ကို ပြန်သတိရနေဟန် ရှိသည်။

“ဒါပေမဲ့ သားက အဲဒီကောင်လေးနဲ့ ကစားချင်လို သူအကြောင်း ရို့နှင့် ပေးကြည့်တော့ ဒီအိမ်မှာ ဘယ်ကောင်လေးမှ ပရှိဘူးတဲ့၊ ပဟုတ်မဟတ်တွေ လာပြောနဲ့တဲ့။ သားတော့ ဂျိန်းကို နည်းပည်းမှ ပချစ်ဘူး”

မစွစ်လန်ကက်စတာ ထရပ်လိုက်၏။

“ဂျိန်းပြောတာ မှန်ပါတယ်ကွယ်၊ ဒီအိမ်မှာ ဘယ်ကောင်လေးမှ ပရှိပါဘူး”

“သား သူကို မြင်တယ်ပဲ၊ အိုး...မာမိ သားသူနဲ့ ကစားမယ်နော်၊ သူ တစ်ယောက် တည်းမို့ အရမ်းပျော်းနေတာမာမိရဲ့၊ သား သူကို ဖျော်အောင် ထုပ်ပေးချင်လိုပါ မာမိရယ်”

မစွစ်လန်ကက်စတာက ပြန်ပြောမည်ပြုစဉ် သူဖောင်က ခေါင်းယမ်းပြု ထိုက်၏။

“ဂျက်ဖ်” သူက ညင်ညင်သာသာ ခေါ်လိုက်ပြီး “အဲဒီသနားစရာ ကောင် သားက ပျော်းနေတော့ သားက သူကို ကူညီချင်တယ်ပေါ့၊ ဒါပေမဲ့ ဘယ်လိုကူညီ မှာယ်ဆိုတာ သားဘာသာနည်းလမ်းရှာရမှာပဲ၊ ပဟောဇိုးအဖြေရှာသလိုပေါ့ကွား ဘယ်နှယ်လဲ”

“သားက ကြီးလာပြီဆိုတော့ သားဘာသာလုပ်ရမှာပေါ့ ဟုတ်လား ဒါမို့”

“ဒါပေါ့ကွယ်၊ သားက ကြီးလာပြီကို”

အခန်းထဲမှ ဂျက်ဖရီ ထွက်သွားသောအခါ မစွစ်လန်ကက်စတာက

၇၇ • ကျော်ကျော်

သည်းပခနိုင်စွာပင် သူဖခင်ကို လူညွှန်ညွှန် "ဖေဖေ ဒါတော့ အဓိပ္ပာယ် မရှိတာပဲ၊ အိမ်ဖော်တွေဆီက အခြေအမြစ်မရှိတဲ့ ပုံပြင်တွေကို ကလေးယုံသွား အောင်တော့ အားမပေးသင့်ပါဘူး"

"ဘယ်အိမ်ဖော်ကမှ ကလေးကို ဘာမှ မပြောပါဘူး"

သူဖခင်က အေးဆေးစွာ ပြန်ရှင်းပြပါသည်။

"ဖေဖေကြားခဲ့တာကို သူက မြင်ခဲ့ရတာပါ ဖေဖေလည်း သူအချုပ်မှာသာ ဆိုရင် သူလိုပဲ မြင်ရမှာပါ"

"ဒါပေမဲ့ အဲဒါ ယဉ်တိမှ မရှိဘဲ၊ သမီးကျတော့ ဘာလို မမြင်ရ မကြားရ တာလဲ"

မစွာတာဝင်းဘန်းပြီးလိုက်၏။ ပင်ပန်းနွမ်းလျေသော အပြုံးဖြစ်သည်။ ဘာမှတော့ ပြန်မပြောပါ။ "ဘူးကြောင့်လဲ" သူသမီးက ဆက်ဖေးပြန်သည်။

"ပြီးတော့ သူလုပ်နိုင်တယ်လို့ ဖေဖေ ဘူးကြောင့် ပြောလိုက်ရတာလဲ၊ ဒါ ဖြစ်မဲ့ မဖြစ်နိုင်တဲ့ဘွား"

သူဖခင်က သူကို တွေးတွေးဆဆ မျက်လုံးများဖြင့် ကြည့်လိုက်ပါသည်။

"ဘူးကြောင့် မဖြစ်နိုင်ရမှာလဲ၊ သမီး လက်ာလေးတစ်ခု မှတ်မိတယ ဟုတ်လား"

ဘယ်မီးအိမ်က ဉာဏ်လို့လဲ

အမှာင်ထဲမှာ ကလေးတွေဟာ ဒယီးဒယိုင်လျောက်ကြရှား

အကြောင်းမဲ့ သိမြင်နိုင်ကြသိ

ကလေးတိုင်းမှာ အစွမ်းရှိုး ကောင်းကင်ဘုံက ဖြေပါ၏။

"ဂျက်ဖရီဗျာ အဲဒီအစွမ်းရှိတယ်သပီး၊ အကြောင်းမဲ့ သိမြင်နိုင်စွမ်းပေါ့ ဒါ အစွမ်းက ကလေးတိုင်းမှာ ရှိတာပါ။ အသက်ကြီးလာလေလေ အဲဒီအစွမ်း လည်း လျော့သွားလေလေပဲ။ ကိုယ့်အစွမ်းကိုယ် လွှင့်ပစ်လိုက်ကြတာကိုး။ အသက်အချုပ် အိုလာတဲ့အခါ တစ်ခါတစ်ရုံးမှာ အဲဒီ ကံမီးအိမ်က ခပ်မြှုနိမ့်နှင့် လင်းလာတတ်သေးတယ်။ ဒါပေမဲ့ ကလေးငယ်ဘဝမှာ အလင်းဆုံး အထိန်ဆုံး ပါပဲ။ ဒါကြောင့် ဂျက်ဖရီ လုပ်နိုင်လိုပဲယုံ ဖေဖေစဉ်းစားခဲ့တာပေါ့"

"ကျွန်းမတော့ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး"

မစွဲစွဲနှင့်ကက်စတာက အားပျက်စွာ ညည်းသူလိုက်ပါသည်။

"ဖေဖေလည်း ဘာမှ ပို့ဆိုတာ မဟုတ်ပါဘူး။ အဲဒီ...အဲဒီ ကလေးလေး ဟာ ဒုက္ခရောက်နေပြီး လွှတ်မြောက်ချင်နေတယ်။ ဒါပေမဲ့ ဘယ်ဝါးဆွတ်မြောက် ချင်တာလဲ၊ မသိနိုင်ဘူး၊ စဉ်းစားရတာကိုက စိတ်ရှုပ်စရာပါကွယ်၊ ရှိုက်ရှိုက် ငါနေတဲ့ ကလေးလေး"

နောက်တစ်လအကြာတွင် ဂျက်ဖရီနေမကောင်းဖြစ်လေသည်။ အငြောက် အတော်ပြင်းထန်သည်။ သူကလည်း သန်စွမ်းသော ကလေးမဟုတ်ပေါ်။ သရာဝန်က ခေါင်းခါလျက် စီးရိပ်ရသည့်အခြေအနေဖြစ်ကြောင်း ပြောသည်။ ပစ္စတာဝင်းဘန်းကိုမူ သူက မျှော်လင့်ချက်မရှိတော့ကြောင်း ဖွင့်ပြောပြီး ဖြစ်သည်။ “ဘယ်အခြေအနေမျိုးမှာမူ ဒီကလေးဟာ အချိယရောက်သည်အထိ အသက်ရှင်နိုင်စွမ်း မရှိတော့ပါဘူး။ သူအဆုတ် မကောင်းတော့တာ အတော် ကြောခဲ့ပြောင်ဗျာ”

ဂျက်ဖို့ ပြုစုနေရင်းမှာပင် မစွဲစုန်ကက်စတာသည် အခြား ကလေး ကစ်ယောက်နှင့် ပတ်သက်၍ ပိုပြီး သီလာရ၏။ ပထမတွင် ငို့မြိုက်သံများမှာ လေသံနှင့် ရော၍ ပထ်မရှားဖြစ်သော်လည်း တဖြည်းဖြည်း ပို၍ ထင်ရှုးလာ၏။ မများနိုင်အောင် သိသာလာ၏။ နောက်ဆုံးတွင် တိတ်ဆိတ်သော အချိန် များ၌ ကလေးငယ်တစ်ဦး၏ မျှော်လင့်ချက်မဲ့သော နှလုံးကြောကွဲရသော ငို့မြိုက် သံတို့ကို သူကြားလာရလေသည်။

ဂျက်ဖို့ အခြေအနေမှာ တဖြည်းဖြည်း ပို၍ ဆုံးလာပြီး ကလေးလေး အကြောင်းကို ကယောင်ကတမ်းနှင့် မကြာခကာ ပြောကာလာတတ်၏။

“သူထွေက်သွားလို့ ရအောင် သားလုပ်ပေးမယ်၊ သားလုပ်မှာပဲ”

ကယောင်ကတမ်းဖြစ်မှုများအပြီးတွင် အားကုန်၍ ဤပိုမြိုက်စွာနေသည်။ အခြေအနေဖြစ်လာလေသည်။ ဂျက်ဖရီသည် မလူပ်မရှား လဲလောင်းနေသည်။ ခက်ခဲစွာ အသက်ရှုံးလျက် မေ့ပြောနေလေတော့သည်။ စောင့်ကြည့်နေရနို့ ကတ်ပါး အခြားလုပ်စရာမရှိတော့ပါ။ ထို့နောက် ဤပိုမြိုက်သက်တိတ်ဆိတ်သည် ဥပုဇွဲတစ်ညွှန် ရောက်လာသည်။ လေတိုးသံပင် မကြားရအောင် ဆိတ်ဤပိုမြိုက်လှသည်။

ရှုတ်တရက် ကလေး လူးလွန်လာ၏။ ပျက်စီများ ပွင့်လာသည်။ သူသည် သူ့မိခင်ကို ကျော်လျက် တံခါးဆီသို့ ကြည့်နေ၏။ သူစကားပြောဖို့ ကြိုးစားနေသည်အတွက် မိခင်က မျက်နှာနားကပ်၍ လေသံတစ်ဝက်မျှဖြင့် ပြောနေသံကို နာစိုက်ထောင်၏။

“အေးပါ၊ ငါလာပါပြီ” သူတိုးတိုးလေး ပြောပြီး ဤပိုမြိုက်သွားလေတော့သည်။

မိခင်ဖြစ်သူက ရှုတ်တရက် ထိတ်လန်စွာဖြင့် အခန်းထောင့်တွင်ရှိ အင်ထံ ပြေးသွားလိုက်သည်။ သူတို့အနီးတစ်နေရာရာမှ အခြားကလေးအံ့ဩး ရယ်မောသံကို ကြားရသည်။ ပျော်ရွင်စွာ၊ ကျော်ရွင်စွာ၊ အောင်ပဲကြောင့် အား ခုံစွာ ရယ်လိုက်သော ငွေဆွဲလံသံသည် အခန်းတစ်ခုလုံး ပုံတင်ထပ်သွားလေ ထော့၏။

၅၇ • ကျော်ကျော်

“ကြောက်တယ်၊ သမီးကြောက်တယ်” သူတူန်လှပ်စွာ ဉာဏ်းညာလိုက်သည်။ မစွာတာဝင်းတန်းက သမီးအား သို့င်းဖက်ကာ အားပေးလိုက်၏။ ရှုတ်တရက် တိုက်ခတ်လိုက်သော လေပြင်းတစ်ချက်ကြောင့် သူတို့ စိတ်ထင့်သွားကြသည်။ သို့ ဦးတွင် ခကာအတွင်း ပြန်လည်ဌှိမ်သက်တိတ်ဆိတ်သွားပြန်၏။

ရယ်သံ ပျောက်သွားသည်။ တို့တိတ်ည့်သက်သည့် အသံတစ်ခု ကြေားရှင်း၏။ တိုးလွန်း၍ ကြားရုံလေး ကြားရရာမှ တဖြည်းဖြည်း သိသာထင်ရှားလာသည်။ ခြေသံများ၊ ပေါ့ပါးသော ခြေသံများ၊ ခပ်သွက်သွက်၊ စိုးစိုး လှမ်းနေသည်။

“ရှစ်-ရှုပ် ရှစ်ရှုပ်” ပြေးသွားကြပုံပဲ။ ကြားနေကျ ခြေသံလေးတွေ ပြီးတော့ သေချာပါတယ်။ တခြားခြေသံတစ်ခုလည်း ရောပါနေတယ်။ ပို့ပြီး မြန်မြန် သွာ်သွက် လှမ့်တဲ့ ခြေသံ။ ခြေသံလေးတွေ ပေါင်းမိသွားပြီး တံ့ခါးပေါက်ရှိရာ တို့ သွားနေကြတယ်။ သူတို့နှစ်ဦးအနားက ဖြတ်သွားကြ၏။ သက်သွားကြပြီ။ တံ့ခါးပေါက်က အပြင်ကို ထွက်သွားကြပြီ။ ရှစ်-ရှုပ်၊ ရှစ်-ရှုပ်နှင့် အတွေတက္ခ ဆွောတ်သွားကြသည် ကလေးခြေသံများ။

စွဲစွဲလန်ကက်စတာ စိတ်လှပ်ရှားစွာ မေ့ကြည့်ပြီး ဝလုံးပတွေးဖြင့် - “အဲဒါ နှစ်ယောက် ဖေဖေ၊ နှစ်ယောက်...”

ရှုတ်တရက် ထိတ်လန်တုန်လှပ်စွာဖြင့် အခန်းထောင့်ရှိ ကလေးခုတင်ကို လှေ့ကြည့်လိုက်သည်။ သို့ရာတွင် သူဖခင်က သူကို ဉာဏ်ညှင်သာသာ ထိန်း ထိုင်လိုက်ပြီး အဝေးသို့ ညွှန်ပြလိုက်၏။

“ဟိုမှာ သွားကြပြီ” တည်ဌှိမ်စွာ သူပြောလိုက်သည်။

ရှစ်-ရှုပ်၊ ရှစ်-ရှုပ်၊ ဝေး၍...ဝေး၍၊ အသံတဖြည်းဖြည်းတိုးလျက်... တိုးလျက်။

ထို့နောက် တိတ်ဆိတ်ဌှိမ်သက်သွားလေတော့သည်။ ။



ရှိုးရတ်မြို့က ပဟန္တာ

မစွဲတာပါကားပိုင်း လိုက်ပါလာသော လေယာဉ်ငယ်သည် ဘဂ္ဂာက်၌
အော့ ရပ်နားပြီးနောက် နံနက် ၆ နာရီတွင် ပါရျား(ယခု အီရန်)နိုင်ငံသို့ ဆက်
လက် ပုံးသန်းလေသည်။

လေယာဉ်ငယ်၏ ခရီးသည်အတွက်နေရာမှာ ကတ်ကတ်သတ်သတ်
ဖြစ်သည်။ ထိုင်ခုံပျားကလည်း ကျွုံးလေရာ မစွဲတာပါကားပိုင်းအဖို့ ထိုင်ရ^၁
သည်မှာ သက်သက်သာသာ မရှိပေ။ သူနှင့်အတူ အခြားခရီးသည်နှစ်ယောက်
လိုက်ပါလာသည်။ စကားများပုံးရသော မျက်နှာနှီနှင့် လူထားကြီးတစ်ယောက်။
နောက်တစ်ယောက်မှာ နှုတ်ခမ်းကို အမြဲစွေ့ထားသည် ပြတ်သားပုံးရသော ခုံ
ပိန်ပိန်အမျိုးသမီးဖြစ်သည်။ မစွဲတာပါကားပိုင်းသည် သူ၏ အကျိုးဆောင်
လုပ်ငန်းမှ ခေတ္တာအနားယူသည်အနေဖြင့် အပန်းဖြောနီးထွက်ခဲ့ခြင်းဖြစ်ရာ
သမီးဝည်အတွင်း သူအား အလုပ်လာအပ်မည်ကို ပလိုလားပေ။ သူ၏ ခနီး
သွားဖော်နှစ်ယောက် သူအား အလုပ်ကိစ္စမပြောကြပါ။ ပိန်ပိန်အမျိုးသမီးမှာ
အဖောက်နှင့်မူလာသည့် သာသနာပြုပုံးပို့လိုဖြစ်ပြီး အလုပ်ဟူသွား ပျော်ဖွော်
လုပ်တတ်သူဖြစ်သည်။ မျက်နှာနှီနှင့်လူမှာမူ ရေနံကုမ္ပဏီတစ်ခု၏ ကိုယ်စား
လှယ်ဖြစ်သည်။ လေယာဉ်မတွက်မိုကပင် စကားပြောဆိုကြရင်သူတို့အကြောင်း
သီထားခဲ့ရ၏။

“ကျွန်တော်ကတော့ သာမန်ခရီးသွားတစ်ယောက်ပါပဲဇူ”

မစွဲတာပါကားပိုင်းက သူအကြောင်း ဤမျှသာ ဖော်ပြောခဲ့သည်။

“တိဟိရန်ရယ်၊ အစွဲပါဟန်နဲ့ ရှိုးရတ်တို့ကို သွားလည်မလိုပါ”

ထိုမြို့များ၏ နာမည်များကို ရွှေတုရသည်မှာ ကဗျာဆန်ဘုံး မစွဲတာပိုင်း

၃၁ ♦ ကျော်ကျော်

မကြာခက် ရွတ်လေ့ရှိ၏။ “တိဟိရန်၊ အစွဲပါဟန်၊ ရှီးရတ်”

လေယာဉ်ပြတင်းမှ အောက်ဘက်သို့ င့်ကြည့်လိုက်သောအခါ သဲကန္တာရ ပြန်ပြန်ဖြောက် တွေ့ရ၏။ လူမနေနိုင်တဲ့နေရာတွေ များလှပါလားဟု ပါကားပိုင်း တွေးပိုင်းလေးဟည်။

ခါးနရှားလေဆိပ်တွင် ပတ်စပိုများနှင့် အကောက်ခွန်ကိစ္စများ စစ်ဆေးရန် လေယာဉ်ခေတ္တာရပ်နားရ၏။ မစွဲတာပါကားပိုင်း၏ အိတ်ကို ရှာဖွေရာတွင် သူးငယ်တစ်ခုကို စိတ်ဝင်တစား ကြည့်ကြသည်။ စောပ်စွာ ကြည့်ပြီးနောက် ထေးခွန်းများ ထုတ်ကြသည်။ သို့ရာတွင် မစွဲတာပါကားပိုင်းက ပါရှုန်စကား နားပလည်၍ အခက်တွေ့ရလေသည်။

ထိုစဉ် လေယာဉ်မျှားက ရုံးခန်းဘက်သို့ လျောက်လာလေရာ မစွဲတာ ပါကားပိုင်းက သူ့အခက်အခဲကို ပြော၍ အကုအညီတောင်းလိုက်၏။ လေယာဉ် မှုံသည် ဆံပင်သေသာသပ်သပ်နှင့် ဂျာမန်တစ်ယောက်ဖြစ်သည်။ နေလောင် ထားဟန်ရှိသော မျက်နှာနှင့် မျက်လုံးပြာများရှိသော လူချောတစ်ယောက်ပင်။

“တုံးသိတ်လောက် ကူညီပါလားများ”ဟု ဂျာမန်ဘာသာဖြင့် ပြောလိုက်ရာ လေယာဉ်မျှားက လိုလိုလားလား ကူညီပေါသည်။

“ဒါရှုငေးမှုန့်တွေပါတွာ၊ အဲဒါ ဒီပုဂ္ဂိုလ်တွေကို ရှင်းပြပေးပါလား” မစွဲတာ ပိုင်းက ပြောရာ လေယာဉ်မျှားက ရှုတ်တရက် နားလည်၍ ထပ်မံရှင်းပြရပြန်၏။ ထိုနောက် သကောပေါက်သွားမှ ပါရှုန်ဘာသာဖြင့် အဓိပ္ပာယ်ပြန်ပေးလိုက်ရာ ထိုအခါပါ အကောက်ခွန်အရာရှိတို့ ကျေနပ်သွားကြပြီး ရယ်ရယ်မောဟောနှင့် ခွင့်ပြုလိုက်လေသည်။

ခရီးသည်သုံးဦး ပြန်လည်နေရာယူပြီးနောက် လေယာဉ်ဆက်လက်ပုံတက် လေ၏။ ဟာမာဒ်ဖြို့တွင် ချောစာအိတ်များ ချုပြီး ဆက်ထွက်လာခဲ့လေရာ မွှေ့နှဲ့ တစ်နာရီတွင် တိဟိရန်လေဆိပ်သို့ ဆိုက်ရောက်လေသည်။ ထုံးစွာအတိုင်း စစ်ဆေးခဲ့ရန် လေဆိပ်အဆောက်အအုံသို့ သွားရပြန်သည်။ ဂျာမန်လေယာဉ် မှုံသည် ကြိုတစ်ကြိမ်တွင် သူမပြောရသေးမီ အနားတွင် ခပ်ပြီးပြီးနှင့် လာရှစ် နေ၏။ ကြိုလေဆိပ်တွင် သက်ဆိုင်ရာတို့က စစ်ဆေးမှုများ ပို၍ ရှုပ်တွေးလေ သည်။ မစွဲတာပါကားပိုင်းက သက်ဆိုင်ရာတို့ ပေးမြန်းသည်ကို ကောင်းစွာ နားပလည်း အဖြေပေးလျက်ရှိ၏။ ရှည်လျားသော စစ်ဆေးမှု ပြီးဆုံး၍ ထုတ် လာသောအခါ မစွဲတာပါကားပိုင်းက သူဖြဖို့ အဆင်ပြေမပြေ ပေးကြည့်နာ လေယာဉ်မျှားက “ခင်ဗျား အဖေနာမည် မေးတော့ ကမ္မာလှည်ခရီးသည်လို့ ဖြေတယ်၊ ခင်ဗျားအလုပ်တာဝန်က ချားလိုစ်၊ အဖေနာမည်ဟဲ ဘုရားကို ခင်ဗျားလာခဲ့တဲ့ မြို့က ဟာရိရက်”

တလွှဲတွေဖြစ်နေ၍ အဲဒါဘာများဖြစ်နိုင်သလဲဟု မစွဲတာပိုင်းက ဇော်လေယာဉ်များက “ဘာမှ မဖြစ်နိုင်ပါဘူးတွာ၊ အမေးတစ်ခုကို အဖြေတစ်ခု ရရင်ပြီးတာပါပဲ၊ သူတို့ကလည်း အဲဒါပဲ လိုချင်တာ”ဟု ပြန်ပြောလေသည်။

မစွဲတာပါကားပိုင်းသည် တိဟိရန်ရောက်မှ စိတ်ပျောက်လက်ပျောက်ဖြစ်နေ၏။ တိဟိရန်သည် သူထင်သလိုမဟုထုတ် ခေတ်ဆန်လွန်းနေသောကြောင့် ဖြစ်သည်။ ဤအကြောင်းများကို သူပြောချင်နေလေရာ ဟိုတယ်သို့ သူပြန်ရောက်ရောက်ချင်း လေယာဉ်များ ဟားရှုလာဂါန့် တွေ့လိုက်ရ၍ အဆင်ပြုသွားလေသည်။ သူက ဉာဏ် အတူစားရန် စိတ်ခေါ်လိုက်ရာ ရာမန်လေယာဉ်များ သဘောတူသဖို့ ထမင်းစားခန်းသို့ သွားကြ၏။ စားသောက်၍ ပြီးခါနီးတွင် လေယာဉ်များက သူအား... “ခင်ဗျား ရှိုးရတ်ကို သွားဦးမှာပေါ်နော်”ဟု ဇော်သည်။

“သွားမှာပျော်မှု မနက်ဖြန်လေယာဉ်နဲ့ ရှိုးရတ်ကနေ အစွဲပါဟန်နဲ့ တိဟိရန် အပြန်မှာတော့ ကားနဲ့ပဲ၊ မနက်ဖြန် ရှိုးရတ်ခရီးစဉ်မှာ ခင်ဗျားပဲ လေယာဉ်မောင်းမှာ မဟုတ်လား”

“အာ... မဟုတ်ဘူးခင်ဗျား ကျွန်တော်က ဘဂ္ဂဒက်ကို ပြန်ရမယ်”

“ခင်ဗျား ဒီမှာနေတာ ကြောပြီလား” မစွဲတာပိုင်းက ဇော်လိုက်ရာ လေယာဉ်များက “သုံးနှစ် ရှိုပါပြီ၊ ကျွန်တော်တို့ လေယာဉ်ကုမ္ပဏီထောင်တာကလည်း သုံးနှစ်ပဲ ရှိုသေးတာကိုး၊ ခုချိန်ထိတော့ ချောချောမောပါပဲ”

စားပွဲထိုးက ကော်ဖိပ္ပါတ်ပျော်နှစ်ခွက် လာချေပေးလေသည်။ သူတို့ နှစ်ယောက် စီးကရက်ကိုယ်စီသောက်ရင်း စကားဆက်ပြောနေကြသည်။

“ကျွန်တော်ရဲ့ ပထမဆုံး ခရီးသည်တွေက အမျိုးသမီးနှစ်ယောက်ခင်ဗျား” လေယာဉ်များက သတိတရ ပြန်ပြောပြု၏။ “အားလုံးအမျိုးသမီးနှစ်ယောက်ပဲ”

“ဟုတ်လား” မစွဲတာပါကားပိုင်းက ထောက်လိုက်သည်။

“တစ်ယောက်က သိပ်ချမ်းသာတယ်၊ ခင်ဗျားတဲ့ရဲ့ အစိုးရဝန်ကြီး တစ်ယောက်ရဲ့ သမီးပေါ့၊ လေဒီအီစသာကားလို့ ခေါ်တယ် တော်တော်လေး ချောပါတယ်၊ ဒါပေါ့ ရှုံးနေရာတယ်ခင်ဗျား”

“ရှုံးနေတာ ဟုတ်လား”

“သွာ်သွာ်ခါ ရှုံးနေတာပဲခင်ဗျား ရှိုးရတ်က ဒေသခံအိမ်ကြီးကြီး တစ်လုံး စွာင့်တယ်။ အရွှေ့တိုင်းဝတ်စုံတွေပဲ ဝတ်တယ်ခင်ဗျား နောက်ပြီး အငန်၏ လှိုင်သား မှန်သမျှ သူအိမ်ကို အလာမခံဘူး၊ အဲဒါ ချမ်းသာတဲ့ ရှုံးနေရာတဲ့ အိမ်သမီးတစ်ယောက်ရဲ့ ဘဝတဲ့ပျုံ”

“တချို့တလေ အဲဒီလို့နေတာမျိုး ရှို့ဖူးပါတယ်၊ ဥပမာ...”

မစွဲတာပါကားပိုင်းက ပြောစဉ် လေယာဉ်များက ဖြတ်၍

၈၀ • အောင်ကျော်

“ဒီတစ်ယောက်က ရွှေနေတာခင်ဗျာ”ဟု ပြောသည်။

“သူမျက်လုံးတွေကို ကြည့်ရင် သိနိုင်တယ်။ စစ်အတွင်းတုန်းက ကျွန်တော် ငရှင်သဘောကဗျာတိန်ရဲ့ မျက်လုံးတွေအတိုင်းပဲ အခါး ကဗျာတိန်က စိတ္တာဆေးရုံ ရောက်နေပြီ”

ပစ္စတာပါကားပိုင်းစဉ်းစားနေလေသည်။ သူ လောဒိမိရှယ်ဒီတားကို ပုံတိပါ၏၊ လေဒီအီစသာကား၏ အင်ဖြစ်သည်။ ထိုပုံရှိလ် ပြည်ထဲရေးအတွင်းဝန် အဖြစ် တာဝန်ယူနေစဉ်တွင် သူလ်က်အောက်၌ ပစ္စတာပိုင်း အလုပ်လုပ်ခဲ့၏။ အပြာရောင်မျက်လုံးများနှင့် လူထွားကြီးဖြစ်သည်။ သူဇနီးဖြစ်သူ လေဒိမိရှယ် ဒီတားမှာလည်း မျက်လုံးပြာပြာဆံပင်နက်နက်များနှင့် အိုင်းရစ်ချွော ချောသူ ဖြစ်သည်။ သူတို့နှစ်ဦးစလုံး ကြည့်ကောင်းကြ၏။ သူတို့သည် အများသူငါလို သာပန်ပိသားစုဝင်များ ဖြစ်ကြသည်။ သို့ရာတွင် ပျိုးရှိုးထွေး စိတ်ရောဂါရှင် များ ရှိသည်ဟုသတင်းထွက်နေခဲ့ရာ ပျိုးဆက်တစ်ခု လွန်ပြီးမှ ယခုအခါ ထို သတင်းကို ပို့၍ ပြောနေကြလေသည်။ လေယာဉ်မှုပါဘားရှုလာဂါကလည်း ထို သတင်းကိုပင် ပြောနေပြန်လေပြီ။

“နောက် အမျိုးသိုးတစ်ယောက်ကကော”

သူက လေယာဉ်မှုပါကို မေးလိုက်၏။

“ဆုံးသွားရှုတယ်ခင်ဗျာ” လေယာဉ်မှုပါ၏ ဆိုနှစ်သော လေသံကြောင့် မွေတာ ပါကားပိုင်း သူကို စိုက်ကြည့်လိုက်မိ၏။

“ကျွန်တော်နှင့်သားကို လူပုံရှားစေခဲ့တဲ့သူလေ၊ ကျွန်တော် အတော်ခံစား ခဲ့ရတယ်။ ကျွန်တော်မျက်စိထဲမှာတော့ သူဟာ အချောဆုံးပေါ်ခင်ဗျာ၊ တကယ ချောတဲ့သူပါ၊ မြင်မြင်ချင်း စွဲလမ်းသွားရတာပျိုး ခင်ဗျားသိပါလိမ့်မယ်။ ပန်းပွင့် ကလေး တစ်ပွင့်လို့ သိပ်လှပတဲ့ ပန်းပွင့်ကလေးလိုပဲ၊ ခုတော့ ကြွေသွားခဲ့ပါပြီ”

သူက သက်ပြင်းရှိက်လိုက်ပြီး ဆက်ပြောပါသည်။ “တစ်ခါတုန်းက ကျွန် တော် သူတို့သီ သွားလည်ခဲ့ဖူးတယ်။ ရှိုးရတ်က အိမ်ကိုပေါ့။ လေဒီအီစသာက စိတ်ခေါ်လို့ပါ။ ကျွန်တော်ရဲ့ ပန်းပွင့်ကလေးကတော့ တစ်ခုခုကို ကြောက်နေပုံး ပဲ ကျွန်တော် သတိထားကြည့်မိတယ်။ ဘဂ္ဂဒက်ကနေ ကျွန်တော် နောက်တစ် ခေါက် ပြန်ရောက်လာတော့ သတင်းဆုံးကို ကြားရတော့တာပဲ။ သူဆုံးပြီတဲ့”

သူက ခေါ်နားပြီး တွေ့တွေ့ငေးငေးဖြင့် ဆက်ပြောပြန်သည်။

“ဟိုတစ်ယောက်က သတ်လိုက်တာ ဖြစ်မှာပါပဲ၊ သူက ရွှေနေတာရှိုး”

နောက်တစ်ရက် မွန်းလွှဲ အာချိန်တွင် မစွဲတာပါကားပိုင်းသည် နိုးရတ်ဖြူ
မြင်ကွေးကို ပထမဆုံးအကြိမ်အဖြစ် မြင်ရလေသည်။ သူ့စီးလာသာ လေယဉ်
သည် တောင်တန်းကြီးများ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး ပူပြင်းခြောက်သွေးသည်
လူနေအိမ်ခြေက်ငါးပဲသော လျှို့ပြောင်များ၊ ချောက်ကမ်းပါးများကို လွန်သည်နှင့်
ရုတ်တရက် ဆိုသလို ရှိုးရတ်ဖြူ၊ သည် မြင်ကွေးထဲသို့ ဝင်ရောက်လာ၏။ ကြော်
တပ်းခြောက်သွေးသည် ကျောက်လျှောင်ကျောက်တုံးများအလယ်တွင် မြစ်ငါး
ရောင် ရတနာတစ်ပါး ရှိုးနေသကဲ့သို့ပင်။

တိဟိရန်ကို စိတ်ပျက်ခဲ့သော မစွဲတာပါကားပိုင်းသည် နိုးရတ်ကို သဏော
ကျသွားလေသည်။ ရွှေးကျလွန်းသော ဟိုတယ်သည်လည်းကောင်း၊ ဇွဲကျ
လွန်းသော လမ်းများသည်လည်းကောင်း၊ သူကို စိတ်အနောင့်အယုက် ပဖော်ကြ
ပေး။ သူသည် ရှိုးရတ်ဖြူတွင် ၁၅ ရက်ကြာ ကျင်းပသည် နှစ်သစ်ကွဲပွဲတော်
အတွင်း ရောက်ရှိလာခြင်း ဖြစ်၏။ ထိုကာလမှာ ပါရှိန်းတို့၏ အားလပ်ရက်
ပြစ်လေသည်။

တစ်ရက်တွင် သူသည် ဖြူပြင်ဘက်သို့ ရောက်သွား၏။ ကတ္တာလာဆိုဖြူ
ဟာစ်၏ အုတ်ရွှေကို သွားကြည့်ခြင်း ဖြစ်သည်။ ငှင့်မှ အပြန်တွင် အိမ်တစ်ထုံး
တို့ သူစိတ်ဝင်စားစွာ ကြည့်ခဲ့ရလေသည်။ အပြာရောင်နှင့်သီရောင်နှင့် အဝါ
ရောင် ကြွေပြားများဖြင့် တန်ဆာဆင်ထားသော အိပ်ဖြစ်၏။ အိပ်ပတ်လည်
တွင် ဥယျာဉ်ရှိရာ နှင့်သီပင်များ၊ လီမွှေ့ပင်များဖြင့် စိမ်းစို့စွာ စိုက်ပိုးထား
ပေသည်။ အိပ်မက်ထဲက အိပ်မျိုးဟု သူထင်ပို့လေသည်။

ထိုညာတွင် သူသည် အားလုံးကောင်စစ်ဝန်နှင့် ညာစာဓားအဖြီး ထိုအိမ်
ကြောင်း စုစုပေါင်းကြည့်လိုက်၏။ ကောင်စစ်ဝန်က သူသီချင်တာကို ပြောပြသည်။

“အတော်ဆွဲဆောင်မှုရှိတဲ့ အိပ်ပဲပျော်ဟုတ်တယ်လား။ အဲဒါအရင်
က လူရစ်စတန်ဘုရင်ခံဆောက်ခဲ့တာလေး။ သူမြို့မှာ အုပ်ချုပ်တုန်း စိတ်တိုင်းကျ
ဆောက်ခဲ့တာပေါ့။ အခု အဲဒါအိမ်ကို အားလုံးအဖြီးသီးတစ်ယောက် ပိုင်တယ်
ဆုံးသူအကြောင်း ကြားဖူးမှာပေါ့။ လေခီအီစသာကားဆိုတာလေး။ လုံးဝ
နှုန်းသွေးနေတာပေါ့။ တိုင်းရင်းသားတစ်ယောက်လို့ ကျွဲ့ကြံနေထိုင်ပြီး အားလုံး
လုံးသာယ်သူနဲ့မှ အဆက်အဆုံး မလုပ်တော့သူး”

“သူက ငယ်ငယ်ပဲလား”

“ဒီအတိုင်း ရွှေနေတဲ့လူတစ်ယောက်အနေနဲ့တော့ သိပ်ငယ်သေးတာအောင်
သုံးဆယ်လောက်ပဲ ရှိုသေးတယ်”

“အရင်က သူနဲ့အတူနေတဲ့ တွေးအားလုံးအမြိုးသမီးတစ်ယောက်ခို့သား
တယ်မဟုတ်လား၊ ဆုံးသွားတဲ့ အမြိုးသမီးလေ”

“ဟူတ်တယ်၊ ရှိခဲ့တယ်၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပါ၊ ကျွန်တော် ဒီရာထူးလောက်တစ်ရက်မှာပါပဲ။ ကျွန်တော်အရင် ကောင်စစ်ဝန်က သုံးသွားလို့ ကျွန်တော် ဒီရောက်ရတာ”

“အဲဒီအမျိုးသမီး ဘယ်လိုသောတဲ့”

မစွဲတာပါကားပိုင်းက တဲ့ တိတိမေးလိုက်သည်။

“သူတို့အိမ်အပေါ်ထပ် လေသာမောင်က လိပ်ကျတာ၊ လေဒီအီစသာရဲ အကူလား၊ အဖော်လား၊ ကျွန်တော်မော်နေတယ်၊ သူက မနက်စာလင်ပန်းကို ယူလာတဲ့နဲ့ ခြေချေပြီး ကျွနားတာပဲ၊ ကျောက်တဲ့နဲ့ ရိုက်ပြီး ဦးခေါင်းခွဲကဲ သွားတာပျော်၊ ဘာမှ လုပ်လို့ မရတော့ဘူး”

“နာမည်က ဘယ်သူတဲ့လဲ”

“ကင်းလို့ ခေါ်တယ်ထင်တယ်၊ တော်တော်ချောတဲ့ ပိန်းကလေးပါ”

“လေဒီအီစသာတော့ စိတ်ပျက်သွားမှာပေါ့”

“အင်း... ဒါတော့ မသိဘူးပျော်၊ သူက တော်တော်ဆန်းသား၊ ကျွန်တော်တော့ အကဲမဲတ်တတ်ဘူး၊ မနကြေးတဲ့ ပုံမျိုးပဲ။ ပုံမှန်လူတစ်ယောက်နဲ့ မတူသလိုပျော်၊ မျက်လုံးနက်နက်တွေက အရောင်တောက်ပြီး ခြောက်လှန့်သလို ဖြစ်နေတော့ ကျွန်တော်တောင် ချွဲတွန့်တွန့် ဖြစ်ပါသေးတယ်”

သူက ရယ်ရယ်မောမောနှင့် ဝန်ခံသလို ပြောလိုက်ရင်း သူမိတ်ဆွေကို လှုပ်းကြည့်လိုက်သည်။ မစွဲတာပါကားပိုင်းက အတွေးနက်နေသလို ငေးနေသည်။ စီးကရက် ပီးညီးရန် သူကိုင်ထားသော ပီးခြစ်မှ ပီးက လက်ကို အပူ လောင်မှ ရှုတ်တရက် သတိဝင်လာ၏။ ထိုနောက် ကောင်စစ်ဝန်၏ အုံအား သင့်သွားပုံကိုကြည့်ပြီး သူပြီးမိသည်။

“အတွေးလွန်သွားတယ်ပျော်” ဟဲ သူပြောလိုက်၏။

ထိုနောက် သူတို့ တွေ့ခြားကိစ္စများ ဆက်ပြောကြသည်။

ထိုသောင် မစွဲတာပါကားပိုင်း စာတစ်စောင်ရေး၏။ စာ၏အဓိပ္ပာယ် လေးနက်မှုရှိစေရန် မကြာခဏ ရပ်၍ စဉ်းစားရသော်လည်း နောက်ဆုံးတွင် ခပ်ရှိရှိပင် ရေးပြီးသွားလေသည်။

“မစွဲတာပါကားပိုင်းက လေဒီအီစသာကားအား ခင်မင်လေးစားစွာ နှုတ်ခွန်းဆက်လျက် သူသည် အားစိဟိုတယ်တွင် တည်းဆိုလျက်ရှိကြောင်းနှင့် ငါးကို သုံးရက်အတွင်း လေဒီက တွေ့ဆုံးနေ့းလိုပါလျှင် အသင့်ရှိပါကြေား၊ အသိပေးအပ်ပါသည်”

သူ၏ လူသံများသော သတင်းစာပါ ကြော်ပြာဖြတ်ပိုင်းကိုလည်း ကတ်

ကြံ့မိကြံ့ရာ သူ့နှုတ်သန်းကြော်ဝါယား + ၈၃

ကြေးဖြင့် ညျပ်၍ ထည့်ပေးလိုက်လေသည်။ ထိုကြော်ပြာမှာ အောက်ပါအတိုင်း
ဖြစ်သည်။

သင်ပျော်စွဲင်နေပါသလား။ သို့မဟုတ်သွေ့ငတော့
မစွဲတာ ပါကားပိုင်းနှင့် လာရောက်ဆွေးနွေးလှည့်ပါ။
၇ အမှတ်(၁၃)၊ ရှစ်ခုမွန်လမ်း။

“ဒီလောက်ဆိုရင် သဘောပေါက်မှာပါ” မစွဲတာပါကားပိုင်းက စဉ်းစား
ရင်း သူ၏ ဂိမ်းကျေလှသော အိပ်ရာပေါ် လွှဲလိုက်ပြီး ဆက်တွေးနေလေသည်။

“သုံးနှစ်တောင် ကြာသွားပြီပဲ။ ဟုတ်တယ် ဒီကိစ္စရှင်းဖို့ ကောင်းပြီ”

နောက်တစ်ရက် လေးနာရီခန့်တွင် ပြန်ကြားစာ ရောက်လာ၏။ အင်လို့
လို မတတ်သော ပါရှုန်းအခိုင်းအစောင်းက ယူလာပေးခြင်း ဖြစ်သည်။

လော်အိုစသာကားအား ယခုည် ကိုနာရီတွင် မစွဲတာပိုင်း
လာတွေ့မည်ဆိုပါကြွှင် ဝမ်းမြောက်စွာကြိုးဆိုပါလိမ့်မည်။

မစွဲတာပါကားပိုင်း ပြုးမိလေ၏။

ညာက်တွင် သူရောက်သွားသောအား စာလာပေးသော အခိုင်းအစောင်း
ထဲင် စောင့်ကြိုးနေလေသည်။ သူကို ပြောင်နေသော ဥယျာဉ်ထဲမှ ဖြတ်၍
အော်သွားပြီး အပြင်မှ လျေကားတစ်ခုကို တက်လိုက်သောအား အိမ်နောက်ဘက်
လေသာဆောင်ပေါ် ရောက်သွားလေ၏။ အိမ်နံရုံးနှင့် ကပ်လျက် ထိုင်ခုက္ခနာယ်
တစ်ခုရှိနေပြီး ထိုခုံးပေါ်တွင် ဆွဲဆောင်မှုရှိလှသော သူတစ်ဦးထိုင်နေလေသည်။

လော်အိုစသာသည် အရှေ့တိုင်းဝတ်ရုံကို ခြုံထားပြီး ကြည့်ရသည်မှာ
အရှေ့တိုင်းဟန်အလှကို သူပို၍ သဘောကျသောကြာ့င့် ထိုဝတ်စုံများကို
ထုတ်နေဟန် ရှိပေသည်။ မာနကြီးပုံရတယ်ဟု ကောင်စစ်ဝန်က ပြောခဲ့သည်မှာ
မှန်ပေလိမ့်မည်။ သူမ၏ ဓမ္မားသည် မြင့်နေပြီး မျက်ခုံးများက ဂုဏ်အဆင့်
အတန်းကြီးသူတစ်ယောက်၏ပုံကို ဖော်ပြနေလေသည်။

“ရှင်ဟာ မစွဲတာပါကားပိုင်းမဟုတ်လား၊ ထိုင်ပါ” သူမက ကူးရှင်အပုံးတစ်ခု
ကို ဆုန်ပြလိုက်သည်။ လက်သူကြွှယ်တွင် အရောင်တောက်သော မြေကျောက်
ကြော်လုံးပြင့် လက်စွဲပုံကို တွေ့ရ၏။ ဆွဲစဉ်မျိုးဆက် လက်ဆင့်ကမ်းခဲ့သည်
ခုတနာ ဖြစ်ဟန်ရှိပြီး တန်ဖိုးအတော်များမည်ဟု ခန့်မှန်းရပေသည်။

သူက သူမည်နှင့်ပြသည့်နေရာတွင် လေးလေးစားနှင့် ထိုင်လို့ပေး၏။
သို့မဟုတ်ဘူး သူခန္ဓာကိုယ်နှင့် ကူးရှင်ပေါ်တွင် ထိုင်ရသည်မှာ သက်သော့မှာ သက်
သာတော့ ပရှိပေ။ အခိုင်းအစောင်းကို ဖော်ဖို့တစ်ခွာကိုယူလာဖော်၏။ မစွဲတာ
ကြော်က ကော်ဖို့ကို နှစ်ခြုံကြစွာ သောက်လေသည်။ သူ၏ အိမ်ရှင် အမျိုးသေး

၈၄ • ကျော်ကျော်

သည် အရွှေတိုင်းဆန်သန ဖြည့်ဖြည်းပုန်မှန် နေထိုင်တတ်ပုံရ၏။ ချက်ချင်း စကော်ပစ္စသေးဘဲ ပျက်လုံးများကို ဖွေ့လျက် ကော်ဖိသောက်နေလေသည်။ အဆုံးတွင် စကော်ပြောဖြစ်တော့သည်။

“ရှင်က စိတ်ပပေါ်တဲ့သူတွေကို ကူညီနေတာပေါ့”

သူမက သူကို ကြည့်၍ ပြောသည်။ “ရှင့်ကြော်ပြောမှာပါတဲ့အတိုင်းပဲလား”
“ဟုတ်ပါတယ်”

“ရှင် အဲဒီကြော်ပြော ကျွန်မသီ ဘာလို ပို့တာလဲ။ အဲဒီက ရှင်ခရီးတွေကိုတဲ့ အခါ အလုပ်လုပ်ကဲ နည်းလမ်းလား”

သူမ၏ လေသံတွင် စွဲဝွဲအပြစ်တင်ဟန် ပါနေသော်လည်း မစွဲတာ ပါကားပိုင်းက မသိဟန်ဆောင်လိုက်၏။ သူက ရှိုးရှိုးပင် ပြန်ဖြေသည်။

“ပဟုတ်ပါဘူး၊ ကျွန်တော် ခရီး ထွက်လာတဲ့အကြောင်းရင်းက အလုပ်က နေ အားလပ်ရက်ယူပြီး အပန်းဖြစ်ပါပဲ”

“ဒါဖြင့် ဘာ့ကြောင့် အဲဒီကြော်ပြောပို့လိုက်ရတာလဲ”

“ဘာ့ကြောင့်လဲဆိုတော့ လေခါဟာ ပပေါ်ပရွှေ့ပြစ်ဖြစ်နေတယ်လို ယုံကြည် ဝရ် အကြောင်းရှုံးနေလိုပါ”

“ခေတ္တမူ တိတ်ဆိတ်သွားသည်။ မစွဲတာပါကားပိုင်း သိချင်စိတ် ကဲနေ၏။ ဒီစကားကို သူဘယ်လိုနားလည်မလဲ”

သူမက တစ်ပါန်ခန့် တွေးနေပြီးနောက် ရယ်လိုက်သည်။

“ရှင်က လူတစ်ယောက်ဟာ ကမ္ဘာကြီးကို စွဲနှုန်းခဲ့ရင် ကျွန်မ နေသလို ကိုယ့်အမျိုး၊ ကိုယ့်နိုင်ငံနဲ့ အဆက်အသွယ်ဖြတ်ထားရင် ပပေါ်ပရွှေ့ပြစ်နေရ ယယ်လို ယူဆထားတာကိုး၊ ဝမ်းနည်းတာတို့ စိတ်ပျက်တာတို့ကြောင့် ကျွန်မ ထွက်ပြီးလာတယ်လို ထင်တယ်ပေါ့၊ ကောင်းပြီလေ၊ ဘယ်လိုပြောရမလဲ၊ အောင်လန်မှာ ကျွန်မဟာ ရေထဲက ဆယ်ထားတဲ့ ငါးလိုပဲရွှေ့၊ ခီမာ့ကျေတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပိုင်တယ်။ အရွှေတိုင်းကို ကျွန်မ စွဲစွဲလမ်းလမ်း သဘော ကျွေတယ်၊ အားလုံးကို စွဲနှုန်းပြီး ဒီ လာနေရတာ ကျွန်မပပေါ်တယ်၊ ဒါကို ရှင် နားလည်မှာ မဟုတ်ဘူး၊ ရှင်ကတော့ ကျွန်မကို...”

သူခေတ္တ တွဲဆိုင်းပြီးနောက်... “ရွှေးနေပြီလို ထင်မှာပဲ”

“ခင်တဗျား မရွှေးပါဘူး” မစွဲတာပါကားပိုင်းက ပြောလိုက်သည်။ ဘုရား လေသံတွင် ကောင်းစွာ သေချာသည် အာမခံချက် ပါနေ၏။ သူမက သူကို အကဲခတ်ဟန်ဖြင့် ကြည့်လိုက်ပြီး “လူတိုင်းကတော့ ကျွန်မကို အဆွဲလို ပြောကြတာပဲ၊ ရွှေးနေရင်တော့လည်း သီးသီးသန့်သန့်ဖြစ်ပြီး လွှဲပါလပ်တယ်ရွှေ့၊ ကျွန်မကောင်းကောင်းကြီး ပျော်တာပေါ့”

“ဒါနဲ့တောင် ခင်ဗျား ကျွန်တော့ကို ဒီလာဖို့ ခေါ်သောတယ်”

မစွဲတာပိုင်းက ပြန်ပြောလိုက်သည်။

“ရှင်ကို တွေ့ချင်စိတ်ဖြစ်လာလို့ ခေါ်တယ်ဆိုတာ ကျွန်ပဝန်ခံပါတယ်”
သူမက ခေတ္တာဆိုင်းပြီးမှု...

“နောက်ပြီး ကျွန်မက အားလုန်ကို ပြန်မသွားချင်ပေပါ အဲဒီမှာ ဘာတွေ
ဖြစ်နေတယ်ဆိုတာ တစ်ခါတစ်ရဲ့အော့ သိချင်လာတာပါ”

“ခင်ဗျားကျင်လည်ခဲ့ဖူးတဲ့ ကဗျာအကြောင်းပေါ့လေ”

သူမက ခေါင်းညီတ်၍ သူစကားကို အသိအမှတ်ပြုလိုက်သည်။

မစွဲတာပါကားပိုင်းက သူမ သိချင်သော အကြောင်းများကို စတင်ပြောပြ
လေသည်။ သူအသံမှာ အေးဆေးတည်းပြု၍ နားထောင်ကောင်းအောင် ပြော
နိုင်၏။ တစ်ခါတစ်ရဲ စိတ်ဝင်စားစရာကိစ္စများတွင် လေသံကို မြှင့်လျက် နှိမ်
လျက် ပြောတတ်လေသည်။ သူက လန်ဒန်အကြောင်း စုံလင်စွာ ပြောပြ၏။
အဖွဲ့အစည်းများ၏ သတင်းစုံ၊ ကျော်ကြားသော လူကုပ္ပါယ် အပျိုးသား အဖွဲ့
သဟီးများ၊ စားသောက်ဆိုင်သစ်များနှင့် ဉာဏ်ပွဲများ၊ မြင်းပွဲများ၊ အဲလိုက်
အဖွဲ့များနှင့် ကျေးဇားလူရမ်းကားများအကြောင်းတို့ပါ ထည့်ပြု၏။ ထိုပြင်
ကိုရှင်သစ်များ၊ လမ်းကျော်များရှိ ဆိုင်ကလေးများ၊ အလောင်းအစား လုပ်နိုင်
သည့်နေရာများပင် ပါဝင်လေသည်။ ထိုနောက် ရုပ်ရှင်နှင့် ပြောတ်များသတ်း
လွှန်အိမ်သစ်များ၊ ပန်းမျိုးစုံနှင့် ဥယျာဉ် ဖန်တီးခြင်းတို့အားပြင် ဉာဏ်ဘက်၌
ဘတ်စုံကားနှင့် ဓာတ်ရထားများဖြင့် လူများ သုတေသနတို့သားလာကြပုံ၊ ပိုသားစုံ
များ ပေါင်းစည်း၍ အခမ်းအနား၊ ကျင်းပကြပုံ စသည့် အားလုံးပိုသားစုံတို့၏
အပြုအမှုများကို စုံလင်အောင် ပြောပြလေသည်။ အသိအမြင်ကျယ်ကျယ်နှင့်
အချက်အလက်တို့ကို လိပ်မှာပါးနပ်စွာ စီစဉ်ပြောဆိုပုံပုံမှာ အလွန်စိတ်ဝင်စား
စရာ ကောင်းပါ၏။ လေဒီအီစသာသည် သူပြောသမျှကို တွေ့တွေ့သေးသေး
နားထောင်နေလေသည်။ ယခုအခါ သူမ၏ မာနကြီးဟန်၊ ထောင်လွှားဟန်တို့
ဖွောက်ကျယ်သွားပေပြီ။ ပါးပြင်တွင် မျက်ရည်များ စီးကျလျက် နားထောင်နေ
ခဲ့ပြီး မစွဲတာပါကားပိုင်း၏ စကားအဆုံးတွင် သူမ၏ ဟန်ဆောင်မှတ့တို့ကော်ကွာ
သွားကာ ပွဲ့လင်းစွာ ငို့ချလိုက်လေတော့၏။

မစွဲတာပါကားပိုင်းက တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။ သူ
မှုက်နှုံးမှာ စမ်းသပ်ချက်တစ်ခုကို အောင်အောင်မြင်မြင် လုပ်လိုက်နိုင်သူဟဲ့
ကျောင်နေဟန်ရှိသည်။ နောက်ဆုံးတွင် သူမက ခေါင်းကို ဖော့လိုက်ပဲ့။

“အ...အခု ရှင်ကျောင်ပလား” သူမက ခါးသီးစွာ ပြောလိုက်သည်။

“ကျောင်ပြီဆိုပါတော့”

၈။ + ကျော်ကျော်

“ကျွန်မ ဘယ်လိုလုပ်သည်းခံနိုင်မလဲ ဒီနေရာက ဘယ်တော့မှ ပြန်ထွက်လို မရဘူး” သူမက ညျစ်ထုတ်လိုက်သော အသုံးပြုင့် အောင်ပြောလေသည်။ “ကဲလေ...ရှင်က ဘာဖြစ်လို့ ပြန်မပေးတာလဲ အိမ်ပြန်ချင်ရင် ဘာလို့ ပပြန်သလဲလို့ ဖေးပါလား”

“မမေးပါဘူးပျော်” မစွဲတာပါကားပိုင်းက ခေါင်းခါ၍ ပြန်ဖြောသည်။ “ခင်ဗျားအတွက် သိပ်လွှယ်တဲ့ အလုပ်မှ မဟုတ်ပဲ” ပထမဆုံးအကြိမ်အဖြစ် သူမ၏ မျက်လုံးထဲတွင် ကြောက်ချုံထိုက်လန့်ဟန်ကို တွေ့ရလေသည်။

“ကျွန်မ ဘာကြောင့် ပြန်မသွားနိုင်တာကို ရှင်သိနေတာလား”

“အဲဒါလိုပဲ ထင်ပါတယ်”

“ဒါဆိုရင် ရှင်မှားပြီ” သူမက ခေါင်းခါပြီး “ကျွန်မ ပြန်မသွားနိုင်တဲ့ အကြောင်းရင်းကို ရှင် ဘယ်လို့မှ စဉ်းစားလို့ရမှာ မဟုတ်ဘူး”

“ကျွန်တော် မစဉ်းစားပါဘူး” မစွဲတာပါကားပိုင်းက ပြန်ပြောလိုက်သည်။ “ကျွန်တော်က လေ့လာကြည့်ရှုတယ်၊ အဲဒါနောက် ခွဲခြမ်းစိတ်ဖြာတယ်”

သူမက ခေါင်းကို ခါလိုက်ပြန်သည်။ “ရှင်ဘာတစ်ခုမှ မသိပါဘူး”

“ခင်ဗျားယုံအောင် ကျွန်တော် ပြောပြရတော့မှာပေါ့”

မစွဲတာပါကားပိုင်းက ကြည်ကြည်သာသာ ပြောလိုက်၏။

“လေ့ဒီဒီစာသာ ခင်ဗျားဒီကိုလာတုန်းက လေယာဉ်နဲ့ လာတာမဟုတ်လား၊ ဘဂ္ဂာက်ကနေ ဂျာမန်လေကြောင်းလိုင်းနဲ့လေ”

“ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ”

“အဲဒါတုန်းက ဟားရှုလာဂါဆိုတဲ့ လေယာဉ်မှုပါယ်ယ်တစ်ယောက် ဖောင်းခဲ့တာပေါ့။ နောက်ပိုင်း ခင်ဗျားနဲ့ တွေ့ရအောင် သူ ဒီကိုရောက်လာခဲ့တယ်လဲ”

“ဟုတ်ပါတယ်” ယခုတစ်ကြိမ်ပြောသော ဟုတ်ပါတယ်မှာ လေသံပျော်ဖျောင်းသွားလေပြီ။ “နောက်ပြီး ခင်ဗျားမှာ မိတ်ဆွဲလား၊ အဖော်လား၊ ဆုံးသွားတဲ့ အမျိုးသိုးတစ်ယောက်လည်း ရှိခဲ့တယ်”

မစွဲတာပါကားပိုင်း၏ လေသံမှာ အေးဆေးရာမှာ မာ၍ လာ၏။

“ကျွန်မအဖော်ပါ”

“သူနာမည်က...”

“မြို့ရှိယယ်ကင်းပါ”

“ခင်ဗျား သူကို သဘောကျခဲ့လား”

“သဘောကျခဲ့လားဆိုတာ ဘာဆိုလိုတာလဲရှင့်” သူမက အကားရပ်ပြီး ဆက်ပြောရန် စဉ်းစားနေ၏။ ပြီးမှ “သူက ကျွန်မအတွက် ဇာသုံးဝင်ပါတယ်”

ဝင်ဝင်ထည်ထည်ပြောလိုက်သော သူမစကားကြောင့် သူမနှင့် ပတ်သက်သည့်
ကောင်စစ်ဝန်၏ မှတ်ချက်ကို သူသတိရပို့လေသည်။ ပုံမှန်လူတစ်ယောက်နှင့်
တွေ့သလိုပဲ ဟူသော မှတ်ချက်ပြစ်၏။

“သူသေသွားတာကို ခင်ဗျားဝမ်းနည်းသလား”

“ဒါကတော့... ဒီမှာ မစွေတာပါကားပိုင်း၊ ဒါတွေကို ပြောနေစရာ လိုလို
လား” သူမက စိတ်ဆိုစွာ ပြောလိုက်သည်။ ထိုင်နာက် ပြန်ဖြေမည့်စကားကို
မစောင့်ဘဲ “ရှင်နဲ့ စကားပြောလိုတော့ ကောင်းပါရဲ့ ဒါပေမဲ့ ကျွန်ုပ်ပင်ပန်း
နေပြီ၊ ဒီတော့ တိုင်ပင်ဆွေးနွေးခဲ့ ဘယ်လောက်ကျေတယ်ဆိုတာသာ ပြောပါ”

သို့သော် မစွေတာပါကားပိုင်းက မလူပ်ပါ။ သူက ပြန်မည့်ဟန်ကို ဖြောပေး
အေးအေးဆေးဆေးပင် ဆက်ပေးနေ၏။ “သူသေပြီးကတည်းက ဟားရှုလာဂါ
ခင်ဗျားကို လာမတွေ့တော့ဘူးနော်၊ ဆိုပါစို့ပျော့၊ သူခင်ဗျားကို လာတွေ့ဖယ်
ဆိုရင် ခင်ဗျားလက်ခံမှာလား”

“လက်မခံဘူးရှင့်”

“ခင်ဗျား ပြတ်ပြတ်သားသားကို ငြင်းတာပါလား”

“ပြတ်ပြတ်သားသားပဲ။ ဟားရှုလာဂါကို ဒီလာခွင့်ပပြုနိုင်ဘူး”

“ဟုတ်ပါပြီ့လေ” မစွေတာပါကားပိုင်းက တွေးတွေးဆေ ပြောလိုက်သည်။

“ခင်ဗျား ဒီလိုပဲ ပြောရတော့မှာပေါ့။ တြေား ပြောစရာပဲ ပရှိသော်”

သူမ၏ ထည်ဝါလှသည့် မာနတံတိုင်းက ထိုင်းယိုင်လာ၏။ သူမက
သူကိုယ်သူ မသေချာဟန်ဖြင့် “ရှင်...ရှင်ပြောတာ ကျွန်ုပ် နားပလည်ဘူး”

“လေဒီအီစသာ့၊ ခင်ဗျားသိရဲ့လား၊ အဲဒီလေယာဉ်မှုပေးလေး ရှုလေဂါက
မြှုနိယယ်ကင်းနဲ့ ချစ်ကြိုက်နေတယ်ဆိုတာကို။ သူဟာ စွဲလမ်းတတ်တဲ့ လူငယ်
စံယောက်ပျော်၊ ခုထိ သူရဲ့ မေတ္တာဟာ သူနှင့်သားထဲမှာ ရှင်သနနေတုန်းပဲ”

“ဟုတ်ရဲ့လား၊ ခုချိန်ထိအောင်...” သူမက တိုးတိုးလေး ပြန်ဖေးလိုက်
သည်။ “ပိုန်းကလေးက ဘယ်လိုပုံလဲ” မစွေတာပါကားပိုင်းက ပေးလိုက်ရာ သူမ⁹
စာ “ဘယ်လိုပုံလဲဆိုတာက ဘာကို ပေးတာလရှင့်၊ ကျွန်ုပ်ဘယ်လိုလုပ်သိမှာလဲ”

“ခင်ဗျား သူကို မကြားခဏ ကြည့်ခဲ့ဖွဲ့မှာပေါ့” မစွေတာပါကားပိုင်းက
အေးအေး ပြောလိုက်ရာ လေဒီအီစသာက “အဲဒီလား သူက အတတ်ချွာ
ခဲ့ ပိုန်းကလေးပါပဲ”

“ခင်ဗျား အရွယ်လောက်ပဲလား”

“ဟုတ်တယ်၊ အဲဒီလောက်ပဲ” ခေတ္တာပြီးသွား၏။ ထိုင်နာက် သူမက
ရှုလာဂါက သူကို သတိရင်တုန်းပဲဆိုတာ ရှင်ဘယ်လိုလုပ်သို့ပဲ”

“ဘယ်လိုသိလဲဆိုတော့ သူကိုယ်တိုင် ဖွင့်ပြောပြတာဘူး။ ဟုတ်တယ်”

ဘယ်လိုပု မူးစရာမရှိအောင် ပြောပြခဲ့တာ။ ခုန်ပြောခဲ့သလိုပဲ။ သူဟာ အတော်စွဲလမ်းတတ်တဲ့ လူငယ်တစ်ယောက်။ အဲဒီအကြောင်းတွေကို သူ ခံစား နေရတဲ့အတိုင်း ပြောချုပ်လိုကို ပြောခဲ့တာ။ သူချုပ်တဲ့ ပိန်းကလေး သေသွားရ တာကြောင့် သူသိပ် စိတ်ထိခိုက်နေရတာ အမှန်ပဲ”

လေခါဘီစသာက ထိုင်ရာမှ ထပ်လိုက်၏။

“ရွင်က ကျွန်မသတ်တယ်လို ထင်နေနေလား”

မစွာတာပိုင်းက ထိုင်နေဆဲပင်။ သူသည် ရှုတ်ရှင် စိတ် လှုပ်ရွားတတ်သူ ဖဟုတ်ပေါ်။

“မထင်ပါဘူး ပိန်းကလေးရယ်” သူက ပြန်ပြောလိုက်၏။ “ပင်းသူကို သတ်တယ်လို ငါပထင်ပါဘူး၊ ဒါကြောင့်လည်း မင်းအနေနဲ့ ဟန်ဆောင်နေတဲ့ အလုပ်ကို မြန်မြန်ချုပ်ပြီး အိမ်ပြန်တာ အကောင်းဆုံးပဲလို ငါပြောချင်တယ်”
“ဟန်ဆောင်နေတာ ရှင်ဘာဆိုလိုတာလဲ”

“အမှန်ကတော့ မင်းအတွေးလွှာနေတာပဲ။ ဟုတ်တယ်၊ မင်းတွေးပုံသိပ်လွှာ နေတယ်။ မင်းဟာ မင်းကို အလုပ်ရှင်ကို သတ်တယ်လို စွူပွဲခံရမယ် ထင်နေတယ်”

ပိန်းကလေး ဆတ်ခနဲ တုန်လှုပ်သွားသည်။ မစွာတာပါကားပိုင်းက ဆက် ပြောလေသည်။ “မင်းဟာ လေခါဘီစသာကား မဟုတ်ဘူးဆိုတာ ဒီကို မလာ ခင်ကတည်းက ငါသိခဲ့ပြီးပြီ။ ဒါပေမဲ့ ပိုပြီးသေချာအောင် မင်းကို စမ်းကြည့်ခဲ့တာ” သူအံပြီးက ပိုသိသာလာသည်။ ပို၍ အေးအေးဆေးဆေး ဖြစ်လာသည်။ ပို၍ ကရုဏာသက်ဟန်ရှိလာ၏။ “လန်အန်အကြောင်း မင်းကို ပြောပြနေတုန်း ပူ့ မင်းဘယ်လို တွဲပြန်သလဲဆိုတာ ငါအကဲခတ်နေခဲ့တယ်။ ငါပြောနေတဲ့ တစ်လျှောက်လုံးမှာ မင်းဟာ အီစသာကားအာနေနဲ့ မဟုတ်ဘဲ မြှုပြုယူယ်ကင်း အနေနဲ့ တွဲပြန်ခဲ့တယ်။ အိမ်ဆိုင်ကလေးတွေ၊ ရုပ်ရှင်ရုပ်တွေ၊ ပန်းခြံအသစ်တွေ၊ ဘတ်စ်ကား၊ ဓာတ်ရထားတွေ အားလုံး မင်းစိတ်ဝင်တစား အာရုံစိုက်ခဲ့တယ်။ အထက်တန်းလွှာက သတ်ငါးတွေ၊ ညာကလပ်အသစ်တွေ မြှင့်ပွဲတွေကို မင်း စိတ်ဝင်ပစားခဲ့သူး။ ကိုယ်နဲ့မဆိုင်သလိုပဲ တွဲပြန်ခဲ့တယ်” သူအသံသည် ယခုအခါ ပိုမိုပျော်ပျော်၍ ဖောင်တစ်ယောက်၏ နှစ်သိမ့်အားပေးမှုပြီး ဖြစ်လာ၏။

“မင်း ထိုင်ပြီး ငါကို ဖြစ်ခဲ့သွား ပြောပြပါ။ မင်း လေခါဘီစသာကားတို့ မသတ်ခဲ့ဘူး။ ဒါပေမဲ့ လူသတ်မှုနဲ့ စွူပွဲခံရမယ်လို မင်း ထင်နေတယ်၊ သာ ပါကွယ် ဖြစ်ခဲ့သွား အမှန်အတိုင်း ပြောပြစ်ပါ”

သူမက ရှည်လျားစွာ အသက်ရှုလိုက်၏။ ထိုနောက် ထိုင်နဲ့ပေါ်သို့ ပြန် ထိုင်လိုက်ပြီး အဖြစ်အပျက်ကို စပြောလေသည်။ ငို့ကြောင်း သူမက “ကျွန်း

အစက ပြောမှဖြစ်ပယ်၊ ကျွန်းမ သူကို ကြောက်ချုံခဲ့ရတယ်။ သူက သူက နည်းနည်း စိတ်ဖောက်ပြန်နေတာကို။ သူဒီကိုလာတော့ ကျွန်းမကိုပါ ခေါ်လာတယ်။ ကျွန်းမက ပျောစရာကောင်းမှာပဲ ဆိုပြီး သိပ်ဝံးသာခဲ့တာပေါ့။ အဲဒါ ကျွန်းမ မူးတာပဲ။ ဟိုမှာတုန်းက သူဟာ ယာဉ်မောင်းတစ်ယောက်ကို တစ်ဖက်သတ် ပြုးကိုခဲ့တယ်။ သူဟာ ယောကျားတွေကို စွဲတ်လိုက်တွဲချင်တတ်တဲ့သူကိုး၊ ယာဉ်မောင်းကတော့ သူကို ဂရာပစ္စိုံဘူး။ အဲဒီကိုစွဲ သူအပေါင်းအသင်းတွေ သိသွားပြီး သူကို ရစရာ ပရှိအောင် ပြောကြတော့တာပေါ့၊ ဒါနဲ့ သူလည်း ပါ သားစုကို စွန့်ခွာခဲ့ပြီး ဒီရောက်လာတာပါ။ ရောက်စမှာတော့ အထိုကျွန်းဖြစ် နေသလိုလို ထင်ရတာပါပဲ။ ဒါပေမဲ့ မကြာခင် အမူအရာတွေ ပြောင်းလာတယ်။ အဲဒီနောက် လေယာဉ်ပူးကို သူဆွဲဆောင်တော့တာပဲ။ ကျွန်းမသီလတဲ့ လေယာဉ်ပူးက သူကို ရှင်းရှင်းပဲ ဖွင့်ပြောလိုက်တယ်”

“ဒီနောက်ပိုင်း သူ ကျွန်းမကို မဲတော့တာပဲ။ ကြောက်စရာလည်း ကောင်တယ်။ သူက ကျွန်းမကို ဘယ်တော့မှ အိမ်မပြန်ရဘူး၊ ကျွန်းမဟာ သူရဲ့ အေဆာင်အပါး၊ သူရဲ့ အောင်ခံး၊ ကျွန်းမရဲ့ သေရေးရှင်ရေးဟာ သူစိပ်တဲ့အတိုင်း ပြစ်ရသော်လို့ ပြောလာတယ်”

မစွဲတာပါကားပိုင်း ခေါင်းညီတ်လိုက်၏။ အငြေအနေပုန်ကို သူကောင်း ဣာ မြင်နိုင်ပေပြီ။ လေဒီအီစသာသည် စိတ်ကောင်းနှင့် စိတ်ရှုံးနယ်နိုင်တို့ တြော်မြို့တွေနေသွာဖြစ်သည်။ သူမှာသားစုထဲမှ အချိုဖြစ်ခဲ့သလိုပင်း ထိုနောက် ကြောက်ချုံနေရသော မိန့်ကလေးတစ်ယောက်။ ဝဟုသုတေနည်း၍ သာမဆို ပြောတိုင်း ယုံတတ်သူ။

“ဒါပေမဲ့ တစ်နဲ့မှာတော့ ကျွန်းမ ပေါက်ကွဲတော့တာပဲ။ ကျွန်းမ သူကို ရှင်ဆိုင်ပြီး ပြောလိုက်တယ်။ ကျွန်းမကို ဒုက္ခပေးရင် မခံဘူး၊ ကျွန်းမက သူထက် စိုးသန်တယ်။ ကျွန်းမ သူကို အိပ်ပေါ်က ပစ်ချိန်တယ်လို့ ပြောလိုက်တယ်။ သူကြောက်သွားတယ်။ တကယ်ကြောက်သွားတာ။ ကျွန်းမကို အန္တရာယ်ပရှိတဲ့ ထူးကလေးလို့ ထင်မနေနဲ့လို့ ပြောပြီး သူနားတိုးသွားလိုက်တယ်။ ကျွန်းမကို သူသယ်လိုတင်မလဲလိုလည်း ကျွန်းမ ပမာန်းတတ်ပါဘူး။ သူက ကျွန်းမသူကို အွှေရာယ်ပြုပယ်ထင်ပြီး နောက်ဆုတ်ဆုတ်သွားရင်းနဲ့ လေသာဆောင်ကနေ သိန့်ကျွန်းတာပါပဲ”

မြို့ရှိယယ်ကင်းက ပြောရင်းနှင့်ပျက်နာကို လက်နှင့်ဘုပ်၍ ငါးနေလေ အည် “အဲဒီနောက်ကော်”

မစွဲတာပါကားပိုင်းက ည်ညွင်သာသာ ဖေးလိုက်သွားပဲ။

“ကျွန်မ ဘာလုပ်ရမှန်း မသိဘူး။ လူတွေက ကျွန်မ သူကို တွေ့နဲ့ချလိုက်တယ်လို့ ထင်ကြမှာပဲ။ အဖြစ်မှန်ကို ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး။ ကျွန်မ ဒီက ထောင်ထဲ သွားရတော့မယ်လို့ ထင်လိုက်တယ်။ အဲဒီနောက် သူအစား ကျွန်မသော် ဘူးရင် ကောင်းမှာပဲ ဆိုတဲ့အတွေးဝင်လာတယ်။ အသစ်ရောက်လာတဲ့ ပြီတိသွေးကောင်စစ်ဝန်ကလည်း ကျွန်မတို့နှစ်ယောက်ကို မမြင်ဖူးသေးဘူး။ တစ်ယောက်က သေသွားပြီ။ အခိုင်းအစေတွေကိုတော့ ကျွန်မ ပစ္စီးရိမ်ဘူး။ သူတို့မှုက်စိတဲ့မှာ ကျွန်မတို့ဟာ နှစ်ယောက်စလုံး ရွှေးနေတဲ့ အင်လိပ်မတွေပဲ။ ကျွန်မသူတို့ကို လက်ဆောင်တွေ ဝေပေးခဲ့တယ်။ နောက် ကောင်စစ်ဝန် ရောက်လာတဲ့အခါ ကျွန်မ လေဒီအီစသာ အဖြစ်နဲ့ သူကို ဆက်ဆံခဲ့တယ်။ ကျွန်မ လက်မှာလည်း လေဒီရဲ့ လက်စွပ်ဝတ်ထားတာကိုး။ ကောင်စစ်ဝန်က အစစ်စဉ်ပေးပါတယ်။ ဘယ်သူကမှာလည်း သံသယ မရှိကြပါဘူး”

မစွဲတာပါကားပိုင်း ကျွန်ပြော ခေါင်းညီတ်လိုက်လေသည်။ ထင်ရှားသည့်နာမည်တစ်ခု၏ ဂုဏ်ကျွေးဇူးပင်။ လေဒီအီစသာကားသည် သွားသွားသွားလည်း ဇွဲကောင်းရွှေးနေပေမည်။ သို့ရာတွင် သွားနာမည်က အလေးထားရဆဲပင် ဖြစ်၏။

“အဲဒီနောက် ကျွန်မ ဒီလိုပလုပ်ခဲ့သင့်ဘူးလို့ စဉ်းစားမိတယ်” မြှုပ်ရှုယ်က်င်းက ဆက်ပြောသည်။ “ကျွန်မကိုယ့်ကိုယ့်ကိုယ် ရွှေးနေပြီလို့ ထင်လာတယ်။ ဒီမှာပဲ ဒီလိုပုံနဲ့ ဆက်နေရတာကို ကျွန်မစိတ်ပျက်လာတယ်။ ခုချိန်မှ အမှန်ကို ဝန်ဆံလိုက်ရင်လည်း ကျွန်မကို လူသတ်သမားလို့ ပိုပြီး ထင်ကြတော့မယ်။ အိုး... မစွဲတာပိုင်း၊ ကျွန်မဘာဆက်လုပ်ရမှာလဲ”

“ဘာလုပ်ရမလဲဆိုတော့” မစွဲတာပိုင်းက မတ်တတ်ရပ်လိုက်သည်။ “အခုင်းအတူ ကောင်စစ်ဝန်ဆီ လိုက်ခဲ့ပါ။ သူဟာ ကြင်နာတတ်တဲ့ လူတစ်ယောက်ပဲ။ စစ်ဆေးမေးမြန်းတာတွေတော့ ရှိမှာပေါ့ကျွေား။ အစစ်အဆင်ပြောပြောနဲ့ ပြီးဆုံး သွားပါလိမ့်မယ်လို့တော့ ငါပေပြောလိုဘူး။ ဒါပေပဲ မင်းကြီးစင်မတက်ရဖို့တော့ သေချာပါတယ်။ ဒါနဲ့ မနက်စာ လင်ဝန်းက ဘာလို့ သေသွဲနဲ့ အတူတူ တွေ့ရတာလဲ”

“ကျွန်မ ပစ်ချလိုက်တာ၊ အဲဒီလိုမှာ သေသွဲဟာ ကျွန်မပဲလို့ ထင်စရာဖြစ်သယ် မဟုတ်လား”

“တော်တော်ပိုင်တဲ့ လုပ်ရပ်ပဲ” မစွဲတာပါကားပိုင်းက မှတ်ချက်ချလိုက်သည်။ “ငါလည်း အစကတော့ လေဒီအီစသာကားကို ပင်းသတ်လိုက်တဲ့များ လားလို့ ထင်ပိုသေးတယ်။ ဒါပေပဲ မင်းကို မြင်ရတော့ မင်းဟာ ဘာတွေပဲလုပ်လုပ်၊ လူသတ်တာမျိုးတော့ လုံးဝလုပ်မှာ မဟုတ်ဘူးလို့ သိလိုက်တယ်”

“ကျွန်မ အဲဒီလောက် သတ္တိမရှိဘူးလို့ ရှင်ထင်တာလား”

“မင်း ဘယ်လောက်ပဲ ပေါက်ကွဲစရာကြုံပြု အဲဒီလိုတော့ လုပ်မှာ မဟုတ်ဘူး” မစွဲတာပါကားပိုင်းက ပြုး၍ ပြောလိုက်သည်။ “ကဲ... တို့သွားကြ ရအောင်၊ ရှင်းစရာတွေ ရှင်းပြီးရင် စထရက်တန်ဟိုးလ်က မင်းရဲ့အိမ်ကို ပြန်ကြ တာပေါ့။ ဟုတ်တယ်မဟုတ်လား။ စထရက်တန်ဟိုးလ်ကို သွားတဲ့ ဘတ်စကား အကြောင်း ပြောတုန်းမှာ မင်းသိပါစီတိဝင်စားခဲ့တယ်လဲ”

မြှောရိရယ်ကင်းက တွန်းဆုတ်တွေဝေနေသည်။ “သူ့သွေ့မျိုးအသိုင်းအထိုင်း က ဒီလောတ်လမ်းကို ယုံကြမှာ မဟုတ်ဘူး”

“ဒါ ငါတာဝန်ထားလိုက်ပါကွာ” မစွဲတာပါကားပိုင်းက အာမခံလိုက်သည်။ “သူတို့ရဲ့ မိသားစုရာဝင်ကို ငါသိထားပါတယ်။ လာဟေ့ ကလေးမ၊ မင်း ပမောနဲ့နော်၊ တိုးဟိုရန်မှာ အသည်းကွဲနေတဲ့ လူထုတစ်ယောက်ရှိတယ်။ တို့ ဘဂ္ဂဒက်သွားတဲ့အခါ သူ့လေယာဉ်နဲ့ လိုက်နိုင်ဖို့ စီစဉ်ရမယ်က္”

မိန်းကလေးက ရှုက်သွားပြီး ပြုးလိုက်ဖို့ အသိုင်ပါပဲ။ “ကျွန်မလိုက်ဖို့ အသိုင်ပါပဲ” တံ့ခါးသို့ သူ့မတွက်သွားပြီးမှ မစွဲတာပါကားပိုင်းကို လှည့်ကြည့်ပြီး “ကျွန်မ လေခိုက်စသာကား မဟုတ်ဘူးဆိုတာ ကျွန်မကို မမြင်ခင်ကတည်းက သိခဲ့တယ် လို့ ရှင်ပြောခဲ့တယ်။ ဘယ်လိုပြောနိုင်တာလဲ”ဟု ဇေးလိုက်သည်။

“အချက်အလက်တွေကြောင့်ပေါ့”

မစွဲတာပါကားပိုင်းက ပြန်ဖြေလိုက်သည်။

“အချက်အလက်တွေ...”

“ဟုတ်တယ်၊ လေ့ခိုနဲ့ လေခိုပိုရှုယ်ခိုတားတို့ နှစ်ယောက်စလုံး မျက်လုံးပြာ တွေ ရှိကြတယ်။ ကောင်စစ်ဝန်က ပြောတော့ သူတို့ရဲ့ သမီးဟာ မျက်လုံးနက် တွေ ရှိတယ်ဆိုတော့ တစ်ခုခု မှားနေပြုဆိုတာ သိလိုက်ရတယ်။ မျက်လုံးနက်ရှိတဲ့ ပိုဘတွေက မျက်လုံးပြောနဲ့ ကလေးမျိုး မွေးနိုင်တယ်။ ဒါပေမဲ့ ပြောင်းပြန်တော့ ဖြစ်ဘူးကွဲ့။ သိပုံဆိုင်ရာ မှန်ကန်ချက်တစ်ခုပဲ။ ကဲ...ရှင်းပလား”

“ရှင်ဟာ သိပ်တော်တဲ့ လူတစ်ယောက်ပါပဲရှင်”

မြှောရိယ်ကင်းက ပြောလိုက်ပါလေ၏။ ။



ဆွဲမလက္ခဏာ

ယခုအောင်ပြုမည့်အဖြစ်အပျက်ကို ကျွန်တော်ပထောນးစွာ သိခဲ့ရသည့်မှာ အမေရိကန်သတင်းစာကိုယ်စားလှယ်တစ်ညီးပြစ်သူ ဝိလျှပ်စီမံခိုသူထဲမှ ပြန်သည်။ နယူးရောက်သို့ သူပြန်ခါနီး လန်ဒန်တွင် သူနှင့်အတူ ဉာဏ်အနေဖြင့် နောက်နှောက် ကျွန်တော် ဖိုးဘရစ်ချွဲသို့ သွားမည့်အကြောင်း စကားစပ်သဖြင့် ပြောလိုက်မိပါသည်။ သူက ဖုတ်ခနဲ ကျွန်တော်ကို ကြည့်ပြီး...

“ကွန်ဝါနယ်က ဖိုးဘရစ်ချွဲလား”ဟု ရှုတ်တရက်မေးလိုက်ပါသည်။ အကယ်စင်စစ် ကွန်ဝါနယ်၌ ဖိုးဘရစ်ချွဲရွှာ တည်ရှိသည်ကို သိသူမှာ လူတစ်ထောင်တွင် တစ်ယောက်မွှေသာ ရှုပါသည်။ ဟမ့်ပရှိင်းယားနယ်ရှိ ဖိုးဘရစ်ချွဲ ကိုသာ သိကြသူများ၏။ သို့ဖြစ်ရာ ပီရဲမံ၏အမေးကြောင့် ကျွန်တော် အံ့ဩ သွား ရပါသည်။

“ဟုတ်ပါတယ” ကျွန်တော်ပြန်ဖြေလိုက်ပြီး “ခင်ဗျား အဲဒီရွှာကို သိလို သူး”ဟု မေးလိုက်ပါသည်။ သူက စိတ်ရှုပ်သွားသလိုဖြစ်ကြောင့်သာ ပြန်ပြော ပြီး ထိရှာတွင် ထရီးအန်းဟုခေါ်သည့် အိမ်တစ်လုံးကို သိသလားဟု ကျွန်တော် ထို ဆက်မေးပါသည်။ ကျွန်တော်ပို၍ အုံသွားရပါ၏။

“ကောင်းကောင်းကြီးသိသပေါ်ချား၊ တကယ်တော့ ကျွန်တော်သွားမှာ စနီအန်းကိုပါပဲ။ အဲဒါ ကျွန်တော်နှုံမအိမ်လေ”

ထိုနောက် သူအား သူသိသမျှ ပြောပြရန် တိုက်တွန်းလေရာ သူက အောက်ပါအတိုင်း ပြောပြပါတော့သည်။

“စစ်ကြီးလည်း စဖြစ်ရေား ကျွန်တော်က သတင်းလိုက်ဖို့ ဘယ်လကိုယ် အိုး ရောက်နေတာကိုး၊ ဟိုသွားဒီသွား သွားရင်း ရွာကလေးဘာစ်ရွာကို ရောက်

သွားတယ်လှ။ ရွှာကလေးဆိုပေမဲ့ အဲဒီနာ သီလရှင်ကျောင်း ပံ့ကြီးကြီးတစ်ခု ရှိတယ်။ ဝတ်စုဖြူနဲ့ သီလရှင်တွေလည်း မနည်းပါဘူး။ အဲဒီရွှာက ဂျာမန်တွေ စစ်ချိတဲ့ လမ်းကြောင်းပေါ် ရှိနေတော့ ရွှာရောက်တာနဲ့ ဂျာမန်တွေဟာ သီလရှင်ကျောင်းဆီ ဦးတည်ဗျားတော့တာပဲ။ သူတို့လည်း ကျောင်းကိုရောက်ရောကျောင်းတစ်ခုလဲး ပေါက်ကွဲသွားပါရောတဲ့”

“အိုး” ကျွန်တော် အုံအားသင့်စွာ ရေရှးတိုက်ပိုပါသည်။

“ပထူးဆန်းသူးလားဘူး၊ ကျွန်တော် ထင်ခဲ့တာက ဂျာမန်တွေ အပျော်ကြွေး ပြီး သေနတ်တွေ ဖောက်ရင်း ယမ်းသော်တွေ မတော်တဆဲ ထိပြီး ပေါက်ကွဲကုန်တာပဲလိုလေး၊ ဒါပေမဲ့ သူတို့တပ်ဖွဲ့မှာ ဘာယမ်းသော်မှ ပပါဘူးတဲ့ပဲ။ ဒီတော့ သီလရှင်တွေကပဲ ပေါက်ကွဲစရာတွေ ထောင်ထားပြီး သူတို့ရောက်တော့မှာ ဖောက်ခွဲပစ်လိုက်လေသလားလို့ ပေးစရာဖြစ်တော့တာပေါ့ မဟုတ်ဘူးလား”

“ထူးတော့ အတော်ထူးတာပဲ”

ကျွန်တော် သဘောတူစွာ မှတ်ချက်ပေးလိုက်ပါသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ အဲဒီနားက လယ်သမားတွေ ပြောကြတာလည်း စိတ်ဝင်စားစရာပဲပဲ။ သူတို့အတွက်ကတော့ ရှင်းပြီးသား၊ ခြောက်ပြီးသား ဖြေကွက်တွေ ရသွားကြတာပေါ့။ နောက်ဆုံးပေါ် စွမ်းရည်ပြခန်းလို့လည်း ပြောကြတယ်။ သီလရှင်တွေထဲက တစ်ဦးဟာ အစွမ်းပြန်င်သလိုလို ပြောနေခဲ့ကြတာလည်း ရှိတာကိုး။ သူတို့အပြောကတော့ အဲဒီသီလရှင်ဟာ ဘီပိမ္မာချလိုက်သလို ပိန်းဟောသွားပြီးရင် နိမိတ်တွေ ပြောပြန်ရတယ်သတဲ့။ အခု ပေါက်ကွဲမှုမှာ လည်း ဘာသာတရားကို စောကားတဲ့သူတွေအပေါ် ဖိုးကြီးပော်ချအောင် သူအစွမ်းနဲ့ လုပ်လိုက်တာလို့ ပြောကြသတဲ့ပဲ။ ကျွန်တော်လည်း အဲဒီအဖြစ်အပျက်ကို ဖွဲ့ဖွဲ့နဲ့၍ ရေးပြီး သတင်းစွာတိုက်ကို ပို့လိုက်တာ သတင်းစာ ထွက်လာတော့ လူတွေ အတော်စိတ်ဝင်စားကြတယ်ဆိုပဲ။ အဲဒီကာလတူန်းက ဒီလိုသတင်းမျိုးကို လူကြိုက်များတာကိုး။ ဒါပေမဲ့ ကျွန်တော် တကယ်သီချင်တာက အမှန်စင်စစ်ဘာဖြစ်ခဲ့တာလဲဆိုတာပါ။ အဲဒီနေရာမှာလည်း ကြည့်စရာဆိုလို့ အုတ်နံရုံးနှစ်ဖက်ပဲ ရှိတော့တာ။ နံရုံတစ်ဖက်မှာတော့ မီးနီးမိုင်းတွေကြောင်း မည်းမောင်ပြီး အချိပ်ထင်နေတာက အမဲလိုက်ခွေးကြီးတစ်ကောင်နဲ့ တထောရာတည်းပဲကဲ့။ အဲဒီနားတစ်ဦးက လယ်သမားတွေဟာ အဲဒီအရိပ်ပုံကြီးကို သေဇဵးက်အောင် ကြောက်ကြသတဲ့။ အဲဒါကို မရကေခွေးသရဲကြီးလို့ ခေါ်ကြပြီး မောင်ပြီးဆိုတာနဲ့ အဲဒီနားက ဘယ်သူမှ ပြောပါသွားရဲတော့ဘူးတဲ့ပဲ”

“အစွဲကြီးတာတို့ အယူသီးတာတို့ဟာ စိတ်ဝင်စားရောကတော့ ကောင်

ပါတယ်။ အဲဒီ သီလရွှေငါးကို တွေ့ချင်လို လိုက်စံစမ်းကြည့်တော့ စစ်ပြေးခုက္ခသည် တစ်စုနဲ့ အင်လန်ကို ပါသွားတယ်လို သတင်းရတယ်။ ခြေရာခံလိုက်ကြည့်တာမှာ နောက်ဆုံးတော့ သူကို ကွန်ဝါနယ်ထဲက ဖိုးဘရစ်ချုက် ပို့လိုက်ပြီး ထမီးအန်းအိပ်ကြီးမှာ ထားသတဲ့ပျေား”

ကျွန်တော် ခေါင်းညီတ်ပြလိုက်ပြီး “စစ်ပွဲစကတည်းက ဘယ်လက္ခယန် ခုက္ခသည်တွေကို ကျွန်တော်နှုပကဲ လက်ခံစောင့်ရောက်ထားခဲ့တာပါ။ လူနှစ်ဆယ်လောက် ရှိပါလိမ့်မယ်”

“အေးပျေား ကျွန်တော်လည်း အချိန်ရတာနဲ့ အဲဒီသီလရွှေငါးကို သွားတွေပြီး ပြစ်ပျက်ခဲ့သမျှကို ပေးမလိုပါပဲ။ အလုပ်တွေက တစ်မျိုးပြီးတစ်မျိုး ပေါ်နေတဲ့ မေ့ပျောက်သွားရောဆိုပါတော့။ အခုခု ခင်တွေးက ဖိုးဘရစ်ချု သွားမယ်လို ပြောလိုက်တော့မှ အဖြစ်အပျက်တစ်ခုလုံး ပြန်သတိရတာကိုရှု”

“ကျွန်တော်နှုပကို ပေးကြည့်လိုက်ပါပယ်ပျေား သူလည်း အဲဒီအကြောင်း ဤအဖွဲ့လိမ့်မယ်ထင်ပါတယ်။ တကယ်တော့လည်း ဘယ်လက္ခယန်အတော် ချုံးမှား နေရပ်ရင်း ပြန်ရောက်နေကြပါပြီ”

“မှန်တယ်ပျေား အကယ်၍ ခင်ပျေားနှုပဆီက အဲဒီကိစ္စတစ်ခုခု သီရိရင် တွေ့နော်ကို အသိပေးဦးနော့”

• “စိတ်ချုပါပျေား” ကျွန်တော် လိုလိုလားလား ပြောလိုက်ပါသည်။

ကျွန်တော်ပိတ်ဆွေနှင့် ပြောခဲ့ရသည်မှာ ထိုမျှသာ ဖြစ်ပါသည်။

ထရီးအန်း အိပ်သို့ ကျွန်တော်ရောက်ပြီး ခုတိယနေ့တွင် နှုပဖြစ်သွားနှင့် အတူ လသာဆောင်၌ လက်ဖက်ရည်သောက်နေကြစဉ် ထိုအဖြစ်အပျက်တို့ သတိရလာပြီ ပေးမြန်းစုစမ်းကြည့်ပါသည်။

“ကစ်တို့ ညီမစောင့်ရောက်ခဲ့ဖူးတဲ့ ဘယ်လက္ခယန်တွေထဲမှာ သီလရွှေ ထားပါး ပါခဲ့သေးလား”

“စစ္စတာ ဟာရီအိန်ဂျယ်လစ်ကို အစ်ကိုပြောတာဖြစ်မယ်ထင်တယ်”

“ဟုတ်နိုင်ပါတယ်။ သူအကြောင်းပြောပြပါဦး”

“အစ်ကိုရော အဲဒီစစ္စတာဟာ တကယ့်ကို ထူးမြားဆန်းပြားသူပါပဲ။ ခုထိ ခုခြုံမှုမှာ ရှိတုန်းပဲလေး”

“ဘယ်လို... ဒီအိပ်မှာ နေနေတုန်းလား”

“မဟုတ်ဘူးအစ်ကိုရဲ့ ရွာထဲမှာနေတာပါ။ ဒေါက်တာရှိစိုးတာ အစ်ကို ဖြေစိုးသေးလား”

ကျွန်တော်ခေါင်းသိလိုက်ပါသည်။

“အင်း ဒေါက်တာရှိစိုးက ဒီရောက်တာ နှစ်တွေအများပြီး ဖကြာသေး

၃၆ ✦ ကျော်ကျော်

ဘဲကိုး၊ လူငယ်ပါပဲ။ စိတ်ကူးဆန်းဆန်းကြယ်ကြယ်တွေလည်း ရှိတတ်တယ်။ စစ္တာမာရီအိန်ဂျယ်လစ်ကိုတော့ သူက သိပ်စိတ်ဝင်စားနေတာ၊ စစ္တာမှာ စိတ်ခေါ်က်ချားတာတို့ ဟိုဟာဒီဟာ အာရုံရတာတို့ ပြစ်တတ်တော့ ဆေးပညာ ရှုံးထောင်အနေနဲ့ သိပ်ကို စူးစမ်းလေ့လာချင်စရာဖြစ်နေတာကိုး။ စစ္တာဟာ သနားဖို့တော့ ကောင်းတယ်၊ သူမှာ ဘယ်ကိုမှ သွားစရာမရှိဘူး၊ ညီမှ အမြင်မှာ တော့ စိတ်ပမှန်တော့ဘူးလို့ ထင်တာပဲ။ ဒေါက်တာရှိစ်က သူကို ရွာထဲမှာ နေစရာပေးထားတယ်။ ဒေါက်တာက သူအကြောင်း စာတမ်းပြုစုနေတာတဲ့ ဆရာဝန်တွေ ရေးတတ်တဲ့ မှတ်တမ်းမျိုး ဖြစ်မှာပေါ့နော်”

ညီမက ခေတ္တနားလိုက်ပြီး ဆက်ပြောပါသည်။

“ဒါနဲ့ အစ်ကိုက သူအကြောင်း ဘာတွေသိထားလို့လဲ”

“အတော်ဆန်းကြယ်တဲ့ ဇာတ်လမ်းတစ်ပိုင် ကြားခဲ့ရလိုပါ”

ကျွန်တော်က သူကို ပီရမ်းထံမှ သိခဲ့ရသည့်အတိုင်း ပြောပြုလိုက်ရာ ကစ်တီမှာ များစွာ စိတ်ဝင်စားသွားပါသည်။

“သူက လူတွေကို ဖောက်ခွဲပစ်နိုင်စွမ်းရှိမယ်ဆိုလည်း ရှိလောက်တာပဲ”

ကျွန်တော်၏ ရူးစမ်းလိုစိတ်မှာ အတော်အားကောင်းလာပါ၏။

“အစ်ကိုတော့ အဲဒီစစ်တာကို သွားတွေ့မှုပဲ ထင်တယ်”

“ဟုတ်ကဲ့အစ်ကို၊ တွေ့လိုက်ရင် သိရတာပေါ့။ ဒေါက်တာရှိစ်ကို အရင် တွေ့လိုက်တာ ကောင်းတယ်။ လက်ဖက်ရည်သောက်ပြီး ရွာထဲ သွားလိုက်ပါ လား” ကျွန်တော် သူအကြံပေးချက်ကို လက်ခံလိုက်ပါသည်။

ဒေါက်တာရှိစ်ကို သူအိမ်မှာပင် တွေ့ရပြီး ကိုယ့်ကိုယ်ကိုယ် ပိတ်ဆက် လျက် စကားဝိုင်းဖွံ့ကြပါသည်။ သူသည် ရည်မွန်သော လူငယ်တစ်ဦး ဖြစ်ပုံရ ၏။ သို့တိုင်အောင် သူဟန်အူမှုအရာမှာ မနှစ်သက်စရာတစ်ခုခုရှိနေသည်ကို စိတ်တွင်ခံစားရပါသည်။ စစ္တာမာရီအိန်ဂျယ်လစ်အကြောင်း စကားစလိုက် သောအပါ သူသိသိသာသာ အာရုံစိုက်လာပါ၏။ ကျွန်တော့ပိတ်ဆွဲ ပီရမ်း ပြောသည့်အဖြစ်အပျက်ကို သူသည် စိတ်အားထက်သန့်စွာ နားထောင်ပါ သည်။

“အား...ဒီအတိုင်းဆိုရင် အတော်လေးတော့ ရှင်းသွားပြီ”

သူက ကျွန်တော့ကို ဖျော်ခနဲ့ကြည့်ပြီး ဆက်ပြောပါသည်။

“ထူးထူးခြားခြား စိတ်ဝင်စားဖို့ ကောင်းတဲ့ ကော်စာစ်ခုပါပဲ။ ဒုပ္ပတာဟာ ပြင်းထန်တဲ့ စိတ်ခေါ်က်ချားထိနိုက်ပိုးနဲ့ ဒီကိုရောက်လာတာပါ။ အကြီးအကျယ် စိတ်မပြုပုံသက်မှုလည်း သိသိသာသာဖြစ်နေတယ်။ သူမှာတိန္ဒာ အမူအရာဟာ

လုံးဝ ပုံမှန်မဟုတ်ဘူး။ ကျွန်တော်နဲ့လိုက်ပြီး အကဲခတ်ကြည့်ပါသားရွာ၊ သူ ဟာ လေ့လာထိုက်တဲ့ လူတစ်ယောက်ပါ”

ကျွန်တော် ချက်ချင်းပင် သဘောတူလိုက်ပါသည်။

ကျွန်တော်တို့ အတူထွေက်လာခဲ့ကြ၏။ သွားရပည့်နေရာမှာ ရွှာစွဲနှင့် ဘက် ရှိ အိမ်ငယ်တစ်လုံး ပြစ်ပါသည်။ ဖိုးဘရစ်ချွဲသည် ရွှေချင့်စဖွယ်လှပသည့် နေရာ တစ်ခုဖြစ်ပြီး ဖိုးမြစ်၏ မြစ်ဝတွင် တည်ရှိနေရာ အငြော့ဘက်ကမ်းခြားသာ အိမ်ငြား ရွှေချွဲ။ အနောက်ဘက်ကမ်းမှာမူ ပတ်တောက်သော ချောက်ကမ်းပါးများ ရှိပြီး အိမ်အနည်းငယ်သာ ကျောက်ဆောင်စွဲနဲ့တို့ကို တွယ်ကပ်ဆောက်လုပ်ထားကြ သည်။ ဒေါက်တာ၏အိမ်မှာ အနောက်ဘက်ကမ်းရှိ ကျောက်ဆောင်ကြီး၏ အစွမ်းအဖျားတွင် ရှိပြီး ထိုအိမ်မှ ကြည့်လျှင် အောက်ဘက်ပင်လယ်ပြင်၌ လိုင်းများက ကျောက်ဆောင်ကို တစ်နှစ်းဝါန်းလာရောက် ရှိက်ခတ်နေသည်ကို တွေ့ပြင်နိုင်ပါသည်။

ကျွန်တော်တို့ ဦးတည်သွားနေကြသော အိမ်မှာမူ ကုန်းတွင်းဘက်၌ ရှိပြီး ငင်လယ်ကို မပြင်နိုင်ပေ။

“နယ်မြေခံဆရာမက ဒီမှာနေတာလေ”ဟု ဒေါက်တာရှိစ်က ရွှေ့ပြုပါ သည်။ “သူနဲ့အတူထွေနေဖို့ စစ်တာ ဟာရိုဘိန်ဂျယ်လစ်ကို စိစဉ်ပေးထားတယ်။ ဒါမှာလည်း အသေအချာ အနီးကပ်စောင်းကြည့်ပြီး ပြုစုပေးနိုင်မှာကို”

ကျွန်တော်တို့ ရောက်သွားသောအခါ ပုံသေးသေးနှင့် နယ်မြေခံဆရာမ သည် စက်ဘီးတစ်စီးဖြင့် အပြင်သွားဖို့ ပြင်နေသည်ကို တွေ့ရပါသည်။

“ပုဂ္ဂိုလ်လျော့နေပါဆရာမ၊ ငင်ရွှေ့လူနာကော ဘယ့်နှုယ်လဲ”

ဒေါက်တာက နှုတ်ဆက်ရင်း ဖေးလိုက်၏။

“ခါတိုင်းလိုပါပဲ ဆရာရယ်၊ လက်ပိုက်ပြီး ထိုင်ငေးနေတာပါပဲ။ ကျွန်ပ ဓားပြောတာလည်း အများအားဖြင့်တော့ ပြန်ပေပြောပါဘူး”

ဒေါက်တာရှိစ် ခေါင်းညီတို့ပြီး ဆရာမ စက်ဘီးဖြင့် ထွက်သွားသောအခါ အိမ်တံ့ခါးဒေါက်၍ အထဲဝင်လိုက်ပါသည်။ စစ်တာမှာရိုဘိန်ဂျယ်လစ်သည် ပြေတင်းပေါက်အနီးရှိ ထိုင်ခုံရည်ပေါ်တွင် ထိုင်နေရာမှ ကျွန်တော်တို့ကို လွှာည့် ပြည့်ပါသည်။ ဖြူဖျော့ဖျော့နှင့် ထူးခြားသည့် မျက်နှာတစ်ခုဖြစ်၏။ အောက် စွဲ့ပြင်နိုင်ဟန်ရှိသည့် ကြီးမားသော မျက်လုံးတို့ရှိပြီး အဆုံးပရှိသော ဝါယန်း အောက်တွဲမှာကို ဖော်ပြုနေကြဟန်ရှိသည်။

“မုဂ္ဂိုလ်လျော့နေပါစစ်တာ” ဒေါက်တာရှိစ်က နှုတ်ဆက်လိုက်ပါသည်။

“ပုဂ္ဂိုလ်လျော့နေပါဒေါက်တာ”

“ပိတ်ဆက်ပေးပါရခေါ်စစ်တာ၊ ဟောဒါက မစွဲတာအားစထရွှေသာပါတဲ့”

ကျွန်တော် ဦးညှတ်နှုတ်သာက်သောအခါ စစ္တာကလည်း နားလည်သော
အပြုံပြင် ဦးညှတ်ပြုပါသည်။

“ဒီနေ့ ဘယ်လိုနေသေးလဲ”

ဒေါက်တာက စစ္တာသေးနားတွင် ဝင်ထိုင်ရင်း မေးလိုက်ပါသည်။

“ခါတိုင်းလိုပါပဲရှင်” သူက ခေတ္တနားလိုက်ပြီးနောက် “ကျွန်မအတွက်
ဘယ်ဟာမှ အစစ်အာမှန်မဟုတ်သလိုပါပဲ၊ နေ့တွေ၊ ရက်တွေရော၊ လငွေ နှစ်
တွေရော ကုန်သွားကြတာကို ကျွန်မသတိမထားပါတော့သူ့၊ အိပ်မက်တွေပဲ
ကျွန်မအတွက် အစစ်အာမှန်လို့ ဖြစ်နေတယ်”

“စစ္တာ အိပ်မက်တွေ အများကြီး မက်တုန်းပဲလား၊ ဘယ်လကျိုယန်
အကြောင်းတွေပဲလား”

“မဟုတ်ပါဘူး၊ ဘယ်တုန်းကမှ ပရှိခဲ့ဖူးတဲ့ နိုင်ငံတစ်ခုအကြောင်းပဲ မက
တာပါ၊ ကျွန်မ ခဏခဏ ပြောနေလို့ ဒေါက်တာ သိပြီးသားပဲ”

သူခေတ္တစကားရပ်သွားပြီး ရုတ်တရက်ဆိုသလို ကျွန်တော့သာက် လျည့်
ကာ “ဒီလူကြီးပင်းကရော ဆရာဝန်တစ်ယောက်ပဲလား၊ ဦးနောက်အာရုံကြော
ကုတဲ့ ဆရာဝန်ထင်ပါတယ်”

“မဟုတ်ပါဘူးဖြာ” ဒေါက်တာက ပြုးပြီး ပြန်ဖြေလိုက်ရာ သူပြုးလိုက်စဉ်
ပေါ်လာသည့် သွားချွန်ချွန်များကြောင့် ဝံပုလွှေလိုလုမျိုးဖြစ်ပည်ဟု ကျွန်တော်
မိတ်တွင် ခံစားပါပါသည်။ သူဆက်၍...

“စစ္တာ သူနဲ့ တွေ့ချင်မယ်ထင်လို့ ခေါ်လာတာပါ။ ဘယ်လကျိုယန်က
သိလရှင်ကျောင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ သူမှာပါလာတယ်လဲ”

စစ္တာက ကျွန်တော့ကို ကြည့်ရင်း သူပါးပြင်၌ သွေးရောင် လျှပ်းလာ
သည်ကို သတိပြုပါပါသည်။

“ထူးထူးခြားခြားရယ်တော့ မဟုတ်ပါဘူး” ကျွန်တော် ကပ္ပါဒသီ ဝင်
ပြောလိုက်ပါသည်။ “တစ်နေ့က မိတ်ဆွေတစ်ယောက်နဲ့ ညာစာစားရင်း သိလ
ရှင်ကျောင်း ပျက်စီးသွားရပုံကို သူပြောပြလို့ သိခဲ့ရတာပါ”

“အင်း တကယ်ပျက်စီးသွားပြီကိုး”

သူရေရွတ်လိုက်သည်မှာ သူကိုယ်သူပြောခြင်းထက် ကျွန်တော်တို့တို့
ပြောလိုက်သလို ဖြစ်နေပါသည်။ ထိုနောက် ကျွန်တော့ကို ကြည့်လျက်ပင်
အရေးတကြီးအမှုအရာနှင့် “ပြောပါဉီးရှင့်၊ မွန်သီယာရဲ့မိတ်ဆွေပြောလား၊
ဘယ်လိုပျက်စီးသွားတာတဲ့လဲ”

“ဖောက်ခွဲခဲ့လိုက်ရတာတဲ့ပျော်၊ လယ်သမားတွေဆိုတာ ညာက်မှာ အဲဒီ
နားတောင် မဖြတ်ရကြဘူးတဲ့”

“သူတို့က ဘာကို ကြောက်ကြတာလဲရှင်”

နံရဲပေါ် ထင်နေတဲ့ ပည်းပည်းပုံရိပ်ကြီးကြောင့်ပါ။ အဲဒါကြီးကို ကြောက်တဲ့ အစွဲဖြစ်နေကြတာလဲ”

“ပြောစပ်းပါမှန်ဆီယာ၊ မြန်မြန်လေး ပြောစပ်းပါ၊ အဲဒီပုံရိပ်က ဘာနဲ့တဲ့ သတဲ့လဲ”

“အမဲလိုက်ခွေးကြီးနဲ့ တူနေသတဲ့ပျော်၊ လယ်သမားတွေကတော့ မရက ခွေးသရဲကြီးလို့ ခေါ်ကြတယ်”

“အား...” သူနှုန်းတော်မူ စူးစုံရှုရှု အော်သတ္တုက်လာပါသည်။

“ဒါအားမှန်တွေပေါ်။ အမှုန်တွေပေါ်ပါ။ ကြေားနောရတာတွေ၊ သိနောရတာတွေ၊ အိပ်မက်ဆီးတွေမှ မဟုတ်ဘဲ တကယ်ဖြစ်ခဲ့တာ၊ တကယ်ကို ဖြစ်ခဲ့တာတွေပဲ့ကို”

“ဘာတွေများ ဖြစ်ခဲ့လိုလဲ စစ္စတာ”

ဒေါက်တာက ခပ်တိုးတိုးမေးလိုက်ပါ သည်။

ဒေါက်တာဘာက်သို့ သူလှည်းကြည်ရင်း စိတ်အားထက်သန့်စွာနှင့် “ကျွန်ုပ်မှတ်ပြီ၊ လျောကားထစ်တွေပေါ်မှာပဲ၊ ကျွန်ုပ်မတို့ သုံးနေကျေားတိုင်း အစွမ်း သတ္တုတွေကို သုံးလိုက်ရတာပါ၊ ပလ္လာင်ခြေရင်းလျောကားထစ်တွေပေါ်တနေ့ တွေ့နဲ့ သူတို့ကို ရှုံးဆက်မလာဖို့ တားခဲ့တယ်။ အောအေးသေးသေး ပြန်ကြပါ ထို့ ပြောခဲ့တယ်။ နားပထောင်ကြဘူး။ သတိပေးနေတဲ့ကြေားက ရှုံးတိုးလာကြ တယ်။ ဒီတော့လည်း...” သူက ရှုံးသို့ အနည်းငယ်ကိုင်းလိုက်ပြီး ထူးမြှားသည့် သက်ဟန်ပြလိုက်ပါသည်။

“ဒီတော့ ကျွန်ုပ်မ သူတို့သီး မရက ခွေးသရဲကို လွှတ်လိုက်ရတယ်”

သူ ခုံပေါ်တွင် ပြန်မှုပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။ မျက်လုံးများကို မြို့တ်ယားသည်။

ဒေါက်တာက ထၣ် ဖန်ခွေက်တစ်လုံးတွင် ရေတစ်ဝက်ထည့်ပြီး သူအိတ် ထဲ့ သေးပုံလင်းထုတ်ကာ သေးရည်စက် အနည်းငယ် ဖျော်လိုက်၏။ ထို အာက် သူကို ပေးပြီး “သောက်လိုက်ပါ” ဟုပြောပါသည်။ စစ္စတာ ယူသောက် လိုတ်ပုံမှာ စက်ရှပ်တစ်ခု လှုပ်ရှားသလိုပင်။ မျက်လုံးများက အဝေးသို့ ငေးနေ သော်လည်း စိတ်ထဲမှ မြင်သမျှကို တွေးနေပုံရပါသည်။

“အားလုံးအမှုန်တွေပဲ” သူဆက်ပြောပါသည်။ “အားလုံးပဲ၊ စက်ဝန်း အားချုပြုတော်၊ သလင်းစံအိပ်က ပုဂ္ဂိုလ်တွေ၊ အားလုံးပဲ၊ အမှုန်တရားတွေပဲ”

“အမှုန်ပဲဖြစ်မှာပါ” ဒေါက်တာရှိစ်က ပြောလိုက်၏။ သူအသံ့စွာ တို့ပြီး ဉာဏ်သာ၏။ စစ္စတာ၏ အတွေးစိတ်ကူးများကို အနောင့်အယုက် ပြုသအားလုံး နှစ်သိမ့်လိုဟန်ရှိပါသည်။

“မြို့တော်အကြောင်းပြောပြပါလား” သူက ဆက်ပြောပါသည်။

“စွဲတာ ပြောတဲ့ စက်ဝန်းများရဲ့ မြို့တော်လေ”

စွဲတာက စက်ရုပ်တစ်ခုလိပ်ပင် ခံစားမှုမပါဘဲ အဖြေားပါသည်။

“ဟုတ်ကဲ့ စက်ဝန်းသုံးခုရှိပါတယ်။ ပထာမစက်ဝန်းက အထူးသီးသန့်ပုဂ္ဂိုလ်များအတွက်။ နောက်တစ်ခုက သူတော်စင်မယ်တော်တို့အတွက် အပြင် ဘက်စက်ဝန်းကတော့ သူတော်စင်ဘုန်းကြီးတွေအတွက်ပါ”

“အလယ်ပဟိုကတော့ကော့”

သူ သက်ပြင်းရှိက်လိုက်ပြီး တိုးတိတ်ည့်သက်စွာ အဖြေားပါသည်။

“သလင်းစံအိပ်တော်”

ထိုစကားတို့ ရေရှိလိုက်စဉ် သူ၏ ညာလက်ကို နဖူးပြင်သို့ မြှောက်ပြီး လက်အွောင်းဖြင့် ပုံစံတစ်ခုခု ရေးဟန်ပြုလိုက်ပါသည်။ ယခုအခါ သူပုံဟန်မှာ တော်တင်းနေပြီး ပျက်လုံးများ ပိုတ်လျက် အနည်းငယ် ယိမ်းထိုးလှပ်ရှားနေ၏၊ ထိုင်္ခာတ် အိပ်ရာမှ လန်နိုးလာသလို ရှုတ်ရက် မျက်စီဖွင့်လိုက်ပါသည်။

“ဘာဖြစ်လို့လဲ” သူစိတ်ရှုပ်ဟန်ဖြင့် မေးလိုက်သည်။

“ကျွန်ုပ်ဘာတွေ ပြောနေတာလဲ”

“ဘာမှ ပဟုတ်ပါဘူး။” ဒေါက်တာက ပြောပြီး...

“စွဲတာ ပင်ပန်းနေပြီ၊ နားချင်နေပြီ၊ ကျွန်ုတ်တို့ ပြန်ကြမယ်”

ကျွန်ုတ်တို့ နှုတ်ဆက်ပြီး ပြန်လာသောအခါ စွဲတာမှာ မူးဝေဇ္ဇန်နှင့် ကျွန်ုတ်ပါသည်။

“က... ဘယ့်နှယ်လဲ”

အပြန်လပ်းတွင် ရို့စ်က မေးပါသည်။ “ဘယ်လိုထင်သလဲစွာ”

“စိတ်အကြီးအကျယ် ယိုယျားနေပြီထင်တာပါပဲ”

ကျွန်ုတ် စဉ်းစား ဖြောလိုက်ပါသည်။

“ဒီအတိုင်း ခင်ဗျားယူဆတယ်ပေါ့”

“ပဟုတ်သေးဘူးပျော်အမှန်မှာတော့ သူကောင်းကောင်းသတိရှိနေတယ်။ သူပြောတဲ့အတိုင်း ယုံကြည်နေတယ်။ ထူးဆန်းတဲ့ အဖြစ်အပျက်ကြီး ပေါ်ပေါက်အောင် သူအစွမ်းသတ္တိနဲ့ လုပ်ခဲ့တယ်ဆိုတာကို သူယုံကြည်တဲ့အတိုင်း ပြောပြီး တာပဲ၊ အဲဒါကြောင့်...”

“အဲဒါကြောင့် သူစိတ်မမှန်တော့ဘူးလို့ ယူဆလိုက်တာပေါ့၊ သဘောဝယ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို တခြားရှုထောင့်တစ်ခုက ကြည့်ရအောင်ပျော်။ ဒါပါစို့ အဲဒီ အုပ္ပန်သရေကိစ္စကို သူတာကယ်လုပ်ခဲ့တယ်ဆိုရင်တာဘာ အသေးစိတ်အအုပ္ပန်းရော့၊ လူတွေရော့ သူတစ်ကိုယ်ရေအစွမ်းသတ္တိနဲ့ မျက်သီးနိုင်ခဲ့တယ်

သိရင်ကော”

“စီတ်စွမ်းအားသက်သက်နဲ့ လို ဆိုလိုတာလား”

ကျွန်တော် ပြီးပြီး မေးလိုက်ပါသည်။

“ဒီသဘောနဲ့ ပြောတာတော့ မဟုတ်ပါဘူး။ ပိုင်းထောင်ပြီး ခလုတ်တစ်ချက် နိုပ်ရှုံး အများကြီး ဖျက်ဆီးနိုင်တာတော့ ခင်ဗျားလက်ခံတယ် မဟုတ်လား”

“လက်ခံပါတယ်။ ဒါပေမဲ့ အဲဒါက စက်စွမ်းအားလေ”

“မှန်ပါတယ် စက်စွမ်းအားပဲ။ ဒါပေမဲ့ အနှစ်သာရအနေနဲ့တော့ သဘာဝ အင်အေးတွေကို ထိန်းချုပ်အသုံးချတာပဲ မဟုတ်လား။ မိုးကြီးနဲ့ ဓာတ်အားပေးရုံ တို့ဟာ အခြေခံအားဖြင့်တော့ အတွေ့တွေပါပဲ”

“ဟုတ်ပါတယ် ဒါပေမဲ့ အဲဒီသဘာဝအန္တရာယ်ပိုးကြီးကို ထိန်းချုပ်နိုင်စို တွေတော့ စက်အားအကွာအညီကို ယူရတယ်လေ”

ရှိုစ်က ပြီးလိုက်ပါသည်။ “ကျွန်တော် တြေားဥပမာတစ်ခု ပြောပြုယ် ရှာ သဘာဝအမြေအနေမှာ အသီးအချက်ပုံစံနဲ့ ရှိတဲ့ ဝင်းတားဂါရင်းဆိုတာ နှိုတယ်။ အဲဒါကို ဓာတ်ခွဲခန်းထဲမှာ ဓာတုပေဒပေါင်းစပ်နည်းတွေနဲ့ ထုတ်ယူလို ခုတယ်ပျော်။ ဆိုလိုတာကတော့ ရလဒ်တစ်ခုဖြစ်ပေါ်ဖို့ နည်းလုပ်နှစ်ဖို့ နှိုတယ် တယ်ဆိုတာပါပဲ။ အိန္ဒိယဖက်းတွေ လုပ်ပြတဲ့ တချိုက်စွာတွေဆိုရင် ဘယ်လို့ အလွယ်တကူ ရွှေးပြလို မရတာတွေပေါ့။ သဘာဝလွန်ကိစ္စလို ကျွန်တော်တို့ ဓာတ်နေကြတာတာချို့ဟာ သဘာဝလွန်ကိစ္စလုံးဝယ်ယူဘူးပျော်။ လူရှိုင်း ဖို့ နှုယ်စုတွေအတွက် လျှပ်စစ်ပါးဟာ သဘာဝလွန်ဖြစ်ရပ်ပဲ။ တကယ်တော့ သဘာဝလွန်ဖြစ်ရပ်ဆိုတာ လက်ရှိ ဥပဒေသတွေနဲ့ နားမလည်နိုင်သေးတဲ့ သဘာဝဖြစ်ရပ်ပါပဲ”

“ဒါဖြင့် ခင်ဗျားဆိုလိုတာက...” ကျွန်တော် အုံသွား မေးလိုက်ပါသည်။

“ကျွန်တော်ဆိုလိုတာက လူသားတစ်ဦးဟာ သူသက်တပ်းကို တို့ဖြင့်နိုင်စို အတွက် ကြီးကျယ်တဲ့ အဖျက်စွမ်းအားမျိုး ပိုင်ဆိုင်နေနိုင်တယ်ဆိုတာပါပဲ။ သယ်တွေ့ရလဒ်မှာ သဘာဝကျေတယ်လို ပြုင်ရပေမဲ့ ကျွန်တော်တို့ အလှုပ်းပေါ် ခဲ့ သသဘာဝလွန်နည်းလမ်းကို သုံးနိုင်စွမ်းရှုံးလိုပုံ ဆိုလိုတာပါ”

ကျွန်တော် သူကို ကြက်သေသေလျက် ကြည့်နေပါပဲ၏။ သူက ရယ်နေ ပါသည်။

“မှန်းဆချက်တစ်ခုလိုပဲ ဆိုကြပါစို့ပျော်” သူက ခပ်ပေါ့ပေါ့ ပြောစေ...

“ဒါနဲ့ သလင်းစံအပ်တော်လို သူပြောလိုက်တဲ့အချို့မှာ သူအမှားအသား ပေါ်လုပ်လိုက်တာ ခင်ဗျားသတိထားပါလေသေးလား”

“နဖူးပေါ်ကို လက်နဲ့ပုံတစ်ခုခု ဖော်လိုက်တာပေါ့”

၁၂၂ ♦ ကျွန်းကျင်

“အမှန်ပဲဖြူ၊ လက်ခေါ်ချာင်းနဲ့ စက်ဝိုင်းပဲ လုပ်လိုက်တာ၊ ကက်သလစ် ခရစ် ယာန်လက်ဝါးကပ်တိုင် ပုံဖော်သလိုပေါ့။ ကဲ... မစွာတာအင်စထရွာသာ၊ ကျွန်းတော် ခင်ဗျားကို စိတ်ဝင်စားစရာတစ်ခု ပြောပြုမယ်။ ကျွန်းတော့လူနာ မကြာခကာ ပြောတဲ့ ကပေါက်တိကပေါက်ချာစကားတွေထဲမှာ သလင်းဆိုတာ ပါပါလာ တတ်တယ်ၤ။ ဒါနဲ့ ကျွန်းတော် လူတစ်ယောက်သို့ သလင်းပဲ့ဆောင်ခဲ့တစ်ခု ငြားခဲ့ပြီး သူဘယ်လိုတွေပြန်သလဲ သိရအောင် ရုတ်တရက်ဆိုသလို ထုတ်ပြလိုက် တယ်ၤ”

“အဲဒီတော့...”

“အဲဒီတော့ ရလဒ်က သိပ်ထူးခြားတာပေါ့ဖြား၊ သူ့တစ်ကိုယ်လုံး တောင့် တင်းသွားတယ်။ သူမျက်စီသူ မယုံနိုင်လောက်အောင် အုံအေးသင့်ပြီး သလင်းပဲ့ဆောင်ခဲကို စိုက်ကြည့်နေတယ်။ ပြီးတော့ အဲဒီရွှေမှာ ဒုးထောက်ပြီး တစ်ခုခု ရွှေရွှေတိုက်တယ်။ နောက်တော့ သတိလစ်သွားတော့တာပဲ”

“သူရေရွှေတိုက်တွေကော ကြားလိုက်ရလား”

“တော်တော်ထူးတယ်ၤ၊ သလင်းဝုံးတဲ့။ ဒါဆိုရင် သစ္စာတရားရှင်သို့ နေတုန်းပဲတဲ့”

“ထူးဆန်းပါပေါ့ဖြား”

“နောက်ထပ်ရှိသေးတယ်ၤ၊ သူသတိပြန်လည်လာတော့ ဘာကိုမှ ပမှတ် ပါတော့သူ့၊ သလင်းပဲ့ဆောင်ခဲကို သူပြီး၊ သိသလားလို့ ပေးကြည့်တော့ ဝောင် သရာတွေ သုံးတဲ့ ဖန်လုံးဖြစ်မှာပေါ့လို့ ပြောတယ်။ ဒါဖို့၊ တွေ့ဖူးသလားလို့ ပေးလိုက်တော့ တစ်ခါမှ မတွေ့ဖူးဘူးလို့ ဖြောတယ်။ ဒါပေမဲ့ သူမျက်လုံးတွေက စိတ်ရွှေပွဲထွေးနေသလိုပဲ။ စစ်တာစိတ်ရွှေပွဲနေသလားလို့ ပေးတော့ ထူးဆန်း နေလိုပါတဲ့။ ဖန်လုံးကို အရင်က မတွေ့ဖူးပေမဲ့ ကြည့်ရတာ သူကောင်းကောင် သိနေသလိုပဲတဲ့။ တစ်ခုခုကို သူမမှတ်ပိုသလိုဖြစ်စေနေတယ်တဲ့။ ပုတ်မိအောင် သူပင်ပင်ပန်းပန်း စဉ်းစားနေလို့ မစဉ်းစားပါနဲ့တော့လို့ ကျွန်းတော် တားလိုက် တယ်။ အဲဒါ လွန်ခဲ့တဲ့ နှစ်ပတ်ကပေါ့။ သင့်တော်ပယ့် အချိန်အခါကောင်းထိုး တမင်စောင့်နေခဲ့တာပဲ။ မနက်ဖြန်မှာ ကျွန်းတော့စမ်းသပ်ချက်ကို ဆက်လွှဲ ရမယ်”

“သလင်းပဲ့ဆောင်ခဲနဲ့ပဲလား”

“သလင်းပဲ့ဆောင်ခဲနဲ့ပဲ။ ဒီတစ်ခါတော့ သူကို ဘာမြင်ရမလဲလို့ ပုံ့သွေ့ ကြည့်နိုင်းမယ်၊ ရလဒ်က စိတ်ဝင်စားစရာဖြစ်လိုပဲ့ပယ်ၤ”

“ဘယ်လို့ အကျိုးအမြတ်ထွက်လာမယ်လို့ ခင်ဗျားမျှော်လှုံးထားလို့လဲ” ကျွန်းတော် သိချင်စိတ်ကြာင့် ပေးလိုက်သည့်မေးခွန်းမှာ ဘာပန်မျှသာ ဖြစ်

သော်လည်း ဒေါက်တာရှိစ်အတွက် ပမူးဖော်လင့်ဘဲ အင့်က်ပိဿားပုံရပါသည်။ ဘာပြန်ပြောရပုန်းပသီသလိုဖြစ်နေရာမှ ကုန်းဆည်လိုက်ပြီး ပြန်ဖြေပါသည်။

“စိတ်ပိုင်းဆိုင်ရာ မူမုန်မူတွေကို လေ့လာရာမှာ ပြည့်ပြည့်ဝဝ နှင့် ပလည်းကြသေးသူးဖြူ။ စစ်တာမာရိအိန္ဒိရွယ်လစ်ဟာ အတော်လေ့လာရူးစင်းပို့ ကောင်းတဲ့ အခြေအနေပဲ”

သီဖြစ်လျှင် ဒေါက်တာရှိစ်၏ စိတ်ဝင်စားမူမှာ ဆေးပညာအတွက် သက်သက်ပဲလား၊ ကျွန်းတော်သိလိုလာပါ၏။ “ကျွန်းတော်ပါ လိုက်ကြည့်လို့ ရ မလားဖူ”ဟု ပေးလိုက်ရာ စိတ်ထင်၍ပဲလားပသီ သူပြန်ဖြေဖို့ တွေ့နှုတ်နေဟန် ရှိပါသည်။ ကျွန်းတော်ကို သူလိုလားပုံမရဟု ကျွန်းတော်ရှုတ်တရက် ခံစား လိုက်ပါ၏။

“ရပါတယ်ဘာ။ ဘာမှာကန်ကွက်စရာမရှိပါဘူး” သူကဆက်၍

“ခင်ဗျား ဒီမှာကြားကြာနေဖြစ်ပယ်တော့ ပထင်ပါဘူး”

“သန်သက်ခါအထိပဲနေမှာပါဘူး”

ကျွန်းတော်အပြောတွက် သူကျေန်ပွဲးပုံရပါသည်။

နောက်တစ်ရက် နေ့လယ်ပိုင်းတွင် ချိန်းထားသည့်အတိုင်း ဒေါက်တုံထုတွန်တော်ရောက်လာပြီးနောက် နှစ်ဦးသား စစ်တာမာရိအိန္ဒိရွယ်လစ်ရှိရာသို့ ထွက်လာခဲ့ကြပါသည်။ ယနေ့တွင် ဒေါက်တာရှိစ်သည် ဖော်ဖော်ဆွဲဆွဲ ရှိနေပါ၏။ ပနေ့က သူငြားခဲ့သည့်အကြောင်းရပ်များကို ပြီးပြီးပျောက်ပျောက် ပြစ်စေလိုဟန်လည်း ရှိပါသည်။

“ကျွန်းတော်ပြောခဲ့တာတွေကို သိပ်တော့ အလေးအနက်မထားနဲ့နော်” သူက ရယ်မောရင်း ပြောပါသည်။

“ဂန္ဓာရိပညာပဲတွေကို ကိုစစ်စပ်ပါစပ်စပ် လုပ်နေတဲ့သူလို့ ခင်ဗျာထင် မှုမှုစိုးလို့ပါဘူး။ ကျွန်းတော်အားနည်းချက်ကတော့ ဘယ်ကိစ္စဖြူမှာမဆို သေသေချာချာသိချင်တာပဲဖူ”

“ပြော...ဒီလိုကိုး”

“ဟုတ်ပါတယ် အဖြစ်အပျက်က ဆန်းပြားလေလေ ပို့ပြီး ကြိုက်လေလေ ထဲ့”

ကျွန်းတော်တို့ ရောက်သွားသောအခါ သူနာပြုသရာမက ဒေါက်လာရှိစ်အား တိုင်ပင်စရာရှိ၍ ခေါ်သွားသဖြင့် ကျွန်းတော်နှင့် စစ်တာမာရိအိန္ဒိရွယ်လစ်ထို့ နှစ်ဦးတည်း ကျွန်းခဲ့ပါသည်။ ကျွန်းတော်ကြည့်လိုက်ရာဖွဲ့ စစ်တာတွန်တော်အား စုံစိုက်ကြည့်နေသည်ကို တွေ့ရပါသည်။ ထိုနောက် သူကထင်

၁၀၄ • ကျော်ကျော်

၁၅။ “ဟို ဆရာမက ကျွန်ုပကို ပြောတယ်ရှင့်၊ ရှင်ဟာ ကျွန်ုပဘယ်လဲရှိယန် ကင့် ဒီအရောက်မှာ ကျွန်ုပကို စောင့်ရှောက်ထားတဲ့ အမျိုးသမီးရဲ့ အစ်ကို ဆိုတာ ဟူတ်လား”

“ဟူတ်ပါတယ်”

“သူကျွန်ုပကို တကယ်ကြုံကြုံနာနာဆက်ဆံတယ်။ သိပ်ကောင်းတဲ့ အမျိုးသမီးပဲ”

သူစကားပြတ်သွားပါသည်။ အတွေးနယ်ခဲ့နေပုံ ရပါ၏။ ထိုနောက် စကားဆက်ပါသည်။

“ဒေါက်တာကရော၊ လူကောင်းတစ်ယောက်ပဲလားရှင့်”

သူစကားကြောင့် ကျွန်ုပတော်ပြန်ဖြေရန် ကသိကအောက်ဖြစ်သွားရပါသည်။

“ဘာဖြစ်လို့ပါလိမ့် ကျွန်ုပတော်ဆိုလိုတာက သူဟာ လူကောင်းတစ်ယောက် လိုပဲ ထင်ပါတယ်ဗျာ”

“အာ...” သူခေတ္တနားပြီး “အင်း သူလည်း ကျွန်ုပကို ကြုံကြုံနာနာ ဆက်ဆံတာပါပဲ”

ထိုနောက် သူကျွန်ုပတော်ကို ဖျေတ်ခနဲ့ကြည့်လိုက်ပြီး... “မွန်ဆီယာ... အခုကျွန်ုပနဲ့စကားပြောနေတယ်နော်။ ဒီတော့ ကျွန်ုပရူးနေတယ်ထင်သလား ရှင့်၊ ဘယ်လိုစာင်သလဲ၊ ပြောစမ်းပါ”

“ဗျာ...ဘာကြောင့်လဲစစ္တာ၊ အဲဒီလိုစိတ်ကူးမျိုး ဘယ်တူန်းကမှ...”

သူက ဦးခေါင်းကို ဖြည့်ညွှေးစွာ ယပ်ပြီး ကျွန်ုပတော်စကားကို ဖြတ် လျက်... “ကျွန်ုပရူးနေသလား၊ ကိုယ့်ကိုယ်ကိုယ် နားမလည်တော့ဘူး၊ ကျွန်ုပ ဓမ္မတ်ပိတာတွေ ရှိတယ်။ ကျွန်ုပမော့နေတာတွေလည်း ရှိတယ်”

ပြောပြီး သူသက်ပြင်းချုပါသည်။ ထိုအချိန်တွင် ဒေါက်တာရှိစ် အခန်းထဲ ဝင်လာပါသည်။ သူက စစ္တာကို တရှင်းတန္ထား နှုတ်ဆက်လိုက်ပြီး သူလုပ်စေချင် သောကိစစ္တာကို စစ္တာအား ရှင်းပြုပါသည်။

“တချို့လူတွေဟာ သလင်းပုံဆောင်ခဲကို ကြည့်ပြီး အဖြစ်အပျက်တွေ မြင်နိုင်စွမ်းရှိကြတယ်ဗျာ၊ အဲဒီအစွမ်းမျိုး စစ္တာမှာ ရှိမယ်လို့ ကျွန်ုပတော် ယုံကြည့်နေတယ်လဲ”

စစ္တာမှာ စိတ်သောကရောက်နေပုံရပါသည်။ “ပဖြစ်သူးရှင့်၊ ဂုဏ်ပ စလုပ်နိုင်ဘူး၊ အနာဂတ်ကို ကြော်ပြု့ ကြည့်မြင်တာဟာ အပြစ်ကျူးလွန်တော့ရှင့်”

ဒေါက်တာရှိစ် မမျှော်လင့်သော ငြင်းဆန်နှုတ်ကြောင့် စိုက်ပျက်သွားပါသည်။ သို့ရာ့တွင် သူက ပါးနှပ်စွာတစ်မျိုးလှည့်၍ ပြောပြန်ပါ၏။ “အနာဂတ်ကို

ကြမ့်ကြံရာလျှို့တ်ဆန်းကြယ်ထွေတိများ + ၁၁၅

ကြီးသိဖို့ မကြီးစားသင့်တာ အဲမှန်ပါပဲ။ ဒါပေမဲ့ ဖြစ်ပြီးခဲ့တဲ့ အတိတ်ကို ပြန်ကြည့်တာကျတော့ မတူဘူးလေ၊ ဒါက လုပ်ထိုက်ပါတယ်”
“အတိတ်ကာလကို...”

“မှန်တယ်၊ အတိဘ်မှာက ထူးခြားတာတွေ ဖြစ်ခဲ့တာကိုး။ သလင်းပုံ ဆောင်ခဲထဲမှာ ကြည့်ခွင့်မရှိတာတွေ မကြည့်နဲ့ပေါ်ချော့။ ရော့...ဟောဒီမှာ လက်နဲ့ကိုင်ပြီး အထဲကို ကြည့်ပါ။ စူးစူးစိုက်စိုက်ကြည့်နေ၏။ ဟုတ်ပြီ၊ စိုက်ကြည့်နေပါ။ စိုက်ကြည့်နေပါ။ သတိရလာပြီ။ မှတ်မိလာပြီ။ အခဲပြောင့် တာတွေ ကြားတယ်နေ၏၊ မေးတာတွေကို ဖြေရမယ်။ ကြားတယ်နေ၏”

စစ္တာမှရီအိန်ရှယ်လစ်သည် သလင်းပုံဆောင်ခဲကို လေးစားကြည့်ညို မှုပြင့်ကိုင်ပြီး အတွင်းသို့ စိုက်ကြည့်နေပါ၏။ မျက်လုံးများက ခံစားမှုပမျိုး ဘာမှ မြင်သလိုပင်။ သူဦးခေါင်းစိုက်ကျလာသည်။ အိပ်ပျော်သွားသလိုထင်ရှု။ ဒေါက်တာက ဘူးလက်ထဲမှ သလင်းပုံဆောင်ခဲကို ညင်သာစွာ ယူပြီး စူးပွဲပေါ်တင်ထားလိုက်ပါသည်။ ထိုနောက် ကျွန်ုတော်အနီးတွင် လာထိုင်ပြီး...

“သူဦးလာတဲ့အထိ စောင့်ရမယ်ပျော်မယ်တော့ မထင်ပါဘူး”

မှန်ပါ၏။ ငါးပိနစ်ခန့်အကြာတွင် စစ္တာလူးလွန်လာပြီး အိပ်ချင်မွှုတွေဖြင့် ခုက်စိဖွင့်ကြည့်ပါသည်။

“ကျွန်ုမဘယ်ရောက်နေတာလဲ”

“အိမ်မှာပါပဲ။ စစ္တာအိပ်ပျော်သွားတယ်။ အိပ်မက်မက်တယ်မဟုတ်လား” သူဦးခေါင်းညီတိပါသည်။

“သလင်းဝတ္ထုကို အိပ်မက်မက်တာ မဟုတ်လား။ အဲဒီအကြာင်း ပြောထဲပါ”

“သလင်းဝတ္ထုဟာ မြှင့်မြှတ်မှုရဲ့ သက်တပဲ။ ကျွန်ုမကိုယ့်ကိုယ်ကိုယ် ခုတိယခရ်တော်အဖြစ် ယုံကြည့်မှုအတွက် အသက်စွန့်သူ့။ သလင်းဝတ္ထုရဲ့ လမ်းညွှန်ဆရာအဖြစ် မြှင့်ရတယ်၊ နောက်လိုက်တွေ ဖော်ဆီးနှင့်ကွပ်ခဲကြရတယ်။ ဒါပေမဲ့ ယုံကြည့်မှာက ကြံ့ကြံ့ခဲ့နိုင်တဲ့နဲ့ပဲ”

“ယုံကြည့်မှာက ကြံ့ကြံ့ခဲ့နိုင်တယ် ဟုတ်လား”

“ဟုတ်တယ်၊ လပြည့်ပေါင်း တစ်သောင်းငါးထောင်အထိပဲ။ နှစ်ပေါင်း တစ်သောင်းငါးထောင် ကြာတယ်”

“လပြည့်တစ်ခုက ဘယ်လောက်ကြာသလဲ”

“သာမန်လ ဆယ့်သုံးခုနဲ့ ညီမျှတယ်။ လပြည့်တစ်သောင်းငါးထောင် ဘာလမှာ ကျွန်ုမဟာ သလင်းခံအိမ် ပွဲမလက္ခဏာရဲ့ အရှင် သူတော်စင် ဆိုတော်ဖြစ်ခဲ့တယ်။ အဲဒါဟာ ဆင့်မလက္ခဏာရောက်ရှိတဲ့ ဘားဆုံးနေ့တွေပဲ”

၁၁၅ • ကျော်ကျော်

သူ၏မျက်ခုံးများ စုသွားသည်။ ထိတ်လန့်ဟန်ကို သူမျက်နှာတွင် ပြင်လိုက်ရ၏။

“စောလွန်းတယ်” သူတိုးတိုးရေရွတ်နေသည်။ “စောလွန်းနေတယ်... များယွင်းမှုတစ်ခုပဲ။ အား...ဟုတ်တယ်၊ မှတ်ပါပြီ၊ ဆင့်မလက္ခဏာပါလား”

သူရှုတ်ဘရက် ထတေသာမလိုဖြစ်ပြီး ပြန်ထိုင်လိုက်သည်။ မျက်နှာကို လက်များဖြင့် အုပ်ပြီး တီးတိုးရေရွတ်နေသည်။

“ငါဘာတွေ ပြောနေတာလဲ။ ငါသွက်သွက်ခါအောင် ရူးနေပြီ။ ဒါတွေ ဘယ်တူန်းကဗုံးမဖြစ်ခဲ့ဖူးဘူး”

“စိတ်မပျက်နဲ့ စစ္စတာ”

စစ္စတာက သူကို စိတ်ရှုပ်တွေဝေစွာ ကြည့်လျက် “ဒေါက်တာ ကျွန်မနားပလည်နိုင်သူး၊ ဘာဖြစ်လို့ ဒီအိပ်မက်တွေ မက်ရတာလဲ၊ သာသနာထဲဝင်တော့ ကျွန်မဆယ့်ပြောက်နှစ်ပဲ ရှိသေးတယ်။ ဘယ်ကိုမှ ခရီးမထွက်ခဲ့ဘူး၊ ဒါနဲ့တောင် မြို့တော်ကြီးတွေ၊ လူထူးလူဆန်းတွေ၊ ဆန်းကြယ်တဲ့ ဓမ္မလူထုံးတစ်းတွေ ဘာကြောင့် အိပ်မက်ထဲပါနေရတာလဲ၊ ဘူးကြောင့်လဲ”

သူက လက်နှစ်ဖက်ဖြင့် ခေါင်းကို ဖိကိုင်ထားပါသည်။

“စစ္စတာ အိပ်မွေ့ချခံရဖူးသလား၊ ဒါမှုမဟုတ် ပိန်းမောနေတာမျိုးကောပြစ်ဖူးလား”

“အိပ်မွေ့ချမခံရဖူးပါဘူး၊ ပိန်းမောတာမျိုးကတော့ ဘုရားကော်ငါးမှာ ဝတ်ပြုဆုတောင်းနေတူန်း ဝိညာဉ်ခွာသွားတာမျိုး ဖြစ်ဖူးတယ်။ ခန္ဓာကိုယ်ကတော့ နာရီပေါင်းများစွာ အသေကောင်လို့ ဖြစ်နေရတယ်။ အဲဒါဟာ ကောင်းခီးပေးခြင်းခံရတဲ့ သဘောလို့ သီလရှင်မယ်တော်ကြီးက အပိန့်ရှိတယ်။ ကျက်သင်တွန်းသပ်ခြင်းတဲ့။ အား...ဟုတ်ပြီ”

သူအသက်ပြင်းပြင်းရှုလိုက်ပြီး “သတိရပြီ၊ ကျွန်မတို့က အဲဒါကို ထွန်းသစ်ကျက်သရော့လို့ ခေါ်ကြတယ်”

“စစ္စတာ၊ ကျွန်တော်တဲ့ လက်တွေ့စပ်းသပ်ချက်တစ်ခု လုပ်ရလိုပ်မယ်” ဒေါက်တာရှိစ်က အလေးအနက်ထားသည့်လေသံဖြင့် ပြောလိုက်ပါသည်။ “အဲဒီစပ်းသပ်ချက်က ပိုးတိုးဝါးတားပေါ်ပေါက်လာတဲ့ စိတ်ပင်ပန်းစရာတွေကို ဖယ်ရှားပေးလိုပ်မယ်။ သလင်းပုံးဆောင်ခဲကို စစ္စတာထပ်ပြီး စိုက်ကြည့်ရပယ်။ အဲဒီအခါမှာ စစ္စတာကို ကျွန်တော်တစ်ခုခုပြောလိုက်မယ်။ စစ္စတာ ကုန္ခားတစ်ခုခုနဲ့ အဖြေားရမယ်။ အဲဒီအတိုင်း အကြိမ်ပေါင်းများစွာ လုပ်မှုပါ၊ ဟုတ်ပြီနော်။ စိတ်ကို သလင်းပုံးဆောင်ခဲပေါ်မှာသာ ထားပါ။ စကားလုံးတွေပေါ်စထားပါနဲ့”

သလင်းပုံဆောင်ခဲကို စစ္တာအား ပေးလိုက်သောအပါ သူက အလွန် နှီးသေစွာ လက်ခံယူသည်ကို သတိပြုပါသည်။ သူ၏ သေးသွယ်သော လက် ပဝါးများပေါ်ရှိ ကတ္တိပါစအနက်ပေါ်တွင် သလင်းပုံဆောင်ခဲ ပြုပါသက်စွာ ရှိနေ ပါ၏။ အုံပြစ်ရာလျေပသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေပါသည်။ ငေတ္တုမျှ တိတ်ဆိတ်သွားပြီး ဒေါက်တာ၏အုံသံ ထွက်ပေါ်လာသည်။

“ခွေးသရဲ”

ချက်ချင်းပင် စစ္တာက တူးပြန်ဖြေကြားလိုက်၏။ “သခြင်းတရား”

အကြိုင်ပေါင်းများစွာ အမေးအဖြေ ပြုလုပ်ရာတွင် အရေးပပါသော အမိပ္ပာယ်မရှိသော စကားလုံးများလည်း ပါဝင်၏။ အချို့စကားလုံးများကို ထပ်တလဲလဲဖေးမြန်းရာ တူညီသော အဖြေများရသလို ကျွမ်းသည့် အဖြေများ လည်း ရပါသည်။

ထိုငွေသာနေတွင် ကျောက်ဆောင်အစွန်းပေါ် ဆောက်ထားသည့် ဒေါက်တာ၏နေအပိုင်း စပ်းသပ်ချက်၏ရလဒ်များကို ကျွန်တော်တို့ ခွေးနေ့ကြပါ သည်။ ဒေါက်တာက သူ၏မှတ်စုစာအုပ်ကို ကြည့်လျက် “ရလဒ်တွေဟာ အတော်စိတ်ဝင်စားဖို့ ကောင်းတယ်၏။ ‘ဆွဲမလက္ခဏာ’လို့ မေးလိုက်တော့ အဖြေတွေက ‘ပျက်စီးခြင်း၊ ’ခရမ်းရောင်’၊ ‘ခွေးသရဲ’၊ ‘အစွမ်း’၊ ပြီးတော့တစ်ခါ ‘ပျက်စီးခြင်း၊ ’နောက်ဆုံးမှာ ‘အစွမ်း’ပြန်လာတယ်၊ အဲဒါတွေကို ပြောင်းပြန် လုပ် မေးလိုက်တော့ ‘ပျက်စီးခြင်း’ကို ‘ခွေးသရဲ’၊ ‘ခရမ်းရောင်’ကို ‘အစွမ်း’၊ ‘ခွေးသရဲ’ကို ‘သခြင်းတရား’၊ ‘အစွမ်း’ကို ‘ခွေးသရဲ’လို့ ဖြေပြန်ရော့ ဒါပေမဲ့ ဒုတိယအကြိုင်း ပြန်စပ်းသပ်တဲ့အခေါက်မှာတော့ ‘ပျက်စီးခြင်း’ကို ‘ပင်လယ်’တဲ့ ဘာမှမဆိုင်တဲ့ အဖြေပဲ၊ ပွဲမလက္ခဏာ’ကိုကျွေတော့ အဖြေတွေက ‘အပြာရောင်’တဲ့၊ ‘အတွေးအာရုံ’တဲ့၊ ‘ငှက်’တဲ့၊ နောက်ဆုံးမှာတော့ အတော်ထွေးတယ်၌ ‘စိတ်အချင်းချင်းထိဆက်မှု’တဲ့၊ တစ်ခါ ‘စတုတွဲလက္ခဏာ’ဆိုတာကိုမေးတော့ ‘အဝါရောင်’တဲ့၊ ‘အလင်း’တဲ့၊ ပထမလက္ခဏာ’ကို မေးတွန်းကတော့ ‘ခွေး’လို့ ပြုတယ်။ ဒီတော့ လက္ခဏာတစ်ရပ်စီမှာ အရောင်အသွေးနဲ့ အမှတ်အသာ တစ်မျိုးစီ ရှိနေကြပဲပဲ၊ ‘ပွဲမလက္ခဏာ’က ‘ငှက်’ဗျာ၊ ‘ဆွဲမလက္ခဏာ’က ‘ခွေးသရဲ’ ဖြစ်ပယ်။ ကျွန်တော်သုံးသပ်တာကတော့ ‘ပွဲမလက္ခဏာ’ဟာ တယ်လိုပေးကိုယ်စားပြုလိမ့်ပယ်၊ ‘စိတ်အချင်းချင်း ထိဆက်မှု’လို့ ဆိုတာ တို့၊ ‘ဆွဲမလက္ခဏာ’ကတော့ ‘အဖျက်စွမ်းအား’ပဲ ဖြစ်ရတော့မယ်”

“ပင်လယ် ဆိုတာကျွဲ ဘာအမိပ္ပာယ်ဖြစ်ပလဲ”

“အဲဒါတော့ ပရှင်းတဲ့တဲ့ ဝန်ခံရတော့မှာပဲ။ ‘သတ္တုမလက္ခဏာ’တို့

၁၁။ ကျော်ကျော်

မေးတော့ ပထမ 'အသက်တာ'တဲ့။ နောက်တော့ 'ဖေတ္တာ'တဲ့ 'အငြေမလက္ခဏာ' ကျေတော့ 'မရှိ'လို့ဖြေတယ်။ ဒီတော့ 'သတ္တာမလက္ခဏာ'ဟာ လက္ခဏာအားလုံးရဲ့ အစုအပေါင်းလိုပဲ ကျွန်တော် အမိပ္ပာယ်ဖွင့်လိုက်တာ။

"ဒါပေမဲ့ သတ္တာမဆိုတာ မလာနိုင်တော့ဘူးလေ၊ ဆင့်မက ပျက်စီးခြင်း မဟုတ်လား"

"အာ... ခင်ဗျားဒီလိုထင်တာလား။။ ကျွန်တော်တိုက ဒီစိတ်မပုန်မှု အကြေအနေတွေကို တကယ်နှိုက်နှိုက်ချွဲတ်ချွဲတ် စိစစ်နေကြတာကိုး။ တကယ်တော့ သေးပညာရှိထောင့်ကနေသာ စိတ်ဝင်စားစရာဖြစ်နေတာပါ"

"စိတ်ပညာလေ့လာသူတွေအတွက်လည်း အတော်ဆွဲဆောင်ပူရှိပယ့် ကိစ္စပဲရဲ့" ဒေါက်တာက ပျက်စီများ မေးလျက် "ဒီမယ်ဆရာတိုး ဒီအကြောင်း အရာတွေကို ကျွန်တော်က အများပြည်သူတွေ သိအောင် ဖြန့်ဖြုံးစိတ်မကူးပါဘူးတဲ့" ဟု ပြန်ပြောပါသည်။

"ဒါဖွင့် ခင်ဗျား အာရုံစိုက်တာက..."

"ပုဂ္ဂိုလ်ရေးသက်သက်ပါရှာ၊ ဒီကော်နဲ့ ပတ်သက်ပြီး မှတ်စုံတွေ အပြည့် အစုံထားမှာပါ"

"သဘောပေါက်ပါပြီ" သို့ရာတွင် ပထမဆုံးအကြောင်းအဖြစ် ကျွန်တော်သည် ဘာမှနားမလည်နိုင်သည့် အကန်းတစ်ဦးသဖြယ် ခံစားလိုက်ရပါသည်။ ကျွန်တော်ပြန်ရန် ပြင်လိုက်ပြီး...

"ကိုင်း...မင်္ဂလာညပါဒေါက်တာ၊ နှုတ်ဆက်ပါတယ်၊ မနက်ဖြန့် ကျွန်တော် ဖြုံးကို ပြန်တော့မယ်"

ထိုအခါ ဒေါက်တာသည် စိတ်သက်သာရသွားဟန်ရှိသည်ဟု ကျွန်တော်ထင်ပါပါ၏။

"ခင်ဗျားရဲ့ စူးစမ်းလေ့လာမှုတွေ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်ရှာ၊ တစ်ခုတော့ ရှိတယ်၊ နောက်တစ်ခု ကျွန်တော်တို့ တွေ့ကြရင် မရအခွေးသဲ့ကြီးကို ကျွန်တော့သီး မလွှတ်လိုက်နဲ့မီးနော်"

ကျွန်တော် ပြုပါးစွာ နောက်ပြောင်ပြောဆိုစဉ်တွင် သူနှင့် လက်ဆွဲနှုတ်ဆက်လျက်ရှိရာ သူတုန်လှပ်သွားသည်ကို သတိထားပါပါ၏။ သို့ရာတွင် သူ ချက်ချင်း ကူနှေ့ဆည်လိုက်ပြီး "တန်ခိုးအစွမ်းတွေ ပိုင်ချင်သူတစ်ယော့၊ အတွက်တော့ လူသားတိုင်းရဲ့အသက်ကို ကိုယ်လက်ထဲမှာ ဆုပ်ကိုင်လဲ့နှင့်ထဲ အစွမ်းပျိုးသာ ရလိုက်ရင် ဘယ်လိုနေမလဲ မသိဘူးနော်"

ပြောရင်း သူအားပါးတရပြုးလိုက်ရာ ရှည်၍ ချွန်သေားသွားမှားကို ထုတ်ပြလိုက်သံလိုဖြစ်သွားပါ၏။

ဖော်ပြုခဲ့သည့်အကြောင်းအရာတို့မှာ ကျွန်တော် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သမှုတို့ ဖြစ်ပါ၏။ နောက်ပိုင်း ရက်အတန်ကြာပြီး သောအခါ ဒေါက်တာ၏ မှတ်စုစာအုပ်နှင့် ခိုင်ယာရိုက် ကျွန်တော်ထံ ရောက်လာပါသည်။ အနည်းငယ် မျှသာ ရေးသွင်းထားသည့် မှတ်စုများကို ဖော်ပြုပါပည်။

ပြုဂုဏ်လ(၅)ရက်။ စစ္စတာပြောတဲ့ အထူးသီးသန်ပုဂ္ဂိုလ်များက မိုးနွယ်ကို ရှင်သန်ထွန်းကား စေကြောင်း ဖော်ထွဲတွေရှိရတယ်။ သူတို့ဟာ ဘုန်းကြီးထက် ပိုမြင်မြတ်တဲ့ အပြင် အမြင်ဆုံးဂုဏ်သီက္ခာရှင်တွေအဖြစ် ကြည်ညွှေ့ ခဲ့ကြရတယ်။ ရွှေ့လီးခရစ်ယာန်တို့နဲ့ နှိုင်းယှဉ်သင့်တယ်။

ပြုဂုဏ်လ(၆)ရက်။ အိပ်မွေ့ချခံဖို့ စစ္စတာကို ဖျောင်းဖျတ်တယ်။ အိပ်မွေ့ချ နိုင်ခဲ့ပေမဲ့ ဘာမှ မထူးခြားဘူး။

ပြုဂုဏ်လ(၇)ရက်။ လက်ရှိလူသားတွေ အရှင်းအစိုင်းဘဝဖြစ်ခဲ့တဲ့ အတိတဲ့ ယဉ်ကျေးမှုထွန်းကား နေခဲ့ပြီး ဖြစ်တယ်၊ ဒီအတိုင်းဆိုရင် သိပ်ထဲသန်းနေ ဖို့ အဲဒီအတွက် သလွှန်စကို ပိုင်ဆိုရရှိထားသူကဗျာလည်း ငါ ကစ်ယောက်ပဲ ဖို့တယ်။

ပြုဂုဏ်လ(၈)ရက်။ စစ္စတာကို အိပ်မွေ့ချထားတုန်း တိုက်တွန်းတာတွေ လုံးဝပအောင်မြင်ဘူး။ ဒါပေမဲ့ ပိုန်းမောင်တဲ့ အခြေအနေကိုတော့ အလွယ် တက္ကာ လုပ်လို့ရတယ်။ နားပလည်းနိုင်စရာပဲ။

ပြုဂုဏ်လ(၉)ရက်။ ထွန်းသစ်ကျက်သရေဘုံမှာ ခန္ဓာကိုယ်ကို ဘယ်သွေ့ ဆိုးပိုးနိုင်အောင် ဂိတ်တဲ့ ခါးပိတ်ထားရပယ်လို့ ဒီနေ့ စစ္စတာကာ ပြောတယ်။ ဒီတိဝင်စားစရာပဲ့ ဒါပေမဲ့ ပဟောင့်သန်လွန်းတယ်။

ပြုဂုဏ်လ(၁၀)ရက်။ ပထမလက္ခဏာဆိုတာ တော်မဟုတ်ပဲ... (ဤနေရာ တွင် စာလုံးများ ဖျက်ထားသည်။) ဒီလိုဆိုရင် ဆင့်မလက္ခဏာကို ရောက်ဆို ခုံဗုံနှစ်ဘယ်လောက် စောင့်ရမလဲ။ တန်ခိုးရှင်ဖြစ်ဖို့ ဖြတ်လမ်းနည်း ရှိပယ် ဆိုရင်...

ပြုဂုဏ်လ(၂၀)ရက်။ စစ္စတာကို ဆရာမနဲ့အတူ ဒီအိမ်ကို လာဖို့ စီစဉ် ပြီးပြီး ဆောင်းယားပေးထားတုန်းမှာ သည်းခံဖို့ သူကို ပြောထားပြီးပြီး။ ငါရှေ့နေပြီလား။ ဒါပြုမဟုတ် သေခြင်းတရားကို ထိန်းချုပ်စေစားနိုင်တဲ့ မဟာတန်ခိုးရှင် ဖြစ်လာ မှာလား။

(ဤနေရာတွင် မှတ်စုရေးသွင်းမှု ပြီးဆုံးသည်။)

စစ္စတာထံမှ စာကို လက်ခံရရှိသည့်နေ့မှာ ပြုဂုဏ်လ(၂၉)ရက်ဟု ထင် သိသည်။ ကျွန်တော်နှုမပုံတစ်ဆင့် ပေးပို့ခြင်း ဖြစ်၏။ သိလိုပို့ဖြင့် စာကို ပြုခိုက်သောအခါ စာလုံးစောင်းစောင်းဖြင့် အောက်ပါအလုံးဖော်ရပါသည်။

ခင်ပင်သော မှန်ဆီယာ

ကျွန်ုပ်မ ရှင်ကို နှစ်ကြိမ်သာ ဆုံးပေမဲ့ ယုံကြည် ထိက်သူဖြစ်ကြောင်း သိပါတယ်။ ကျွန်ုပ်မရဲ့ အိပ်မက်တွေ မှန်တာမမှန်တာ သားလို ပို့ပြီး ထင်ရှား ပြတ်သားလာပါတယ်။ နောက်ပြီး မှန်ဆီယာ၊ ဘယ်လိုပဲ ဖြစ်ပါစေ။ မရကာခွေး သရဲဟာ အိပ်မက်မဟုတ်ပါဘူး။ ကျွန်ုပ်မပြောခဲ့ဖူးပါတယ်။ သလင်းစံအိမ်တော် ပြီးရဲ့ အကြီးအကဲဟာ လူသားတွေဆီ ဆင်မလက္ခဏာ ပို့လွှာတဲ့တော့ စေ လွန်းနေတယ်လို့။ သူတို့စိတ်နလုံးမှာ မကောင်းမူ ဝင်ရောက်သားတယ်။ စိတ် ထင်တိုင်း သတ်မှတ်နိုင်တဲ့အစွမ်း ရရှိသားပြီး တရားမဲ့ပြုတော့တယ်။ ဒါကို သိပြုတဲ့အခါ ဖြူစင်နေဆဲ ကျွန်ုပ်မတို့ဟာ စက်ဝန်းကို ဆက်ပါအောင် ပိတ်ပြီး ထာဝရ ရှင်သန်ခြင်းလက္ခဏာရယူခြင်း မပြုတော့ဖို့ လက်ခဲ့ကြပါတယ်။ သလင်းစံအိမ်တော်ရဲ့ နောက်ဆက်ခံတဲ့ အကြီးအကဲဟာ ဆက်ပြီး စီမံခိုင်အပ်နင်း ခံရပါတယ်။ အဟောင်းတို့ ချုပ်ပြုပါပြီးပြီး အခုံးမရှိတဲ့ ကာလတွေ လွန်ပြောက်ပြီး တဲ့အခါ အသစ်ပြန်လည်ရှင်သန်မှာပါ။ သူက မရကာခွေးသရဲကို ပင်လယ်ပြင်ဆီ လွှာတို့ကိုပါတယ်။ (စက်ဝန်းကို မပိတ်မိစေခဲ့ သတ်မှတ်လျက်နဲ့ပါ) ပင်လယ်ပြင် ဟာ အမဲတိုက်ခွေးကြီးသူ့ဘာန်နဲ့ ထကြလာပြီး ကုန်းမြေကို ဝါးမျိုးပါလိမ့်မယ်။

ဒေါက်တာရှုံး၏ သူဟာ ဂိုဏ်းဝင်ဘုန်းကြီးဖြစ်တယ်။ ပထမလက္ခဏာကို သူသိတယ်။ အထူးသီးသန်ပုဂ္ဂိုလ်အနည်းငယ်မှတစ်ပါး ဘယ်သူမှ အမိပာယ် နှုန်းပလည်နိုင်တဲ့ ဒုတိယလက္ခဏာကို ပုံသဏ္ဌာန်မှုလောက် သူသိတယ်။ သူက ဆင်မလက္ခဏာကို ကျွန်ုပ်မဆီက သိနိုင်ဖို့ကြီးစားတယ်။ အခုံးကျွန်ုပ်မ ကြကြေး ရင်ဆိုင်နိုင်တဲ့နှင့်ပဲ့ပါ။ ဒါပေမဲ့ ကျွန်ုပ်အေးနည်းနေပြီး လူသားတစ်ဦးဟာ သူ၏တော်ကာလမရောက်သေးဘဲ အစွမ်းကို မချုပ်ကိုင်အပ်ပါဘူး။ သေခြင်းတရားထို့ ချုပ်ကိုင်နိုင်တဲ့တန်ခိုးစွမ်းရည်ကို ပိုင်ဆိုင်ဖို့ ရာစွဲနှစ်ပေါင်းများစွာ သွားရတဲ့ ဥပုံမယ်။ မှန်ဆီယာကို ကျွန်ုပ်မတောင်းပန်ပါတယ်။ မြင်မြတ်ခြင်းနဲ့ သစ္ာတရားထို့ ပြတ်နိုးတဲ့ မှန်ဆီယာ... ကျွန်ုပ်ကို ကူညီပါ။ အချိန်နောင်းမသားခင် ကူညီစေခဲ့ပါတယ်။

သင်၏ ခရစ်ဝင်နှစ်မတော်
မာရီအိန်ဂျယ်ထော်

စာဖတ်ပြီးနောက် ကျွန်ုပ်တော်ကြောက်ရှိ ကမ္မာမြေကြီးသည် မခိုင်အောင် တော့သည့်အလား ခဲ့သာရပါသည်။ ထို့နောက် ကျွန်ုပ်တော်နားလည်စ ပြုသည်။ သနားစရာကောင်းသော စစ်တာ၏ ယုံကြည်မှာ စစ်ပုန်အုံလုံသည် ကျွန်ုပ်တော်ကို ရိုက်ခတ်လျှပ်ရှားစေလျက် ရှိပါ၏။ ရှင်းလင်းတော့အချက်အား ဒေါက်တာရှုံးသည် သူတို့တော်သားကိစ္စတစ်ရပ်အတွက် သူ၏ အသက်

မွေးဝပ်းကျောင်းအလုပ် လုပ်ပိုင်ခွင့်ကို ကြီးမားစွာ အလွှာသုံးနေခြင်းဖြစ်သည်။ ကျွန်တော် အမြန်သွားရောက်ပြီး...

ရုတ်တရက်ပင် အခြားစာများကြား၌ ကစ်တီထံမှ စာတစ်စောင်ကို ကျွန်တော်တွေ့လိုက်ရပါ၏။ စာအိတ်ကို ချက်ချင်းယူ၍ ဖွင့်ဖတ်လိုက်ပါသည်။

“သိပ်ကြောက်စရာကောင်းတဲ့ ကိစ္စတာစ်ခုဖြစ်ခဲ့တယ်။ ကျောက်ဆောင်စွုးပေါ်မှာ ဆောက်ထားတဲ့ ဒေါက်တာရှိခဲ့ရဲ့ ဒိမ်ကို အစ်ကို မှတ်ပိတယ် မဟုတ်လား၊ မနေ့သာက ကမ်းပါးပြုရာမှာ အဲဒီဒိမ်ပါသွားတယ်။ ဒေါက်တာနဲ့ သီလျှင်စစ်တာ မာရိဒီနိုင်ဂျယ်လစ်တို့ နှစ်ဦးစလုံး အသက်ဆုံးရှုံးသွားကြပြီ။ ကမ်းပြုတွာ ရှိနေတဲ့ အပျက်အစီးပုံကြီးဟာ ကြောက်စရာပဲ။ ဝေးဝေးက ကြည့်ရင် အဲဒီအပုံကြီးဟာ ခွွေးကြီးတစ်ကောင်လို့ ထင်ရတယ်...”

စာသည် ကျွန်တော်လက်မှ လွှတ်ကျသွားတော့သည်။

အခြားဖြစ်ရပ်များမှာ တိုက်ဆိုင်မှုဟုသာ ယူဆပါ၏။ ဒေါက်တာ၏ ဆွဲဖိုးတော်သူ သူငွေးကြီးမစွာတာရှိခဲ့ ဆိုသူသည် ထိုညွှန်ပင် ရုတ်တရတ်တွယ်လွန်ကြောင်း နောက်ပိုင်းတွင် ကြားသိရပါသည်။ မိုးကြီးထိုနှင့်သည်ဟု ပြောကြုံ၏။ သို့ရာတွင် ထိုအနီးဝန်းကျင်၌ မိုးကြီးပုံနှင့်တိုင်းကျွန်ရောက်ခဲ့ခြင်းကို ပြေားသိခဲ့ရပေ။ တစ်ဦးစ နှစ်ဦးစကဗူးမှူး မိုးပြီမ်းသံတစ်ချက်ကြားရသည်ပူးဆို ပါသည်။ သူငွေးကြီး၏ သောတမ်းစာတွင် အမွှေအားလုံးကို တွေ့ဖြစ်သွားခဲ့သည်။

အကယ်၍ ဒေါက်တာရှိခဲ့သည် စစ်တာမာရိဒီနိုင်ဂျယ်လစ်ထံမှ ဆင့်ဆက္ကာဏ်၏ လျှို့ဝှက်ချက်ကို ရယူနိုင်ခဲ့သည်ဟု ယူဆပါလျှင် အကျင့်သီလုတ်ညုံသူဟု ကျွန်တော်သူအပေါ် မှတ်ယူခဲ့စားခဲ့သည်အားလုံးစွာ သူသည်သူ့အပေါ် အနှစ်ရာယ်တေားဆီး ပြန်လှည့်မလာနိုင်ဟု အသေအခြားသိလျှင် သူ ပြီးဆေး၏။ အသက်ကို အဆုံးသတ်လိုက်ရန် နောက်တွန်မည်ပဟုတ်ပေ။ သို့ ခုတွင် စစ်တာမာရိဒီနိုင်ဂျယ်လစ်၏ စာကြောင်းတစ်ကြောင်းက ကျွန်တော် ဆောက်ထဲ၌ မြည်ဟည်းလျက်ရှိပါ၏။ “စက်ဝန်းကို မပိတ်ပိုင်စေဖို့ သတိပြုချက်နှင့်”ဟုသော စာကြောင်း ဖြစ်သည်။ ဒေါက်တာရှိခဲ့သည် ထိုအချက်ကို ဘတ်ပြုခဲ့ပုံးမရပါ။ ဆောင်ရွက်ရမည့်အဆင့်ဆင့်ကို မသိသောကြောင့်လည်း ပြန်နိုင်ပါသည်။ သို့ဖြစ်ရာ သူငွေလွှတ်လိုက်သော တန်ခိုးစွမ်းအားသည် စက်တို့ ပိတ်လိုက်သကဲ့သို့ သူထဲ ပြန်လာအဆုံးသတ်ခြင်း ဖြစ်ပေလိမ့်ပည့်။

သို့ရာတွင် ထိုအချက်အားလုံးသည် အစီပွားယဉ်ရှုပါ၏လော့ ဖြစ်ပဲသွားသည်။ သဘာဝကျွေား ဖြစ်ပျက်ခဲ့ခြင်းဟု သိမြင်နေရပါသည်။ စွဲဘာ ဟရိနှင့်ရွယ်လစ်၏ စိတ်ချောက်ချားဖွယ်အကြောင်းရပ်တို့ကို လုပ်ခဲ့ယုံကြည့်ခဲ့

၁၁၂ + ကျော်ကျော်

သော ဒေါက်တာရှိစိကိုယ်၌ကပင် စိတ်မူမမှန်မှုအနည်းငယ်ရှိနေပြီဟု ယူဆ
ရန် ရှိပါတော့သည်။

သို့တိုင်အောင် ပင်လယ်များ၏ ကြမ်းပြင်၌ ယခုအခါ တည်ရှိနေသော
တိုက်ပြီးမှ ထွင် တစ်ချိန်က နေထိုင်ခဲ့ကြသူတို့သည် ကျွန်တော်တို့ထက် များစွာဘာ
စော၍ ကျွန်တော်တို့ထက် များစွာသာလွန်သော ယဉ်ကျေးမှုအသိပညာတို့
ပိုင်ဆိုင်ခဲ့ကြတောင်း၊ ကျွန်တော် တစ်ခါတစ်ရုံ အိပ်မက်မက်နေပါတယ်။

စစ္တာမာရီအိန်ရှယ်လစ် မှတ်ပိုလာသည်ဟူသည့် နောက်ကြောင်းဖြစ်ရပ်
များမှ စက်ဝန်းများ၏ ပြိုတော်ဆိုသည်မှာ အနာဂတ်၌ ပေါ်ပေါက်လာမည့်
နိမိတ်ပုံဟူ၍လည်း ပကြာခကာတွေးနေပါတော့သည်။ ။



ပလိုင်းမောက်အမြန်ရထားအမှု

ရေတပ်မှ ပိုလ်တစ်ဦးဖြစ်သူ အဲလက်ဆင်ပဆင်သည် နယ့်တန်အဲဘေး၊ ဘူတာရုံး ပလက်ဖောင်းမှ ပလိုင်းမောက် အမြန်ရထား၏ ပထမတန်းတွဲတစ်ဦး ထဲသို့ ဝင်လိုက်သည်။ သူနောက်မှ လေးလံသော ခရီးဆောင်သော်ဗျာတို့ ထင်လျက် ဘူတာအလုပ်သမား လိုက်ပါလာ၏။ အလုပ်သမားက ထုတေသုတ္တာတို့ ဝင်ပေါ်တင်ပည်ပြုသောအခါ ရေတပ်ပိုလ်က တားထားလိုက်သည်။

“မတင်နှုန်း၊ ထိုင်ခုံပေါ်ပဲ ထားခဲ့ နောက်မှတင်ပယ်၊ ရွှေ့... ဟောဒီဇာ အလုပ်သမားခဲ့” အပို့ကြေးလေးပါ ရလိုက်၍ အလုပ်သမားက ကျော်းမာရေး ပြောပြီး ဆင်းသွားလေသည်။

ရထားတံခါးများ ပိတ်သွားပြီ။ ဘူတာထဲမှ ကြေညာသဲ ကြေားရသည်။ “ပလိုင်းမောက်ခရီးသည်များအတွက်သာ ဖြစ်ပါတယ်။ တော်ကောခီသည်များ ရထားပြောင်းရပါမယ်။ နောက်ဘူတာဟာ ပလိုင်းမောက်ဖြစ်ပါတယ်စွဲ။”

ထိုနောက် ခရာမှုတ်သံနှင့်အတူ ရထားသည် တရွှေ့ရွှေ့ စတင်ထွက်ခွာ လေတော့သည်။

ပိုလ်ဆင်ပဆင်သည့် တစ်တဲ့လုံးမှ ဘူတ်ယောက်တည်းသာ ခရီးသည် ရှိုကြောင်း သတိပြုပါလေသည်။ ဒီဝင်ဘာလေက အေးလွန်းလှသည်။ သူတေ ပြုတင်းတံခါးကို ဆွဲတင်၍ ပိတ်လိုက်၏။ ထိုနောက် အနုံတစ်စုံတစ်ရာရှုံး မျက်မောင်ကြော်လိုက်သည်။ ဘယ်လိုအနုံပါလိမ့်၊ ဆေးရုံတွင် သူမြေတော် ခွဲစိတ်ခဲ့စဉ်က အနုံမျိုးကို သုသတိရပါသည်။ “ဟုတ်တယ် ကလိုရိုဟော်ဘွဲ့ပဲ”

သူက ပြုတင်းပေါက်တံခါးကို ဖွင့်၍ ပြန်ချထားလိုက်သည်။ လျှို့နောက် စက်ခေါင်းကို ကော်ပေး၍ နှေရာပြောင်းထိုင်လိုက်၏။ အိတ်ငဲ့၊ သေးတံတို့

၁၄ • ကျော်ကျော်

ထုတ်၍ မီးညီးသည်။ အော့မူ ပြင်ပအမောင်ရှုခင်းကို ကြည့်ရင်း ဆေးတဲ့သောက် နေလိုက်လေသည်။ နောက်ဆုံးတွင် သူ ထ၍ ခရီးဆောင်ဘိတ်ထမ့် မဂ္ဂါင်း စာအုပ်များ ထုတ်ပြီး အိတ်ကို ပြန်ပိတ်ကာ မျက်နှာချင်းဆိုင်ထိုင်ခုံအောက်သို့ အိတ်ကို တို့ သွင်းလိုက်၏။ သို့ရာတွင် အိတ်က ခုံအောက်သို့ မဝင်ပါ။ သူ အားထည့်၍ တွန်းသော်လည်း အိတ်က ခုံအောက်သို့ တစ်ဝက်မျှပင် ၇ဝင်ဘဲ တင်းခံနေ၏။ “ဘာလို့ ထည့်မရတာလဲဟ” သူစိတ်မရည်ဖြစ်လာပြီး အိတ်ကို ပြန်ဆွဲထုတ်ကာ ဒုံးထောက်လျက် ထိုင်ခုံအောက်သို့ ထုံးကြည့်လိုက်သည်။

ခဏအကြာတွင် အော်သံတစ်ခုနှင့်အတူ ရထားကြီး တဖြည်းဖြည်း နေးကာ ရပ်သွားတော့သည်။ တစ်ခုံတစ်ဦးက အရေးပေါ်ကြေးကို ဆွဲလိုက်ခြင်း ကြောင့် ဖြစ်ပေသည်။



“ကိုင်း ပိတ်ဆွဲကြီး၊ ခင်ဗျားက ပလိုင်းဟောက်အမြန်ရထားပြသာနာကို သိပ်စိတ်ဝင်စားနေတာ ကျော်သိပါရဲ့၊ ဟောဒါသာ ဖတ်ကြည့်ပေတော့”

• ဦးရွှေ့က ကျွန်တော့အား ပြောရင်း လှမ်းပေးသည့်စာရွက်ကို ယူ ဖတ်လိုက်ရာ စာများ တို့တိုနှင့် လိုရင်းအချက်သာ ရေးထားကြောင်း တွေ့ရပါ သည်။

လူကြီးမင်းခင်ဗျား...

ဖြစ်နိုင်သစ္စာ အပြန်ဆုံး လာရောက်တွေ့ဆုံး
ပါရန် အထားကျေးဇူးတင်စာ မေတ္တာရပ်ခံပါသည်။
• သစ္စာရှိစွာဖြင့်... အက်ပနီလာ ဟယ်လီဇေး

ဤစာနှင့် မည်သို့ ပတ်သက်သည်ကို ကျွန်တော် မတွေးတော်၍ ဦးရွှေ့ ကို ပေးခွန်းထုတ်ဟန်ဖြင့် ကြည့်လိုက်ရာ သူက အဖြေပေးသည့်အနေဖြင့် သတင်းစာကို ယူပြီး ပေါ်ကျယ်ကျယ်ဖတ်လိုက်ပါသည်။

- ယမန်နော်သာက စိတ်တုန်လှုပ်ထိတ်လန့်ဖွှယ် အဖြစ်အပျက်တစ်ခု ဖော် ထုတ် တွေ့ရှိခဲ့ပါသည်။ လူငယ်ရောတပ်ဘရာရှိတစ်ဦးသည် ပလိုင်းဟောက်သို့ ရထားဖြင့် အပြန်တွင် သူစိုးသော တွေ့ရှိ ထိုင်ခုံတစ်ခုအောက်၌ ဓားဖြင့် ထိုးသတ် ခံထားရသော အမျိုးသမီးတစ်ဦး၏အလောင်းကို တွေ့ရသည်ဆိုကြောင်း။ ထိုး အရာရှိက ချက်ချင်းအရေးပေါ်ကြုံးကို ဆွဲလျက် ရထားကို ရပ်တန္ထားခဲ့ကြောင်း သေသွားမြို့သမီးသည် အသက်သုံးဆယ်ခန့်ရှိပြီး လူချမ်းသာတစ်ဦးထဲ့သို့ ဝတ်ဆင်ထားကြောင်း၊ သေဆုံးသူနှင့် ပတ်သက်၍ သတင်းတစ်ခုံလာတ်ရာ ပုံရှိသေးကြောင်း...

“နောက်ထပ်သီရတာက ဒီလို့”

- ပလိုင်းမောက် အမြန်ရထားထဲတွင် သေဆုံးနေသူအပျိုးသစီးမှာ မစွစ်ရွှေပတ် ကာရင်တန်ဆုံးလူကုံးထဲတဲ့ဖြစ်သည်ဟု စုံစမ်းသိရှိရန်ကြောင် တဲ့ပျော်။ ကဲ...မိတ်ဆွေကြိုး မြင်ပြီမဟုတ်လား၊ မမြင်သေးဘူးဆုံးရင်လည်း ယောက် မှာ နားထောင်းပျော် မစွစ်ရွှေပတ်ကာရင်တန်သည် အိမ်ထောင်ပပြီမို့ အစေ ရိကန်၏ သံမဏီဘုရင်ဟု နာခဲ့လိုက်သော မစွေတာဟယ်လီဒေး၏သမီး ဖလော်ဆီဟယ်လီဒေး ဖြစ်ကြောင်းတဲ့”

“သူက ခင်ဗျားကို အခေါ်လွှတ်လိုက်တယ်ပေါ့၊ တယ်ဟုတ်ပါလားဘူး”

“အရင်က တစ်ကြို့ပဲ သူကို ကျေပ်ကူညီခဲ့ဖူးတယ်၊ ငွေလွှာစာချုပ်တွေ ထိခို ပေါ့၊ တစ်ခါ ကျေပ် ပြင်သစ်နှစ်းတော်က မိတ်လို့ ရောက်သွားတုန်း ပိန်းကလေး ဖလော်ဆီကို တွေ့ဖူးခဲ့ရတယ်။ သိပ် လွှတ်လပ်ပွင့်လင်းတဲ့ ပိန်းကလေးပျော်ရှုပ်ထွေးထွေး ဖြစ်တတ်တာပျိုးပေါ့၊ အဲဒီတုန်းက ဒုက္ခရောက်တော့မလို့ ဖြစ်ခဲ့သေးတယ်”

BURMESE
CLASSIC

“ဘယ်လို့ဖြစ်ခဲ့တာလဲပျော်”

“ရှိခိုဖော်ဆိုတဲ့ ပြောစားလူလည်တစ်ယောက်နဲ့ ပြောပေါ်ပျော်၊ အဲဒီလူထဲ ပိန်းကလေးပေါ်တွေ ကို ယုံအောင် လှည်ပြီး ချုတ်တဲ့ သိုက်သားဆိုပါ၌။ ကံကောင်းလို့ အချိန်ပလွန်ခင် သူ့အဖောက လာတ်လပ်းဖြတ်ပစ်လိုက်နိုင်တယ်၊ ချက်ချင်း အမေရိကားကို ပြန်ခေါ်သွားပြီး သိပ်မကြာခင် အိမ်ထောင်ကွာတယ် လို့ ကြားရတာပဲ။ သူခင်ပွန်းအကြောင်းတော့ ဘာမှ မသိရဘူးပျော်”

“ဟုတ်ပြီပျော်၊ ကျွန်ုတ်ပုံပြီ” ကျွန်ုတ်က ဖြည့်စွက်ပြောလိုက်ပါ သည်။ “ဂုဏ်သရေရှိ ရှုံးပတ်ကာရင်တန်ဆုံးတဲ့ ပုဂ္ဂိုလ်ဟာ သိပ်တော့ မဟုတ်လှုံးပျော်၊ သူ့ပိုင်သမျှငွေတွေဟာ မြင်းပွဲတွေမှာ ကုန်တာပဲ။ မစွေတာ ဟယ်လီဒေး ဆီက ဒေါ်လာတွေ အချိန်ကိုက်ရလိုက်တဲ့ သဘောဖြစ်သွားတာပေါ့။ ပြောရှင်တော့ ရွှေပါဖြောင့်ဖြောင့်၊ အမူအရာအကောင်းကောင်းနဲ့ လုံးဝစည်းကောင်း မရှိတဲ့ လူညွှန်တစ်ယောက်ပါပျော်၊ သူနဲ့ပေါင်းလို့ သင်းလို့ ရတဲ့သူဆိုတာ စုံ သလောက်ပါပဲ”

“အင်း...ပိန်းကလေးကတော့ သနားစရာပေါ့”

“ဒီလူက ပိန်းကလေးကို လိုချင်လို့မှ မဟုတ်ပဲ။ သူငွေတွေကို အပိုင်သို့ ချင်လို့ ယူခဲ့တာဆိုတာ ရွှေးရှင်းလင်းလင်းပြုခဲ့တာပဲ။ သူတို့ အိမ်ထောင်ငော် ခုံတ်ချင်းဆိုသလို ခွဲနေကြတဲ့အထိ ဖြစ်သွားတာပျော်၊ နောက်ပိုင်းကြော်ရတာ ထတော့ တရားဝင်ကွာရွှေးဖို့တောင် စီစဉ်နေပြီတဲ့”

“ပစွေတာဟယ်လီဒေးကြိုးကလည်း သိပ်ထူးတဲ့သူတော့ အဟုတ်ဘူးနောက်

၁၅ + ကျော်ကျော်

သူသီးရဲ့ငွေတွေ အလဟသု မဆုံးရအောင် ကောင်းကောင်း ထိန်းထားပုံ
ပေါ်တယ"

"အသေအချာ ပြောနိုင်တာကတော့ ဂုဏ်သရေစိုး မစွဲတာရူးပတ်ဟာ
တော်တော်အကျပ်အတည်း ကြုံနေပတဲ့ပျ"

"ဘာ...ကျော်သိချင်လိုက်တာဖျာ"

"ဘာကို သိချင်တာလဲပျ"

"နော်းလော့ မိတ်ဆွေကြီးရဲ့ အဲဒီလောက် လည်ပင်းညှစ်သလိုကြီး မမေး
နဲ့ ဦးဖျာ၊ ခင်ဗျားစိတ်ဝင်စားတယ်ဆိုတာ ကျော်သိပါတယ်။ ဒီတော့ ပစွဲတာ
တယ်လိုအေးသီး ကျော်အခုသွားမလိုဟာ၊ ခင်ဗျားလည်း လိုက်ခဲ့ပေါ့။ ဟောဟို
လမ်းထောင့်မှာ တက္ကာစိဂိတ်ရှိလေရဲ့ပျ၊ သွားကြဖို့"

အမေရိကန်သူငွေးကြီး ငှားရမ်းနေထိုင်သည် ပတ်ကလိန်းရပ်ကွက်ရှိ
အိမ်ကြီးအိမ်ကောင်းသို့ ကျွန်တော်တို့ ပိန်းအနည်းငယ်မျှနှင့် ရောက်သွားပါ၏။
စာကြည့်ခန်းထဲတွင် ကျွန်တော်တို့အား နေရာပေးပြီး ချက်ချင်းလိုပင် ခုံခုံ ထည့်
ထည့်၊ စွဲးရှုသော ယုက်လုံးယုံးနှင့် ရရင့်ပြတ်သားမည့်ဟန် အပြည့်ရှိသော
စုံစွဲလိုကြီး ဝင်ရောက်လာပါသည်။

"ပစွဲတာပုံးမျိုးတင်ပါရဲ့"

ပစွဲတာဟယ်လိုအေးက နှုတ်ဆက်ဟန်ဖြင့် ပြောလိုက်ပါသည်။

"ကျော် ဘာကြောင့် အခေါ်လွှတ်ခုတယ်ဆိုတာတော့ ပြောဖို့ လိုမယ်မထင်
ပါဘုံးနော်၊ ခင်ဗျားလည်း သတင်းစာ ဖတ်ပြီးရောပေါ့။ ကျော်ကလည်း ဘယ်ကိစ္စ
ဖို့ပြု အချိန်ဆွဲတတ်သူမဟုတ်လေတော့ ခင်ဗျား လန်ခန်းမှာ ရှိနေတယ်လို့
ကြေးထားတာနဲ့ပဲ အရင်က စာချုပ်တွေကိစ္စ ခင်ဗျားအောင်အောင်မြင်မြင် လုပ်
ပေးခဲ့တာ သွားသတိရတာပဲ။ နာမည်တစ်ခုကတော့ ကြားပြီးတာနဲ့ မမေ့တတ်
ဘူးပျော်။ စကော့တလန်ယာဒ်မှာလည်း လူနိုင်တွေ ရှိပါရဲ့။ ဒါပေမဲ့ ကိုယ့်ပြဿနာ
တို့ ကိုယ့်လူနဲ့ကိုယ်ပဲ ရှင်းချင်တာဘူးကို့။ ငွေ့နဲ့ပတ်သက်လို့ ဘယ်လောက်ကုန်ကုန်
ရွှာ၊ ကျော်ချမ်းသာသမူ သမီးလေးအကွက်ပဲ။ အခု သူ့မရှိတော့ဘူးဆိုတော့
လူရပ်းကားတရားခံကို ကျော်ငွေ့တစ်ပြားမကျွန် ကုန်ပင်၊ မိအောင် ဖော်းချင်
တယ်၊ သဘောပေါက်ရဲ့နော်၊ ဒီတော့ သုံးချင်သလောက် သုံးပြီး လိုက်ပေးစေ
ချင်တယ်ပျ"

ပိုင်းရော့က လေးလေးစားစား ခေါင်းညိုတ်လိုက်ပါသည်။

"ကျွန်တော် လက်ခံပါတယ်မွန်ဆီယာ၊ မွန်ဆီယာရဲ့သမီးကို ဖော်းချင်မှာ
တွေ့ဖူး မြင်ဖူးခဲ့တာမို့ ဒီအမှုကို လိုလိုလားလားပဲ လက်ခံပါတယ်။ ဒီတော့
မွန်ဆီယာရဲ့သမီး ပလိုင်းမောက်ခရီးစဉ်သွားခဲ့တဲ့ အခြောင်းနဲ့ တခြား

အချက်အလက်တွေ သိသလောက် ပြောပြစ်ခေါ်ပါတယ်”

“ဒီလိုပြော၊ အစက စပြောရရင်တော့။ အမှန်မှာ သူက ပလိုင်းတော် ကို သွားတာ မဟုတ်ဘူးပြု၊ ဆွမ်သီးဖြူးစားကတော်က သူတို့အိမ်၊ အော့အွန်မက် မှာ လုပ်တဲ့ ပါတီပွဲကို ဖိတ်လို သွားတာပဲ။ ပက်ခံင်တန်ဘူးတာကနဲ့ ၁၂ နာရီ ၁၄ မိနစ်ရထားနဲ့ သူလိုက်သွားတော့ ဘရစ်စတိဘူးတာကို ၂ နာရီ ၅၀ မွှာ ရောက်မယ်၊ အဲဒီမှာ ရထားပြောင်းရပါတယ်။ တကယ်တော့ ပလိုင်းဟောက် အမြန်ရထားက ဘရစ်စတိဘူးတာကို ဖြတ်တာမဟုတ်ဘူး။ ၁ ၂၁၄ မိနစ် ရထား က ဘရစ်စတိကို တိုက်ရိုက်သွားတယ်။ ဘယ်မှ မရပ်ဘူး၊ အဲဒီနောက်စူ ဝက်စတန်၊ တောင်တန်၊ ဆိပ်ဆီတာတို့မှာ ရပ်ပြီး နယူတန်အဲဘေးကို သွားတာ၊ ကျပ်သမီးက ဘရစ်စတိထိ တိုက်ရိုက်တွဲမှာ တစ်ယောက်တည်းပါသွားတာတွေ၊ သူအဖော်ပိန်းကလေးကတော့ နောက်က တတိယတန်းတွဲနဲ့ လိုက်တယ်”

ရွှေ့က နားလည်ဟန်ဖြင့် ခေါင်းညီတ်ပါသည်။ မစွေတာဟယ်လိုအေး က ဆက်ပြော၏။

“အော့အွန်မက်က ပါတီပွဲဟာ ခမ်းခမ်းနားနားလုပ်ပဲ ရတယ်။ ဒါကြောင့် သမီးက သူမှာရှိသမျှ လက်ဝတ်ရတာတွေ အကုန်လုံးလိုလို ယဉ်သွားတယ်၌ ဒေါ်လာတစ်သိန်းဖြူးလောက်ရှိလိုပါယ်”

“ခကေလေးခင်ပွဲ” ရွှေ့က ဖြတ်ပြောလိုက်ပါသည်။

“ရတနာတွေကို ဘယ်သူသယ်သွားတာပါလဲ။ မွန်ဆီယာခဲ့ သမီးလား အခိုင်းအစေ ပိန်းကလေးလား”

“သမီးက အမြှတ်း ကိုယ်တိုင်ပဲ သယ်သွားလေ့ရှိတယ်၊ ဖော်နိုက်လုပ် အပြောရောင်သွားလေးနဲ့ပဲ”

“ဟူတ်ကဲ့ ဆက်ပါညီး မွန်ဆီယာ”

“ဘရစ်စတိရောက်တဲ့အခါတော့ ခိုင်းတဲ့အာဖော်ပိန်းကလေး... ရှိန်းလေ ဆင်တဲ့ သူနာမည်၊ သူက သူသခ်င်မရဲ့ အဝတ်ဘစားသေတ္တာနဲ့ အထုပ်အထိုင် တွေ ယူပြီး ဖလော်ဆီခဲ့တဲ့ကို သွားတာပေါ့။ အဲဒီမှာ သမီးက သူ ဘရစ်စတိမှာ ပဆင်းသေးဘဲ ဆက်လိုက်သွားဦးပယ့်အကြောင်း ပြောသတဲ့။ ပြီးတော့ ပေဆင့် ကို ပစ္စည်းတွေ ဘူးတာပစ္စည်းထိန်းအခန်းမှာ အပ်ထားပြီး အဲဒီသွားမှာ လက်ဖက်ရည်သောက်ရင်း သူပြန်အလာကို စောင့်နေဖို့ မှာသတဲ့။ အာဆား ပိန်းကလေးကလည်း ဆိပ်အုံပြုသွားပေမဲ့ ခိုင်းတဲ့အတိုင်းလုပ်ပြီး ဘူးကာင့် စောင့်နေတာပေါ့။ အပြန်ရထားတွေ တစ်စင်းပြီးတစ်စင်းဝင်လာပေမဲ့ သူ သခင်မတော့ ပပါလာဘူးတဲ့။ နောက်ဆုံးရထားဝင်လာပြီး ပါမလာတော့ သူလည်း ဘူးတာနားက ဟိုတယ်တစ်ခုမှာ သွားတည်းခိုက်ပေါ့။ ဒီမနက်တော့

၁၁။ ကျော်ကျော်

သတင်းစာများ အဲဒီသတင်းဆိုး ဖတ်ရပြီး ချက်ချင်း ပိုရာရထားနဲ့ မြို့ကို ပြန်လာခဲ့တာလို့ ဆိုတယ်”

“မွန်သီယာရဲ့သမီး ခရီးစဉ် ရှုတ်တရက် ပြောင်းလိုက်တာနဲ့ ပတ်သက်လို့ အကြောင်းတစ်ခုခုများ သိရသေးလားခင်ဗျာ”

“အင်း...ဒီလိုဗျာ ရိုန်းမေဆင်ပြောတဲ့အတိုင်းဆိုရင် ဘရစ်စံစို့ဘူတာများ ဖလော်ဆီဟာ တွဲထဲမှာ သူ့တစ်ယောက်တည်း ပဟ္မာတ်ဘူးတဲ့။ အမျိုးသား တစ်ယောက်လည်း ရှိနေသတဲ့။ တစ်ဖက်ပြေတင်းပေါက်ကနေ အပြင်ကို ကြည့်နေလို့ မျက်နှာကို မဖြင့်ရဘူးတဲ့”

“ရထားက ကော်ရစ်ဒါ(လူလျောက်လမ်း)ပါတဲ့ တွဲမျိုးလားခင်ဗျာ”

“ဟုတ်ပါတယ်”

“ကော်ရစ်ဒါက ဘယ်ဘက်မှာ ရှိတာပါလဲ”

“ပလက်ဖောင်းစကြိုးဘက်မှာပါပဲ။ သမီးက ကော်ရစ်ဒါမှာ ရပ်ပြီး ရိုန်း ဖေဆင်ကို လှမ်းပြောတာပါ”

“ဒါဖြင့် မွန်သီယာ ယူဆဲ့ဘာက...ခွင့်ပြုပါခင်ဗျာ”

ပို့ဌ်ရော်က ထလိုက်ပြီး တားပွဲပေါ်မှ ချွဲ့စောင်းနေသည့် ပင်အိုးတင် စင်ကလေးကို ပြန်တည့်ပေးလိုက်သည်။ ထို့နောက် သူ့နေရာတွင် ပြန်ထိုင်ရင်း “တစ်ခုခု ချွဲ့စောင်းနေတာမြှင့်ရင် ကျွန်ုတ် စိတ်ရှုပ်တတ်လို့ခဲ့တယ့်၊ ထူးတော့ ထူးတဲ့ သဘာဝပါပဲ၊ အဲ...ကျွန်ုတ်မေးချင်တာက မွန်သီယာရဲ့သမီး ခရီးစဉ် ပြောင်းလိုက်တာဟာ အဲဒီ မမျှော်လင့်တဲ့ တွေ့ဆုံးကြောင့်လို့ပဲ မွန်သီယာ တထ်ချယ့်ဆထားသလားဆိုတာပါ”

“အဲဒီလို ယူဆတာပဲ အမို့ပွားယ်ရှိမှာပေါ့”

“အဲဒီအမျိုးသား ဘယ်သူဖြစ်မယ်လို့ကော ထင်ပါသလဲခင်ဗျာ”

သူငွေးကြီးက ခေတ္တာတဲ့ဆိုင်းပြီးမှ “မသိဘူးဘူး၊ လုံးဝမသိပါဘူး”ဟု ပြန်ဖြေပါသည်။

“အလောင်းကို တွေ့ရပုံကော်ခင်ဗျာ”

“ရေတပ်စို့လေးတစ်ယောက်က တွေ့လို့ ချက်ချင်း အရေးပေါ်ကြီး ဆွဲလိုက်တာတဲ့။ ရထားပေါ်မှာက ဆရာဝန်တစ်ယောက်လည်း ပါလာတော့ သူက အလောင်းကို စစ်ဆေးကြည့်တာပေါ့။ ကလိုရိုဖောင်းနဲ့ မေ့ဆေးပေးပြီးမှ ဓားနဲ့ထိုးသတ်တာလို့ ဆိုတယ်။ သေတာ ငါနာရီလောက်ရှိပြီ့လို့ သူ့ခန့်ပွု့ဗာ မို့ ဘရစ်စံစို့က ထွက်လာပြီး မကြာခင်ဖြစ်နိုင်တယ်။ ဘရစ်စံစို့နဲ့ ဝက်စာတန်ကြား၊ ဒါမှုမဟုတ် ဝက်စတန်နဲ့ တောင်တန်ကြားမှာ ဖြစ်နိုင်တယ်၏။ ဆိုတယ်”

“လက်ဝတ်ရတနာသွောက်ကော်...”

ကြံ့ပို့ရှု လျှောက်ဆန်ကြယ်ထွေတိများ + ၁၉

“ရတနာသေတ္တာက ပြောက်နေတယ် မစွဲတာပို့င်းရေး?”

“နောက်တစ်ခု မေးပါရစေ မွန်ဆီယာ၊ မွန်ဆီယာရဲ့သမီး သေဆုံးပြီးတဲ့ နောက် သူ့စီးပွားရေးတွေကို ဘယ်သူက အမွှေဆက်ခံဖို့ ရှိပါသလဲ”

“ဖလောက်လက်ထပ်ပြီး မကြာခင်မှာပဲ သေတမ်းတတရားဝင် လုပ်ခဲ့တယ်ပျော် အဲဒီသေတမ်းတာမှာ သူ့ယေယာက်ဗျားကို အားလုံးလွှဲအပ်ခဲ့တာပဲ”

သူက ခေတ္တဗျာ တုံ့ဆိုင်းလိုက်ပြီး ဆက်ပြောပါသည်။

“မွန်ဆီယာပို့င်းရေးကို ဖွင့်ပြောစရာ တစ်ချက်ရှိသေးတယ်ဟာ၊ ကျေပ်က သမက်ဖြစ်သူကို စည်းပျက်ကမ်းပျက်၊ တာဝန်မဲ့တဲ့လူစားလို့ သဘောထားတယ်ပျော်၊ ဒါကြောင့် သမီးကလည်း ကျေပ် အကြံပေးသလို သူ့ယေယာက်ဗျားကို တရားဝင်ကွာရှင်းဖို့ အစီအစဉ်လုပ်နေပြီပေါ်တာ၊ ခက်တဲ့ကိစ္စလည်း ပဟုတ်ပါဘူး။ ပြီးတော့ ကျေပ်က ငွေ့ရေးကြေးရေးနဲ့ ပတ်သက်လို့ သမီးအသက်ရှင်နေသရွှေ့ သူဝင်ပြီး မခြေယ်လှယ်နိုင်အောင် စီမံထားတာကိုး၊ ဒါပေပဲ သူတို့ နှစ်အတော်ကြာအောင် ခွဲနေကြတာတောင် မကြာခဏဆိုသလို သမီးဆိုကို ငွေ့တောင်းသတဲ့။ သမီးကလည်း မျက်နှာချင်းမဆိုင်ရ ပြီးရောဆိုပြီး တောင်းတိုင်းပေးခဲ့တာပါပဲ။ ဒါနဲ့ ကျေပ်က ဒီအတိုင်း ရေရှည်ဆက်မသွားသင့်တော့သူ့သို့ သမီးကိုပြောတော့ သဘောတူရှာပါတယ်။ အဲဒီနောက်တော့ ကျေပ်စွဲနေတွေ့က လုပ်စရာတွေ ဆက်လုပ်ကြတာပါပဲ”

“မွန်ဆီယာ ကာရင်တန်က ဘယ်မှာနေတာလဲခင်း”

“မြို့ထဲမှာပါပဲ။ မနေ့ကတော့ သူ့အဝေးကို ရောက်နေတယ်ပျော်၊ ဆင်ကြုံးက ရွာတွေဘက်ကိုပေါ့။ ညကျေမှ ပြန်ရောက်လာတယ်”

ပို့င်းရေးက ခေတ္တဗျာ စည်းစားနေပြီးနောက် “အခုတော့ ဒီလောက်ပါပဲ မွန်ဆီယာ”ဟု ပြောလိုက်ပါသည်။ မစွဲတာဟယ်လိုအေးက “ဟိုပိန်းကလေးကို ကော တွေ့ချင်သေးလား၊ ဂိုန်းမေဆင်ကိုလေ”ဟု မေးရာ ပို့င်းရေးက...

“ဟုတ်ကဲ့၊ တွေ့ပါရစေ”ဟု ဖြေပါသည်။

သူငွေ့ကြီးက စားပွဲပေါ်ရှိ လူခေါင်းလောင်းတီးလိုက်သည်နှင့် ရောက်သာသာ အိပ်ဝန်ထမ်းတစ်ဦးကို အမိန့်ပေးလိုက်ရာ ပိနစ်အနည်းငယ်အတွင်း နှိမ်းမေဆင် ဝင်လာပါသည်။ သူသည် တည်ကြည်သည့် ဟန်အမှုအရာရှို့ အတွေ့အကြံများပဲ ရပါ၏။ သစ်ပတ်အဖြစ်ဆိုးကြောင့် ဝပ်နည်းကြေားလည်း အမှုအရာကို မျက်နှာတွင် မပေါ်အောင်နေသည်မှာ အခိုင်းအငြောက်း တစ်ဦး၏ သဘာဝဟု ဆိုရပါမည်။

“ပိန်းကလေးကို နည်းနည်းလောက် မေးချင်တယ်၊ ဝင်းရဲ့သေခံမဟာ ငွေ့ကမန်က် ခရီးထွေက်ခါနီးမှာ ခါတိုင်းလိုပဲလား၊ စိုက်လှုပ်ရှားပြီး ရှာမှု

၁၂။ ကျော်ကျော်

နေတာမျိုး တွေ့ရသလား”

“အို...မတွေ့ရပါဘူးရှင်”

“ဒါဖြင့် ဘရစ်စတိုက်ရောက်တော့မှ တစ်မျိုးဖြစ်သွားတယ်ဆိုပါတော့”

“ဟုတ်ပါတယ်လူကြီးမင်းရှင့်၊ အတော်စိတ်လှုပ်ရှားနေတာ သိသာပါတယ်။ သူ့ပြောတာတောင် သူ့ဘာသာ သိပုံပေါ်ပါဘူး”

“သူစကားကို တိတိကျကျ ပြန်ပြောစမ်းပါကွယ်”

“ဟုတ်ကဲ့ရှင့်၊ ကျွန်မ မှတ်မိသလောက်တော့ မပက...၊ မေဆင်၊ ငါအစိအစဉ်တွေ ပြောင်းရတော့မယ်၊ တစ်ခုခုဖြစ်လာလို့။ ဆိုလိုတာက ငါဒီမှာ မဆင်းဘဲ ဆက်သွားရလိမ့်မယ်။ ပစ္စည်းတွေကို ဘူတာပစ္စည်းထိန်းခန်းမှာ အပ်ထားပြီး ညည်းလက်ဖက်ရည်သောက်ရင်း ဘူတာမှာပဲ ငါကို စောင့်နေလို့ ပြောပါတယ်။ ဒါနဲ့ ကျွန်မက ဒီကနေ စောင့်ရမှားလားရှင့်လို့ ပြန်မေးလိုက်တော့ ဟုတ်တယ်၊ ဘူတာကနေ ဘယ်မှ မသွားနဲ့ ငါရထားတစ်စီးစီးနဲ့ ပြန်လာခဲ့မယ်။ အချိန်တော့ ပြောလို့ မရဘူး။ သိပိုးပချုပ်ပါဘူးကွယ်လို့ ပြောပါတယ်။ ကျွန်မက ကောင်းပါပြီမမလိုပဲ ပြောပါတယ်။ စိတ်ထဲမှာ ထူးဆန်းတယ်ထင်ပေမဲ့ ကျွန်မနဲ့ ပဆိုင်တာဖို့ ဘာမှ မမေးခဲ့ပါဘူး”

“အဲဒါက မင်းရဲ့ သခင်မဟာ ပုံမှန်အမူအရာမျိုး မဟုတ်တဲ့သဘောလား”

“လုံးဝ ပုံမှန်မဟုတ်ပါဘူးရှင်”

“မင်းက ဘယ်လိုထင်သလဲကွဲ့”

“ကျွန်မကတော့ တွဲထဲမှာရှိတဲ့ လူကြီးမင်းနဲ့ ပတ်သက်မယ်ထင်ပါတယ်။ မပက သူကို စကားတော့ မပြောပါဘူး။ ဒါပေမဲ့ ကျွန်မကို ပြောနေရင်းနဲ့ သူ လုပ်တာ မှန်မမှန်မေးသလိမ့်း လူကြီးမင်းကို တစ်ခါနှစ်ခါ လှည့်ကြည့်တယ်ရှင်”

“ဒါပေမဲ့ မင်း အဲဒီလူရဲ့ မျက်နှာကိုတော့ မမြင်ခဲ့ဘူးနော်”

“မမြင်ပါဘူးရှင့်။ သူက တစ်ချိန်လုံး ကျောပေးနေခဲ့တာပါ”

“မင်းမြင်သလောက် ပြောပါဦးကွယ်”

“ဟုတ်ကဲ့ရှင့်၊ သူက အညွှန်ပေါ့ပေါ့ ကုတ်အကြီး ဝတ်ထားပြီး ခရီးဆောင်းထုပ်ဆောင်းထားပါတယ်။ အာပ်မြင့်မြင့်၊ ခပ်သွယ်သွယ်ပါ။ ခေါင်းနေသုတေသနက မြင်ရတာ အသားညွှန်ပုံရတယ်ရှင့်”

“မင်းသူကို မသိဘူးနော်”

“အို...မသိပါဘူးရှင့်”

“မင်းရဲ့သခင် မစွဲတာကာရင်တန်တော့ မဟုတ်နိုင်ဘူးပေါ့”

ရှိန်းပေဆင်မှာ ရှုတ်တရက် ထိတ်လန့်သွားပုံရပါသည်။

“အဲဒီလိုတော့ ကျွန်မ မထင်ပါဘူးရှင့်”

“ဒါပေမဲ့ သိရှိမသေချာဘူးဆိုပါတော့”

“ဆရာ့ကိုယ်လုံးကိုယ်ပေါက်မျိုးတော့ ဟုတ်ပါတယ် ဒါပေမဲ့ သူ့ပဲလို့ ကျွန်းမ လုံးဝတွေးပါပါဘူး။ ကျွန်းမသူ့ကို မတွေ့တာလည်း ကြာပါပြီ။ ဆရာမဟုတ်ဘူး လို့လည်း ကျွန်းမ သေချာပေါက်တော့ မပြောနိုင်ပါဘူးရှင့်”

ဗိုင်းရောက ကော်လောခင်းပေါ်မှ ပင်အပ်တစ်ချောင်းကို ကောက်ယူ၍ မျက်မွှောင်ကြုတ်လျက် စူးစူးစိုက်စိုက်ကြည့်နေပါသည်။ ထို့နောက် ဆက်၍ မေးပြန်ပါသည်။

“ဘရစ်စတိဘူးတာမှာ မင်းက သခင်မတဲ့ကို သွားတုန်း အဲဒီလူကမင်းထက် အရင် တွဲထဲကို ရောက်သွားဖို့ကော် ဖြစ်နိုင်သလား”

မေဆင် စဉ်းစားနေပါသည်။ ပြီးမှ “ဟုတ်ကဲ့ ဖြစ်နိုင်ပါတယ်ရှင့်၊ ကျွန်းမ စီးတဲ့တွဲက လူကျေပါတယ်။ နည်းနည်းကြာမှ ဆင်းလို့ ရပါတယ်။ ပလက်အောင် ပေါ်မှာကလည်း ခရီးသည်တွေ ပြည့်နေတော့ ရိုပြီး နောက်ကျေမှ ဆင်းလို့ ရ ပါတယ်။ ဒါပေမဲ့ အဲဒီလူကြီးမင်းဟာ မမကို တစ်မိန့်၊ နှစ်မိန့်လောက်ပဲ စကားပြောချိန်ရမှာပါရှင့်၊ သူက ကော်ရစ်ဒါကနေ လာတာလို့ ကျွန်းမ အသေ အချာယုံကြည်ပါတယ်”

“အင်း...ဒီလိုပဲ ဖြစ်နိုင်ပါတယ်”

သူက ဆက်မမေးဘဲ စေတ္တနားနေပါသည်။ မျက်မွှောင်ကြုတ်နေဆုံး ဖြစ်ပါ၏။ “အဲဒီတုန်းက မမဘယ်လို့အဝတ်အဆင်နဲ့ဆိုတာ လူကြီးပင်း သိပါ သလား ရှင်”

“သတင်းစာတွေကတော့ အသေးစိတ် ရေးကြပါရဲ့၊ ဒါပေမဲ့ ပင်းပြောတာ ပဲ သေချာပါလိမ့်ပယ်ကွယ်”

“မမက အဖြူရောင်းဦးထုပ်မှာ ပဝါဖြူပတ်ထားတယ်ရှင့်၊ အကျိုးနဲ့ စက်က အပြာရောင်လာနဲ့ပါ။ လျှပ်စစ်ပြောလို့ ခေါ်တဲ့ အရောင်မျိုးပါရှင့်”

“အင်း...အတော်သိသာတဲ့ အဝတ်အစားမျိုးပဲ”

“မှန်တယ်ပဲ” မစွဲတာ ဟယ်လီဒေးက ထောက်ခံလိုက်ပါသည်။

“ရဲအရာရှိ ရဲကိုကတော့ ဒီအဝတ်အစားကြာင့် အခင်းဖြစ်တဲ့နေရာထဲ သိနိုင်စရာရှိတယ်လို့ ဆိုတယ်။ မြင်တဲ့သူတစ်ယောက်ယောက်က သူတို့ မှတ်စီးငြင်တာကိုး”

“ကိုင်း...ကျေးလူးတင်တယ်မိန်းကလေး”

မိန်းကလေး အခန်းထဲမှ ပြန်ထွက်သွားပြီးနောက် ဗိုင်းရောက် အပ်သွာ်သွာ် ထလိုက်ပါသည်။

“ဒီမှာတော့ ဒီလောက်ပဲ လုပ်နိုင်ပါရဲ့၊ ဒါပေမဲ့ မွန်ဆီပါ့ဘာ တစ်ခုပဲ နှိမ်

၁၂၂ • ကျော်ကျော်

တယ်။ ကျွန်တော်ပြောချင်တာကတော့ အားလုံး မခြင်းမချိန် ကျွန်တော်ကို အသိပေးဖို့ပါပဲ။ ဘာမှ မချိန်ပဲသာ ပြောပါခင်ပျား”

“ကျူပ်ပြောပြီးပြီးပြီး”

“သေချာရဲ့လားခင်ပျား”

“အသေအချာပါပဲ”

“ကဲ...ဒီလိုဖြင့် ဆက်ပြောစရာ မရှိတော့ပါဘူး။ ဒီအမှု ကျွန်တော်လက်ပဲခံပါရင်နေ့တော့”

“ဘာလိုလဲပျော်”

“ဘာလိုလဲဆိုတော့ လူကိုးမင်းက ကျွန်တော်အပေါ် ပွင့်ပွင့်လင်းလင်း မစိုလိုပါ”

“ကျူပ် တကယ်ပဲ ပြည့်ပြည့်စုစု ပြောခဲ့တာပါဘူး”

“မဟုတ်ဘူးခင်ပျား မွန်သီယာဟာ တစ်ခုခု ထိပ်ချိန်ထားပါတယ်”

ခေတ္တမှု တိတ်ဆိတ်သွားပါသည်။ ထိနောက်တွင်ကား မစွာတာဟယ်လီဒေးက သုဒ္ဓတ်ထဲမှ စာရွက်တစ်ရွက်ကို ဆွဲထုတ်ပြီး ပြိုင်းရောကို ပေးလိုက်ပါသည်။

“ခင်ပျားလိုချင်တာ ဒါပဲ ဖြစ်ပါလိမ့်ပယ် မွန်သီယာပြိုင်းရော့၊ ဒီကိစ္စ ခင်ပျားဘယ်လိုလုပ် သိသွားတယ်ဆိုတာ ကျူပ်လုံးဝတွေးမရဘူး”

ပြိုင်းရောက ပြုး၍ စာရွက်ခေါက်ကို ဖြန့်လိုက်ပါသည်။ ထိုစာမှာ စာလုံးသေးသေး လက်ရေးတောင်းစောင်းနှင့် ဖြစ်သည်။ ပြိုင်းရောက အသံထွက်၍ ဖတ်လိုက်၏။

ချစ်တဲ့ပိန်းကလေး

မင်းနဲ့ ပြန်ဆုံးရမယ့် ပျောစရာကာလကို တွေးရင်း ကြေညားမဆုံး ဖြစ်နေရ တယ်။ မင်းခဲ့ပြန်စာလေးကို ရပြီးကတည်းက ကိုယ့်စိတ်ဆွဲတွေကို အရမ်းပဲ ဆည်းခံတိန်းသိမ်းနေရတယ်၊ ပဲရမ်းမှာအတူပျော့ခြေတာတွေ ဘယ်တော့မှ ဝေမျှနိုင်ခဲ့ပါဘူး။ မင်းမန်ကိုပြန်လည်အန်ကနေ ခရီးဝေးသွားဦးမယ် ဆိုတာက တော့ ရက်စက်ရာကျေပါတယ်ဘူး။ ဘာပဲဖြစ်ဖြစ် မကြာခင်မှာ (မင်းထင်တာ ထက် စောပြီးတော့တောင်) ကိုယ့်နှလုံးသားကို စိုးစိုးထားတဲ့ ပိန်းကလေးကို တစ်ကြိမ်ပြန်ပြီး ဆုံးစည်းခွင့် ရတော့မှာပါ။

ကိုယ့်ရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ အချစ်နဲ့ သံသယာလုပ်ကို ပိန်းကလေး ယုံကြည်လိုက်ပါတော့။

အာမင်း၊ ဒီလာ၊ ရှိခိုင်း

ပြိုင်းရောက စာကို ပြန်ခေါက်လျက် မစွာတာဟယ်လီဒေးထဲ လေးလေး စားစား ပြန်ပေးလိုက်ပါသည်။

“မွန်သီယာရဲ့ သမီးဟာ ရှိခိုင်းဖောဆိုသူနဲ့ ပြန်ဆက်သွယ်နေတယ်ဆိုတာ

ကို မွန်ဆီယာ မသိခဲ့ဘူးထင်ပါတယ်”

“ကျော်သိတဲ့အခါန်မှာ ဖိုးကြီးပစ်ခဲ့လိုက်ရသလိုပါပဲး၊ ဒီစာတို့ သော်လို လက်ကိုင်အိတ်ထဲက တွေ့တာပါ။ ခင်ဗျားသိပြီးသား ဖြစ်ချင်ဖြစ်ပူး၊ ဒီမြို့စားယောင်ယောင်အကောင်ဟာ ကူးလို့ယသိုက်သမားတွေထဲမှာ အဆိုးသုံးလို့ နာမည်ပြီးတယ်ဗျာ”

ပျိုင်းရော့က ခေါင်းညီတ်ပါ့မည်။

“ဒါပေမဲ့ ဒီစာရှိမှန်း မွန်ဆီယာပျိုင်းရော့ ဘယ်လိုများ သိသွားတာလဲဘာ”

ကျွန်တော်မိတ်ဆွဲကြီးက ခပ်ပြုးပြုးနှင့်ပင် “အမှုန်မှာတော့ ကျွန်တော်သိမထားပါဘူး။ ဒါပေမဲ့ ခြေရာကောက်တာတို့ စီးကရက်ပြာကို အမိုးအစားသိတာတို့လောက်နဲ့ စုံထောက်တစ်ယောက်အဖို့ မလုံလောက်ဘူးခင်ဗျာ။ စုံထောက်ကောင်းဆိုတာက စိတ်ပညာကိုလည်း နားလည်ဖို့ လိုပါတယ်။ မွန်ဆီယာဟာ သမက်ဖြစ်သွားအပေါ် မကျော်ပ်မှု မယုံကြည်းတွေ ရှိနေတာကျွန်တော်သိပြီးသားပါ။ သူဟာ မွန်ဆီယာ သမီးရဲ့ သေဆုံးမှုကြောင့် အကျိုးခံတဲ့ရဲ့ ပယ့်သွားဖြစ်တယ်။ အခိုင်းအစေမိန်းကလေး ပြောတဲ့အထဲက အမိုးသားဟာ လည်း သူနဲ့ ကိုယ်လုံးကိုယ်ထည်တွေ့နေတယ်။ ဒါနဲ့တောင် မွန်ဆီယာဟာ သူလှုပ်ရှားမှု၊ ခြေလှုပ်းတွေကို သိပ်စိတ်ဝင်စားမှု မရှိလှုဘူး။ ဘူးကြောင့်သဲ့ မွန်ဆီယာရဲ့ သံသယတွေဟာ တဗြားတစ်ယောက်အပေါ်မှာ ရှိနေလိုပဲ့။ ဒါကြောင့်လည်း မွန်ဆီယာဟာ တစ်စုံတစ်ရာကို ဖုံးကွယ်ထားတယ်ဆိုတာ ပေါ်လာတာပေါ့”

“ခင်ဗျားမွန်ပါတယ် မွန်ဆီယာပျိုင်းရော့၊ ကျွန်ဟာ ဒီစာမတွေ ခင်အထိ မှာတော့ ရွှေပတ်ကိုပဲ အတပ်စွဲထားတာပါ။ ခုတော့ ကျွန် ဒီစာကြောင့် ယောက်ယက်ခတ်နေပြီပေါ့”

“ဟုတ်ပါတယ်၊ စာထဲမှာက သိပ်မကြာခင် မင်းထင်တာထက် စေပြီးလို့ ရေးထားတာပဲ။ သူကို မွန်ဆီယာက ဟန္တားတဲ့အထိစောင့်မနေချင်တဲ့သော့ ပဲခင်ဗျား၊ လန်ဒန်ကင် ၁၂၁၄ ရထားနဲ့ လိုက်သွားပြီး ကော်ရှစ်ဒါကင့် မွန်ဆီယာ သမီးရဲ့ တွဲကို သွားတဲ့သူဟာ ဒီလူများ ဖြစ်နေမလား၊ ကျွန်တော် မှတ်မီသလောက်တော့ ဒီလူကလည်း အသားညီညီး အရပ်မြင့်မြင့်ပဲ”

သူငြေးကြီးက ခေါင်းညီတ်အဖြေပေးပါသည်။

“ကိုင်း... မွန်ဆီယာ၊ ဒီလောက်ပါပဲ။ ပျောက်သွားတဲ့ ရတနာတွေ ဓာတ်တော့ စကော့တလန်ယူဗြို့မှာ ရှိနေပြီ ထင်ပါတယ်”

“မွန်ပါတယ်။ ရဲအရာရှိ ဂျက်လည်း ဒီကိုရောက်နေပြီဗျာ၊ သူနဲ့တွေ့ချင်သေးလား”

၁၂၄ • ကျော်ကျော်

ဂျေကဗျာ ကျွန်တော်တို့၏ မိတ်ဆွဲရင်းကြီး ဖြစ်ပြီး ပိုင်းရော့ကို လှိုက်လှု ဝင်းသာစွာ ကြံ့ဆိုပါသည်။

“ဘယ့်နှယ်လဲ မိတ်ဆွဲကြီး၊ ကျော်တို့ ဘယ်ကိစ္စဖြစ်ဖြစ် ရှုမြင်ပုံမတူ တတ်ကြပေါ့ အမြဲတမ်း ပျော်ပျော်ဆွင်ဆွင် လက်တွဲလျက်ပဲပေါ့ပျော့၊ ဟုတ်လား၊ မိတ်ဆွဲကြီးရဲ့ အသိဉာဏ်ကလာပ်စည်းတွေကော့၊ သန်တုန်းစွမ်းတုန်းပဲလား၊ ပြောပါ၌”

ပိုင်းရော့က ဂျက်အား ပြုးပြုးကြီး ကြည့်ပြီး “သူတို့ကောင်းကောင်း အလုပ်လုပ်တုန်းပါပဲပျော့၊ အာမခံပါတယ်၊ မိတ်ဆွဲကြီးရဲ့”

“ကောင်းပါလေ့ပျော့၊ ကြည့်ရတာကတော့ ဂုဏ်သရေရှိ မစွာတာရှုံးပတ်ပဲ လား၊ လုပ်နေကျ လူဆိုးတစ်ယောက်ယောက်ပဲလား၊ တစ်ခုခုပဲ။ နာမည်ပျက် စာရင်းဝင်တွေကိုတော့ ကျွော်လူတွေက စောင့်ကြည့်နေကြပါတယ်။ ရတနာ ဝစ္စည်း တစ်ခုတေလေ ထွက်လာရင်လည်း ကျွော်တို့ သိရပြီပေါ့၊ ဘယ်သူပဲဖြစ်ဖြစ် ရတနာတွေကို အလှကြည့်နေကြမှာတော့ မဟုတ်ဘူးပျော်ရောက်ပြီး မနေ့က အုပ်စုပ်ကာရင်တန် ဘယ်မှာရှိတယ်ဆိုတာလည်း စုံစမ်းနိုင်းထားတယ်၊ နည်းနည်း ခြုံပေါ်နေတဲ့ ပုံပဲပျော့။ လူတစ်ယောက် သူ့စောင့်ကြည့်ဖို့ တာဝန်ချထားရတယ်”

“လုံခြုံရေးအစီအစဉ်ကဖြင့် ပြည့်စုံပါပေတယ်ပျော့၊ ဒါပေမဲ့ တစ်ရက် နောက်ကျေနေတာက ခက်တယ်”

ပိုင်းရော့က ည်ည်သာသာ ပြောလိုက်ပါသည်။

“ခင်ပျေားကတော့ အမြဲတမ်းပြက်လုံးတစ်ခု ရှိနေတတ်တာပဲ။ ကဲကဲ... ကျော် ပက်ဒင်တန် သွားရေးမယ်။ ဘရစ်စတန်၊ ဝက်စတန်၊ တောင်တန် အကုန် လိုက်ဦးမယ်ပျော့၊ သွားပြီတဲ့”

“ခင်ပျေား ဒီညာနေ အဲဒီက အတွေ့အကြုံတွေ ကျွန်တော့ဆီ လာပြာနိုင် မလားပျော့”

“လာခဲ့မယ်လေ၊ ကျွော်ပြောရောက်နိုင်ရင်ပေါ့”

ဂျက် ထွက်သွားပြီးသောအခါ ပိုင်းရော့က ... “ဒီရဲအရာရှိဟာ လူပုံလူပုံ ရွားရွား ထောက်လှမ်းရတာမှ ယုံကြည်တဲ့သွေ့ပျော့။ ခရီးထွက်ပြီး အမူကိစ္စလိုက်မယ်၊ ခြေရာတွေ တိုင်း၊ ချွဲတို့ စီးကရက်ပြားတို့ပြီး အလုပ်အမြှေ့ရှုပ်နေတတ်တဲ့ သူ စကားတွေထက် လက်တွေ့အလုပ်တွေကိုမှ စိတ်အားသန်တဲ့သွေ့ပျော့။ ကျွော်က စိတ်ပညာအကြောင်း သူကို ပြောလိုက်ရင် ရယ်လိမ့်မယ်ပျော့။ ကျွော်လို့ အသို့ ကြီးက သွက်သွက်မလှုပ်ရွားနိုင်လို့ သူလို့ လူရွှေယ်လူလတ်တစ်ယောက်းလောက် ဖျေတ်ဖျေတ်လတ်လတ်မရှိဘဲ စိတ်ကူးလောက်ပဲ ထုတ်နိုင်တော့တော့လဲ့ ပြောချင် လိမ့်မယ်။ လူငယ်ဆိုတာ စူးစမ်းလို့စိတ်နဲ့ တဲ့ခါးတိုင်းကို သွားခေါက်ရမယ်

ဆိုပေမဲ့ ခက်တာက တံသားပွင့်နေမှန်းမသိဘဲ ခေါက်နေကြတာလူ”

“ဒီတော့ အခု ခင်ဗျားဘာဆက်လုပ်ပလဲ”

“ကျော်တို့ စိတ်ဟိုင်းကျ လုပ်ခွင့်ရနေပြီသိတော့ ၃ ပန်လောက် အကျိုးသုတေသန၊ ရာ၏ဟိုတယ်ကို ဖုန်းဆက်မယ်တွေ၊ အဲဒီမှာ ကျော်တို့လဲ၊ မြို့စားတည်းနေနိုင်တယ်။ အဲဒီနောက်တော့ ကျော်ခြေဖျားတွေ အေးပြီး နှာချေနေတာမူ့ အိမ်ပြန်နှင့် လိုက်ညီးမှုပဲ”

*

နောက်တစ်နေ့ နံနက်အထိ ပြိုင်းရော့ကို ကျွန်တော် မတွေ့ရပါး သူကို တွေ့သောအခါ အေးအေးဆေးဆေးပင် နံနက်ခင်းစာ စားနေဆဲ ဖြစ်ပါသည်။

“ဘယ့်နှယ်လဲပဲ” ကျွန်တော် စိတ်ထက်ထက်သန်သန့်နှင့် ဖေးလိုက်ပါသည်။ “ဘာဖြစ်သေးလဲ”

“ဘာမှ မဖြစ်ဘူးဘူး”

“ဒါဖြင့် ဂျက်က...”

“သူနဲ့ မတွေ့သေးပါဘူး”

“မြို့စားကကော်ဘူး”

“တမြန်နေ့ကတည်းက ရာ၏ကနေ ထွက်သွားပြီတဲ့”

“လူသတ်မှတ်ဖြစ်တဲ့နေ့ပေါ့”

“ဟူတ်ပါတယ်”

“ဒါဆိုရင် ရှင်းသွားပြီပေါ့၊ ရူးပတ်ကာရင်တန်က အမှုနဲ့ မဆိုင်တော့ဘူး”

“မြို့စား ရှိခိုးဖော်ရာ၏ဟိုတယ်က ထွက်သွားတာကြောင့်လား၊ ခင်ဗျား စိတ်ကူးကလည်း ခြေလှမ်းကျေပါပေါ်ဘူး”

“ဘာပြဖြစ်ဖြစ် သူကို လိုက်ဖော်ရမှာပဲမဟုတ်လား၊ ဒါပေမဲ့ ဘယ်လို့ ရည်ရွယ်ချက်နဲ့မှား ဒီလောက်အပြစ်ကျူးလွန်ရတယ်မသိဘူး”

“ဒေါ်လာတစ်သိန်းတန်တဲ့ ကော်မျက်ရတနာတွေဆိုတာ၊ ဘယ်တရား ခံအတွက်ဖြစ်ဖြစ် အကောင်းဆုံး ရည်ရွယ်ချက်ပေါ့ပဲ၊ ကျော်မေးချင်နေတာထားဘူးကြောင့် လူသတ်ရတာလဲ၊ ရတနာတွေကို ဘာကြောင့် ခိုးမယူလိုက်တာလဲ အမျိုးသမီးကလည်း အမှုလုပ်မှာ မဟုတ်ပါဘူး”

“ဘူးကြောင့် အမှုလုပ်မှာလဲပဲ”

“ဘူးကြောင့်လဲဆိုတော့ ပိန်းမသားကိုးဘူး။ ဒီလူဟာ တစ်ချိန်က ချေစဲဖဲ့ဖွဲ့တဲ့သူပဲ။ ဒါကြောင့် သူဆုံးရှုံးမှုကို တိတ်တဆိတ်လက်ခံလိုက်အေးမဲ့ မြို့စားကလည်း အမျိုးသမီးတွေရဲ့ စိတ်သဘာဝကို ကောင်းကောင်းနာဏ္ဏာ သူဆိုတော့ သူရည်ရွယ်ချက်မှာချေအောင်မြှင့်မယ်လို့ သေချာပြီးသားပေါ့ တော်”

၁၂ ✦ ကျော်ကျွုံ

တစ်ဖက်မှာလည်း အကယ်၍ ရူးပတ်ကာရင်တန်က သတ်တယ်ဆိုရင်လည်း
ရုတနာတွေ ဘယ်ယူသွားမလဲဖြူ။ သူကို သေချာပေါက် အမှုပတ်မယ့် ကိစ္စပဲ
ဘာ”

“အဲဒီလူက အသိဉာဏ်ရှိတာမှ မဟုတ်ဘဲ”

“အေးလေ၊ မိတ်ဆွေကြီးတွေးတာလည်း မှန်ချင်မှန်ပေါမပေါ့၊ ဟော...
ဂျက်ရောက်လာပြီပြီ။ ကျော်သူတဲ့ခါးခေါက်ပုံကို ပုံတယ်”

ရဲဘရာရှိ ဂျက်မှာ ကျေန်ပဲသော မျက်နှာဖြင့် ပြီးပြီးကြီး ဝင်လာပါသည်။

“မင်လာနံနက်ပဲပြီ။ အခုလေးတင်ပဲ ပြန်ရောက်တာ၊ ကိစ္စအတော်လေး
ပြီးခဲ့ပြုဖြူ၊ ခင်ပျားကော ဘယ်လိုလဲ ဖို့င်းရော့”

“ကျော်လား၊ စိတ်ကူးတွေ နေသားတကျ စီစဉ်နေတုန်းပဲ”

ပို့င်းရော့က အေးဆေးစွာ ပြန်ဖြေလိုက်၏။ ဂျက်က အူလိုက်သည်းလိုက်
ရယ်ဟောပါသည်။

“ဘိုးတော်ကတော့ သူနှင့်သူ ချိတက်တုန်းပဲဖြူ” ဂျက်က ကျွန်တော့
အား ကပ်၍ ပြောပြီးနောက် “ကျော်တို့ လူငယ်တွေကတော့ စိတ်ကူးရုန့် ပရ^၁
ဘူးပြီး”ဟု ခပ်ကျယ်ကျယ်ပြောလိုက်ပါသည်။

“အဲဒီတော့...” ဖို့င်းရော့က မေးလိုက်ရာ ဂျက်က “ဒီတော့ ကျော်လုပ်ခဲ့
တာတွေ ပြောရမယ်ဆိုပါတော့”

“ကျော်အရင်ခန့်မှန်းကြည့်ပါရစေဖော်။ ဝက်စတန်နဲ့ တောင်တန်ဘူတာ
တွေကြား သံလမ်းဘေးတစ်နေရာမှာ ပြစ်မှုကျူးလွန်ရာမှ သုံးခဲ့တဲ့ ဓားကို
ခင်ပျားတွေ့ခဲ့မယ်။ ပြီးတော့ ဝက်စတန်ဘူတာမှာ မစွစ်ကာရင်တန်နဲ့ စကား
ပြောခဲ့တယ်ဆိုတဲ့ သတင်းစာရောင်းသမားလေးကို ခင်ပျားမေးခဲ့မယ် ဟုတ်ရဲ့
လား”

ဂျက်မှာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားပါသည်။

“ဘယ်လိုလုပ်ပြီး သိလိုက်တာလဲဖြူ။ ခင်ပျားရဲ့ အသိဉာဏ်ကလာပ်စည်း
လေးတွေကြောင့်လိုတော့ မပြောနဲ့နော်...”

“ခင်ပျား အဲဒီလို အသိအမှတ်ပြုတဲ့အတွက် ဝမ်းသာပါရဲ့တွာ။ ပြောပါဦး
အမျိုးသမီးက ကောင်လေးကို မှန်ဖိုးတစ်သီးလင် ပေးခဲ့သတဲ့လား”

“ကရောင်းဝက်တောင် ပေးခဲ့တာဖြူ။ အမေရိကန်တွေများ ရက်ရောလိုက်
ကြတာ”

ယခုအခါ ဂျက်သည် စိတ်ကြီးဝင်ခြင်း မရှိတော့ဘဲ ပုံမှန်စိတ်သဘာဝ
ဖြစ်သွားပါသည်။

‘ဒါကြောင့်လည်း အဲဒီကောင်လေးက အမျိုးသမီးကို ကောင်းကောင်း

မှတ်မိနေတယ်ဆိုပါတော့”

“မှတ်မိတာပေါ်ပြာ၊ ကရောင်းဝက်ဆိုတဲ့ ငွေဟာ သူအတွက် ရခဲ့လှတာတို့၊ အမျိုးသမီးက သူကို လျမ်းခေါ်ပြီး မဂ္ဂဇင်းနှစ်အုပ် ဝယ်သတဲ့၊ တစ်အုပ်ထဲ မျက်နှာဖုံးမှာ အပြာရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်ပုံပါတော့ ဒါမို့စွာ ငါနဲ့ လိုက်တဲ့ အရောင်ပဲလို့ ပြောသေးတယ်ဆိုပဲ။ ကောင်လေးက သေသေ ချာချာကို မှတ်မိနေတာပါပြာ။ ကျျပ်အတွက်ကတော့ ကောင်းကောင်း ထဲ လောက်တဲ့ သတင်းပါပဲ။ ဆရာဝန်ရဲ့ စစ်ဆေးချက်အရဆိုတော့လည်း တော် တန်ဘူတာ မရောက်ခင် အခင်းဖြစ်ခဲ့မှာကိုး။ ကျျပ်အယူအဆအရ ဇာတိ ချက်ချင်းပဲ လွင့်ပစ်ခဲ့မှာဖို့ သံလမ်းသေးတစ်လျှောက်လိုက်ရှာတော့ တွေ့တာပါပဲ။ တောင်တန်ဘူတာမှာ ထောက်လျမ်းကြည့်ခဲ့ပေမဲ့ ခရီးသည် များတဲ့ ဘူတာ ဆိုတော့လည်း သတိထားပါကြမှာ မဟုတ်ဘူး၊ ကြည့်ရတာ လန်ဒန်ကို နောက် ရထားတစ်စီးစီးနဲ့ ပြန်သွားပုံရတယ်ပဲ”

ပိုင်းရော့က ခေါင်းညီတဲ့လျက် “ဖြစ်နိုင်ပါတယ်”ဟု ပြောပါသည်။

“ဒါပေမဲ့ ကျျပ်ပြန်အရောက်မှာ သတင်းတစ်ခု ကြားပြန်ရောတဲ့ ဘူတိ တွေ့ ရတနာတွေကို ထုခွဲနေကြပြီးပါ။” မြှေအကြီးစားတစ်လုံးကို ဖနေသူထဲ လာပေါင်သတဲ့။ လာနေကျုလွှာတဲ့ပဲ။ ခင်ဗျားသယ်သူဖြစ်ဖို့ယင်သလဲ”

“လူပုပုဆိုတာကလွှဲလို့ မသိပါဘူးတဲ့”

ရှက် ကြက်သေးသေသွားပါသည်။

“အင်း... ခင်ဗျားမှန်ပြန်ပြီးပဲ၊ တကယ်ပုံတဲ့ လူပါပဲ။ နာမည်က နာတိတဲ့”

“နာကိုဆိုတာ ဘယ်သူတဲ့ပဲ” ကျွန်ုတ် ဝင်ဆေးရာ ရှက်က “အတော် ကျွမ်းကျင်တဲ့ ရတနာသူခိုးတစ်ယောက်ပါ။ လူသတ်မှတ်ပိုး ကျွန်ုလွန်ယယ်သူ မဟုတ်ပါဘူး။ သူမှာ တွေ့ဖက်အပိုးသမီးတစ်ယောက်ရှိသေးတယ်ပဲ။ ဝင်ရှုံး ကစ်တဲ့။ ဒါပေမဲ့ ဒီတစ်ကြိုးမှာတော့ ပါပုံမရဘူး၊ ဒါမှာမဟုတ် ကျွန်ုတဲ့ ရတနာ တွေ့နဲ့ ဟော်လန်ကို တွေ့ကြသွားပလား မသိနိုင်ဘူး”

“ခင်ဗျား နာကိုကို ဖမ်းထားပြီပေါ့”

“ဒါပေါ်ပြာ၊ ဒါပေမဲ့ ကျျပ်တို့လို့ချင်တာက တွေားတစ်ယောက်ပဲး၊ စစ်ကာရင်တန်နဲ့အတူ ရထားတွဲထဲမှာ ရှိခဲ့တဲ့သူပေါ့။ အဲဒီလူဟာ စီစဉ်ထော်သူ ဖြစ်ရမယ်။ နာကိုကတော့ သူအကြာ်း ဖွင့်ပြောမှာ မဟုတ်ဘူး”

ကျွန်ုတ် ပိုင်းရော့ကို ကြည့်ပါရာ သူမျက်လုံးများ စိမ်းတောက်ငါးဆည် ကို တွေ့ရပါသည်။

“ကျျပ်ထင်တယ်လေ” သူက အေးဆေးစွာ ပြောလိုက်ပါရေး။

“ခင်ဗျား လိုချင်တဲ့ နာကိုရဲ့ အဖော်ကို ကျျပ်ရှာပေးနိုင်ပါလို့မယ်”

၁၂၁ • ကျော်ကျော်

“ခင်ဗျားခဲ့နေတသားတကျ စီစဉ်ထားတဲ့ စိတ်ကူးနဲ့ပေါ့ ဟုတ်လား”
ရွက်က ပိုင်းရော့ကို ဖိုက်ကြည့်လျက် ပြောပါသည်။ “ခင်ဗျား အသက်အရွယ်နဲ့
တစ်ခါတစ်ခဲ ထူးထူးခြားခြား အောင်မြင်အောင် လုပ်နိုင်တာ အတော်တော့
အဲ့သြဖို့ ကောင်းသားပျော်။ ကံကိုက ကောင်းလွန်းတယ်ထင်ပါရဲ့”

“ထားပါတော့ ထားပါတော့။ ဟောစတင် ကျော်ပိုးထူးနဲ့ ဘရပ်ချုပေးပျော်
အချိန်ရှိတုန်း ထွက်လိုက်ကြရအောင်၊ ဂုဏ်ဘိုင် ဂျက်၊ နောက်မှုတွေ့တာပေါ့”
“ကံကောင်းပါစော်”

ပိုင်းရော့က ပထမဆုံးတွေ့သော တက္ကာစိကို ဌားပြီး ပတ်ကလိန်းနော်အိမ်သို့
လာခဲ့ကြပါသည်။ မစွဲတာဟယ်လီဒေး၏ အိမ်အနီးသို့ ရောက်သောအခါ
ပိုင်းရော့က သွက်လက်စွာ ဆင်း၍ အရိုင်ဘာကို ကားခေါ်ပြီး အိမ်တံ့ခါးကို
ခေါက်လိုက်၏။ တံ့ခါးဖွင့်ပေးသော အိမ်ဝန်ထမ်းကို ခပ်တိုးတိုးပြောလိုက်ရာ
ကျွန်တော်တို့အား အပေါ်ဆုံးထပ်ရှိ အိမ်ခန်းငယ်တစ်ခုပါသို့ ခေါ်သွားပါသည်။

ပိုင်းရော့က အခန်းထဲတွင် လူညွှန်ပတ်ကြည့်လိုက်ပြီး ခရီးဆောင်သေ့တွော
ငယ်တစ်ခုကို တွေ့သည်နှင့် ထိုသေ့တွောရှေ့တွင် ဥုးထောက်ထိုင်လိုက်ပြီး လေ
ဘယ် ကတ်ပြားကို စစ်ဆေးကြည့်ပါသည်။ ထိုနောက် သူအိတ်ထဲမှ သုန်း
ကြိုးလိမ်တစ်ခုကို ဆွဲထုတ်လိုက်၏။ တစ်ပြီးတည်းပင် အိမ်ဝန်ထမ်းအား
မစွဲတာဟယ်လီဒေးကို ခေါ်လာကြည့်ရန် အခေါ်လွှတ်လိုက်ပါသည်။ ထိုလူ
ထွက်သွားသောအခါ ပိုင်းရော့က သေ့တွောသော့ပေါက်ထဲသို့ နှင့်ကြိုးလိမ်ဖြင့်
ထည့်၍ ကျမ်းကျင်စွာ လှပ်ရှားလိုက်ရာ မိနစ်အနည်းငယ်အတွင်း ပွင့်သွားပါ
သည်။ ထိုနောက် သေ့တွောထဲတွင် မွေးနောက်ရှာဖွေရင်း ပစ္စည်းများကို အပြင်
ထုတ်ဖြန့်ကြထားလိုက်၏။ ထိုအခိုင်တွင် ခပ်လေးလေး ခြေသံများ ကြားရပြီး
မစွဲတာဟယ်လီဒေး အခန်းထဲရှင်လာပါသည်။ သူက ပိုင်းရော့ကို တွေ့သော
အခါ အဲ့သြစွာ ကြည့်လျက် “ခင်ဗျား ဒီမှာ ဘာတွေ လုပ်နေတာတုံး”ဟု မေး
လိုက်ပါသည်။

ပိုင်းရော့က “ကျွန်တော် ဟောဒါကို လာရှာတာပဲ”ဟု ပြောပြောဆိုဆိုနှင့်
သေ့တွောထဲမှ အပြောရောင်တောက်တောက် ကုတ်အကျိုးနှင့် စကတ်တို့အပြင်
ဦးထုပ်ဖြူနှင့် ပဝါတို့ကိုပါ ဆွဲထုတ်လိုက်လေသည်။

“ရှုံးတိကျွန်မသေ့တွာကို ဘာလုပ်ကြမလိုလဲ”ဟု အသံကြား၍ ကျွန်ကော်
လူညွှန်ကြည့်လိုက်သောအခါ ဂျိန်းမေဆင် ဝင်လာသည်ကို တွေ့ရပါ၏။

“ကဲ... ဟောစတင်၊ တံ့ခါးပိတ်ထားလိုက်ပါတွော၊ ဟုတ်ပြီး အကျိုးလုံးပဲ။
ခင်ဗျားကော်မှုပြီးသာ ရပ်နေလိုက်ပါ ကိုင်း... မစွဲတာဟယ်လီဒေး၊ ဂျိန်းမေဆင်
ခေါ် ဂရေစီကစ်နဲ့ ပိတ်ဆက်ပေးပါရစေ၊ မကြာခင် သူမိတ်ဆွေ နာကိုနဲ့ တွေ့

ရအောင် ရဲအရာရှိ ဂျက်ဆီ သွားတော့မယ့်သူပါပဲတွား"

*
ဖို့င်းရောက နေ့လယ်စာ စားနောရင်းနှင့် "အမှာက ခပ်ရိုးရိုးပါပဲပျော်"ဟု ပြောလိုက်၏၊ "ကလေးမက သူသေခင်မရဲ အဝတ်အစားတွေကို သေသေချာချာ ပြောပြနေကတည်းက ကျော်စဉ်းစားပိတာပဲ၊ အဝတ်အစားတွေအပေါ် ကျော်တို့ အာရုံစိုက်ပိအောင် သူဘာ့ကြော်င့် ကြုံးစားပမ်းစားရှင်းပြနေရတာလဲ။ဘရှစ် စတို့မှာ ရထားတွဲပေါ် တွေ့တဲ့လူဆိုတာက သူစကားပဲ ရှိုကယ်လို့ ကျော် သတိ ထားပိတယ်။ ဒေါက်တာရဲ စစ်ဆေးချက်ဘရာဆိုရင် မစွစ်ကာရင်တန်ဟာ ဘရှစ် စတို့ကို မရောက်ခင်မှာ အသတ်ခံရတာလည်း ဖြစ်နိုင်တာပဲ။ အဲဒီဘတိုင်းသာ ပုန်ရင် အခိုင်းအစောပိန်းကလေးဟာ ကြံ့ရာပါဖြစ်ရတော့မယ်။ သူကြံ့ရာပါဖြစ် တယ်ဆိုရင် သူစကားနဲ့တင် မဟုတ်ပဲ တြေားသက်သောလည်း ရှို့စို့လိုလာတာကို။ မစွစ်ကာရင်တန်ရဲ၊ အဝတ်အစားတွေက ထင်ရှားသီသာလွန်းနေတယ်မဟုတ် လား၊ ဒီတော့ ဘရှစ်စတို့ကို လွန်ပြီးတဲ့နောက် အပြာရောင်တောက်တောက် ကုတ်အကျို့နဲ့ စကတ်ဝတ်ထားတဲ့ အမျိုးသမီးကို တစ်ယောက်ယောက်က ထွေ့ရင် သူဟာ မစွစ်ကာရင်တန်ကို တွေ့ပါတယ်လို့ ပြောတော့မှာ သေချာတယ်"

"ကျော်က ဖြစ်စဉ်ကို ပြန်တည်ဆောက်ကြည်တယ်။ ပိန်းကလေးဟာ သူ သခင်မဝတ်စုံပျိုး ပုံတွေတစ်စုံထည့်ယူလာလိမ့်မယ်။ သူနဲ့သူအဖော်ဟာ လန်ဒန်နဲ့ ဘရှစ်စတို့ကြား ဥမ်းလိုင်နေရာမျိုးမှာ မစွစ်ကာရင်တန်ကို ပေါ်ဆေးပေးပြီး အဲဒုံး ထိုးသတ်လိုက်ကြလိမ့်မယ်။ အလောင်းကို ထိုင်ခုံအောက် ထိုးသွင်းလိုက်ပြီးတဲ့ နောက် ပိန်းကလေးက သူသေခင်မနဲ့ ဝတ်စုံချင်းတွေ့အောင် လဲဝတ်လိုက်တယ်။ ဝက်စတန်ကို ရောက်တဲ့အခါတော့ သူကို လွှဲပြင်အောင် လုပ်ဖို့ လိုလာပြီပေါ့။ ဒီတော့ ဘာလုပ်သလဲ။ သတင်းစာ၊ မဂ္ဂဝင်း၊ ရောင်းတဲ့ကောင်လေးကို ဒေါ်ပြီး စာအုပ်နှစ်အုပ်ဝယ်တယ်၊ အပိုဘောက်ဆူးလည်း ခပ်များများ ပေးလိုက်တယ်။ မဂ္ဂဝင်းမျက်နှာဖူးက ပုံကို ပြုပြီး သူတော်စုံကို ပုံတ်မိသွားအောင် လုပ်လိုက်တယ်။ ဝက်စတန်ကို လွန်သွားတဲ့အခါကျေတော့ အဲဒီနေရာမှာ အခင်းဖြစ်တယ်လို့ ထင် ခဲအောင် စားကို လွှင့်ပစ်ခဲ့တယ်။ ပြီးတော့ အဝတ်တွေ ပြန်လဲဝတ်တယ်။ ဒါပုံမဟုတ် မိုးကာလိုမျိုး ဝတ်ပြီး လုံလုံခြုံကာလိုက်တယ်။ တောင်တန်ဘူတာ ရောက်တော့ ဆင်းပြီး ဘရှစ်စတို့ကို အပြန်ဆုံးပြန်လာခဲ့တယ်။ ဘရှစ်စတို့ ဘူတာမှာ သူအဖော်က ပစ္စည်းတွေ အပ်ထားပေးပြီးပြုဆိုတော့ သူက ဆင်အေး တဲ့ လာတ်လမ်းထဲကအတိုင်း ပလက်ဖောင်းမှာ စောင့်နေပြီး နီးရာဟုတ်ဘစ်ခု အဲဒီညာ အိပ်လိုက်တယ်၊ နောက်တစ်နေ့မနက်မှာ လန်ဒန်ကို ပြန်လာခဲ့တာ ဖော်"

၃၁။ • ကျော်ကျော်

“ဂျက်က သူ စုစုပ်းထောက်လျှပ်းပြီး ပြန်လာတဲ့အခါ ကျျပ် အယူအဆ တွေကို အတည်ပြုခဲ့တယ်။ သူက ရတနာတွေကို လုပ်နေကျ လူရှုပ်လူပွဲ တစ်ယောက်က ထုတ်သုံးနေပြီလို့ ပြောတဲ့အခါ သူဘယ်သူပဲဖြစ်ဖြစ် ဂျိန်း ပေဆင်ပြောတဲ့ လူရဲ့ ပုံစံနဲ့ ပြောင်းပြန်ဖြစ်ရမယ်လို့ ကျျပ်တွေက်တာ ပုန်နေ တယ်မဟုတ်လား။ သူဟာ နာကိုဖြစ်နေပြီး သူအဖော်အဖြစ် ဂရရှိကဲခဲ့တဲ့ အမျိုးသမီးနဲ့ ပူးပေါင်းလုပ်လေ့ရှိတယ်ဆိုတာလည်း သိရော၊ ဂရရှိကဲခဲ့ကို ဘယ်မှာရှာရမယ်ဆိုတာ ကျျပ်သိလိုက်တော့တာပဲ”

“မြို့စားကကောတဲ့”

“အမှုအနေဘယားကို စဉ်းစားလေလေ၊ ဒီလူမပါနိုင်ဘူးလို့ သိရလေလေ ပဲပဲ။ အဲဒီမြို့စားဟာ သူအသားထိမှာကို သိပ်စီးရိမ်တတ်တဲ့လူမျိုးဆိုတော့ လူသတ်မှုနဲ့ သူစရိတ်ဘယ်လိုပဲ ဆက်စပ်လို့ မရပါဘူးပဲ။”

“ကိုင်း...မွန်သီယာပြုးရော့” မစွဲတာဘယ်လိုအေးက ပြောလိုက်ပါသည်။

“ကျျပ်အပေါ်မှာ ခင်ပျားရဲ့ ကျေးဇူးအတော်များသွားပါပြီ။ နေ့လယ်စာ စားပြီးရင် ခင်ပျားအတွက် ကျျပ်ရေးမယ့် ချက်လက်မှတ်ဟာ ဒီကျေးဇူးတွေကို ကျေသွားအောင်တော့ဖြင့် မတတ်နိုင်လောက်ပေသူးပဲ”

ပို့င်းရောက ပြီးယောင်ယောင်ဖြင့် ကျွန်တော့အားကပ်၍ “ကျျပ်မိတ်ဆွဲ ရွှေကတော့ နာမည်ကောင်းလက်မှတ်ရှိုးတော့မှာပဲပဲ။ ဒါပေမဲ့ သူတရားခံ တွေ ရလိုက်တာထက် ကျျပ်ရတာက ပိုလိုင့်ထင်ပါရဲ့ပဲ”

၁

ကြမ်းကြံရာ

ဇွဲပါမွေးကုတ်အကျိုဝင်ဆင်ထားသော အရပ်မြတ်မြင့် အမျိုးသမီးတစ်ဦး သည် ဂဲဒီလွန်ဘုတာရုံပလက်ဖောင်းပေါ်တွင် အလေးအပင်ပစ္စည်းတိုကို ထမ်းလျက် သွားနေသော ကုန်ထမ်းအလုပ်သမားနောက်မှ လိုက်သွားနေ၏။ သူ့သည် နက်ပြာရောင်သိုးမွေးညီးထုပ်ကို တစောင်းဆောင်းထားလေရာ လှုပသော မျက်နှာတစ်ခြမ်းတွင် ရွှေရောင်ဆုံးခွေလေးများက နားရွက်တစ်ဖက်ကို ဖုံးနေ ပေသည်။ ရပ်ထားသော ပီးရထားတွဲတစ်ခုခါးသို့ ပလက်ဖောင်းဆောင်းလျှောက်သွားနေစဉ် ဆွဲဆောင်မှုရှိလျသော သူမကို အမျိုးသားဘတ်များအား ကုသတိပြုဖိုကြလေသည်။

ရထားတွဲသေးနံရံတို့တွင် ခရီးစဉ်ကို ဖော်ပြသည့် ဘုတ်ပြားများ ချိတ်ဆွဲထားသည်ကို တွေ့ရ၏။

ပဲရစ်-အောသင်။ ပဲရစ်-ဘူခါရက်စ်၊ ပဲရစ်-စတန်ဘူလ်။

နောက်ဆုံးအမည်ပါတွဲရွှေတွင် ကုန်ထမ်းအလုပ်သမားက ထမ်းလာသည့် သေတ္တာများကို အောက်ချုလိုက်သည်။ တွဲစောင့်မှာ တွဲတံ့ခါးတွင် ရပ်နေရာမှ ရွှေထက်လာဖြီး ဇွဲပါမွေးကုတ်အကျိုဖြင့် ထည်ထည်ဝါဝါဖြစ်နေသော အမျိုးသမီးကို တလေးတစားဟန်ဖြင့် ကြို၏။ အမျိုးသမီးက ဘိဝခန်းတွဲလက်မှတ်ကို သူအား လှမ်းပေးလိုက်သည်။

“နံပါတ်ခြောက်ပါ ဒီဘက်မှာပါခင်ဗျ” တွဲစောင့်က သွေက်လက်စွာ အွေ့ကွက်သွားရာ ခရီးသည်အမျိုးသမီးကလည်း သူနောက်မှ ပေါ်သွေက်သွေက်လို့၎ံ သွားစဉ် ကော်ရစ်ဒါ၌ ပေါ်ဝဝအမျိုးသားတစ်ဦးနှင့် တိုက်မိမလိုဖြစ်သသည်။ ထိုလူသည် သူမ၏ ကပ်လျက်အခန်းမှ ထွက်လာခြင်းဖြစ်ပြီး လျှော်နှာမှာ အော

၇၂ • ကျော်ကျော်

ချမ်း တည်ပြုမှုလျက် ဖော်ရွှေတတ်ဟန်ရှိုကြောင်း တွေ့လိုက်ရပါသည်။

“ဒီအခန်းပါ မဒမ်” တွဲစောင့်က အခန်းကို ညွှန်ပြုပြီး ပြတင်းကို ဖွင့်လိုက်က ကုန်ထမ်းအလုပ်သမားကိုလည်း ပစ္စည်းသယ်လာရန် အချက်ပြုလိုက်၏။ အလုပ်သမားက ပစ္စည်းတို့ကို စင်ပေါ်တင်ထားလိုက်သည်။

အမျိုးသမီးက ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး သူ့သေးတွင် ကြော်သွေးရောင်ဘူးငယ်လေးကို ချထားလိုက်သည်။ ထိုနောက် ပလက်ဖောင်းပေါ်တွင် ပစ္စည်းများ လိုက်ရောင်းနေသော ဧရားသည်များကို ပြတင်းပေါက်မှ ငေးကြည့်နေ၏။ ဧရားသည်များက သူမထု ပစ္စည်းများကို ယူပြနေသော်လည်း စိတ်ဝင်စားမှုမရှိပါ။ ဂဲဒီလွန်ဘူးတာသည်ပင်လျှင် သူမမျက်စိတ္ထု ပိုးတိုးဝါးတားဖြစ်နေပါသည်။ မျက်နှာအမူအရာများ ပူပင်သောကနှင့် ဝမ်းနည်းနေဟန်ရှိုကြော်၏။

“ပါစိုးကြည့်ပါရစေခင်ဗျာ”

- တံခါးဝမှုနေ၍ တွဲစောင့်က ပြောလိုက်ရာ အယ်လ်ဆီရှုက်ဖရီ အတွေးလွန်နေရာမှ ပြန်သတိဝင်လာပြီး အီတ်ထမှ ပါစိုးပိုးတိုးကို ယူ၍ ပေးလိုက်သည်။ တွဲစောင့်က စစ်ဆေးပြီးနောက် သူမကို ပြန်ပေး၏။

“ဟုတ်ကဲ့ ရပါပြီ မဒမ်။ လိုအပ်တာရှိရင် ကျွန်တော် ဆောင်ရွက်ပေးပါသော်။ ကျွန်တော် စတန်ဘူးလ်အထိ ဒီတွဲမှာ ရှိနေပါမယ်”

အယ်လ်ဆီက ဖရန်းဝါးဆယ်တန်ငွေကျော်တစ်ရွက်ကို သူ့အား လှမ်းပေးလိုက်ရာ သူက အလုပ်သဘောဆန်ဆန် အမူအရာဖြင့် ယူလိုက်ပြီး ညာစာစီစဉ်ပေးရန် အိပ်ရာခင်းကျင်းပြင်ဆင်ပေးရန် စသည်တို့ကို ပေးမြန်းပြီး ပြန်ထွက်သွားပါသည်။ ခကာအတွင်းမှာပင် ခေါင်းလောင်းသံ ကြားရပြီး စားသောက်တွဲဝန်ထမ်းတစ်ဦး ကော်ရစ်ဒါအတိုင်း လျောက်လာကာ ညာစာအသုတ္တုဖြစ်ကြောင်း အော်ဟစ်ကြညာသွားလေသည်။

အယ်လ်ဆီ ထလိုက်၏။ ကုတ်အကျိုးကို ချွတ်ပြီး မှန်ထဲတွင် သူမျက်နှာကို ဆော်ကြည့်၏။ ထိုနောက် လက်ကိုင်အီတ်နှင့် ရတနာဘူးငယ်ကို ယူပြီး အခန်းအပြင်သို့ ထွက်လိုက်သည်။ နှစ်လှမ်းသံးလှမ်းမျှ သွားအပြီးတွင် စားသောက်တွဲဝန်ထမ်း ခပ်သွက်သွက် ပြန်လာသည်ကို တွေ့၍ ကပ်လျက် အခန်းထဲသို့ ဝင်လိုက်ကာ လပ်းဖယ်ပေးလိုက်သည်။ ထိုအခန်းတွင် ယာအခါ လှမ်းပို့ရှင်းသွားသောအခါ ကော်ရစ်ဒါသို့ ပြန်အထွက်တွင် ထိုအခန်းထိုင်ခုံပေါ်၍ ရှိနေသော ခရီးဆောင်သေတ္တာ၏ လေဘယ်ကတ်ပြားကို သူမြှင့်မိလေသည်။ သားရောသွော်ဟောင်းတစ်ခုဖြစ်ပြီး လေဘယ်ပေါ်တွင် “ဂျေ၊ ပါးဘားပို့ရှင်း စတန်ဘူးလ်ခရီးသည်”ဟု ပါရှိ၏။ သားရောသွော်ပေါ်တွင်မူ နီးပီ ဟု စာလုံးနှစ်လုံးကပ်ထားလေသည်။

အမျိုးသမီး၏ မျက်နှာပေါ်တွင် ဝေခွဲဖရသော ဟန်ပန်ပေါ်လာ၏။ ကော်ရစ်ဒါ၌ ခေတ္တာမျှ ရပ်စဉ်းစားနေပြီးနောက် သူ့အခန်းထဲသို့ ပြန်ဝင်လိုက်ပြီး စားပွဲပေါ်တွင် ထားခဲ့သည့် တိုင်းပိသတင်းစာကို ကောက်ယူလိုက်သည်။ ဧည့်တော်နှာမှ ကြော်ပြာများကို ဖတ်ကြည့်၏။ သို့ရာတွင် သူရှာ့နေသော အနာကို မတွေ့ပါ။ သူ့အနည်းငယ် မျှော်မောင်ကုတ်လိုက်ပြီး စားသောက်တွဲရှိရာသို့ သွားလိုက်တော့သည်။

စားသောက်တွဲဝန်ထမ်းက သူကို ဗားပွဲငယ်တစ်ခုရှိ လစ်လပ်သော ထိုင်ခု တစ်လုံးတွင် နေရာပေး၏။ ထိုစားပွဲတွင် လူတစ်ဦးရှိနေနှင့်ပြီး ဖြစ်သည်။ ထိုလူမှာ ကော်ရစ်ဒါတွင် သူတိုက်ပိလိုနီးနီး ဆုံးခဲ့သူဖြစ်နေလေသည်။ သားရေး သေတ္တာဟောင်း၏ ပိုင်ရှင်လည်း ဖြစ်ပါ၏။

အယ်လ်ဆီက သူကို မသိမသာ အကဲခတ်လိုက်သည်။ ရိုးရိုးအေးအေးနှင့် သဘောကောင်းမည့်ဟန် ရှိပါ၏။ ဘူးကြောင့်ဟု ရှင်းပပြနိုင်သော်လည်း အားထားရလောက်သူဟု ထင်မှတ်ဖွယ်လည်း ဖြစ်ပါသည်။ သူတွင် တည်၍ အေးသေးစွာ ပြုမှတတ်သည့် အကိုလိပ်ဟန် ဘာမူဘရာ ရှိသည်။ ညာစာအုပ်၌ အချို့ပွဲမရောက်မိ သူက စကားစပြော၏။ “ဒီထဲက လျှောင်ပြီး အိုက်နေသလိုပဲ”

“ဟုတ်ပါတယ်” အယ်လ်ဆီက ထောက်ခံလိုက်၏။ “တစ်ယောက်ယောက် က ပြတင်းပေါက်ဖွံ့ဖြိုးပေးရင်ကောင်းမှာပဲ”

သူမက နားလည်ဟန်ဖြင့် ပြုးပြု၏။ နောက်ထပ်စကားပဆက်ဖြစ်တော့ပါ။

ကော်ဖီလာချေပေးရာ ဖတ်မရသော ပြောစာလည်းပါလာ၏။ ပြောပေါ်တွင် ငွေစကျေအချို့ တင်ပေးလိုက်ပြီးနောက် အယ်လ်ဆီက စိတ်ခွန်အားမျှေးကို စိုးည်းပြီး စကားစပြောလိုက်သည်။

“ခွင့်ပြုပါရှင့်။ ကျွန်မ ရှင့်ရဲ့ ခရီးဆောင်သေတ္တာပေါ်မှာ နာမည်တွေ့လိုက်မိလိုပါ။ ကျွန်မစိတ်ထင် ရှင်ဟာ...ဟို...ဟို...”

သူမစကားဆက်ရန် ခက်နေဟန်ရှိ၍ သူက ဝင်ပြောလိုက်ပါသည်။

“ဟုတ်ပါတယ်ကွေ့” သူက သူလုပ်ငန်းကြော်ပြာကိုလည်း ရွတ်ပြလိုက်သည်။ “သင်ပျော်ရွင်နေပါသလား၊ မဟုတ်လျှင်တော့ မစွာတာပါကားပိုင်းနှင့် ဆွေးနွေးလှည့်ပါ။ အဲဒီကြော်ပြာထည့်တဲ့ ပါကားပိုင်းဆုံးတာ ငါပါပဲ”

“ဟုတ်ကဲ့ ကျွန်မသိပါပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပဲရှင်”

သူက ခေါင်းခါပါသည်။ “မဟုတ်သေးဘူးကွယ့် မင်းဘက်က ကြော်ခိုင်တော့ တိုက်ဆိုင်တာဖြစ်မှာပေါ့။ ငါဘက်မှာတော့ အဲဒီလို မဟုတ်...ဘူး” သူက အားပေးနှစ်သိမ်ဟန်ဖြင့် ပြုးလျှက် ရှေ့သို့ ကိုင်းလိုက်ပါသည်။ ထိုအချိန်တွင် အေးသောက်တွဲထဲမှ ခရီးသည်များအားလုံးလိုလို ပြန်သွားကြပြီး ဖြစ်သည်။

၁၃၄ • ကျော်ကျော်

“ဒီတော့ မင်းစိတ်မပြောမရွင်ဖြစ်နေတယ်ဆုံးပါတော့”ဟု သူက မေးလိုက်သည်။ “ကျွန်မ...” အယ်လ်ဆီ ပြန်ဖြေမည်ပြီးမှ စကားရပ်သွားပြန်၏။

“မဟုတ်ရင် တိုက်တိုက်ဆိုင်ဆိုင်ပဲလို့ မင်းဘယ်ပြောပါမလဲ”ဟု သူက ထောက်ပြသည်။

အယ်လ်ဆီ ခေတ္တြိုင်မော်ပါသည်။ မစွဲတာပါကားပိုင်းနှင့် တွေ့ရုံမျှနှင့်ပင် သူမအားတက်ပိုသလိုခံစားရသည်က အမှန်ပင်ဖြစ်၏။ နောက်ဆုံးတွင် သူမက “ဟုတ်...ဟုတ်ကဲ”ဟု ဝန်ခံလိုက်သည်။ “ကျွန်မ စိတ်မပြောမရွင်ဖြစ်နေပါတယ်။ အနည်းဆုံးတော့ စိတ်သောကရောက်နေတယ်လို့ ပြောရမှာပါပဲ”

သူက နားလည်စွာ ခေါင်းညီတ်ပါသည်။

“ဒီလိုပါ”သူမက ဆက်ပြော၏။ “တော်တော်စိတ်ရှုပ်စရာကောင်းတဲ့ကိစ္စတစ်ခု ကြော်နေရတယ်ရှင့်။ ကျွန်မဘာလုပ်ရမယ်လို့ မသိနိုင်လောက်အောင် ဖြစ်နေရပါတယ်”

“အဲဒီအကြောင်း ငါကို ပြောပြနိုင်မလား”

အယ်လ်ဆီက ကြော်ပြောကို ပြန်တွေ့ပါလိုက်သည်။ သူမနှင့် ခင်ပွန်းဖြစ်သူ အက်ဒွပ်တို့ မကြောခကာဆိုသလို ထိုကြော်ပြောအကြောင်း ပြောရင်း ရယ်ပိုခဲ့ကြသည်။ သူတို့အနေနှင့် ထိုကြော်ပြောရှင်နှင့် ဘယ်တော့မှ သွားဆွေးနွေးဖြစ်မှာ ပဟုတ်ဘူးဟု တွေးခဲ့ပါသည်။ အင်း...အခုလည်း ပပြောတာပဲ ကောင်းမလား၊ မစွဲတာပါကားပိုင်းသည် တကယ်ရှိတာထက်ပိုပြီး တတ်သိနားလည်ဟန်ဆောင်နေတဲ့ သူ ဖဖြစ်နိုင်ဘူးလား၊ ဒါပေမဲ့ သူကြည့်ရတာ လူကြီးလူကောင်းတင်ယောက်ပုံမျိုးပါပဲ။

အယ်လ်ဆီ စိတ်ဆုံးဖြတ်လိုက်၏။ သူစိတ်ထဲက သောက်ကို ထုတ်ပုစ်နိုင်စွဲလိုက်တယ်။

“ကျွန်မပြောပြုပါမယ်၊ ကျွန်မခင်ပွန်းနဲ့ တွေ့ဖို့ အခု ကျွန်စတင်တိနိုပယ်တို့ သွားနေတာပါ။” သူက အရွှေ့တိုင်းနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ပါတယ် ဒီနှစ်တော့ အဲဒီကို သွားဖို့ လိုတာကိုးရှင့်။ ပြီးခဲ့တဲ့နှစ်ပတ်လောက်က သူသွားတာပါ။ ကျွန်မလိုက်လာတဲ့အခါ အေးလုံးအဆင်ပြေပြေဖြစ်အောင် သူက ကြော်စိစဉ်ထားဖို့ပေါ့ရှင်။ ကျွန်မလည်း အဲဒီကို ရောက်ဖူးဖို့အတွက် အတော်စိစဉ်လုပ်ရှားနေရတာပေါ့။ ကျွန်မက နိုင်ငံခြားတွေကို ရောက်ဖူးတာမှ မဟန်တာကိုး။ ကျွန်မတို့ အင်းလန်ရောက်တာက ခြောက်လရှုပါပြီ”

“မင်းတို့ ဇန်းမောင်နှစ်ယောက်စလုံး အမေရိကန်တွေချေည်းပဲလား”

“ဟုတ်ပါတယ်”

“လက်ထပ်တာတော့ သိပ်မကြောသေးဘူးမှတ်တယ်”

“တစ်နှစ်ခွဲပဲ နှီးပါသေးတယ်”

“အိမ်ထောင်သည်ဘဝမှာ ပျော်ပျော်ချင်ချင်ပဲ ဆိုပါတော့”

“အို...ဟုတ်ကဲ့ရှင့်၊ အက်ဒဝပ်က အရပ်းချစ်ဖို့ ကောင်းပါတယ်” သူ့
အတွေ့ စကားပြတ်သွားပြီး “အင်း...နည်းနည်းတော့ ဘယ်လို့ခေါ်ပလဲ သို့
ပြော့မတ်လွန်းတော့ အယူသီးတဲ့ သဘောလေးတွေတော့ ရှိတယ်ပေါ့။ ဒါပေမဲ့
သိပ်ခင်မင်ဖို့ ကောင်းတဲ့သူပါ”

မစွဲတာပါကားပိုင်းက သူမကို တွေးတွေးဆဆန့် ကြည့်နေ၏။ ထိုနောက်
“ဆက်ပါဉီး”ဟု ပြောလို့က်သည်။

“အက်ဒဝပ် ခရီးထွက်သွားပြီး တစ်ပတ်လောက်မှာပဲရှင့်၊ ကျွန်ုပ် သူ
စာကြည့်ခန်းထဲမှာ စာတစ်စောင် ထိုင်ရေးနေရင်းက သူမင်နှိပ်စကြော်လိုပ်ကို
ကြည့်လိုက်မိတယ်။ မင်နှိပ်စကြော်က သန့်သန့်ရှင်းရှင်းနဲ့ အသစ်ပါပဲ။ စာကြော်
နှစ်ကြောင်းလောက်ပဲ နှိပ်ထားတာ ရှိတယ်။ ကျွန်ုပ်မလည်း စုံငောက်ဝတ္ထု
တစ်ပုံစံထဲမှာ မင်နှိပ်စကြော်နေ သဲလွန်စရာသွားတဲ့ ဇာတ်လမ်းကို ဖတ်ဖွဲ့ထား
တာဆိုတော့ အပျော်သဘောနဲ့ အဲဒီမင်နှိပ်စကြော်လိုပ်ကို မှန်ရှေ့မှာ ထောင်ကြည့်
လိုက်မိတယ်။ တကယ်ကို အပျော်သက်သက်လုပ်တာပါ မစွဲတာပါကားပိုင်း
ကျွန်ုပ်အက်ဒဝပ်ရဲ့၊ ကိစ္စတွေကို ပိုစုစုချင်စိတ် လုံးဝပရှိပါဘူး။ ဆိုလိုတာက
သူဘာ တကယ်ဖြူစ်တဲ့ သူဆိုတော့ ရှုပ်ရှုပ်ထွေးထွေးကိစ္စတွေ သူနဲ့ပတ်သက်
စရာဘာမှုပရှိပါကိုး”

“အေး...အေး ဟုတ်ပါပြီ။ ငါသဘောပေါက်ပါတယ်”

“မှန်ထဲမှာ လွယ်လွယ်ကူကူပဲ ဖတ်လို့ ရပါတယ်။ ပထမစာလုံးက ‘အနီး’
တဲ့ ပြီးတော့ ‘ဆင်ပလွန်အမြန်ရထား’တဲ့။ အဲဒီရဲ့ အောက်နားမှာတော့ ‘ဝင်နစ်
မင်ရောက်ခင်လေးမှာ အကောင်းဆုံးအချိန်ပဲ’တဲ့။” သူမ စကားရပ်သွားပါသည်။

“ထူးတယ်ကွယ့်” ဟု မစွဲတာပိုင်းက ပြော၏။ “တကယ်ကို ထူးတယ်။”
ဒါနဲ့ အဲဒီက မင့်ခင်ပွန်းရဲ့ လက်ရေးကော ဟုတ်ရဲ့လား”

“ဟုတ်ပါတယ်ရှင့်။ ကျွန်ုပ်မလည်း ဦးနောက်တွေ ပြောက်လာတဲ့အထိ
စဉ်းစားပေမဲ့ ဒီလိုစာမျိုးသူဘာလို့ ရေးတယ်ဆိုတာ တွေးလို့ ပရပါဘူး”

“ဝင်းနစ်မင်ရောက်ခင်လေးမှာ အကောင်းဆုံးအချိန်ပဲ”

မစွဲတာပါကားပိုင်းက ပြန်ရှု ရွှေတ်ကြည့်လိုက်သည်။ “အတော်ထူးတာဘဲ”

မစွဲစုံကျက်ဖရီက သူကို ပျော်လင့်တကြော်နှင့် စိုက်ကြည့်နေပါသည်။ “ကြံးမီ
သာလုပ်ရမလဲရှင့်” ဟုလည်း အေးကိုးတကြီး မေးလိုက်၏။

“ခုချိန်မှာ လုပ်နိုင်တာကတော့ ဝင်းနစ်ရောက်ခါနီးအထိ လောင်ကြည့်စွဲ
ခြုံတာပါပဲ”

၁၃၆ • ကျော်ကျော်

မစွဲတာပါကားပိုင်းက ပြန်ပြောသည်။ သူက စားပွဲပေါ်မှ စာရွက်ခေါက်တစ်ခုကို ယူ၍ ဖြန့်ကြည့်လိုက်၏။ “ဟောခီမှာ အချိန်ရေားအတိုင်းဆိုရင် တို့ ရထားဟာ ငင်းနှစ်ကို မနက်ဖြန့်နေ့လယ်နှစ်နာရီ နှစ်ဆယ့်ခုနှစ်မိန့်မှာရောက်ဖို့ ရှိတယ” သူတို့တစ်ဦးကိုတစ်ဦး ကြည့်ပါကြ၏။ “င့်တာဝန်သာ ထားလိုက်ပါကျော်” ဟု မစွဲတာပိုင်းက ပြောလိုက်ပါသည်။

*
နှစ်နာရီ ငါးမိန်ခိုပြီ။ ဆင်ပလွန်အပြန်ရထားသည် ဆယ့်တစ်မိန်နောက်ကျေနောက်သည်။ လွန်ခဲ့သော ဆယ့်ငါးမိန်က မက်စတာဘူတာကို ကျော်ခဲ့ပြီးဖြစ်သည်။

မစွဲတာပါကားပိုင်းသည် မစွဲစုက်ဖရီနှင့်အတူ သူမ၏ အခန်းထဲတွင် ထိုင်နေပါ၏။ ယခုထိတော့ ရထားခရီးစဉ်မှာ အဆင်ပြေပြေနှင့် ချောချာ ပောမောရှိနေပေးသည်။ တစ်စုံတစ်ရာပြဿနာတစ်ခုခုဖြစ်ပွားမည်ဆိုလျှင် ယခုအချိန်တွင် ဖြစ်ရပေလိမ့်မည်။ မစွဲတာပါကားပိုင်းနှင့် အယ်လ်ဆီတို့ မျက်နှာ ချင်းဆိုင် ထိုင်နေကြပါသည်။ သူမ၏ နှလုံးခုန်မြန်နေပါ၏။ မျက်လုံးများက ပခါတင်ကနှင့် အားကိုးရာမဲ့ ဖြစ်နေသလို သူကို ကြည့်နေပါသည်။

“စိတ်အေးအေးထားလေကျော်” ဟု သူက အားပေး၏။ “ဘာအန္တရာယ်မှ ပရောက်လာနိုင်ပါဘူး။ ငါလည်း ရှိနေတာပဲ”

ထိုအခိုက်မှာပင် ကော်ရစ်ဒါဘက်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာ၏။ “လာကြပါဦး မိုး...မိုး...ရထား မိုးလောင်နေပြီ”

မစွဲတာပါကားပိုင်းနှင့် အယ်လ်ဆီတို့ လျှင်မြန်စွာ လူပ်ရားလိုက်ပြီး ကော်ရစ်ဒါသို့ ရောက်သွားကြသည်။ ဆလ်လူမျိုး ဖြစ်ဟန်တူသော အမိန့်သမီးကြီးတစ်ဦး တုန်တုန်ယင်ယင်နှင့် လက်ညီးထိုးပြနေ၏။ ရွှေဘက်မှ တွဲတစ်ခုတွင် မိုးခိုးများလုံး၏ ထွက်လာနေသည်။ မစွဲတာပါကားပိုင်းနှင့် အယ်လ်ဆီတို့ ကော်ရစ်ဒါတစ်လျောက် ပြေးသွားကြ၏။ အခြားခရီးသည်များလည်း လိုက်လာကြသည်။ ရွှေတွဲမှာ မိုးခိုးများဖြင့် ပြည့်နေသည်။ ရွှေတွင် ရောက်နှင့်နေသူများ ချောင်းတွေ့ပြုပွဲပါသည်။

“တွဲထဲမှာ ဘယ်သူမှ မရှိဘူး” ဟု သူက အော်ပြော၏။

“မထိုးခိုးကြပါနဲ့ ဘာမှုမဖြစ်ပါဘူး”

ခရီးသည်များထဲမှ မေးခွန်းပေါင်းများစွာ ထွက်လာ၏။ ရထားမှုးငင်းနှစ်မြို့နှင့် ကုန်းတွင်းပိုင်းတို့ကို ဆက်သွယ်သော တံတားကို ဖြတ်ငန်းပဲ ဖြစ်လေသည်။

ချက်ချင်းဆိုသလိုပင် မစွဲတာပါကားပိုင်း ပြန်လှည့်၍ လူတွေကို တိုးထွက်ကာ ကော်ရစ်ဒါအတိုင်း အယ်လ်ဆီ၏ အခန်းသို့ လျင်ပြန်စွာ ပြန်လာခဲ့သည်။ ဆလ်လူမျိုးနှင့်တူသော အမျိုးသမီးကြီးသည် ထိုအခန်းထဲတွင် ထိုင်နေ၏။ ဖွင့်ထားသော ပြတ်းမှ လေကို အားစိုက် ရှူသွင်းနေပုံရပါသည်။

“ခွင့်ပြုပါ မဘဝ်”ဟု ပါကားပိုင်း ပြော၏။ “ဒါ မဘဝ်ရဲ့ အခန်းမဟုတ်ပါဘူး”

“ကျွန်မသိပါတယ်...သိပါဘူးယ်” အမျိုးသမီးကြီးက ပြန်ပြော၏။ “ခွင့်လွတ်ပါကြယ်၊ ရှေ့ခံရသွားတယ်ထင်တယ်၊ ကျွန်မနှစ်လုံးလေ...” သူမက ထိုင်ခဲ့ပေါ်တွင် မို့ထိုင်လိုက်ပြီး ပြတ်းပေါက်ကို လက်ညီးထိုးပြု၏။ ထို့နောက် အသက်ပြင်းပြင်းရှူနေလိုက်သည်။

မစွဲတာပါကားပိုင်းက တံခါးပေါက်တွင် ရပ်နေလိုက်၏။ သူအသံက တည်ပြု၍ နှစ်သိမ့်ဟန်ပါပါသည်။ “လုံးဝကြောက်စရာမရှိပါဘူးခင်ဗျာ၊ မိုးက ဘာမှ မဖြစ်လောက်ပါဘူး”

“ဟင်...ဟုတ်လား တော်ပါသေးရဲ့၊ ခုမှပဲ စိတ်အေးရတော့တယ်”
သူမက ထရန် ပြင်လိုက်၏။

“ကျွန်မအခန်းကိုပဲ ပြန်သွားလိုက်ပါတော့မယ်”

“ခကာနေပါဉီးခင်ဗျာ” မစွဲတာပါကားပိုင်း၏လက်က သူမပုံးကို ည်းည်းသာသိလျက် ပြန်ထိုင်နေစေလိုက်သည်။

“မဘဝ် ဒီအတိုင်းခကာနေပါဉီးလို့ ကျွန်တော်ပြောချင်တယ်”

“မွန်ဆီယာ...ဒါတော့ တရားလွန်တယ်ထင်တယ်”

“ကျွန်တော်ပြောတဲ့အတိုင်း ခကာနေလိုက်ပါမဘဝ်” သူအသံက အောင်နေပါ၏။ အမျိုးသမီးက သူကို ကြည့်ပြီး ဌိပ်ဌိမ်သက်သက်ထိုင်နေစဉ်တွင် အယ်လ်ဆီ ပြန်ရောက်လာသည်။

“မီးခိုးရုံးနဲ့ တူပါတယ်”ဟု သူမက အသက်မရှုနိုင်ဘဲ ပြော၏။

“တစ်ယောက်ယောက်က အပြောင်အပြက်လုပ်တဲ့ပုံပဲ။ တွဲစောင့်တော့ အတော် စိတ်တို့နေတယ်။ လူတိုင်းကို လျော့က်ဖေးနေတာပဲ...”

သူမစကား ရပ်သွားရ၏။ တွဲထဲမှ အမျိုးသမီးကို စိုက်ကြည့်နေလိုက်သည်။

“မစွဲစုက်ဖရီ” မစွဲတာပါကားပိုင်းက လုပ်းပြောလိုက်၏။ “ပင်းရဲ့ ကြော်သွေးရောင်ဘူးလေးထဲမှာ ဘာတွေထည့်ထားလ”

“ကျွန်မ လက်ဝတ်ရတနာတွေပါ”

“ဒါဖြင့် အားလုံးစုံစုံစွေ့စွေ့ရှိရဲ့လားလို့ စစ်ကြည့်စမ်းပါဉီးကွယ်”

ဆလ်အမျိုးသမီးကြီးထဲမှ ပကျေမနပ်ကန်းကွက်သံများ ဘစ်သီးပြီး စွဲက်လာ၏။ ထို့အချိန်တွင် အယ်လ်ဆီ ရတနာဘူးလေးထဲကို တော်ကိုယူလိုက်၏။

၁၃၁ ♦ ကျော်ကျော်

“အိုး...သော့ပွင့်နေပါလား” ဟု အောင်ပြောလိုက်သည်။ “သွားပြီ၊ ပရှိတော့ဘူး” ဟု ဆက်ပြော၏။ “အားလုံးပဲ၊ ကျွန်မ စိန်လက်ကောက်၊ လည်ဆွဲ၊ ပြီးတော့ မြို့ ပတ္တြော်လက်စွပ်တွေ။ စိန်ရင်ထိုးလှလှလေးတွေရော၊ ပုံလဲတွေ ဝတ်ထားလို့ တော်တော့တယ်၊ အိုး မစွာတာပါကားပိုင်း၊ ကျွန်မဘယ်လိုလုပ်ရမလဲရှင်”

“တွဲစောင့်ကို ခေါ်လိုက်ပါလေ” ဟု မစွာတာပါကားပိုင်းက ပြော၏။

“သူလာတဲ့အထိ ဒီအမျိုးသမီး ထွက်မသွားနိုင်အောင် ငါစောင့်နေလိုက်ပါတယ်”

“ရှင် မစော်ကားနဲ့။ ကျွန်မသည်းမခံနိုင်ဘူး” ဆလပ်အမျိုးသမီးက အဆက်မပြုတ်အော်ဟစ်နေစဉ်တွင် ရထားက ဝင်းနှစ်ဖြို့တွင်းသို့ ဝင်လာလေသည်။ ထိုအဖြစ်အပျက်၏ နောက်ပိုင်းနာရိဝက်ခန့်အတွင်း ကြံ့ရသည်တို့ကို အကျဉ်းချုံး၍ ပြောနိုင်ပါသည်။ မစွာတာပါကားပိုင်းက သက်ဆိုင်ရာအရာရှိ တို့ကို ဘာသာစကားအမျိုးမျိုးဖြင့် ရှင်းပြုတိုင်တန်းခဲ့၏။ သို့ရာတွင် ရလ်ကောင်းတော့ မရခဲ့ပါ။ သံသယဖြစ်ရသော အမျိုးသမီးက သူ့ကိုယ်ပေါ်တွင် ရွာဖွေရန် သဘောတူခဲ့ပါသည်။ ရတနာများမှာ သူ့မကိုယ်ပေါ်တွင် မရှိပါ။

ဝင်းနှစ်နှင့် ထရိုင်အောက်တွင် မစွာတာပါကားပိုင်းနှင့် အယ်လ်ဆီတို့ အခြေအနေကို တိုင်ပင်ကြသည်။

“ပင်းရဲ့၊ ရတနာတွေကို နောက်ဆုံးမြင်ခဲ့တာ ဘယ်တူန်းကလဲ”

“ဒီနေ့မနက်ပဲ။ မနေ့က ကျွန်မဝတ်ခဲ့တဲ့ နီလာနားကပ်တွေအစား ပုံလုပ်နားကပ်တွေကို ထုတ်ယူခဲ့တာ”

“ဒဲဒီတူန်းက လက်ဝတ်လက်စားအားလုံး ပြည့်ပြည့်စုစုရှိနေတယ်ပေါ့”

“အင်း...ကျွန်မ ခါတိုင်းလိုပဲ သေသေချာချာတော့ မကြည့်ဖိုပါဘူး၊ တွေ့နေကျုံ အတိုင်းတော့ တွေ့ခဲ့ရတာပါပဲ။ လျော့နေရင်လည်း လက်စွပ်တစ်ကွင်း လောက်ထက် မပို့နိုင်ပါဘူး”

မစွာတာပါကားပိုင်း ခေါင်းညီတ်၏။

“ဒီမနက် တွဲစောင့်က အခန်းရှင်းတူန်းကရော”

“ကျွန်မဆီမှာပဲ ရတနာဘူးကို ထားတာပါ။ စားသောက်တွဲသွားတော့ လည်း ယူသွားတာပဲ။ စောစောက အပြင်ကို ပြေးထွက်သွားတူန်းကလွှဲရင် အုပ်ကိုယ်နဲ့မကွာ ရှိခဲ့တာပါ”

“ဒီတော့ကာ...” မစွာတာပါကားပိုင်းက ပြော၏။ “အစွပ်စွဲခံရလို့ အေတွေ့မန်ဖြစ်နေတဲ့ ဟိုမဒစ်သူ့တေးစကားဆိုတဲ့အမျိုးသမီးပဲ ခါးတာကြုံစုရုပ် ဒါပေပဲ ရတနာတွေကို သူဘာလုပ်ပစ်လိုက်သလဲ။ ဒီအခန်းထဲမှာ သူ တစ်ပို့နှင့် ခွဲထက်ပို့ပြီး အချိန်မရဘူး၊ ဘူးကို သော့တူနဲ့ ဖွင့်ပြီး ရတနားတွဲ ထုတ်ယူစုရုပ်

မြို့ရင် ဘာလုပ်မလဲ”

“တစ်ယောက်ယောက်ကို လက်လွှဲပေးလိုက်တာရော မဖြစ်နိုင်ဘူးလား”

“မဖြစ်နိုင်ပါဘူး။ ငါလူတွေကို တွန်းထိုးပြီး အမြန်ဆုံးပြန်လာခဲ့တာပဲ့၊ အခန်းထဲက တစ်ယောက်ယောက် ထွက်လာရင် ငါမြင်ရမှာပေါ့”

“အောက်မှာ စောင့်နေတဲ့ တစ်ယောက်ယောက်ကို ပြတင်းပေါက်ကင့် ပစ်ချေပေးလိုက်ရင်ကော့”

“သိပ်ကောင်းတဲ့စိတ်ကူးပဲကျ၊ ဒါပေမဲ့ အဲဒီအချိန်က တို့ရထားဟာ ပင်လယ်ကို ဖြေတ်တဲ့ တံတားပေါ်မှာရောက်နေတယ်။ အောက်မှာ ဘယ်သူမှ ရှိမနေနိုင်ပါဘူး”

“ဒါဖြင့်ရင်လည်း ဒီတွဲထဲမှာပဲ ဂုဏ်ထားလိုက်တာ ဖြစ်မယ်ထင်တယ်”

“အေး...ရှာကြည့်ကြတာပေါ့”

အယ်လ်ဆီက အမေရိကန်သူပါရီ အားစိုက်ခွန်စိုက်နှင့် အကြံအကြော မကျိန် စောင်စွာ ရှာ၏။ မစွေတာပါကားပိုင်းကမူ ဝတ်ကျေဝတ်ကုန် သငော လောက်သာ ရှာပါသည်။ ထိုအပြုအမှုအတွက်လည်း သူက အကြောင်းပြုခဲ့ပေး၏။

“ထရှိင်ဇေ ရောက်ရင် အရေးကြီးတဲ့ ကြေးနန်းတစ်စောင်ရှုက်ဖို့ စဉ်းစား နေတာပါ”

အယ်လ်ဆီက သူဖြေရှင်းချက်ကို ခပ်စိမ်းစိမ်းကြည့်၍ တွဲပြန်ပါသည်။ မစွေတာပါကားပိုင်းမှာ သူမ၏ အမြင်တွင် အထင်ကြီးလောက်စရာ ပရှိတော့သေး။

“မစွေစွေကိုရရှိ မင်း ငါကို သိပ်အမြင်မကြည့်တော့ဘူးထင်တယ်”ဟု သူတော်း၏။

“အင်းလေ၊ ရှင်တာဝန်ယူထားတဲ့ကိစ္စ ဘယ်မှာ အောင်မြင်လိုလဲ”ဟု သူမက ခွန်းတွဲပြန်သည်။

“နော်းကွယ့်၊ ငါဟာ စုံထောက်တစ်ယောက် မဟုတ်ဘူးဆိုတာလည်း ဖော်နဲ့လေ။ ခိုးမှုးတို့ ရာဇဝတ်မှုတိုက ငါလိုင်းမှ မဟုတ်ပဲကိုး၊ ငါတာဝန်ယူတဲ့ အလုပ်က လူတွေရဲ့ စိတ်သဘောနဲ့ ပတ်သက်တာတွေပဲ”

“ကျွန်းမ ဒီရထားပေါ် တက်လာတုန်းက စိတ်ပေါ်ပခြင်ဖြစ်နေခဲ့တယ် လေ။ ဒါပေမဲ့ အခုံ ကျွန်းမခံစားနေရတာနဲ့စာရင် မဖြစ်လောက်ပါဘူး။ ကျွန်းမ အော်ဟစ်ပြီး ငိုလိုက်ချင်တော့တဲ့ပဲ၊ ကျွန်းမသိပ်ကြိုက်တဲ့ လက်ကောက်အား ကျွန်းမတို့ စောင်တုန်းက အက်ဒေဝပ်ပေးထားတဲ့ မြဲလက်စွဲပဲ...”

“မင်းအဲဒါတွေ ပျက်စီးဆုံးရုံးမှုအာမခံထားပြီးသားမဟုတ်လေးဟု မစွေတာ ပါကားပိုင်းက ဖြတ်ပြောလိုက်သည်။

၁၃၀ • ကျော်ကျော်

“ပစ္စည်းတွေအပေါ်ထားတဲ့ ကျွန်မသံယောဇ်ကို ပြောနေတာ မစွဲတာ ပိုင်း”

ရထားအရှိန်နေ့သွားပါသည်။ မစွဲတာပါကားပိုင်းက ပြတင်းပေါက်မှ ထွက်ကြည့်ပြီး “ထရိုင်ကော် ဝင်လာပြီ။ ငါကြေးနှစ်းသွားရှိက်မှဖြစ်မယ်”ဟု ပြောလိုက်သည်။

“အက်ဒဝ်...”

ခင်ပွန်းဖြစ်သူကို မြင်လိုက်သည့်နှင့် အယ်လ်ဆီက ချင်မြှုံးစွာ လျမ်းခေါ်လိုက်သည်။ အက်ဒဝ်က စတန်ဘူးပလက်ဖောင်းပေါ်မှ သူမရှိရာသို့ ခပ်သွက်သွက်လာနေ၏။ လောလောဆယ်တွင် ရတနာတို့ ပျောက်ဆုံးနေခြင်းကို သူမ မေ့နေပါ၏။ မင်နှိပ်စတ္တာပေါ်တွင် တွေ့ခဲ့ရသည့်စာများကိုလည်း သတိမရပါ။ ပြီးခဲ့သည့်နှစ်ပတ်က သူခင်ပွန်းကို နောက်ဆုံးတွေ့ခဲ့ရခြင်းမှာတစ်ပါး ဘာကိုမှ သတိမရတော့ပါ။

သူတို့နှစ်ဦး ဘူးတာမှ ထွက်ခွာစမှာပင် အယ်လ်ဆီ သူပုံးကို တစ်ယောက်ယောက်က ရင်းရင်းနှီးနှီး ထိလိုက်သည့်ကို ခံစားရ၏။ လျည့်ကြည့်လိုက်သောအခါ ခပ်ပြုပြုးနှင့် ကြည့်နေသော မစွဲတာပါကားပိုင်းကို တွေ့ရသည်။

“မစွဲစွဲက်ဖရီရေး လာမယ့်နာရီဝိုက်လောက်အတွင်း တိုက်ထလင်ဟိုတယ်မှာ ငါကို လာတွေ့နှင့်မလား။ မင်းအတွက် သတင်းကောင်းပေးစရာရှိလိုပါ”

အယ်လ်ဆီက မရောမရာဟန်ဖြင့် အက်ဒဝ်ကို ကြည့်၏။ ထိုနောက် သူမက မစွဲတာပါကားပိုင်းကို ခင်ပွန်းဖြစ်သူနှင့် မိတ်ဆက်ပေးလိုက်ပါသည်။

“ဒါ ကျွန်မခင်ပွန်းပါ။ ငါက မစွဲတာပါကားပိုင်းတဲ့”

“မင်းခဲ့နေးက သူရှုတန္တာတွေ အားးခံရတာ ကြေးနှစ်းရှိက်ပြီးရောပြုဟု မစွဲတာပါကားပိုင်းက ပြော၏။ “အဲဒါတွေ ပြန်ရဖို့ ငါလူည်း ကုတ်နှင့်သလောက် အကုန်အညီပေးနေတာပေါ့ကွယ်။ နာရီဝိုက်လောက် အတွင်းမှာ ငါတစ်ခုခု သတင်းပေးနိုင်ပါလိမ့်မယ်”

အယ်လ်ဆီက ပေးခွန်းထုတ်ဟန်ဖြင့် အက်ဒဝ်ကို ကြည့်၏။ သူမချက်ချင်းပင် သူသဘောထားကို ပြောပါသည်။ “သွားလိုက်ပါအချစ်ရယ်၊ မစွဲမစွဲတာပိုင်းပြောတာ တိုက်ထလင်ဟိုတယ်နော်။ သူလာပါလိမ့်မယ်”

နာရီဝိုက်ကြာသောအခါ အယ်လ်ဆီ မစွဲတာပါကားပိုင်း၏ ကိုယ်ပိုင်းညွှန်ခန်းသို့ ရောက်သွားပါသည်။ သူက သူမကို ခရီးဦးမြှုပြုပါသည်။

“မစွစ်ဂျက်ဖရီ...မင်း ငါကို စိတ်ပျက်နေတယ်မဟုတ်လား”ဟု သူက စ၍ ပြော၏။ “က အဲဒါကို မပြုးချင်ပါနဲ့တော့၊ အေးလေ...ငါကလည်း မျက်လျည် ဆရာတစ်ယောက်လိုတော့ ဟန်ပငောင်ချင်ပါဘူး။ ဒါပေမဲ့ ငါလုပ်နိုင် သလောက်တော့ လုပ်ပေးရတာပေါ့၊ ဟောဒါလေးကို ကြည့်ပါပြီး”

သူက စားပွဲပေါ်မှ ကော်၍ ဘူးတစ်ခုကို လှမ်းပေးလိုက်၏။ အယ်လ်သီ က ဘူးကို ဖွင့်ကြည့်လိုက်သည်။ ရှင်ထိုးများ၊ လက်ကောက်များ၊ လည်ဆွဲများ အေးလုံးပင် ဘူးထဲ၌ ရှိနေကြပါ၏။

“မစွဲတာပိုင်း၊ ထူးဆန်းလိုက်တာ၊ ဘယ်လိုများ လုပ်လိုက်ပါလိမ့်၊ ဝေးသာ လိုက်တာရှင်”

မစွဲတာပါကားပိုင်းက ခပ်ရှိုးရှိုးပင် ပြုးပြုပါသည်။

“ငါ မင်းအပေါ် တာဝန် မပျက်ခဲ့တာကို ဝေးသာပါတယ်မိန်းကလေးရယ်”

“အိုး... မစွဲတာကပိုင်း၊ ရှင်ကွန်မကို လူဆိုးပြစ်အောင် လုပ်လိုက်တာ ကိုး၊ ထရိုင်လေမှာကတည်းက ကွန်မ ရှင့်ကို မကောင်းမြှင့်နေခဲ့တာ။ အခု ကွန်မ ပူးတယ်ဆိုတာ ပြလိုက်တာပေါ့လေး။ ဒါပေမဲ့ ဘယ်လိုပြန်ရအောင် လုပ်လိုက်တာလဲ၊ ဘယ်တုန်းက ဘယ်မှာ လုပ်ခဲ့တာလဲ”

မစွဲတာပါကားပိုင်းက တွေးတွေးဆဆန့် ခေါင်းခါပါသည်။

“ဇာတ်လမ်းက ရှည်တယ်ကွယ့်၊ တစ်နေ့နေ့မှာတော့ သိရမှာပေါ့ကွယ်၊ အေးလေ၊ သိပ်မကြာခင် သိရမှာပါ”

“ကွန်မ အခုကော့ ဘာလို့ မသိနိုင်တာလဲ”

“အကြောင်းကြောင်းတွေ ရှိလိုပေါ့ကွယ့်”ဟု မစွဲတာပါကားပိုင်းက ပြန်ခြေ ပါသည်။

အယ်လ်သိမှာ သူသိချင်တာကို မသိလိုက်ရဘဲ ပြန်သွားရပါ၏။

သူပြန်သွားသည်နှင့် မစွဲတာပါကားပိုင်းက ဦးထပ်နှင့် တုတ်ကောက်ကို သူကာ အပြင်ထွက်လိုက်သည်။ သူလျော်သွားနေရင်း လူရှင်းသော ကမီး ဆိုင်ငယ်တစ်ခုသို့ ရောက်လာသည်။ မစွဲတာပိုင်းက ဝင်ထိုင်ပြီး ကော်ဖိနှစ်ခွက် လှလိုက်၏။ သူကော်ဖိကို တစ်ငံသောက်လိုက်ချိန်မှာပင် မျက်နှာချော်ဆိုင် ထိုင်ခု လူတစ်ယောက် ဝင်ထိုင်လိုက်လေသည်။ အက်ဒဝပ်ဂျက်ဖရီပင် ဖြစ်ပါ၏။ အက်ဒဝပ်က သူအတွက် မှာထားကော့ ကော်ဖိကို အေးသို့ ဖယ်လိုက်ပြီး အေးကိုင်းကာ “ခင်ဗျား ဘယ်လိုလုပ်သိသွားတာလဲ”ဟု မေးလိုက်သည်။ မစွဲတာပါကားပိုင်းက ကော်ဖိကို အရသာခံ၍ သောက်ဇ္ဈာ၏။

“မင်းရဲ့ဇန်းက မင်းနှုပ်စက္ကာပေါ်မှာ သူတွေခဲ့တဲ့ စာအကြောင်း ပြောဖြုံ လေား၊ ခြုံ့ပြု မပြောသေးဘူးပေါ့၊ အေး... သူပြောပါလိမ့်မယ်၊ လောလော

၁၄၂ • ကျော်ကျော်

သယ သူစိတ်ထဲမှာ အဲဒီအကြောင်းကို မူးနေပုံရတယ်”

သူက အယ်လ်ဆီ မည်သို့ တွေ့ခဲ့ပုံကို ပြန်ပြောလိုက်ပါသည်။

“အေး... ဒီတော့ အဲဒီစာဟာ ပင်းနစ်မရောက်ခင်လေးမှာ ဖြစ်ပျက်ခဲ့တာ တွေ့နဲ့ သေချာပေါက် အဆက်အစပ်ရှိနေတယ်။ အကြောင်းတစ်ခုခုကြောင့် ပင်းဟာ မင်းခဲ့အနီးပိုင် လက်ဝတ်ရတနာတွေကို စီးယူမယ့်အစီအစဉ်ကို ကြိစည် အားထုတ်ခဲ့တယ်။ ဒါပေမဲ့ ပင်းနစ်မရောက်ခင်လေးမှာ အကောင်းဆုံးအချိန်ပဲ လို ဘာကြောင့် ရေးရတာလဲ၊ အဲဒါဟာ အဓိပ္ပာယ်မရှိဘူးလို ထင်စရာဖြစ်နေ တယ်။ မင်းအနေနဲ့ မင်းခဲ့ ကိုယ်စားလှယ်အမျိုးသမီးကို ဘာ့ကြောင့် သူ စိတ်ကြိုက် အချိန်နဲ့ နေရာကို ရွှေးချယ်ခွဲ့မပေးတာလဲ၊ အဲဒါကို တွေးလိုက် တော့ ရည်ရွယ်ချက်ကို ငါမြှင့်သွားတယ်၊ မင်းအနီးခဲ့ လက်ဝတ်ရတနာတွေဟာ ပင်းလန်ဒန်က မထွက်ခွာခင်ကတည်းက ပျောက်နေခဲ့ပြီး ဘတ္တတွေနဲ့ အတော့ထုံးထားတာဖြစ်ရလိုပါယ်။ ဒါပေမဲ့ အဲဒီဖြေရှင်းပုံမျိုးနဲ့ မင်းစိတ်ကြိုက်မဖြစ်သေး ဘူး၊ မင်းဟာ အကြော်ကြီးသလို အလုပ်ကိုလည်း သေသေချာချာ ပိုပိုရိရိ လုပ်တတ် တဲ့သူဖြစ်တယ်။ မင်းက အိမ်စေတစ်ယောက်ကိုဖြစ်ဖြစ် တဗြားအပြစ်ပဲတဲ့ လူတစ်ယောက်ကိုဖြစ်ဖြစ် စွဲပဲစွဲပြီး တရားခဲ့လုပ်မှာကို စီးရိမ်နေတယ်။ ရတနာ တွေ တကယ်အိုးခဲ့ရတဲ့ ပုံစံမျိုးဖြစ်စေချင်တယ်။ ဘယ်သူတစ်ဦးတစ်ယောက် ကိုမှ စွဲပဲစွဲလိုပဲရတဲ့ နည်းလမ်းနဲ့ ရတနာတွေ ပျောက်ဆုံးသွားတာမျိုး ဖြစ်စေချင် တယ်”

“ဒီတော့ မင်းခဲ့ တွဲဖက်အဖော်ကို ရတနာဘူးရဲ့ သော့တူနဲ့ မီးခိုးပုံးလေး တစ်ခုပေးလိုက်တယ်။ သတ်မှတ်တဲ့နေရာလည်းရောက်ရော သူက လူတွေ အထိတ်တလန်ဖြစ်အောင် လုပ်လိုက်တယ်။ ပြီးတော့ အယ်လ်ဆီခဲ့ အခန်းထဲ ကိုဝင်၊ ရတနာဘူးကိုဖွင့်ပြီး ပစ္စည်းအတုတွေ အကုန်လုံး ပင်လယ်ထဲ ပစ်ချလိုက် တယ်။ ဒါကြောင့် သူကိုယ်ပေါ်မှာ ရှာလိုလည်း ဘာမှ မတွေ့တော့ဘူးပေါ့”

“က...ဘာကြောင့် ဒီနေရာ ရွှေးရတယ်ဆိုတာ ပေါ်လာပြီပေါ့၊ ရတနာ တွေကို ရထားလမ်းဘေးမှာ ပစ်ချခဲ့ရင် ပြန်တွေ့နိုင်တယ်လေ။ ဒါကြောင့် တံတားပေါ် ရထားဖြတ်နေတဲ့အချိန်ကို ရွှေးရတယ်၊ ဒီအတော့အတွင်းမှာ မင်းက ရတနာတွေ ရောင်းချဖို့ စီစဉ်တယ်၊ ဒါပေမဲ့ ငါပိုလိုက်တဲ့ ကြွေးနန်းအား အချိန်မီရောက်သွားတာကို၊ မင်းအနေနဲ့ ငါပြောတဲ့အတိုင်း လိုက်နာဖို့ပဲ တော့တယ်ဆိုတော့ ရတနာတွေကို တိုက်က်ထလင်ဟိုတယ်မှာ အော်လိုက် တော့တာပေါ့”

အက်ဒဝ် ရွှေက်ဖရရိက မစွဲတာပါကားပိုင်းကို တောင်းနှင့်တိုးလျှို့ဟန်ဖြင့် ကြည့်နေပါ၏။ သူသည် ရုပ်ချောသူတစ်ယောက်ဖြစ်သည်။ “ကျော်တော့ အင်္ဂ

ကြံ့မြို့ကြံ့ရာ လျှို့ဝှက်ဆန်ကြော်ဝတ္ထုတိမ္ဒား • ၁၃၈

နားလည်လာအောင် ဘယ်လိုရှင်းပြရပါမလဲ၊ အခုတိုင်းဆိုရင်တော့ ကျွန်တော်ထို သူခိုးတစ်ယောက်လိုပဲ မြင်စရာဖြစ်နေတယ်”

“ဒီလိုလည်း မဟုတ်သေးပါဘူး”ဟု မစွဲတာပါကားပိုင်းက ပြော၏။ “အေး...ငါအမြင်မှာတော့ အဲဒါနဲ့ ပြောင်းပြန်ပါပဲ။ မင်းဟာ လွန်လွန်ကဲကဲတို့ ရိုးဖြောင့်တဲ့သူဖြစ်တယ်၊ လူထွေကို အကဲဖြတ်တဲ့အလုပ်ဟာ ငါကျေမ်းကျွင်တဲ့ အလုပ်ပါကြား။ မင်းဟာ လူမသမာတွေ ဉာဏ်တာကို ခံနေရတဲ့သူဖြစ်ရမယ်ကဲ...ဘာတွေဖြစ်ခဲ့တယ်ဆိုတာသာ ငါကို ပြောပြပေါ်တော့”

“ကျွန်တော်အတိုဆုံးပြောလို ရပါတယ်။ ငွေ့ညှစ်ခံရတာပါ”

“အေး...ပြောပါဦး”

“ကျွန်တော်မိန့်းမကို တွေ့ခဲ့ပြီးပြီပလော့။ ဘယ်လောက် ရိုးဘူး ကြောင့် မှန်တဲ့သူလဲ ဆိုတာ အကဲခတ်နိုင်ပါလိမ့်မယ်။ ဘယ်လို မကောင်းပူမြှုပ်ပူ သူစိတ် မှာ မစဉ်းစားတတ်တဲ့သူပါ”

“အေး...ဟုတ်ပါပြီ”

“သူဟာ သိပ်ဖြူစ်တဲ့သူဆိုတော့ ကျွန်တော်နောက်ကြောင်းကို သိ သွားရင် သူကျွန်တော်ကို စွဲနဲ့ခွာသွားတော့မှာပဲ”

“ဒါတော့ ပြောလို မရဘူး၊ ဒါပေမဲ့ အဲဒါက အဓိကအသွက်မဟုတ်ပါဘူး။ မင်းဘာလုပ်ခဲ့လိုလဲ၊ ငါမှန်းကြည့်ရသလောက်ဆိုရင် ပိုန်းမတစ်ယောက်ယောက် နဲ့ ပတ်သက်ခဲ့တာဖြစ်လိမ့်မယ်”

အက်ဒဝပ်ဂျက်ဖရီ ခေါင်းညီတ်ပြပါသည်။

“မင်းလက်ထပ်ပြီးမှုလား...ဒါပူမဟုတ် အရင်ကတည်းကလေး”

“အရင်ကပါချော လက်မထပ်ခင်တုန်းကပါ”

“အေးပါလေ...ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ပြောပါဦး”

“ဘာမှ မဟုတ်ပါဘူးချော၊ တကယ် ဘာမှ မဟုတ်ခဲ့ပါဘူး၊ အနောက် အင်ဒီးစိုက ဟိုတယ်တစ်ခုမှာဖြစ်ခဲ့တာပါ၊ အဲဒီမှာ တည်းနေတဲ့ မစွဲစိရိစိတာ ဆိုတဲ့ အမျိုးသမီးတစ်ယောက်၊ သိပ်ကို ချောပါတယ်။ သူယောက်ရှားကတော့ အတော်ကြမ်းတဲ့လူပဲ၊ ဒေါသကလည်း အတော်ကို ကြီးတတ်တယ်၊ တစ်ညာ့အဲ သူပိုန်းမကိုသူ သေနတ်နဲ့ပစ်မယ်လို ဖြိမ်းခြောက်တယ်။ အမျိုးသမီးက ထွက်ပြီးပြီး ကျွန်တော်အခန်းထဲ လာပုန်းနေတယ်၊ ရူးသွားတော့မလောက်ခဲ့ ကြောက်နေတာပါ။ မနက်အထိ ကျွန်တော်အခန်းမှာပဲ ပုန်းနေပါရလေလို ဖြိမ်းတယ်။ ကျွန်တော်ဘယ်ငြင်းရက်ပါ့မလဲ”

မစွဲတာပါကားပိုင်းက လူငယ်ကို ငေးကြည့်နေ၏။ လူငယ်ဗျာလည်း သူ၏သို့သားသည့်မျက်လုံးများဖြင့် ကြည့်နေပါသည်။ မစွဲတာပါကားပိုင်း သတ်မြှင်

၁၄၄ • ကျော်ကျော်

ချလိုက်၏။

“ပွဲန့်ပွဲန့်လင်းလင်း ပြောရရင်တော့ မင်းကို ထောင်ဖမ်းလိုက်တာပဲ ဂျက်ဖရီ”

“ချာ...ဟူတ်ခဲ့လားခင်ဗျာ”

“သေချာပါတယ်ကျာ၊ ရိုးနေတဲ့ နည်းဟောင်းကြီးပါ၊ ဒါပေမဲ့ အဲဒီနည်းက စိတ်ကူးယဉ်တတ်တဲ့ ရိုးရိုးအအာ လူငယ်တွေအပေါ်မှာတော့ သိပ်အောင်မြင်နိုင် တယ်။ ငါထင်တယ်လော မင်းလက်ထပ်မယ့်သတင်းလည်း ထွက်လာရော မင်းကို ရစ်တော့တာပဲ မဟုတ်လား”

“ဟူတ်ပါတယ်၊ ကျွန်တော်စာတစ်စောင်ရာတယ်၊ ငွေမပေးရင် ဖြစ်ခဲ့တာ တွေကို ယောက္ခမလောင်းဆီ သတင်းပို့လိုက်မယ်တဲ့။ သူမိန့်းမကို ကျွန်တော် သွေးဆောင်ခဲ့တာ၊ ကျွန်တော့အခန်းမှာ သူမိန့်းမ ညာအိပ်ခဲ့တာ ဆိုတာတွေပေါ့။ ကျွန်တော်အကြီးအကျယ် စိတ်ပျက်ပြီး ဘာမှ မလုပ်တတ်အောင် ဖြစ်သွားရပါ တယ်”

“အေး...အေး...ငါသဘာပေါက်ပါတယ်။ ဒီတော့ မင်းပို့က်ဆံပေးလိုက် တယ်ပေါ့။ ဒီနောက်မှာလည်း ထပ်ထပ်ပြီး ရစ်တော့တာပေါ့ဟုတ်လား”

“ဟူတ်ပါတယ်၊ ခုချိန်မှာ လုပ်ငန်းကိုင်ငန်းကလည်း ထို့ကျေနေတဲ့ အချိန် ဆိုတော့ ကြံ့ရာမရဖြစ်ပြီး ဒီအစီအစဉ်ကို လုပ်ခဲ့ရတာပါ” သူက အေးနေပြီ ဖြစ်သော ကော်ဖို့ကို ယူသောက်လိုက်၏။

“ကျွန်တော် ဘာလုပ်ရမလဲ မစွာတာပိုင်း”

“အေးပါကျာ ငါမင်းကို ကူးညီပါမယ်” ပါကားပိုင်းက အာမခံလိုက်၏။

“မင်းခဲ့ငွေညွှေစ်သမားတွေနဲ့ ငါဆွေးနွေးလိုက်ပါမယ်။ မင်းမိန့်းမနဲ့ ပတ် သက်လိုကတော့ မင်းကိုယ်တိုင်အဖြစ်မှန်ကို ဖွင့်ပြောလိုက်ပေတော့။ အေး အနောက်အင်းစီးစွဲမှာ ဖြစ်ခဲ့ဘာနဲ့ပတ်သက်လိုတော့ မင်းလိမ့်မာသလို ပြောသင့် သလောက်ကို ပြောပေါ့။ မင်းအခဲ့ နဲ့တာကိုတော့ ဖွင့်ပြောဖို့ စိတ်မကူးလေ့။

“ဒါပေမဲ့...”

“ဒီပယ် ဂျက်ဖရီလေး၊ မင်း မိန့်းမတွေအကြောင်း မသိသေးပါဘူး၊ မိန့်းစာ တစ်ယောက်ဟာ လူနဲ့လူအတစ်ယောက်နဲ့ မျက်နှာပွင့်တဲ့လူတစ်ယောက်၏၌ ရွှေးရတော့မယ်ဆိုရင် ဘယ်သူကို ရွှေးမယ်ထင်သလဲ။ မျက်နှာပွင့်တဲ့သူတို့၌ ရွှေးမယ်ဆိုတာ စိတ်ချေပေတော့။ မင်းမိန့်းမဟာ ချောတယ်၊ အပြစ်ကင်းတယ် စိတ်ခာတိမြင့်တယ်။ မင်းနဲ့ပတ်သက်လို့ သူ မဖြစ်ချင်ဆုံးကိစ္စကားတော့ သူဟာ အပေါ်ကြေးတဲ့လူတစ်ယောက်ကို ပြုပြင်ပြီး ပေါင်းနေရတယ်ဆိုတာကိုပဲ”

အက်ဒဝပ်ဂျက်ဖရီ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေပါ၏။

“ငါအတည်ပြောနေတာ”ဟု မစွဲတာပါကားပိုင်းက ဆက်ပြော၏။

“ခု လောလောဆယ်မှာ မင်းမိန်းမဟာ မင်းကို အတော်ချစ်ခင်နေတယ်။ ဒါပေမဲ့ ငါမြင်နေတယ်။ မင်းအခုလို သိပ်ကောင်းပြီး သိပ်ရှိုးသားတဲ့ ပုံစံနဲ့ နေသွားရင် မကြာခင် မင့်မိန်းမက မင်းကို ပြီးငွေ့သွားတော့မှာပဲ”

အက်ဒဝပ် ရုံးမူ့မဲ့ဖြစ်သွား၏။

“သူဆီကို သွားလိုက်...ငါ့လူ” မစွဲတာပါကားပိုင်းက ကြုံနာစွာ ဖြောသည်။ “အားလုံးကို ဝန်ခံလိုက်...မင်းစဉ်းစားလို ရသလောက်ပေါ့။ ပြီးရင် သွေ့ကို တွေ့မိတဲ့အချိန်ကစပြီး မင်းရဲ့ အတိတ်က ကိစ္စအားလုံးကို စွန်ပစ်လိုက်တဲ့ အကြောင်း ပြောလိုက်ပါ။ ပြီးခဲ့တဲ့ကိစ္စတွေ သူနှားထဲရောက်မှုံးလို ကြံမိကြံရာ ကြံခဲ့ရတယ်လိုလည်း ပြောလိုက်ပါ။ သူမင်းကို လုံးဝခွင့်လွတ်လိုက်ပါလိမ့်ယ်”

“ဒါပေမဲ့...အမှန်က...”

“အမှန်တရားဆိုတာ ဘာလ” မစွဲတာပါကားပိုင်းက ဖြတ်ပြော၏။ “ငါ့အတွေ့အကြော်အရဆိုရင် အိပ်ထောင်သည်ဘဝမှာ မင်းဟာ ဇနီးဖြစ်သွေ့ကို ထိန်းလိုပ်နိုင်ရမယ်။ အဲဒါအခြေခံကျတဲ့ အမှန်တရားပဲ။ သူကာလည်း ထိပ်မှုပြီးတော့ သွားလိုက်ပါ။ သူရဲ့ ခွင့်လွတ်မှုကို ယူလိုက်ပါတဲ့လူ။ ပြီးရင် တစ်သက်လုံးပျော်ပျော်ကြီး နေကြပေတော့။ တစ်ခုတော့ ရှိတယ်။ ပင်းပိန်းပါ့ နောက်နှင့် မှာ စိန်းမချောတစ်ယောက်ယောက်နဲ့ပတ်သက်လာသမှု ပင်းကို သတိမီးနှင့် စောင့်ကြည့်မှာပဲ။ ဝါချို့ယောက်ကျားတွေက မိန်းမချောလေးတွေ တွေ့ရင် စိတ် ဝင်စားတတ်တာကိုး။ မင်းကတော့ ဒီလိုဟုတ်ပုံမရပါဘူး”

“ကျွန်တော် အယ်လ်ဆီက လွှဲရင် ဘယ်ပိန်းမမှ ကြည့်ချင်စိတ် ပန္တပါဘူး”

“ကောင်းပါပေါ့၊ ငါ့လူရယ်” မစွဲတာပါကားပိုင်းက ချိုးကျွန်လိုက်၏။ “ဒါပေမဲ့ ငါသာဆိုရင်တော့ ကိုယ့်ဇနီးဖြစ်သွေ့ကို အဲဒါမျိုး အသိပေးမှာ ပဟ္မတ်ဘူး၊ ဘယ်ပိန်းမမှ ကိုယ့်ယောက်ကျားက ကိုယ့်ကို တရားလွန်စွဲလမ်းနေပါလေးဆိုတဲ့ ခေါ်မှုမျိုး ရချင်တာမဟုတ်ဘူးကွာ”

“ခင်ဗျား တကယ်ပ အဲဒီလိုထင်တာလား”

“ငါသေသေချာချာသိလို ပြောတာဟဲ့၊ ကောင်လေးရဲ့”

မစွဲတာပါကားပိုင်းက စိတ်ထက်သနစွာ ပြောလိုက်ပါလေ၏။

ပဟန္တိစံဒီမီ

မစွဲစ်ပင်းဆင့်သည် စားပွဲတွင်ထိုင်လျက် အီမံသုံးစရိတ်စာရင်းများကို
ပေါင်းနောက်။ တစ်ကြိုမ်နှစ်ကြိုမ်လောက် သူမသက်ပြင်းချုပြုး ခေါင်းကိုက် သက်
သာစေရန် နားထင်ကို လက်ဖြင့် နှိုပ်ပေးရသည်။ ဂဏန်းတွက်ရသည့်ကိစ္စမျိုး
ကို သူမ မကြောက်ပေး။ သို့ရာတွင် ကံမကောင်းချင်တော့ အီမံသုံးစရိတ်အသေး
အဖွဲ့လေးများ ပေါင်း၍ အဖြေရှာရခြင်းသည်ပင် သူမဘဝလိုဖြစ်နေပြုး ပေါင်း
လင် အဖြေထွက်လာသောအခါတွင်လည်း သူမအုံပြုထိတ်လန်းပြု ဖြစ်လေ
သည်။

မယုံနိုင်ရင်း ပြန်ပေါင်းရင်းနှင့် သူမ ပို၍ ခေါင်းကိုက်လာတာသာ အဖတ်
တင်၏။ အဖြေက မပြောင်းပေး။ အခန်းထဲ ဝင်လာသော သမီးဖြစ်သူဘာဘာရာ
တို့ သူမ လူညွှန်ညွှန်လိုက်၏။ ဘာဘာရာပင်းဆင့်သည် ချောဟောလှပသည့်
ပို့ကလေးဖြစ်သည်။ သူမိခင်ကဲ့သို့ပင် ရိုးရိုးယဉ်ယဉ်နှင့် ကျက်သရေ ရှိသည်။
ခုက်လုံးများက အနက်ရောင်ဖြစ်ပြီး စိတ်ကောက်ဟန်ပြတတ်သည့် နှုတ်ချောင်းချောင်း
ထလည်း ဆွဲဆောင်မှု ရှိပါ၏။

“အိုး... မာစီ ရွေးစာရင်းတွေ လိုတိုးပို့လျှော့ လုပ်ရတုန်းပဲလား မီးဖို့ထဲ
သာ ပစ်ထည့်လိုက်ပါမှာမိရာ” .

“ကိုယ့်အခြေအနေကိုယ်သိဖို့ လိုတာပေါ့ သမီးရဲ့”

မစွဲစ်ပင်းဆင့်က လေသံပျော့နှင့် ပြန်ပြောသည်။

“သမီးအလုပ်ရအောင် ရှာမှုဖြစ်မယ်” ဘာဘာရာက အလေးအနက်
ပြော၏။ “လက်ရေးတို့၊ လက်နှိပ်စက် တတ်ထားပေပဲ ကိုယ်လိုလွှာ့သွား
သန်းနဲ့ချိ ရှိနေတာ။ အတွေ့အကြုံကို မေးလို့ မရှိသေးပါဘူးလည်း ပြောလိုက်
အေား ကျေးဇူးပဲ ရပါပြီ၊ အကြောင်းပြန်လိုက်ပဲ့မယ်ဆိုတာနဲ့ ပြီးဘာပါပဲ။ ဘယ်

၁၄၈ • ကျော်ကျော်

တော့မှုလည်း အကြောင်းမပြန်ဘူး။ အလုပ်တစ်ခုခုကတော့ ရအောင်ကို ရှာရမှာပဲ”

“ရမှာပေါ့ သမီးရယ်၊ စောင့်ကြည့်ကြသေးတာပေါ့”

ဘာဘရာက စိတ်မကြည့်မလင်နှင့် အခန်းထဲရှိ ပစ္စည်းဟောင်းများကို ကြည့်နေရာ သုစ္စခင်ကဗောလည်း လိုက်၍ ကြည့်နေသည်။ အခန်းမှာ ရွေးပေါ်သော ပရီဘာဂများဖြင့် တန်ဆာဆင်ထားရ၏။ ထိုပရီဘာဂများကိုပင် အရောင် ထွက်အောင် တိုက်ချွတ်ထားရသည်။ နံရုံအလှဆင်စဉ်မှာ မူလက တောက် ပြောင်သည့် အရောင်စုံဖြစ်သော်လည်း ယခုအခါ မွဲခြောက်ခြောက်ဖြစ်နေ ပေပြီ။ တစ်ချိန်က အတန်အသင့် ချောင်လည်ခဲ့သော်လည်း ယခုအခါ အထည် ကြီးပျက်ဘဝသို့ ရောက်နေရသည့် လက္ခဏာများကို တွေ့ရသည်။ အက်ကွဲ၍ ပြန်ပြင်ထားရသော အဖိုးတန်ခဲ့သည့် ကြွေထည်အနည်းငယ် ရှိ၏။ လွှာခဲ့သည့် အနှစ်နှစ်ဆယ်က ရေးဆွဲခဲ့သည့် ရောဆေးပုံတူပန်းချိကားတစ်ချုပ် ချိတ်ဆွဲထားသည့် ပစ္စစ်ပင်းဆင့်၏ ပုံတူဖြစ်သည်မှာ မှားစရာမရှိပါ။

“သမီးတို့က ဘာမှ မပိုင်ဆိုင်ခဲ့ဖူးရင်လည်း အကောင်းသား”

ဘာဘရာက အခန်းအခြေအနေကို ကြည့်ရင်းပြောလိုက်၏။ ဝင်းဆင့် ပါသားစု နှစ်ပေါင်းရာချို့၍ ဆွဲစဉ်မျိုးဆက်ပိုင်ဆိုင်ခဲ့သော ဒါမိကြီးအိမ်ကောင်းမှာ ယခုအခါ သူတစ်ပါးလက်ဝယ် ရောက်နေရလေပြီ။

“ဖေဖေသာ စိတ်ကူးယဉ်ပြီး ငွေတွေ ချေးယူတာမျိုး မလုပ်ခဲ့ရင်”

“သမီးရယ်” ပစ္စစ်ပင်းဆင့်က နှစ်သိမ့်သောလေသံဖြင့်...

“သမီးအဖေက စီးပွားရေးသမားမှ မဟုတ်တာကျယ်”

ပစ္စစ်ပင်းဆင့်က မရှိတော့ပြီဖြစ်သည့် ခင်ပွန်းအပေါ် အပြစ်မဆိုရက်ဟန် ဖြင့် ပြောလေရာ ဘာဘရာက သူမိခင်ကို သနားသွားပြီး အနီးသို့သွား၍ ဖက် နှစ်းလိုက်၏။ “ဟုတ်ကဲ့ပါမာမိရယ်၊ သမီးဘာမှုမပြောတော့ပါဘူး”

မစ္စစ်ပင်းဆင့်က သူစာရင်းများကို ပြန်၍ အာရုံစိုက်လိုက်သည်။ ဘာဘရာက ပြတ်းပေါက်ရှိရာသို့ သွား၍ အပြစ်သို့ကြည့်ရင်းမှ ပိခင်ဘက်သို့ လှည့်ပြီး

“မာမ့်၊ ဂျင် မာစာတာတန်က ဒီမနက်ပြောတယ်။ သူ့ကိုလာကြည့်ချင်လိုတဲ့” မစ္စစ်ပင်းဆင့်က စာရင်းများ ပြန်စစ်နေရာမှ သူမကို မေ့ကြည့်လိုက်၏။

“ဒီကို...ဟုတ်လား” သူမက တအုံတော် ပေးလိုက်သည်။

“ဟုတ်တယ်လေ...သမီးတို့က သူကို ဟိုတယ်မှာ ညာစာကျွေးနိုင်ဘာမှ မဟုတ်ပဲ”

သူမ၏မိခင်မှာ စိတ်မကောင်းဖြစ်သွားရလေသည်။ ထိုနေ့အံ့ အခန်းကို စိတ်မသက်မသာဖြင့် ထိုပြုကြည့်မိပြန်သည်။ “တကယ်တော့ သမီးရယ်၊ မာမ့်တို့

ကြံးကြံးရှိနှုန်းများ + ၁၇၈

ဒီအခန်းကလေးကိုတောင် ကြာရည်ဆက်တွေးနေနိုင်ပါမလားမသိဘူး”

“ဒီလိုဘို ပိုပြီး ကျော်းတဲ့အခန်းကို ပြောင်းရညီးမှာပေါ့၊ ဟုတ်လားဟပါ... ညျဉ်ခန်းနဲ့အိပ်ခန်း အတူတူသုံးရတဲ့ အိပ်မျိုးမှာ မာပါနဲ့သမီးက အခန်းထဲနော အထပ်ခိုးကျော်းကျော်းလေးမှာ ရူးပတ်ကိုထား၊ သမီးမိတ်ဆွေအလည်လာတော့ အိပ်ရှေ့၊ အပြင်မှာ ညျဉ်ခဲ့၊ ပတ်ဝန်းကျင်အိမ်တွေက လာထိုးနေသလိုနဲ့ အကဲ ခတ်ပြီး ချောင်းဟန်ကြား၊ စိတ်ညုစ်ရညီးတော့မှာပဲ မာပါရယ်”

ဇော်မျှ တိတ်သမီးသွားပြီး မစွစ်ပင်းဆင့်က...

“ဘာဘရာ...သမီးက သူကို...”

“လက်ထပ်မှာလားလို့ ဖေးမလို့ မဟုတ်လား။ သူကသာ ပြောလာရင် သမီးက ချက်ချင်းသောတူလိုက်မှာပါ။ ဒါပေမဲ့ သူပြောမှ ပြောပါမလားလို့ သမီး စိတ်ပူနေတာ”

“သော်...ဖြစ်မှုဖြစ်ရလေသမီးရယ်”

“သူငယ်ချင်းတွေနဲ့တူတူ လျောက်လည်ကြေတုန်းက သူသမီးကို စိတ်ဝင်စား နေတော့ သီခဲ့ရတယ်။ အခုခီအိမ်မှာ သမီးကို လာတွေ့ချင်လိုတဲ့ သူထ လူတစ်မျိုးမှာပါရဲ့၊ ရယ်ဖို့လည်းကောင်းတယ်။ လူက ဇွဲသန်သနရယ်၊ ဇွဲသန်လည်း မှားတတ်တယ်။ ခပ်ရိုးရိုးနေတတ်တာကြောင့်လည်း သမီးက သဘောကျေတာ။ သူက သမီးတို့ ပိုင်ခဲ့တဲ့ ရှေးအိမ်ကြီးလိုပဲ၊ အနှစ်တစ်ရာလောက် ယောင် နေပေမဲ့ မရိုးနိုင်ပဲ ထည့်ဝါခဲ့ညားမှတွေ ရှိတုန်း၊ လာပင်ဒါပေါင်ဒါလို စွဲလောက် လောက်အောင် သင်းပုံးနေတုန်းဆိုသလိုပေါ့မာပါရယ်”

ဘာဘရာက သူမစိတ်ထက်သန်စွာ ပြောနေဖိုသည်ကို အနည်းငယ် ရှုက သွားပြီး ရယ်မိလေသည်။ မစွစ်ပင်းဆင့်ကလည်း ရိုးရိုးစိတ်ဝင်စားမူပုံးပြုပြီး “သမီး ဂျင်မာစတာတန်ကို လက်ထပ်မယ်ဆိုရင် မာပါသဘောတူပါတယ်။ သူဟာ မာမိတို့နဲ့ စိတ်သဘောချင်း နီးစပ်တယ်၊ သူသိပ်ချမ်းသာတယ်ဆိုပေမဲ့ ဟပါ အဲဒါကို အလေးမထားချင်ပါဘူး”

“သမီးကတော့ အလေးထားတယ်” ဘာဘရာက ပြန်ပြော၏

“ဆင်းဆင်းရဲရဲနေရတာ သမီးမကြိုက်ဘူး”

“ဒါပေမဲ့ ဘာဘရာ၊ အဲဒါကြောင့်တော့...”

“အဲဒါတစ်ခုတည်းကြောင့် မဟုတ်ပါဘူး၊ သမီးသူကို သဘောကျင့်အေး ပေမဲ့သိပါတယ်လဲ”

မစွစ်ပင်းဆင့်စိတ်မကောင်းဖြစ်ရပြန်လေသည်။

“သူလာတဲ့အခါ အထိုက်အလောက် ပြည့်ပြည့်စုစုလေးလေးလေးလေးလေး ရှိခေါ်ကွယ်”

၁၂၁ • ကျော်ကျော်

“ရပါတယ် ဟာမိရာ” ဘာဘရာက ပြန်လည်နှစ်သိမ့်လိုက်၏။

“စိတ်မကောင်း ဖြစ်မနေပါနဲ့၊ ရှိတာတွေနဲ့ အကောင်းဆုံး ငည်ခံကြတာ ပေါ့၊ သမီးလည်း မလိုအပ်ဘဲ စိတ်ပူနေတာပါ။ အဆင်ပြေမှာပါမာမိ” သူမက ပိုင်ဖြစ်သူကို င့်နှစ်းလိုက်ပြီး အခန်းထဲမှ ထွက်သွားလေသည်။ မစွစ်ဝင်းဆင့် သည် သူမ၏စာရင်းများကို ဘေးဖယ်ထားလိုက်ပြီး သက်သောင့်သက်သာ ပရှိသော ဆိုဖာပေါ့ ထိုင်လိုက်၏။ သူမ၏စိတ်မှာ လျှောင်ချိုင့်ထဲမှ ရှုံ့လို မရပ်မနား ပျောများနေလေသည်။

“လူတွေက အပြင်ပုံပန်းသဏ္ဌာန်ကြည့်ပြီး အလွယ်တကူ စိတ်ပျက်တဲ့ ကြတယ်။ သူတို့ မစေစပ်ရသေးခင်ပေါ့လေ။ နောက်ဆိုရင်တော့ သမီးလေးဟာ သိုံးချစ်စရာကောင်းတဲ့ ပိုန်းကလေးဆိုတာ သူသိလာမှာပဲ။ လူငယ်တွေဆိုတာ က သူတို့ပတ်ဝန်းကျင်မှာ မြင်ရကြားရသမျှကို ချက်ချင်းလက်ခံလိုက်တဲ့ ကြ သော်း။ ရွှေပတ်ဆိုရင်လည်း အရင်ကနဲ့ကို မတူဘူး။ ကလေးတွေ ပိုဘအား ဂိုးနွဲပဲ နေရာယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရွှေပတ်က ဟိုဆေးလိုပ်ဆိုရင်က ကောင်းလေးကို ကြိုက်တာတော့ မကောင်းတာ အမှန်ပဲ။ ကောင်မလေးက တော်ပုံတော့ ရပါတယ်။ ဒါပေမဲ့ တို့နဲ့ သဘောထားချင်းမတူလှုဘူး။ ဘာဘရာလေး သနာ စုံရာပဲ။ တစ်ခုခုလုပ်ပေးချင်လိုက်တာ။ ဒါပေမဲ့ ပိုက်ဆံက ဘယ်ကရမလဲ။ ရွှေပတ် ရည်းစားထားတာနဲ့တင် ရှိတာတွေ ရောင်းချေပေးခဲ့ရလို ကုန်နေပြီ”

မစွစ်ဝင်းဆင့်က ဆက်မစဉ်းစားလိုတော့၍ မောနင်းပိုစ်သတင်းစာတို့ ကောက်ကိုင်ပြီး မျက်နှာပုံးစာမျက်နှာမှ ကြိုးပြောများကို ဖတ်နေလိုက်သည်။ ဖတ်ရလွန်း၍ အချို့ကြိုးပြောများကို အလွတ်ရနေပေပြီ။ အရင်းအနှစ်းလုပ်ရန် ငွေချေးယူလိုသူများ၊ ရှိသည့်ငွေများကို ရင်းနှီးဖြေပိန်လိုသူများ၊ သွားဝယ်ယူလို သူများ (ဘာလုပ်ဖို့လမသိ)၊ သိုးမွေးများ၊ ဝတ်ရုံများကို စွေးကောင်းရမည်ထင်၍ ရောင်းချလိုသူများ အတော်စုံသည် ကြိုးပြောများပင်။

ရှုတ်တရ် သူမတောင့်တောင့်ကြီး ဖြစ်ကာ ကြိုးပြောတစ်ခုကို စိုက်ကြည့် နေမိလေ၏။ ပုံနှိပ်စာလုံးများကို သူမထပ်တလဲလဲ ဖတ်နေမိသည်။

“အေးအေးဆေးဆေး နေတတ်သည့် မိသားစုအတွက်သာ။ ဝက်စစ် စတာရပ်ကွက်ထဲတွင် အိမ်ငယ်တစ်လုံး ငှားရန် ရှိသည်။ လျေပသေသပ်စွာ ဓာတ်စိုက် စောင့်ရောက်တတ်သူများကို ဦးစားပေးမည်။ ငှားရမ်းခ သက်သာများ နှုန်းထားဖြစ်သည်။ ပွဲစားမလို”

ခပ်ရှိုးရှိုး ကြိုးပြောတစ်ခုသာ ဖြစ်သည်။ အလားတူ ကြိုးပြောမျိုး ယခင် ကလည်း တွေ့ခဲ့ဖူးပါ၏။ ငှားရမ်းခ သက်သာသည်တဲ့။ လျောင်ခြောက်က ထူး နေရာတွင် ဆင်ထားခြင်းပင်။ သို့တိုင်အောင် လက်ငင်းအခြေအနေအရ ဖြေ

ကြမ်းကြော်ရွှေ့ကျော်ဆန်းကြယ်ဝတ္ထုမီးဗျာ + ၁၅၁

ကြော်ပြာကို သူမ လျှစ်လျှော်မရှုနိုင်ပေ။ သူမ ဦးထုပ်ယူဆောင်းပြီး သတင်းစာပါ လိပ်စာအတိုင်း ဘတ်စ်ကားဖြင့် လိုက်သွားလေတော်၏။

သူမ ရောက်သွားသော လိပ်စာမှာ အိမ်ခြံပြောကျိုးဆောင်ကုမ္ပဏီ ဖြစ် ဟန် ရှိသည်။ လူသီများ၌ ကျော်ကြားသော ကုမ္ပဏီတော့ ဟုတ်ဟန်မတူပေ။ ဟောင်းနှစ်းနေသည့် ရွှေးပုံစံအနောက်အအုံတိစ္စတွင် ရှိသည်။ သူမက ရွှေ့ကုန်ရွှေ့ဟန်နှင့် ယူလာခဲ့သော သတင်းစာဖြတ်ပိုင်းကယ်ကို ထုတ်ပြလှက် သိလို သည်တို့ကို စုံစမ်းလိုက်၏။ အသက်ကြီးကြီး၊ ဆပင်ဖြူဖြားနှင့် ပုဂ္ဂိုလ်တစ်ဦးက ဖေးစွဲကို ပွုတ်လျက် စဉ်းစားနေလေသည်။

“မှန်တယ်မဘမ် မှန်ပါတယ်။ ကြော်ပြာမှာပါတဲ့ အိမ်က အမှတ်(၇) ရွှေ့ဖီ ခိုပ်သာပါခင်ပျော်၊ မဒမ်သွားပြီးလေ့လာချင်သလား”

“ကျွန်ုပ်မ ငှားခန္ဓာန်းကို အရင်သိချင်ပါတယ်”

“အာ...ဟုတ်ကဲ့၊ ငှားခန္ဓာန်းကို အတိအကျ မသတ်မှတ်ရသေးသွေးခင်၎ု ဒါပေမဲ့ သက်သာမယ်ဆိုတာတော့ ကျွန်ုတ်တော် အာမခံပါတယ်”

“သက်သာတယ်ဆိုတာကလည်း အမျိုးမျိုးဖြစ်နိုင်သေးတာကိုး”

မစွစ်ပင်းဆင့်က ပြန်ပြောလိုက်သည်။ ကုမ္ပဏီက ပုဂ္ဂိုလ်က သဘောတူ တန်ဖြင့် ရယ်လိုက်ပြီး...ဟုတ်ပါတယ်၊ ရီးနေတဲ့လျည်ကွက်ဆိုပါတော့။ ဒါပေမဲ့ ကျွန်ုတ်ပြောတာ ယုံသာယုံလိုက်ပါတျော်၊ ဒီအိမ်နဲ့ပတ်သက်လို့ ဘာလျှည်းကွက် စုံ ပရှိတာ အမှန်ပါ။ ငှားခက တစ်ပတ်မှာ နှစ်ပေါင်သုံးပေါင်ထက် ဖို့နိုင်ပါ သူ့”

မစွစ်ပင်းဆင့်က ကိုယ်တိုင်ကြည်ရှုရန် ဆုံးဖြတ်လိုက်သည်။ အကယ်စင်စစ် ပြုအိမ်ကိုင်းရန် သူမအနေဖြင့် တတ်နိုင်ဖွယ်မရှိပါ။ ပည်သို့ပင်ဖြစ်စေ၊ သူမ အောင်တော့ ကြည်ဦးမည် ဖြစ်သည်။ ဒီရွေးနှုန်းမျိုးနှင့် ငှားမည်ဆိုပြင်းမှာ ဆောင်းသော အနေအထားတစ်ခုခုရှိလို့ ဖြစ်ပေလိမ့်မည်။

သို့ရာတွင် အမှတ်(၇)ရှုယ်ပီရိပ်သာ၏ ရွှေ့သို့ရောက်သောအခါ မြင်ရ သည့် မြှင့်ကွင်းကြောင့် သူမဖော်ခနဲ့ ရင်ခုန်သွားပါလေသည်။ ရတနာတစ်ပါး လဲသို့သော အိမ်ပါတာကား။ ချုပ်စရာအိမ်ကလေးပါပေ။ ဘဏ္ဍာလာ(အိမ်ပုံကိစ္စ အာဝန်ခံအမှုထမ်း)တစ်ဦးက တံ့ခါးလာဖွင့်ပေး၏။ မီးခါးရောင်ဆံပင်နှင့် ပါး မြှင့်မွေး အနည်းငယ်ရှိပြီး ကျောင်းထိုင်ဘုန်းကြီးတစ်ပါးလို့ အေးဆေးတည်းစွဲ၍ သည့် ကူးနှေ့ရှိသူဖြစ်သည်။ ကရုဏာရှိတဲ့ ဘုန်းကြီးတစ်ပါးပုံမျိုးပဲဟု မွေ့စ် င်းဆင့်က တွေးလိုက်၏။

သူက အိမ်ကို လွှာည့်လည်ပြသရန် လိုလိုလားလားပင် ဖိတ်ခေါပါသည်။ “စိတ်တိုင်းကျွော်ည်ပါမဘမ်။ ကျွန်ုတ်တော် တစ်အိမ်လဲ့ လိုက်ပြပါမယ်။

၁၂၂ • ကျော်ကျော်

အိပ်ကတော့ နေဖို့အတွက် ဘာမှ မလိုအောင် ရှိပြီးသားပါ"

သူက ရွှေမှာသွားရှု တစ်ခန်းပြီးတစ်ခန်း ဖွင့်ပြ၏။ ပြည့်စုံလုပါပေသည်။ အိပ်မက်ကောင်းတစ်ခု မက်နေရသလိုပင်။ ပရိဘာဂျားစုံလင်စွာ ရှိ၏။ ပစ္စည်းတစ်ခုချင်းမှာ အချိန်ကာလအလျောက် သက်တမ်းကြာနေပြီဖြစ်သော လည်း ကောင်းစွာ အရောင်တင်မွမ်းပဲထားသည့်အတွက် လုပေနေပေသည်။ ကြမ်းခွင်းကော်လောများက အရောင်မတောက်လှသဲ ကြည့်ကောင်းနေ၏။ အေန်းတိုင်းတွင် လန်းဆန်းသည့် ပန်းများ ထိုးထားသည့် ပန်းအိုးများ ရှိသည်။ အိပ်နောက်ဖေးတွင် စိမ်းစို့သော ပန်းဥယျာဉ်တစ်ခုကို အိပ်ပေါ်မှ လှပ်းမြင်ရ၏။ အိပ်နှင့်ဘတ္တ တစ်ဝင်းလုံးက ဆွဲဆောင်မှုရှိလှသည် ခေတ်ဟောင်း၏။ အလှအပ တိုကို ရောင်ပြန်ဟပ်ပြနေပေသည်။

မစွစ်ပင်းဆင့်၏ မျက်လုံးများတွင် မျက်ရည်များပြည့်လာလေရာ မကျ အောင် အတော်ထိန်းလိုက်ရ၏။ ဤအိပ်မှာ သူတို့မိသားစု ပိုင်ဆိုင်ခဲ့ဖူးသည်။ အိပ်ကြီးကဲ့သို့ပင် သက်တမ်းကြာသော်လည်း ထည်ဝါရိကြားလှပါပေသည်။ သူမစိတ်လှပ်ရှားသွားမှုကို ဘတ္တလာသိပြင်သွားနိုင်ပေမည်။ သို့ရာတွင် သူတဲ့ ပသိပြင်သလို ရှိလေရာ သေချာစွာ သင်တန်းပေးထားသော အမှုထပ်းဖြစ် ကြောင်း သိသာပါ၏။ သူလို့ အမှုထပ်းမျိုးကို မစွစ်ပင်းဆင့်သဘောကျသည်။ သူတို့သည် ပိတ်ဆွဲများကဲ့သို့ပင်။ သူတို့နှင့်ဆိုလှပ် အားလုံး လုံခြုံစိတ်ချရဖော်သည်။

"တော်တော်လှတဲ့အိပ်ပါပဲ" သူမက လေသံပျော့ပျော့နှင့် ပြောလိုက်၏။ "တော်တော်လှပါတယ်။ ကြည့်ရတာနဲ့တင် ကျေနှင့်ဖို့ ကောင်းသွားပြီ"

"မခံပ်တစ်ဦးတည်းနေဖို့လားခင်ဗျာ"

"ကျွန်းမတစ်ယောက်တည်းမဟုတ်ဘူး၊ သားနဲ့သမီးလည်း ပါသေးတယ်။ ဒါပေပဲ ကျွန်းမ..." သူမ စကားမဆက်ပေ။ စိတ်ထဲတွင်တော့ သိပ်သငော ကျေနေသည်။ ဘရမ်းလိုချင်နေမိလေသည်။ သူမစိတ်ထဲရှိတာကို ဘတ္တလာ နားလည်နေသည် ဟု ခံစားမိ၏။ သူက သူမကို ကြည့်မနေပါ။ ထိုနောက် ပုဂ္ဂိုလ်ရေးခံစားမှုမပါဘဲ အလုပ်သဘောသက်သက်လေသံဖြင့် ဝင်ပြော၏။

"ကျွန်းတော်သိသလောက် ပြောရရှင်တော့ အိမ်ပိုင်ရှင်က အိမ်ကို စိုက်ပယ့် အိမ်ငှားမျိုးကို လိုချင်နေတာပါ။ အိမ်ငှားခကို သူက အလေးထားသုတေသနမဟုတ်ပါဘူး။ အိမ်ကို တန်ဖိုးထားပြီး ဂရိုစိုက်စွာင့်ရွှေ့က်မယ့် အိမ်ငှားမျိုးဖြစ်ရင်ပြီးရောဆိုတဲ့ သဘောပါ မဒမဲ့"

"တကယ်တန်ဖိုးထားထိုက်တဲ့ အိမ်ပါပဲ" မစွစ်ပင်းဆင့်က အေးဆောင် ပြောပြီး ပြန်ရန်ပြင်လျက် "ပြည့်ပြည့်စုံစုံ လိုက်ပြပေးတာ ကျေးဇူးပဲနော်" ထူး

ဘတ္တလာကို နှုတ်ဆက်သည်။

“ဟူတ်ကဲပါမဒမ် ရပါတယ်”

သူမ လမ်းကလေးအတိုင်း ပြန်ထွက်လာသောအခါ ဘတ္တလာသည် တံသားဝတ္ထ် ပတ်ပတ်ရပ်၍ ကျွန်းခဲ့၏။ “သူကောင်းကောင်းသိတယ်။ ငါအတွက် စိတ်ပကောင်းဖြစ်နေပုံ ရတယ်။ အတွေ့အကြံရင့်ကျက်တဲ့ အမှုထပ်းပဲ။ ငါတို့ ရစေချင်ပုံလည်း ရှိတယ်။ ဒါပေမဲ့ အင်း...ဘယ်တတ်နိုင်မလဲလေ”

အပြန်လမ်းတွင် သူမ တွေးနေဖို့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူမ အိပ်ခြံမြေအကျိုးဆောင်ကုမ္ပဏီသို့ ပြန်မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။ သွားလိုကော ဘာထူးမလဲ၊ အိပ်ငှားခကို သူမ တတ်နိုင်သည်ပဲထား။ အိပ်အနှံ ထပ်းတွေက ရှိသေးသည်။ ဒီလိုအိပ်မျိုးတွင် အမှုထပ်းများ ပရှု၍ ဖြေစေး

နောက်တစ်နှစ် နံနက်တွင် သူမတာတစ်စောင် လက်ခံရရှိလေသည်။ အကျိုးဆောင်ကုမ္ပဏီမှဖြစ်၏။ ထိုစာတွင် သူမအား အမှုတ်(၇) ရွယ်ပိုပ်ကွက် နေအိမ်ကို တစ်ပတ်လျှင် နှစ်ပေါင်နှစ်နှင့် ခြောက်လတာအတွက် ငြားရှင်းရှိ ကပ်းလှမ်းထားသည်။ ထိုပြင် အလွန်ရက်ရောသည် အချက်တစ်ခုကိုလည်း ဖော်ပြထား၏။

“အိမ်အမှုထပ်းများကို လက်ရှိအတိုင်း ဆက်လက်ထားခို့ပည်ဖြစ်၍ ငိုင်းတို့၏ ကုန်ကျစရိတ်အားလုံးကို အိမ်ပိုင်ရှင်က ကျခံပေးသွေ့ရန် သဘောတူ ထားပါသည်။ လွန်စွာ ရခဲလှသော ကပ်းလှမ်းချက်ဖြစ်၍ မဒမ ဝုံးစားသုံးဖြတ် နိုင်ရန် အကြောင်းကြားခြင်း ဖြစ်ပါသည်”

အမှုန်ပင် ရခဲလှသော ကပ်းလှမ်းချက်ဖြစ်ပါ၏။ အုံခြေလွန်းလျှော့နှင့် သူမက သားနှင့်သမီးတို့ကို စာပြုလိုက်သည်။ မနောက သွားကြည့်ခဲ့ရပုံကိုလည်း ပြောပြလိုက်၏။

“ပာမိဂ တိတ်တိတ် ကျိုတ်လုပ်နေတာပေါ့လေ”

ဘာဘရာက တအုံတဗြု ပြောလိုက်သည်။

“အဲဒီအိမ်က တကယ်လှလားဟင်”

ရွှေပတ်က လည်ခြောင်းရှင်းလိုက်ပြီး တရားရုံးရှေ့နေတစ်ယောက် လေသံ ဖြင့် ဝင်ပြောသည်။

“ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ တစ်ခုခုတော့ ရှိနေပြီး ကျွန်းကျွဲ့ သဘောကတော့ မသက်ာစရာ ဖြစ်နေတယ်လို့ ပြောချင်တယ်။ တော်များတို့ မသက်ာစရာပဲ”

“ဟူတ်ပါပလားစုံထောက်ကြီးရဲ့”

ဘာဘရာက နှာခေါင်းရှုံးပြီး သူအစ်ကိုကို ပြောလိုက်၏။

၁၅၄ • ကျော်ကျော်

“အဲဒေါက်ကွယ်မှာ ဘာဖြစ်လို့ တစ်ခုခုရှိနေရမှာလဲ နင်ဟာ ဒီလိုချည်းပဲ မူပတ်။ ဘာမှမဟုတ်တာတွေကို ပြသုနာအရှုပ်အထွေးကြီးတွေဖြစ်အောင် ပုံကြီးချွေပြောတတ်တယ်၊ အဲဒါနင်အမြဲ ဖတ်နေတဲ့ စုထောက်ဝဏ္ဏတွေကြောင့်ပဲ”

“အိမ်ငှားခက ရယ်စရာဖြစ်နေတယ်ဟာ” ရူးပတ်က ပြန်ပြော၏။

“လူးလူးခြားကိစ္စတွေ ဖြစ်လာရင်သိအောင် သေသေချာချာ လေ့လာ ရမယ်။ ဒီမယ် ငါပြောမယ်။ ဟောဒီကိစ္စနောက်ကွယ်မှာ မသက်စရာတစ်ခုခု ရှိကိုရှိရမယ်”

“အဓိပ္ပာယ်မရှိပါဘူးဟာ” ဘာဘရာက ပြောသည်။

“အိမ်က သူငွေးတစ်ယောက် ပိုင်တယ်။ သူက အိမ်ကို ဂရုစိုက်တယ်။ အခု သူခရီးဝေးထွက်နေတုန်း အိမ်ကို တောင့်ရောက်ပေးမယ့် အိမ်ငှားကို တင်ထားချင်တာ။ အဲဒါမျိုးပဲ။ ငွောက သူအတွက် ဘာမှာ အရေးပြုးတာဖြစ်မှာပေါ့”

“အိမ်လိပ်စာက ဘာတဲ့လဲ” ရူးပတ်က သူမိခင်ကို ပေးလိုက်၏။

“အမှတ်(ဂု) ရှုယ်ပိုင်းရှုပ်သာတဲ့”

“ဟူး” သူက ကုလားထိုင်ကို နောက်သို့ ဆွဲချွဲပြီး ရပ်လိုက်သည်။

“အဲဒါကြောင့် ကျွန်ုတ်ပောတာပေါ့။ အဲဒါလေ့မို့လစွာတာအေး အေးဖျောက်သွားတဲ့အိမ်ပဲ”

“သေချာရဲ့လား” မစွစ်ဝင်းဆင့်က သံသယဖြင့် ပေးလိုက်၏။

“သိပ်သေချာတာပေါ့။ သူဟာ လန်ခန်ဖြူပေါ့မှာ အိမ်တွေ အများကြပ်ပိုင်တဲ့သူ ဒါပေါ့ ဒီအိမ်မှာပဲ နေတယ်။ သူတစ်ညွှန်မှာ ကလပ်ကို သွားဦးမယ် ဆိုပြီး လမ်းလျှောက်ထွက်သွားပြီးနောက် ဘယ်သွား သွားကို ထပ်မတွေကြုံတော့သူး၊ အရှေ့အဖံ့ခိုက ရောက်သွားသလိုလိုပြောကြတယ်။ ဘူးကြောင့် သွားမှန်းလည်း ပသိကြဘူး၊ ဟုတ်ချင်မှုလည်း ဟုတ်မှာပါ။ သူဟာ အဲဒီအိမ်ထဲမှာတင် အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်တာပဲ။ မာမိပြောတော့ အဲဒီအိမ်မှာ မှန်ကူကွက်နံရတွေ အများကြီး ရှိတယ်ဆို”

“အင်း...ရှိ...ရှိတယ် ဒါပေါ့”

ရူးပတ်က သူမိခင်ကို အချိန်မပေးပါ။ သူက အလွန်စိတ်ထက်သန်စွာ ဆက်ပြောသည်။

“မှန်ကူကွက်နံရတွေ အဲဒါမျိုးပေါ့။ လျှို့ဝှက်ခန်း လုပ်ထားကြတာ အလောင်းကို အဲဒီမှာထည့်ထားလိုက်ပြီး ဘယ်တော့မှ ပြန်မထုတ်ကျော်မထုတ်ခင် သေးစိမ်တာမျိုး အရင်လုပ်ထားမှာပေါ့”

“ရူးပတ်၊ ယူတို့မရှိတာတွေ မပြောစမ်းနဲ့” သူမိခင်က တာလုပ်ကိုလေသည်။ ရူးပတ်က ဂုဏ်သိက္ခာရှိသောလေသံဖြင့် “မာမိ ငှားလိုက်လေ၊ အဲဒီအိမ်

ကျွန်တော် လျှို့ဂုဏ်ချက်တွေကို ရအောင် ဖော်ထုတ်မယ်။ စောင့်သာကြည့်
ပေတော့ မာပါ” ထိုနောက် ရဲးချိန်မိအောင် သူခံပ်သုတ်သုတ်သွားတော်၏။
သားအမိန့်ထောက် မျက်လုံးချင်းဆုံးကြော်သည်။

“သမီးတို့ အဲဒီအိမ်ရမျှလားဟင်...မာပါ”

ဘာဘရာက စိတ်လှုပ်ရှားမှုဖြင့် မေးလိုက်သည်။

“ရများရရင်တော့ ဟာမိရယဲ့”

“အိမ်အမှုထမ်းတွေက ရှိသေးတယ်သမီးရဲ့”

မစွဲစံပိုးဆင့်က ကြုင်နာစွာ ပြောလိုက်၏။ “သူတို့ကို ကျွေးရည်းမှာပဲ
ကိုယ့်ဘာသာကိုယ်ဆိုရင်တော့ အေးရေးမကြီးဘူးပေါ့” သူမက ဘာဘရာကို
သနားစိတ်ကြီးစွာဖြစ်လျက် ပြောလေရာ ဘာဘရာက ခေါင်းညိုတ်ပါသည်။

“အေးလ...မာမိတို့ စဉ်းစားကြသေးတာပေါ့”

သို့ရာတွင် စင်စစ်မှာကား သူမ ဆုံးဖြတ်ပြီးလေပြီ။ သမီးဖြစ်သူ၏
မျက်လုံးများထဲတွင် ဖျော်လင့်ချက်ဖြင့် တောက်ပသွားသည်ကို သူမ ပြင်ခဲ့ပြီး
ဖြစ်၏။ သူမ၏ အတွေးထဲတွင် “ဂျုံမာစတာတန်ဟာ သမီးကို အမြှေအနေ
ကောင်းကောင်းမှာ တွေ့စေရပယ်။ ဒါဟာ အခွင့်အချင်ကောင်းပဲ။ သို့ကောင်း
တဲ့ အခွင့်အရေးကို ရအောင်ယူမှုဖြစ်ပယ်”ဟု စဉ်းစားဆုံးဖြတ်လိုက်ပါသည်။

*

“ကွဲပ်တင်...ဒီနှုန်းပန်းတွေက ဘယ်က ရောက်လာတာလဲ။ အေးပြေးတဲ့
ပန်းတွေ ကျွန်မ မတတ်နိုင်ဘူးနော်” ဘတ္တလာဖြစ်သူ ကွဲပ်တင်အား အေးလိုက်
ရာ သူက “ကင်းရှယ်ပါ တိမ်ကြီးက ပို့လိုက်တာပါပေမဲ့၊ ဒီအိမ်ရဲ့ ထုံးစံတော်ခဲ့ပါ
ခင်စွာ” ပြောပြီး ဘတ္တလာဖြန့်ထွက်သွား၏။ မစွဲစံပိုးဆင့်မှုဖြင့် သက်
ပြင်းခဲလိုက်သည်။ ကွဲပ်တင်သာ မရှိလျှင် သူမအတွက် မလွယ်ပေ။ သူသည်
အရာရာတိုင်းကို လွယ်ကူခေါ်မွေ့အဆင်ပြော လုပ်နိုင်စွမ်းရှိသွားဖြစ်သည်။
သူမိတ်ကူးဖြင့် ကိုယ့်ကိုယ်ကိုယ် ပြောမိသည်။

“နေရတာ စိတ်ချမ်းသာလိုက်တာ၊ အိမ်ပက်ထဲက အတိုင်းပဲ။ ဒါပေမဲ့
မကြာခင် အိမ်ရာက နိုးထရတော့မယ်။ ဒီရောက်တာ ၂ လတော် ရှိသွားပြီးပဲ။
ပေါ်စရာရာကောင်းလွန်းလို့ အချိန်ကုန်သွားတာတောင် ပသိလိုက်ဘူး”

ယခုအခါ သူမ၏ဘဝမှာ အုံသွေရာကောင်းလောက်အောင် ချမ်းပြု
သာယာနေပေသည်။ ဘတ္တလာကွဲပ်တင်သည် အမှတ်(၂) ရွှေယ်စိရိုင်သား၏
စွမ်းအားရှိသော အုပ်ချုပ်သူကဲ့သို့ ဖြစ်နေ၏။

“ကျွန်တော့ကို အစစလွှာအပ်တာဝန်ပေးထားမယ်ဆိုရင်...”

သူက သူမကို ရှိသွားပြောခဲ့၏။ “အားလုံးအကောင်းဆုံးနဲ့ အဆင်

အောင် + ကျော်ကျော်

အပြေားဖြစ်စေ ရပါမယ်ခင်ဗျာ”

အပတ်တိုင်းလိုလိုပင် သူက အိမ်ထိန်းသိမ်းမွမ်းပံ့ရေးလပ်းညွှန်စာအုပ်များ ဝယ်လာပေး၏။ စာအုပ်တန်ဖိုးတို့ကလည်း သသက်သာလျသည်။ နောက်ထပ် အိမ်အာမှုထပ်းနှစ်ယောက်ရှိသေးရာ ထမင်းချက်နှင့် အိမ်အကူဗို့န်းကလေးတို့ ဖြစ်သည်။ သူတို့သည်လည်း ယဉ်ကျေးသိမ်မွေးပြီး အလုပ်ကြီးစားကြသူများ ဖြစ်ပါ၏။ သို့ရာတွင် အိမ်ကိစ္စများကို ဘမ်းကို အမိကစိပ်ပေးနေသူမှာ ကွမ်တင်သာ ဖြစ်ပေသည်။

တစ်ခါတစ်ရုံတွင် ထမင်းစား စားပွဲပေါ်၍ တောကောင်သား၊ ငှက်သာ တို့ တွေ့ရသည့်အခါ မစွစ်ပင်းဆင့် စီးရိမ်စိတ်ဖြစ်ပေါ်၏။ သို့ရာတွင် ကွမ်တင်က စိတ်အေးအောင် ရှင်းပြပါသည်။ လောင်လစွာတာဒေး ပိုင်သည့် ကျေးလက်စံအိမ်မှာ သို့မဟုတ် ကင်းရှုံးပိုင်ကြီးမှ သို့မဟုတ် ယောက်ရှိုင်းယားကွင်းပြင် မှ ပေးပို့ထားခြင်းဖြစ်ပေသည်။ “ရှေးတုန်းကတည်းက ရှိခဲ့တဲ့ ထုံးစံပါမဇဝံ”

မစွစ်ပင်းဆင်သည် ထိုသို့သော ကိစ္စမျိုးနှင့် ပတ်သက်၍ အဝေးတွင် ရောက်နေသည့် လော့ခိုလစွာတာဒေး၏ သဘောတုတ္ထခွင့်ပြုချက် ရှိမှုရှိပါမလဲသာ ဟု သံသယဖြစ်ပိုလေသည်။ ကွမ်တင်သည် သူသခင်၏ လုပ်ပိုင်ခွင့်ကို အဖွဲ့သုံး နေလေသလားဟု ထင်မိ၏။ ရွှေးပတ်ပြောခဲ့သည့်စကားကြောင့် သူမသည် အိမ်ပြု ပြုအကျိုးဆောင်ကုမ္ပဏီတွင် လော့ခိုလစွာတာဒေးနှင့် ပတ်သက်၍ အမှတ်တဲ့ လိုလိုနှင့် ပေးကြည့်ခဲ့လေသည်။ ဆံပင်ဖြားနှင့် ပုဂ္ဂိုလ်ကြီးက ချက်ချင်းပင် အဖြေ ပေး၏။ လော့ခိုလစွာတာဒေးသည် အရှေ့အဖရိုကသို့ ခရီးထွက်နေသည်မှာ ပုန်ပါသည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲကတည်းက ဖြစ်သည်။ “ကျွန်ုတော်တို့ လုပ်န်းရှင်က အတော်ထူးတယ်ခင်ဗျာ” သူက ပွင့်လင်းစွာ ပြုး၍ ပြောပါသည်။

“သူက လန်ဒန်ကင့် မဆွဲ့လင့်ဘဲ ထွက်သွားခဲ့တာပါ။ ပအပ်လည်း မှတ်ပိုကောင်း မှတ်ပိုပါလိမ့်မထွေး။ ဘယ်သူကိုမှ အသိမပေးခဲ့ဘူး။ သတင်းစာ တိုက်တွေက သတင်းအနဲ့ရတော့ စကော့တလန်ယူ့၏ စုံထောက်ဌာနချုပ် ထိတောင် စိတ်ရှုည်လက်ရှုည် လိုက်ကြပါသေးတယ်။ ကံအားလျော့စွာ အရွှေ့အဖရိုက ကင့် လော့ခိုလစွာတာဒေးကိုယ်တိုင် အကြောင်းကြားလိုက်ပေလို့ သတင်းမှန်ရကြတာ။ သူက သူညီဝါးကွဲ့ ကာနယ်ကာဖက်ဆိုတဲ့သူကို ကိုယ်စားလှယ်ပါဝါ လွှဲထားလိုက်တယ်။ လော့ခိုလစွာတာဒေးရဲ့ လုပ်ငန်းမှန်သမျှဖူး ကာနယ်ကာဖက်ကပဲ တာဝန်ယူစီမံခန့်ခွဲနေပါတယ်။ လော့ခိုလစွာတာဒေးထော့ တော့ရှိုင်းဒေသတွေကို ခရီးထွက်ဖို့ ဝါသနာကြီးလွန်းပါတယ်ရွား အင်လန်မပြန်ဘဲ နှစ်အတော်ကြောကြာ နော်းပယ့်ပုံရှိတယ်ဗျာ”

“သိပ်တော့ အသက်မကြီးသေးဘူးမဟုတ်လား”

ကြမ်းကြံရာ လိုဏ်ဆန်ကြည်ဝွေးတိမ္ဒား + ၁၅၃

မစွစ်ပင်းဆင့်က ရပ်စုံမဂ္ဂလင်းတစ်စောင်တွင် တစ်ခါက သူမတွေ့ခဲ့ဖူး သော လော်လစွာတာအေး၏ ဓာတ်ပုံကို ပြန်စဉ်းစားပါ၍ မေးလိုက်၏။ ထိုစဉ်က မှတ်ဆိတ်မျှေးထူလပျစ်နှင့် အလယ်လစ်ဝဘက်ခေတ်က သင်္ကာသားလိုလို ပုံစံမျိုး ဖြစ်သည်။

“လူလတ်ပိုင်းအချယ်ပါပဲ” ဆုံးပင်ဖြူပူရှိလက ပြန်ဖြေသည်။

“ငါးဆပူသုံးနှစ်ဝန်းကျင်ပါ”

မစွစ်ပင်းဆင့်က ငှုံးသတ်းကို ရူးပတ်၏ မဟုတ်ကဟုတ်က စိတ်ကုံး တိုကို ချေဖျက်ရန် ရည်ရွယ်လျက် သူကို ဖောက်သည်ချလိုက်၏။ သို့ရာတွင် ရူးပတ်ကတော့ မလျှော့ပါ။

“ကျွန်တော့အတွက်တော့ ပိုတောင် သံသယကြီးလာသေးတယ်”

သူက ပြန်ပြော၏။ “အဲဒီ ကာနုယ်ကာဖက်ဆိုတာ ဘယ်သူတုံး၊ လစွာတာ အေး မရှိတော့လို့ သူရာတုံးဆက်ခဲ့တဲ့သူဖြစ်ချင်ဖြစ်နိုင်တယ်။ အရွှေ ဘာဖနိတာ က စာ ဆိုတာလည်း အတူဖြစ်နေနိုင်တာပဲ။ မသက်ာစရာတွေက အများပြုပါ။

သူသည် သူစကားအတိုင်းပင် အချိန်အားရသည့်အခါတိုင်း အိမ်၏ ပုံ ကုံးကုံးကို လက်ဖြင့် ခေါက်လျက် လျှို့ဝှက်ခန်းတစ်ခုကို ရွှေဖွဲ့လျှို့၏။ သို့ရာတွင် တြာဖြည့်ဖြည့်နှင့် လော်ဗျာတာအေးအပေါ်တွင် သုစ္စတ်ဝင်စာ မူ လျှော့ပါးလာပါသည်။ ထိုပြင် ဆေးလိပ်ဆိုင်က ကောင်ပလေးကိုလည်း အရှင် ကလောက် စိတ်မဝင်စားတော့ပါ။ ပတ်ဝန်းကျင်အနေအထား အပြောင်းအထဲကြောင် ဖြစ်ပေလိမ့်မည်။

ဘာဘရာအတွက်မှာမူ ဤအိမ်က ကြီးစွာသော စိတ်ကျေနပ်ပူး ပြစ်စေ ခဲ့ပါ၏။ ဂျှင်မာစတာတန်သည် အိမ်သို့ အလည်လာခဲ့ပါ။ ထိုနောက် ဖြော့ခကာ လာတတ်သည့် ညျှော်ဖြစ်သွားပါသည်။ သူရှင့် မစွစ်ပင်းဆင့်တို့သည်လည်း အလွန် လေပေးဖြောင့်လျက် ရင်းနှီးမူ ရနောက်ပါ၏။ တစ်ရက်တွင် သူက ဘာဘရာ အုံအားသင့်သွားစေသည့် စကားတစ်ခွန်း ပြောခဲ့လေသည်။

“ဒီအိမ်ဟာ မင့်မာမိအတွက် အထူးဖန်တီးထားတာပဲကျွဲ့။ သံလား”

“မာမိအတွက်...”

“ဟုတ်တယ်၊ သူအတွက် ဆောက်ထားတာပဲ။ ထူးခြားတဲ့နည်းလမ်းနဲ့ သူပိုင်တဲ့ အိမ်ပဲ။ ပင်းသိမှာပေါ့၊ ဒီအိမ်ရဲ့ ထူးခြားချက်ကိုလေ့ ဒီအိမ်မှာ ဆန်းကြော်သာ၊ သဘာဝမဟုတ်တာမျိုး တစ်ခုခုတော့ ရှိနေတယ်”

“လာပြန်ဖြီ၊ ရူးပတ်တစ်ယောက်” ဘာဘရာက ဆက်၍...

“သူက ကာနုယ် ကာဖက်ကို စွဲပွဲနေတာ။ လော်လစွာတာအေးကို သတ်ပြီး အလောင်းကို လျှို့ဝှက်ခန်းတစ်ခုထဲမှာ ရှုက်ထားတာဖြစ်ပါမယ်တဲ့”

၁၃၁ • ကျော်ကျော်

မဟစတာတန်က ရယ်လေသည်။ “ရွှေးပတ်နဲ့ စုံထောက်ဉာဏ်ကို ကိုယ်ခိုက္ခာပါတယ်။ ဒါပေမဲ့ ကိုယ်ဆိုလိုတာက အဲဒါမျိုး မဟုတ်ဘူး၊ ဖြစ်ရှိးဖြစ်စဉ် မဟုတ်လို့ နားမလည်နိုင်စရာကိစ္စတစ်ခုခုရှိနေတဲ့ သဘောပါ”

ရွှေယ်ဝိုင်ပါတယ် သူတို့မိသားစုရောက်လာသည်မှာ သုံးလရှိသွားပါပြီ။ တစ်ရက်တွင် ဘာဘရာသည် ကြီးစွာသော ပျော်ဆွင်မှုဗြောင့် တောက်ပလန်းဆန်းနေသော မျက်နှာဖြင့် သူပၢ် ပို့ခေါင်ထံ ရောက်လာခဲ့၏။

“ဟမ့်...သမီးနဲ့ ဂျင်တို့ စွဲ့စပ်ဖို့ သဘောတူပြီးကြပြီ မနေ့သုကပဲ၊ အိုး... ဘမ့်ရယ် နတ်သမီးပုံ့ပြင်လေး တကယ်ဖြစ်လာသလိုပဲ ဟမ့်ရဲ့”

“အိုး...သမီးလေးရယ် ဝမ်းသာလို့ကိုတာ၊ မာမိသိပ်ဝမ်းသာတာပဲ”

သားအမိန့်စုံယောက် တင်းကျော်စွာ ဖက်မိကြလေ၏။

“သူကပြောသေးတယ်ဟမ့်၊ ဒီအိမ်ဟာ မာမိအတွက် ဖန်တီးထားတဲ့အိမ်တဲ့ ဟမ့်ကတော့ သမီးအတွက် ငှားပေးလို့ကိုတာပဲ၊ ဒါပေမဲ့ ရွှေးပတ်နဲ့ သမီးကသိုပ်ဆိုင်သလိုဖြစ်ပြီး မာမိနဲ့ပဲ လိုက်ဖက်တဲ့ အိမ်ဖြစ်နေတယ်”

“အမိပွာယ်မရှိတာ မပြောနဲ့လေသမီး”

“အမိပွာယ်ရှိတာပေါ့ မာမိ၊ ဒီအိမ်က သိပ်ကြည်နဲးစရာကောင်းတဲ့ စံအိမ်တော်လို့ ထင်နေပြီး မာမိက စံအိမ်တော်ပေါ်က ပျော်ဆွင်နေတဲ့ ပင်တိုင်စံပင်းသမီးနဲ့ တူနေတယ်။ ကွမ်တင်ကတော့ အင်း... ကြိုနာတတ်ပြီး အားကိုးရတဲ့ ပြောဆရာကြီးပေါ့”

ပစ္စ်ဝင်းဆင့်က ရယ်လျက် ကွမ်တင်နှင့် ပတ်သက်သည့် တင်စားမှုကို ထောက်ခံလိုက်ပါသည်။

ရွှေးပတ်သည် သူနှုံးမၢ် စွဲ့စပ်သည့် သတင်းကို အေးဆေးတည်ပြုပို့ပါသည်။

သူနှင့် သူမိခင်တို့ ညာစာစားနေကြချိန်ဖြစ်၏။ ဘာဘရာမှာ ဂျင်နှင့်အတူအပြင်သွားနေသည်။ ကွမ်တင်သည် ဖျော်ရည်ဖန်ခွက်များကို ချေပေးပြီး တိတ်ဆိတ်စွာ ပြန်ထွက်သွား၏။ ရွှေးပတ်က သူပို့တ်သွားသော တံခါးဘက်သို့ကြည့်ပြီး... “ဒီလူကြည်ရတာ ထူးတယ်၊ တစ်ခုခုတော့ တစ်ခုခုပဲ၊ သူ...သူဟာ...”

“မသက်စရာတော့ မဟုတ်ပါဘူးနော်” သူမိခင်က ပြုးယောင်ယောင်ဖြင့် ဖြတ်ပြောလိုက်သည်။

“ဘာလိုလဲမာမိ၊ ကျွန်းတော်ပြောမှာကို မာမိသိနေသလိုပဲ”

“သားပြောနေကျစကားလေ၊ ဘာမဆို သားက မသက်းဖြစ်လိုက်တာ ချည်းပဲ။ အခုလည်း ကွမ်တင်က လေ့သိလွှာတာအေးကို သတ်ပြီး အလောင်းကို ကြမ်းခင်းအောက် ဖြူပ်ထားတယ်လို့ ထင်နေတယ်မဟုတ်လား”

ကြံမိကြံရာ လျှိုက်ဆန်းကြယ်ဝါယာတိုး • ၁၃၅

“မှန်ကူကွက်နဲ့ရဲတွေ နောက်မှာပါ။ ဟာစီ အမြဲ မှားပြောတတ်တယ်၊ ကျွန်တော် စုံစမ်းထားတာ ပြောမလို့...၊ ကွမ်တင်ဟာ အဲဒီကာလတုန်းက တင် ရှယ်ပါအိမ်ကြီးမှာ ရှိတာတဲ့”

မစွစ်ဝင်းဆင့်က သူကို ပြုဗျာ ကြည့်လိုက်ပြီး စားပွဲမှထကာ နားနေခန်း ထဲသို့ ဝင်သွားလိုက်၏။ ရှုံးပတ်သည် အတွေးအခေါ်အားဖြင့်ကောင်းကောင်း လူလားမမြောက်ချင်သေးပေ။ သို့သော် သူမစိတ်ထဲတွင် ပထမဆုံးအနေဖြင့် လော့ခိုလစွာတာအေး အက်လန်မှ ရှုတ်တရက်ထွက်ခွာသွားရသည့်အကြောင်း ရင်းကို သိလို့စိတ်ဖြစ်လာလေသည်။ ချက်ချင်း ဆုံးဖြတ်ပြီး ချက်ချင်း ထွက်သွားရ ခြင်းမှာ နောက်ခဲ့အကြောင်းတစ်ခုခုတော့ အသေအချာရှိပည်ပင်။ အဘန်းထဲ သို့ ကော်ဖိလင်ပန်းနှင့်အတူ ကွမ်တင်ဝင်လာသောအခါ သူပဲ ထိုအကြောင်းကို စဉ်းစားနေဆဲဖြစ်၍ ကွမ်တင်ကို လှပ်းပေးလိုက်သည်။

“လော့ခိုလစွာတာအေးနဲ့ ရှင်အတော်ကြာကြာ နေခဲ့ရတယ်မဟုတ်လား ကွမ်တင်”

“ဟုတ်ပါတယ်မဘပဲ...၊ ကျွန်တော်အသက် ၂၁ နှစ်အချိုယ်ကတည်းက ပါ။ အဲဒါက ကွယ်လွန်သွားတဲ့ လော့ခိုသင်ကြီး၊ လက်ထက်တုန်းကာသင်အဲ ကျွန်တော်က ညှိုကြို့နဲ့ စားပွဲထိုးအဖြစ် အလုပ်စင်ခဲ့တာပါ”

“ဒါဖြင့် ရှင် လော့ခိုလစွာတာအေးကို ကောင်းကောင်းသိခဲ့မှာပဲး၊ ပြောစ် ပါဦး၊ သူဟာ ဘယ်လိုလုပ္ပါးလဲလို့”

ဘဏ္ဍာလာက လင်ပန်းကို သူပဲဘက်သို့ အနည်းငယ်ရွှေပေးရင်း ခံစားမှု ပပါသော လေသံဖြင့် “လော့ခိုစစွာတာအေးက အလွန်တစ်ကိုယ်ကောင်းဆန်သွားဖြစ်ခဲ့ပါတယ်မဘပဲ။ သူတစ်ပါးအတွက် လုံးဝထောက်ထားတဲ့ သူ မဟုတ်ဘူး”

သူက လင်ပန်းကို ယူပြီး ပြန်ထွက်သွားလေသည်။ မစွစ်ဝင်းဆင့်သည် ကော်ပိပန်းကန်ကို ကိုင်ထားရင်း စဉ်းစားနေ၏။ သူမ ကြားလိုက်ရသည့် စကားတွင် တစ်ခုခု ပုံမှန်မဟုတ်သလိုဖြစ်နေသည်ဟု ထင်မိရာ ခက်ကြောသော အခါမှ ထိုအားကြောင်းကို သတ်ရမိလေသည်။ ကွမ်တင်သည် လော့ခိုလစွာတာ အေးအား တစ်ကိုယ်ကောင်းဆန်သွားဖြစ်ပါတယ်ဟု မဆိုဘဲ ဖြစ်ခဲ့ပါတယ်ဟု သို့ သွား၏။ ကြုံသိသိလျှင် သူထင်ထားသည်မှာ သို့မဟုတ် သူပုံးကြည်ထားသည်မှာ... သူမ အတွေးကို ပုံးပို့လိုက်၏။ သူမသည် ရှုံးပတ်လိုပင် ဖြစ်နေပါပေးကော်သံရှာတွင် သူမစိတ်ထဲ၌ ကြည်ကြည်လင်လင်လရှိဘဲ မသက်မသာဖြစ်င့် ပြောတော်ပေးကော်မသွားပေ။ ထိုနောက်ပိုင်းတွင် လော့ခိုလစွာတာအေးနှင့် ပၢ်သက်သည်။ သူပဲ၏ သိလို့စိတ်တို့ လျော့ပါးသွားတော့သည်။

ဘာဘရာ၏ အနာဂတ် သာယာဖြောင့်ဖြေးနေပြီ ပြစ်သောအခါ ထွေ့

၁၂၀ • ကျော်ကျော်

ထင်းဆင့်သည် သူမ၏ ကိုယ်ပိုင်အတွေးတို့အတွက် အချိန်ရလာ၏။ သို့ရာတွင် သူမ၏ ဆန္ဒကျင်လျက် အတွေးများက လေ့ခိုလစွာတာဒေးအကြောင်း သီးသို့ လည်လာတတ်လေသည်။ အဖြစ်မှန်က ဘာလဲ၊ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ကွမ်တင် သည် ထိုအဖြစ်အပျက်ကို သိနေပေသည်။ သူ၏ စကားထဲမှ တစ်ကိုယ်ကောင်း ဆန့်သူ သူတစ်ပါးအတွက် မထောက်ထားတတ်သူဆိုသောအချက်တို့၏ နောက် ကွယ်တွင် ဘာတွေ ရှိနေသနည်း။ သူသည် ထိုစကားတို့ကို ဘက်မလိုက်သည့် တရားသူ့ပြီးတစ်ဦးပမာ ပြောခဲ့ခြင်း ဖြစ်သည်။ လေ့ခိုလစွာတာဒေး၏ အစ ပျောက်သွားသည့် ၉၁တ်လပ်းထဲတွင် ကွမ်တင်ကိုယ်တိုင် ပတ်သက်နေခဲ့သလော၊ စိတ်ပျက်ဝမ်းနည်းဖွယ် ဖြစ်ကောင်းဖြစ်ခဲ့နိုင်သည့် ၉၁တ်လပ်းထဲတွင် ကွမ်တင်သည် ပါဝင်လှပ်ရှားခဲ့သူပေလော၊ ရွှေးပတ်ပြောခဲ့သလို အရှေ့အဖရိုက် မှ ပိုလိုက်သည့် သတင်းနှင့် ကိုယ်စားလှယ်ပါဝါတို့မှာ အတူအယောင်များဖြစ် လေသလော။

ထိုသံသယဖြစ်ဖွယ် အချက်တို့ ရှိနေသည့်တိုင်အောင် သူမသည် ကွမ်တင် အပေါ်တွင် ပကောင်းမြင်၍ ပရပေး။ ကြိုးဖန်များစွာ စဉ်းစားလိုက်တိုင်း ကွမ်တင်ကို လူကောင်းတစ်ယောက်အဖြစ်သာ မြင်ရပါ၏။ သူသည် လူကောင်းဖြစ် ကြောင်း ကလေးတစ်ယောက်ကပင်လျှင် ပြောနိုင်ပေလို့မည်။ သို့ရာတွင် သူတစ်ခုခု သိနေသည့်မှားလည်း အမှန်ဖြစ်ပါ၏။

သူမသည် ကွမ်တင်နှင့် သူသခ်းအကြောင်း စကားမစပ်ဖြစ်တော့ပေး ထိုအကြောင်းကို မေ့ထားလိုက်ပါသည်။ ရွှေးပတ်နှင့် ဘာဘရာတို့တွင်လည်း သူတို့ကိစ္စနှင့်သူတို့ ရှိနေပေရာ ထိုအကြောင်းကို နောက်ထပ်ဖော်ပြု ပြောသို့ မပြုမိကြတော့ပေး။

ညြှဂ့်တ်လကုန်ခါနီး ရက်သို့ ရောက်လာသောအခါ သူမ၏ ပထင်ပဇ္ဈာ အတွေးတို့သည် အစစ်အမှန်များအဖြစ်သို့ အကောင်အထည်ပေါ်လာအောင် တော့၏။ ရွှေးပတ်သည် ရက်သွားနှစ်ပတ်မှာ ရက်အားရသည့်အတွက် မော်ထော် ဆိုင်ကယ်ရှိသော သူမိတ်ဆွေတစ်ဦးနှင့်အတူ အလည်းအပတ်ခရီး ထွက်ခဲ့သည်။ သူတွေက်သွားပြီး ဆယ်ရက်အကြောတွင် စစ်ပင်းဆင့် စာရေးနောက် အခန်းထဲသို့ သူအမောတကော ပြေးဝင်လာ၏။

“ရွှေးပတ်...” သူမက တာအုံတွေ ရော်လိုက်သည်။

“သိတယ်မာမိ၊ ကျွန်ုတ်တော် နောက်သုံးရက်အတွင်း ပြန်မလာအောင် ထင်တယ်မဟုတ်လား၊ ကျွန်ုတ်မိတ်ဆွေ အန်ဒါဆင်က ကျွန်ုတ်တို့၏ နေရာသွားလို့ ပြောတာနဲ့ ကင်းရှယ်ပိုကို သွားဖြစ်ကြတယ်။ အဒီမှာ မထင်တွေ့ရတော့တာပဲ”

“ကင်းရှုံးပါကို၊ ဘာဖြစ်လို့...”

“မာမီသိတယ်လေ၊ ဒီအိမ်မှာ မသက်စရာရှိတာကို ကျွန်တော် အမြတ်လျမ်းနေတာ မဟုတ်လား၊ ဒါကြောင့် အဲဒီအိမ်ကြီးကို သွားလေလာတာပေါ့၊ အိမ်ကြီးက ငှားထားတာဆိုတော့ ဘာမှ မသိရဘူး၊ ကျွန်တော်လည်း တစ်ခုခု တွေ့ဖယ်လို့ ဖျော်လင်မထားပါဘူး၊ သွားအကဲခတ်တဲ့သဘောပါပဲ”

ရွှေးပတ်သည် ထိုကိစ္စမျိုးတွင် အမဲလိုက်ခွေးတစ်ကောင်လို့ နွဲကောင်ကြောင်း မစွမ်းပင်းဆင့် သို့၏။

“အဲဒီသွားရင်း ရွှာလေးတစ်ရွှာကို ဖြတ်သွားရတယ်၊ ရှုစ်ပိုင်၊ ကုံးမိုင် လောက် ဝေးမှာပေါ့၊ အဲဒီမှာ သူကို တွေ့လိုက်ရတာပဲ” “ဘယ်သူကို...”

“ကွမ်တင်ပါပျေား၊ တဲ့လေးတစ်လုံးထဲ ဝင်သွားတယ်၊ မသက်တာနဲ့ ကျွန်တော် တဲ့တဲ့ခါးသွားခေါက်တော့ သူကိုယ်တိုင်ပဲ တဲ့ခါးလာဖွင့်တယ်”

“ဒါပေမဲ့ ကွမ်တင် ဘယ်မှမှ မသွားတာ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”

“နော်းလေ... ကျွန်တော်ပြောမလိုပဲ၊ ကွမ်တင်ကို ကျွန်တော်တွေ့ခဲ့ရတယ်၊ ဒါပေမဲ့ အဲဒါ၊ ကွမ်တင်မဟုတ်ဘူး၊ မာမီသဘောပေါက်လားမသိဘူး၊ မစွမ်းပင်းဆင့်သဘောမပေါက်ပေါ့၊ သူက ဆက်၍ ရှင်းပြု၏။

“အဲဒီလူဟာ ကွမ်တင်ပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ ကွမ်တင်မဟုတ်ဘူး၊ သူက ကွမ်တင်အစစ်”

“ရွှေးပတ်...”

“နားထော်ပါရှိး၊ ကျွန်တော်လည်း ပြင်မြင်ချင်း မယုံနိုင်အောင် ပြစ်သွားတယ်၊ ခင်ဗျားကွမ်တင်မဟုတ်လားလို့ မေးလိုက်တော့ သူက ပုန်ပါတယ်ဆရာ၊ ကျွန်တော်ဘာကူညီရပါမလဲတဲ့။ အဲဒီမှာတင် သူဟာ ကျွန်တော်တို့ ကွမ်တင်မဟုတ်ဘူးဆိုတာ သိလိုက်တာပဲ၊ လူရောအသံရော တူသလိုလို ထင်ရတာကိုး၊ သူနည်းနည်းပါးပါး အစ်အောက်မေးလိုက်တော့ ထွက်လာတော့တာပေါ့၊ အဲဒီလူကြီးကတော့ မသက်စရာကိစ္စထဲ မပါပါဘူး၊ သူဟာ လော့ပ်လစ္စတာအေးခဲ့ဘတ္တလာအဖြစ် အမှုထမ်းခဲ့တယ်။ နောက် ပင်စင်ယူတဲ့အခါ အဲဒီတဲ့ကေလေး သူရတယ်။ အဲဒါဟာ လော့ပ်လစ္စတာအေး ပျောက်သွားတဲ့အချိန်လောက်မှာပဲ။ ကဲ... ဘယ်လို့ဆိုတာကို မာမီမြှင့်ပြီမဟုတ်လား၊ ဒီအိမ်က လူဟာ သူကိစ္စတစ်ခုခုကြောင့် ကွမ်တင်ဟန်ဆောင်နေတဲ့သူပဲ။ ကျွန်တော်သိဝရီက ဒီလိုဟန်း အဲဒီညနေက သူဟာ ဒီကို ရောက်လာခဲ့မယ်။ သူဟာ ကင်းရှုံးပါအိမ်၌ ဘတ္တလာပါလို့ ပြောမယ်၊ လော့ပ်လစ္စတာအေးနဲ့ စကားပြောဆိုရင်း သူကို သတ်ဆိုက်တာဖြစ်မယ်၊ ပြီးတော့ အလောင်းကို ပုန်ကူကွဲက် နံရံစလွှာ နောက်သူ့ ရွှေးပေါင်းက လျှို့ဝှက်ခန်းတွေ့...”

၁၇၂ • ကျော်ကျော်

“တော်တော့၊ အဲဒါတွေ ထပ်မပြောနဲ့၊ ဟမိသီချင်တာ တစ်ခုပဲ ရှိတယ်၊ သူဘူးကြောင့် အဲဒီလို လုပ်ရသလဲ၊ ယုံနိုင်စရာမရှိတဲ့ကိစ္စကို လုပ်ရအောင် သူဘူး ဘာအကြောင်းရင်းခံတွေ ရှိနေသလဲ၊ အဲဒါပဲ သီချင်တယ်”

“ဟမိ မှန်ပါတယ်” ရူးပတ်က ပြန်ပြောသည်။ “ရည်ရွယ်ချက်ပေါ့၊ ဒါ အရေးကြီးတာပဲ၊ ကျွန်တော်စုံစမ်းပြီးပြီလေ၊ လေ့ခိုလစွဲတာအေးမှာ အိမ်တွေ အများကြီး ရှိတယ်၊ အိမ်တစ်လုံးချင်းကို ကျွန်တော်တို့လိုလူတွေကိုပဲ ငှားခ နည်းနည်းလေးယူပြီး ငှားထားတဲ့အပြင် အိမ်အမှုထမ်းတွေကိုလည်း ပိုင်ရှင့် စရိတ်နဲ့ ဆက်ထားပေးပါသတဲ့တွား၊ ပြီးတော့ သူကိုယ်သူ ကွမ်တင်လို့ ခေါ်တဲ့ လူက အိမ်တိုင်းမှာ ဘဏ္ဍာလာအဖြစ် ကာလတစ်ခုအတွင်း အမှုထမ်းခဲ့ပါသတဲ့ ငှား၊ ဒီတော့ ဒါကိုကြည့်ရင် လေ့ခိုလစွဲတာအေးရဲ့၊ အိမ်တစ်အိမ်မှာ ရတနာ တွေသော်လည်းကောင်း၊ လျှို့ဝှက်လမ်းညွှန်ပြုပုံလိုဟာမျိုးသော်လည်းကောင်း ဝှက်ထားတာ ရှိရလိမ့်မယ်၊ ဒါကို ဂိုဏ်းတစ်ဂိုဏ်းက သိထားလိမ့်မယ်၊ ဂိုဏ်းလိုပဲ ယူဆရတာပေါ့လေ၊ ဒါပေမဲ့ ကွမ်တင်ဟာ တစ်ကိုယ်တော် အကြံသမား အဖြစ်နဲ့လည်း...”

“တော်ပါတော့ ရူးပတ်၊ ဟမိခေါင်းချာချာလည်နေပြီ၊ ဘာပဲဖြစ်ဖြစ် အဲဒီ ဂိုဏ်းတွေ၊ လျှို့ဝှက်ပြုပုံတွေဆိုတာ အဓိပ္ပာယ်မရှိတာတွေပဲ”

“နောက် သိဝရီလည်း ရှိသေးတယ်မာမိ၊ ဒီ ကွမ်တင်ကို လေ့ခိုလစွဲတာ အေးက တစ်ခုထိခိုက်အောင် လုပ်ခဲ့တာ ဖြစ်နိုင်တယ်။ ကွမ်တင်အစစ်က ကျွန်တော့ကို ဆယ်မျှရယ်လိုပါ ဆိုတဲ့လူတစ်ယောက်အကြောင်း လာတ်လင်း ရှည်ကြီး ပြောပြတယ်။ သူက ဥယျာဉ်မျှေးအကူအဖြစ် အလုပ်လုပ်ခဲ့တာတဲ့ ကွမ်တင်နဲ့ လုံးဘူး ရွယ်တူလောက်ပဲ။ အဲဒီလူဟာ လစွဲတာအေးနဲ့ စကားများ ပြီး...”

မစွဲစ်င်းဆင့် တွေသူး၏။ “သူတစ်ပါးအတွက် လုံးဝထောက်ထားတတ် တဲ့သူ မဟုတ်ဘူး” ဟူသော စေားတို့ကို ပြန်သတိရသည်။ ဒေါသခံစားမှုပါဘဲ လေအေးအေးဖြင့် ပြောခဲ့ခြင်း ဖြစ်ပါ၏။ အဓိပ္ပာယ်အပြည့်အဝ ရည်ညွှန်းဖော်ပြုခြင်း မရှိခဲ့ပေ။ ထိုစကားတို့က ဘယ်ဖြစ်ရပ်ကို ကိုယ်စားပြုသနည်း။

သူမ အတွေးနှက်နေသောကြောင့် ရူးပတ်ဆက်ပြောသောစကားတို့ထို့ အာရုံးပြုမိပေ။ ရူးပတ်က သူစကားဆုံးသည်နှင့် အခန်းထဲမှာ ခပ်သုတေသန ထွက်သွားလေသည်။ ထိုနောက် သူမအတွေး အိမ်မက်ထဲမှာ နှီးထလာ၏။ နှီးထလာ ဘယ်သွားတာပါလိမ့်၊ သူနောက်ဆုံး ပြောသောစကားတို့ကို သူမ မရှိုံးထို့ပေ။ ရဲတိုင်ဖို့များ ထွက်သွားတာလား။

သူမ ချက်ချင်း ထ၏။ ခေါင်းလောင်းတီးလိုက်ရာ ခါကိုင်းလိုပင် ကွမ်ထို့

ရောက်လာ၏။

“တဲ့ခါးပိတ်လိုက်ပါ ကွမ်တင်”

ဘဏ္ဍာလာက သူမပြောသည်အတိုင်း လုပ်ပါသည်၊ မန္တံတွေ့ဆင်သူ၏
ကြည့်ရင်း တွေးနေ၏။ “သူငါ့ကို ကြင်ကြင်နာနာ လေးလေးစားစား သတ်သူ
တယ်၊ ရွှေးပတ်ပြောတာတွေ ဟုတ်ချင်မှ ဟုတ်မယ်၊ အမှုးအမှုန်ဆိုတာထွေ
ဟာ တစ်ခါတစ်ရုံမှာ ဆုံးပြတ်ခဲ့ခဲ့တယ်၊ ငါကတော့ ငါဘဝနဲ့ အလောင်
ဘစား လုပ်ရမယ်ဆိုရင်တောင် သူကို လူကောင်းတစ်ယောက်လိုပဲ သတ်မှတ်
မှာပဲ” သူမက အသံအနည်းငယ်တွေ့နဲ့ ပွဲတာရွှေးပတ်ဟာ
ကင်းရှုယ်ရိကို ရောက်ခဲ့တယ်၊ အဲဒီနားက ရွှေ့မှာ...” သူမ စကားရုပ်ထား
လိုက်၏။ သူ ဟန်မဆောင်နိုင်လောက်အောင် စိတ်လုပ်ရွားသွားသည်ကို
သတိပြုမိသည်။ သူမက တည်ပြုပါရွာ ဆက်၍ “အဲဒီမှာ သူတစ်ယောက်ယောက်
ကို တွေ့လာခဲ့တယ်” သူစိုးရိုပ်သည့် မျက်နှာထား ဖြစ်လာ၏။ သူစိုးရိုပ်နေပြီ။
ဆိုရာတွင် ခဏေလေးအတွင်း သူကြော်ပြန်ဆယ်နိုင်ခဲ့လေသည်။ သူမျက်လုံး
များက သူမကို စိုက်ကြည့်လျက်။ စိတ်ဝင်စားမှုဖြင့် အာရုံစိုက်ကြည့်နေသော
မျက်လုံးများ ပြစ်ပေါ့ရာ ထိုအကြည့်ပိုးကို ယခင်က မစွမ်းဆင့်ပြောင့်ခဲ့လော့
အမှုတမ်းတစ်ယောက်၏ မျက်လုံးပိုးမဟုတ်ဘဲ သူလိုကိုယ်လိုလိုတစ်ယောက်၏
မျက်လုံးများ ဖြစ်ပါ၏။ သူက ခါတိုင်းလေသံဖြင့် မဟုတ်ဘဲ ပြောလိုက်ပါသည်။

“မစွမ်းဆဲ ဘူးကြောင့် ဒါတွေကို ပြောနေတာလ”

သူမဖြေပေးနိုင်စီ တဲ့ခါးပွင့်လာပြီး ရွှေးပတ် ခပ်သွက်သွက် ဝင်လာ၏။
သူနှင့်အတူပါလာသူမှာ လူလတ်ပိုင်းအရွယ်ရှိပြီး ပါးမြိုင်းမွေး အနည်းငယ်နှင့်
ကရှုဏာပြည့်ဝသော ဘုန်းတော်ကြီးကဲ့သို့ ထင်မှတ်ရသူ ဖြစ်ပါသည်။

“ကွမ်တင်”ပါပင်တည်း။

“ဟောဒီမှာ ကွမ်တင်အစစ်ပါပဲ” ရွှေးပတ်က စပြောသည်။ “ကဲ...ကွမ်တင်
ဟောဒီလူကို ကြည့်စမ်းပါ သူဟာ ဆယ်မျှရှုယ်လိုပို့လား” ရွှေးပတ် ဂုဏ်ယဉ်ပုံကြေား
နိုင်သော အခိုက်အတန်ဖြစ်ပါ၏။ ဆိုရာတွင် ထိုအခိုက်အတန်မှာ ကြောစည်
မတည်ပေါ့။ ချက်ချင်းပင် တစ်စုံတစ်ခု လွှဲမှားနေသည်ကို သူသံပြုပို့သွား
သည်။ ကွမ်တင်အစစ်က ရှုက်ရွှေးစိုးရိုပ်ဟန် ရှိနေချိန်တွင် ဒုတိယကွမ်တင်ထဲ
ကြည့်နဲ့စွာ ပြုးချင်နေသောကြောင့်ပင်တည်း။ သူက ကွမ်တင်အစစ်ကို ရင်နှီး
စွာ ကျောသပ်လိုက်သည်။

“ကိစ္စမရှိပါဘူးကွမ်တင်ရယ်၊ လျှို့ဝှက်ချက်ဆိုတာ တစ်ချိန်ချိန်မာ အပေါ်
တတ်တာချေည်းပါပဲ။ မင်းသူတို့ကို ငါအကြောင်း အမှုန်အတိုင်း ပြောနိုင်ပါဘာယ်”
စိတ်အေးသွားသော လူစိမ်းက မစွမ်းဆင့်တို့အား လေးလေးစားစား

၁၆၄ • ကျော်ကျော်

ကြည့်လျက်... “ဟောပါက ကျွန်တော့ရဲ့သခင် လေ့ၾက်လစွာတာဒေးပါခင်ဗျား”

*
နောက်တစ်မိနစ်အတွင်း၌ ထူးခြားသော အခြေအနေဖြစ်ခဲ့ပေသည်။ ဆုံးပတ်သည် ပါးစပ်အဟောင်းသားနှင့် ကြောက်သေသနရာမှ ကွမ်တင်အစစ် နှင့် အတူ ဖြည့်ညွှန်းစွာ ထွက်သွားလေတော့၏။ ထိုသို့ ထွက်သွားစဉ် ကြေား နေကျမဟုတ်သော်လည်း ခင်မင်ရင်းနှီးသည့်လေသံဖြင့် သွားသွား ပြောလိုက် သည့် စကားတိုကို ကြေားရပါသည်။

“ဘာမှ စိတ်အန္နာင့်အယျက်မဖြစ်နဲ့ လူလေး၊ အမှန်အတိုင်း ပွင့်ပွင့် လင်းလင်း သိလိုက်ရတာ ကောင်းပါတယ်။ အဖြစ်မှန်ပေါ်လာအောင် မင်း အစွမ်းပြလိုက်တာလည်း ချီးကျျားပါတယ်ကွား။ မင့်မာမိနဲ့ အန်ကယ်စကား နည်းနည်းပြောရညီးမယ်”

လေ့ၾက်လစွာတာဒေးက မစွဲစ်ပင်းဆင့်ကို မျက်နှာချင်းဆိုင်လိုက်သည်။

“ကိုယ်တတ်နိုင်သလောက် ရှင်းပြပါမယ်။ ကိုယ်ဟာ ဘဝတစ်လျှောက်လုံး တစ်ကိုယ်ကောင်းဆန်ခဲ့သူတစ်ယောက်ပဲ။ နောက်တော့ ကိုယ်အသိတရား ရ လာခဲ့တယ်။ သူတစ်ပါးအကျိုးကို လုပ်ပေးချင်စိတ်ပေါ်လာတဲ့အခါမှာ ပုံပန်း ဆန်း စိတ်ကူးရှိတဲ့အတိုင်း အလုပ်တွေကို ပုံပန်းဆန်း လုပ်ခဲ့တယ်။ အလျှော်အတန်းတွေ လုပ်ခဲ့ပေမဲ့ တကယ်လုပ်ပေးချင်တာက ချို့တဲ့အားငယ်နေသူတွေ ကိုပဲ။ သူတို့အတွက် ကိုယ်အများကြီး စိတ်ပကောင်းဖြစ်မိတယ်။ ဒါကြောင့် ကိုယ်ပိုင်တဲ့ အိမ်တွေကို အားနည်းပေမဲ့ ဂရိစိုက်စောင့်ရွှောက်တတ်သူတွေကို ရွှေးပြီး ငြားခဲ့တယ်။ အိမ်ထောင်တစ်ခုကို ချို့ချို့ငဲ့ စကြေရတဲ့ ဇနီးဟောင်နဲ့တွေ့သားသမီးတွေနဲ့ ဘဝကို ရှုန်းကန်နေရတဲ့ မူဆိုးမတွေပေါ့။ ကွမ်တင်ဟာ ကိုယ့် အတွက် ဘဏ္ဍာလာသာ မဟုတ်ဘူး။ မိတ်ဆွေလည်း ဖြစ်တယ်။ သူသော တူညီချက်နဲ့ ကိုယ် သူဘဝကို ငြားယူခဲ့တယ်။ တစ်ညာနေ ကလပ်ကို သွားရင်း ဒီစိတ်ကူး ပေါ်လာလို့ ကွမ်တင်နဲ့ တိုင်ပင်ပြီး စီစဉ်ခဲ့တာပါပဲ။ ကိုယ် ပျောက် သုံးနေကြောင်း လူတွေပြောလာကြတဲ့အခါကျတော့ အရွှေ့အာဖရိက ကနေ စာ တစ်စောင်ပိုလိုက်တဲ့ဟန်နဲ့ ကိုယ့်ညီကို အသေးစိတ်ညွှန်ကြားရတော့တာပေါ့။ လတ်လမ်းကတော့ အဲဒါပါပဲ”

သူက စကားရပ်လိုက်ပြီး မစွဲစ်ပင်းဆင့်ကို တောင်းပန်ဟန်ဖြင့် ကြည့်လဲ၏။ သူမက သူကို တည်းပြုမြှင့်စွာ ပြန်ကြည့်ပြီး “အကြောင်နာတရားရှိတဲ့ အော်အမံ တစ်ခုပါပဲ။ လုပ်ရိုးလုပ်စဉ်တော့ မဟုတ်ဘူးပေါ့။ ကောင်းကျိုးလည်း အများပြု ရပါတယ်။ ကျွန်မ သိပ်ကျေးလူးတင်မိတယ်။ ဒါပေမဲ့ ကျွန်မတို့ မှာက်မနေနိုင် တော့တာကိုတော့ ရှင်နားလည်နိုင်မှာပါ”

“ကိုယ်နားလည်ပါတယ် ဒါနပြုတယ်ဆိုတာမျိုးကို မင်းရဲ့မာနက လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ”

“အခုကိစ္စက သနားကြင်နာမူနဲ့ ဒါနပြုတာပဲ မဟုတ်လား”

“မဟုတ်ပါဘူး၊ အပြန်အလှန်ရှိတဲ့ကိစ္စပါ” သူက ပြတ်သားစွာ ဆုံးဖြတ်ထားသည့်ဟန်ဖြင့်...

“အသက်နှစ်ဆယ့်သုံးနှစ်ရောက်မှာ ကိုယ်ချစ်တဲ့ ပိန်းကလေး တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ တစ်နှစ်အကြာမှာ သူသုံးသွားခဲ့တယ်။ အဲဒီအချိန်က စြေး ကိုယ်အထိကျေန်ဖြစ်ခဲ့တာပဲ၊ ဘဝလက်တွဲဖော် တစ်ယောက်ကို တွေ့ရနိုင်နဲ့ ကိုယ်အပြောပဲ မျှော်လင့်နေခဲ့ရတယ်။ ကိုယ့်အီပိမက်ထဲက ဖူးစာရွင်ကို မကြောသေးခင်ကမှ တကယ်ဆုံးခွင့်ရခဲ့တာပါ”

“အဲဒါ ကျွန်မလား” သူမက ပေါ်တိုးတိုးပြောလိုက်၏။

“ကျွန်မက အသက်ကြီးပါပြီ”

သူက ရယ်လျက်... “ပင်းက မင့်ကလေးတွေထက်တောင် ငယ်ပါသေးတယ်ကွာ၊ တကယ်တော့ မင့်ဘက်က ကြည့်ရင် ကိုယ်ကသာ အိုင်နေတာပါ” သို့ရာတွင် သူမက ပြန်၍ ရယ်လိုက်၏။ ကြည်နဲ့မှဖြင့် လိုင်းထသွားသော ရယ်ခံနိုင်ပါသည်။

“ရှင်လား၊ ရှင်က ကောင်လေးအရွယ်ပဲ ရှိသေးတာပဲ။ အထူးအစား အမျိုးမျိုး လဲဝတ်ရတဲ့ကို သဘောကျတဲ့ ကောင်လေးပေါ့” ပြောရင်း သူမက လက်များကို ဆန့်ထုတ်လိုက်ရာ သူက အလိုက်သင့် လှမ်းဆုပ်လိုက်လေတွေ့သည်။ ။

အဖော်

“ကဲ့... ဒေါက်တာလျှိုက်” မစွဲဟယ်လီယာက စကားစလိုင်ပါသည်။
“ကြောချမ်းစရာကောင်းတဲ့ ထူးထူးဆန်းဆန်း လာတ်လမ်းလေးများ ပြော
ပြစ်ရာ မရှိဘူးလားရှင်”

သူမက သူကို ပြုးပြုနေ၏။ လာတ်ပွဲလာပရီသတ်ကို ညျင်းဖော်စီး
သော အပြုးမျိုး ဖြစ်သည်။ ပြုးနေသော မျက်လုံးများကလည်း ယခုအခါ ဖို့
ရောင်ဆံပင်များနှင့် အသက်ကြီးကြီး ဆရာဝန်လူပါးကြီးကို ပူးဆာသလို ကြည့်
နေပါသည်။ ဒေါက်တာလျှိုက်မှာ လွှန်ခဲ့သော ငါးနှစ်အတွင်း စိန်းပေါ်ပို့ ကျေး
ခွာတွင် ဆေးခန်းဖွင့်ကာ သာမန်ရောက်များ ကုသပေးနေသူဖြစ်သည်။

ဒေါက်တာက အမှတ်တမ်းဖြင့် သူ၏ ငော်ကုတ်ကို ဆွဲဆန်းလိုက်ပြီး သူ
ဦးနောက်ကို အပြေးအလွှား အလုပ်ပေးရင်း စဉ်းစားနေပါသည်။ သူကို အားကို
တကြီး ပူးဆာနေသော မိန်းမချောလေးကို စိတ်ပျက်ပသွားစေချင်ပါ။

“ကျွန်ုပ်မစိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ” မစွဲဟယ်လီယာက တွေတွေ
ငေးငေးနှင့် ဆက်ပြောပါသည်။ “ဒီညေနေမှာ ရာဝဝတ်မှုတစ်ခုခု အကြောင်းပဲ
ကြေးချင်သလိုဖြစ်နေတယ”

“ကောင်းတယရှိ” အိမ်ရှင်ဖြစ်သူ ကာနယ်ဘင်ထရိက အားပေးလိုက်၏။
“သိပ်ကောင်းဗျာ၊ သိပ်ကောင်း” သူက လှိုက်လိုက်လှဲလှဲ အော်ရယ်လိုက်ပြီး
ကေးမှ သူဇနီးကိုလည်း ထင်မြင်ချက် တောင်းလိုက်ပါ၏။

“ဘယ်နှယ်လဲ၊ ဒေါ်လီ”

သူဇနီးမှာ တစ်ခုခုအတွေးလွှန်နေရာမှ ကြံး... အုပ် ပြန်ဖြော်သည်။

“ဟုတ်တာပေါ့ရှင့်၊ သိပ်ကောင်းတာပေါ့၊ ကျွန်ုပ်မလည်း အမြဲဂျား အဲဒီလို
ငင်တာပါပဲ”

၁၃။ အောင်ကျော်

“တကယ်လားသူငယ်ခွင့်” အဘွားပြီး ဂျိန်းမာပယ်က မျက်လုံး မြှတ်တုတ်
မြှတ်တုတ်နှင့် ပြန်မေးပါသည်။

“စိန့်မေးပိုမိုမှာတော့ ထူးထူးဆန်းဆန်းလာတ်လမ်းရယ်လို့ မရှိတတ်
ဘူးလော့၊ ရာဝဝတ်မှုဆိုတာက ပိုနည်းတော့မပေါ့၊ မင်းသိပါတယ် မစွဲဟယ်လီ
ယာရယ်” ဒေါက်တာလျှိုက်က ပြန်ပြော၏။

စကော့တာလန်ယူ့၏စုံထောက်ဌာနချုပ်မှ အငြိမ်းစား ညွှန်ကြားရေးမှု
ပြု၍သူ ဆာဟင်နရီကလစ်သရိုင်းက ဒေါက်တာ့အား “အဲဒီလိုဆိုရင်တော့
ကျွန်းတော်အဲ့သွမ့်မှာပဲဗျာ” ဟုပြောပြီး မစွဲမာပယ်ဘက်သို့ လျဉ်းလျက်...

“ဟောဒီ ကျွန်းတော်မိတ်ဆွေကတော့ စိန့်မေးပိုမိုမှာ မကောင်းမှု ဒုစရိတ်
အလုပ်တွေ အလွယ်တကူဖြစ်နိုင်တဲ့နေရာလို့ ဆိုပါလား”

“အိုး... ဆာဟင်နရီကလည်း...” မစွဲမာပယ်က ကန့်ကွက်လိုက်ပါသည်။
မျက်နှာသွေးရောင်လျမ်းလျက် သူမက ဆက်၍... “ကျွန်းမသယ်တုန်းကဗု အဲဒီလို
ပပြောဖူးပါဘူးရှင်၊ ကျွန်းမပြောပြောနေတာက လူသဘာဝဆိုတာ ဒီရွှေ့မှာ
လည်း တြေားဘယ်နေရာနဲ့မဆို အတူတူပဲ၊ မထူးပါဘူးလိုပဲ ပြောတာပါ။
ထောင့်စပ်ပဲ ကြည့်နိုင်တဲ့ အခွင့်အရေးရဖို့ပဲ လိုတာပါရှင့်”

“ဒါပေမဲ့ ဒေါက်တာ ဒီရွှေ့မှာ အမြဲတမ်းနေခဲ့တာမှု မဟုတ်ဘဲ”

မစွဲဟယ် လီယာက သူစကားကို ဆက်ပြောပါသည်။

“ကဗ္ဗာအနဲ့၊ လျောက်သွားနေခဲ့ရတာ မဟုတ်လား။ တစ်ခုခု ဖြစ်လေ
ဖြစ်ထ ရှိတဲ့နေရာမျိုးတွေလေ”

“ဒါတော့ မှန်ပါတယ်” ဒေါက်တာက ပြောရမည့်အကြောင်းအရာကို
စဉ်းစားနေရင်း ပြန်ဖြေပါသည်။ “အား ဟုတ်ပြီ ဟုတ်ပြီ ရပြီ” သူက စိတ်
သက်သာရာရလျက် ထိုင်ခဲ့တွင် ကျောမှု၍ ထိုင်လိုက်ပါသည်။

“အခုခိုရင် အတော်ဆွေတောင် ကြာသွားပါပြီး မေ့သလောက်တောင်
ဖြစ်နေပြီလေ၊ ဒါပေမဲ့ ဖြစ်ခဲ့တဲ့ကိစ္စက အတော်ထူးတယ်။ တကယ်ထူးခြားတယ်
နောက်ဆုံးမှာ သဲလွန်စရဖို့ ဖြစ်လာတဲ့ တိုက်ဆိုင်မှုကလည်း ထူးတာပဲကိုး”

မစွဲဟယ်လီယာက ထိုင်ခဲ့ကို သူဘက်သို့ အနည်းငယ်ဝါးဆွေ လိုက်ပါသည်။
နှုတ်ခမ်းကို အနည်းငယ်ဆေးဆိုလိုက်ပြီး မျှော်လင့်တကြီး စောင့်နေလိုက်ပါ၏။
အခြားသူများသည်လည်း ဒေါက်တာ့ဘက်သို့ လျဉ်းလျက် စိတ်ဝင်စားသော မျက်နှာ
များဖြင့် ကြည့်လျက် နားစို့က်နေကြပါသည်။

“ကနေရီ ကျွန်းတွေကိုမှား ငင်တူးတို့ သိကြမလားမဆိုနိုင်ဘူး” ဟု
ဒေါက်တာက စ၍ ပြောပါသည်။

“သိမ်လှတဲ့ ကျွန်းတွေပေါ့နော်” မစွဲဟယ်လီယာ ပြော၏။

“တောင်ပိုင်းပင်လယ်မှာလား”

“တောင်အာဖရိက သွားတုန်းက ကျွန်တော် ဝင်ခဲ့ဖူးသေးတယ်”ဟု ကာန်ယ်က ဝင်ပြောပါသည်။ “တာနာရစ်စံတောင်ထွက်ဟာ ဝင်ခါနီး နေရောင် နောက်ခဲ့နဲ့ တယ်လှတာကိုးဖူး”

“အခု ကျျပ်ပြောပျမယ့် အဖြစ်အပျက်က တာနာရစ်မှာ ဖြစ်ခဲ့တာဟောတူသွားဖူး၊ ဂရင်းကနေရီကျွန်းကြီးမှာ ဖြစ်ခဲ့တာပါ။ နှစ်ပေါင်းကို မနည်းကြာခဲ့ပါပြီ။ ဘဲဒီအချိန်က ကျျပ်ကျွန်းဟာရေးအခြေအနေဆိုးလာတော့ အင်လန်မှာ သေးခန်းဖွင့်နေတာကို ရပ်ပြီး နိုင်ငံခြားထွက် အနားယူဖို့ ဖြစ်လာတာကိုး။ ဂရင်းကနေရီကျွန်းရဲ့ မြို့ကြီးပြုစ်တဲ့ လုပ်ပါမားကို ရောက်သွားတယ်ဆိုပါစို့၊ အဲဒီမှာ နေရ တာ အတော်ကောင်းပါတယ်ဖူး။ ရာသီဥတုက ပြောပြဖြူးဖြူ့နဲ့ နေရောင်လေး လည်း ရတယ်၊ ပြီးတော့ ပင်လယ်လှိုင်းစီးဖို့လည်း အကောင်းဆုံးနေရတဲ့။ ကျွန်တော်ကလည်း လိုင်းစီးချင်တဲ့ ဝါသနာက အတော်ကြီးတယ်လေး။ ပင်လယ် ဆိပ်ကမ်းဟာ အတော်ဆွဲဆောင်မူ ရှိတာဖူး။ ကျျပ်မနက်တိုင်း ပင်လယ်ကမ်းပို့က သောင်ပြုစ်မှာ လမ်းလျှောက်တာပါ။ အမျိုးသမီးတွေ ဦးထုပ်ဆိုင်ကို စိတ်ဝင်စားကြတာထက် ကျျပ်သောင်ပြုစ်ကို စိတ်ဝင်စားတာက ပိုပါလိမ့်မယ်ဖူး”

“ကျျပ်ပြောသလိုပဲ၊ ကမ္မာအနှင့်၊ သဘောတွေ လားစိပါးဟားမှာ ဆိုက်က်ကြတော့ တစ်ခါတစ်ရဲလည်း နာရီပိုင်းလောက် နားကြတာ ရှိသလို တာချိုက တော့လည်း တစ်ရက် နှစ်ရက်လောက် နားကြသပျော်။ အဲဒီမှာ မက်ထရိုပိုလို နာမည်ပေးထားတဲ့ ဟိုတယ်ကြီးကြီးတစ်ခု ရှိတယ်။ နိုင်ငံမျိုးစုံက လူမျိုးစုံ တည် ခိုတဲ့ နေရာပေါ်ပျော်။ တာနာရစ်ကို သွားကြမယ့်သွေ့တွေတောင် အဲဒီမှာ နှစ်ရက် သုံးရက်လောက် ဝင်နားတတ်ကြသေးတာကိုး”

“ကျျပ်ဇာတ်လမ်းကလည်း ပက်ထရိုပိုဟိုတယ်က စတာပါပဲ။ ၁နှစ်ဝါရီလ ထဲမှာ ကြာသပတေး တစ်ညွန့်နေဖော်၊ အကေစင်ပေါ်မှာ ကပွဲကလေးကလည်း ရှိနေတယ်။ ကျျပ်နဲ့ မိတ်ဆွဲတစ်ယောက်ကတော့ စားပွဲလေးတစ်လုံးနဲ့ ထိုင်ရင်းကပွဲကို ကြည့်နေကြတာပေါ့။ လူတွေကတော့ အင်လိပ်တွေတင် မဟုတ်ပါဘူးမျိုးစုံပဲ။ ကတဲ့သွေ့တွေထဲမှားတော့ စပိန်တွေက များတယ်။ အော်ခက်စတြာတီးရိုင်းက တင်ရိုးတီးလုံးလည်း စလိုက်ရေား စပိန် ခြောက်တွဲလောက် တက်ကြတယ်။ အကလည်း ကောင်းကြပေတယ်ဖူး၊ ကျျပ်တို့ ထိုင်ကြည့်ရင်းလက်ခုပ်တီးကြရတယ်။ အဲဒီအထဲမှာ အမျိုးသမီးတစ်ယောက်ကတော့ တကဗော်ကို သီးကျားရလောက်အောင် တော်ပါတယ်ဖူး၊ အရပ်ပြုင့်မြင့်၊ ခန္ဓာကိုယ် အချို့အဆက်ကျကျနဲ့ ရုပ်ကလည်း ချောတယ် သူ့ပုံက မယဉ်ပါးသေးလုံးကျားသစ် ရိုင်းမလေးလို့ သွက်သွက်လျှပ်ရှားတာကိုး။ ဒီအမျိုးသမီးဟာ သေးအနွေရာယ်

၁၂ • ကျော်ကျော်

ကျော်ကျော်တာမျိုးပဲလို့ ကျော်စိတ်ထဲ ဖြစ်စိတယ်။ ကျော်မိတ်ဆွဲကို ပြောပြတော့ သူကလည်း သဘောတူပါတယ်။ သူကတောင် ပြောသေးတယ်ရှာ ဒီလိုအမျိုးသမီးမျိုးဟာ လာတ်လမ်းတစ်ခုခု ဖန်တီးတတ်တယ်။ သူတို့ဘဝဟာ အေးအေးချမ်းချမ်းနဲ့ ပြီးမသွားတတ်ဘူးတဲ့။ ကျော်ကလည်း အလှအပဆိုတာ အန္တရာယ်ကို ဖိတ်ပေါ်တတ်တာကိုလို့ ပြောလိုက်ပါတယ်။ ဒီတော့ သူက အလှအပတင် မဟုတ်ဘူးတဲ့။ တခြားဟာ ရှိသေးသတဲ့ပျော်၊ ဆက်ပြောတယ်။ “ခင်ရှားကြည့်ပျား အဲဒီအမျိုးသမီးဆီကို အဖြစ်အပျက်မျိုးစုံ ရောက်လာလိမ့်ပဲ ယောက်လောင်ရင်လည်း အဖြစ်အပျက်တွေ ပေါ်ပေါက်ရလိမ့်မယ်။ ခုနက ပြောသလိုပဲ သူဘဝဟာ အေးအေးချမ်းချမ်းနဲ့ ပြီးသွားမှာ မဟုတ်ဘူး၊ ထူးထူးခြားခြားနဲ့ စိတ်လှပ်ရှားစရာတွေ သူ့ဘေးမှာ ပြည့်နေလိမ့်မယ်၊ သူကြည့်လိုက် ရွှေနဲ့ကို အဲဒါတွေ သိနိုင်တယ်ပျော်” လို့ သူက ပြောတယ်။

သူက ခကနားလိုက်ပြီး ဘာဆက်ပြောလဲဆိုတော့ “ဟောဟိုက အမျိုးသမီး နှစ်ယောက်ကို ကြည့်စမ်းပျား၊ သူတို့ဘဝမှာ ဘာမှ ထူးထူးခြားခြား မဟုတ်ဘူး၊ လုံလုံခြုံခြုံနဲ့ အေးအေးဆေးဆေး ဘဝမျိုးကို ပိုင်ကြရတဲ့ သူတွေပေါ့”တဲ့။

ကျော် သူပြောတဲ့သူတွေကို ကြည့်လိုက်ပါတယ်။ အဲဒီညေနေကမှ ဟောလန် သင်္ကာတစ်စီးနဲ့ ရောက်လာတဲ့ ခရီးသည်တွေထဲကပါပဲ။ သူတို့ကို ကြည့်လိုက်တော့မှ ကျော်မိတ်ဆွဲဆိုချင်တာကို နားလည်လိုက်ရတော့တယ်။ အောင်လိုင် အမျိုးသမီးနှစ်ယောက်ပဲ။ နိုင်ငံခြားမှာတွေ့ရတဲ့ အောင်လိုင်အမျိုးသမီးတွေထဲမှာ အတော်သေသပ်ကျနတဲ့သူတွေပါ။ အသက်တွေက လေးဆယ်ဝါးကျင်တွေပဲ။ တစ်ယောက်က ကြည့်ကောင်းပြီး နည်းနည်းကလေးတော့ ပြည့်ပြည့်ဖြို့ဖြို့ ရှိတယ်။ နောက်တစ်ယောက်က အသားညီတယ်။ သူကလည်း နည်းနည်းလေး ပိုင်တယ်ပြောရမယ်။ သူတို့ဟာ အာတော်စည်းစနစ်ကျကျနဲ့ အေးအေးဆေးဆေး နေခဲ့ကြရပုံပဲ။ အဝတ်တွေကလည်း ခေတ်မဆန့်ဘဲ ခပ်ရှိုးရှိုးနဲ့ သေသေသပ် သပ် ရှိတယ်။ မိတ်ကပ်လည်း လိမ်းမထားကြဘူး။ ဂုဏ်သရေရှိအောင်လိုင် အမျိုးသမီးတွေရဲ့ မွေးရာပါဂုဏ်သိက္ဌာနဲ့ တည်တည်ပြိုပြိုမြန်တတ်ကြသူ တွေပေါ့။ ဒီတော့ သူတို့နဲ့ ပတ်သက်လို့ ဘာမှ ထူးထူးခြားခြား အာရုံစိုက်စရေး ဖုန့်ဘူး။ ထောင်ပေါင်းများစွာသော အခြားအောင်လိုပ်အမျိုးသမီးများအတိုင်း ပါပဲ။ ညျှော်လမ်းညွှန်စာအုပ်နဲ့ သူတို့ ကြည့်ချင်တာတွေ လျှောက်ကြည်းကြည်းပေါ်ပဲ။ အောင်လိုင်စာကြည့်တိုက်တွေ အောင်လိုင်ဘူးရားကျောင်းတွေကို သွားဖယ်။ မှတ်၏ မှတ်တမ်းလည်း ရေးချင်ရေးကြလိမ့်မယ်။ ကျော်မိတ်ဆွဲ ငြောသလိုပါပဲ။ သူတို့ နှစ်ယောက်ဟာ ကမ္မာတစ်ဝက်လောက် ခရီးထွေက်သည်တိုင်အောင် စိတ်လှပ်ရှား

ကြံးမြှေ့ရာ လိမ္မက်ဆန်းကြယ်ဝါဘာတိများ + ၁၃

စရာအဖြစ်အပျက်တွေကြရမယ့်ပုံမရှိပါဘူး။ ကျေပ်အကေစင်ပေါ် ပြန်ကြည့်လိုက်တယ်။ ပါပိန်အမျိုးသမီးဟာ မီးငွေ့ထွက်သလိုထင်ရတဲ့ မျက်လုံးတွေကို တစ်ဝက်ပဲ ဖွံ့ဖြိုး ကနေတုန်းပဲ။ ကျေပ်ပြုးလိုက်ပါတယ်”

“သနားစရာတွေပေါ့နော်” မစွဲဟယ်လီယာက သက်ပြင်းချလျက် ပြော၏။

“ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် လူစိတ်ဝင်စားစရာဖြစ်အောင် မပြုပြင်တာတော့ မဟုတ်သေးဘူးလို့ ကွန်မထင်တာပဲ။ ဘွန်းလမ်းထက် အမျိုးသမီး... ပလင်တိုင်းလေ၊ အရမ်းချောတဲ့သူပေါ့။ ‘တစ်ထစ်အဆင်း’ ဆိတဲ့ ပြောတ်မှာ သူသရုပ်ဆောင်တာ ကြည့်ဖူးကြလား။ ကော်ငါးသူလေးတစ်ယောက်လို့ သရုပ်ဆောင်ဘူးတာ သိပ်တော့တဲ့ သူအသက်က ခြောက်ဆယ်နား ကပ်နေဖြီတဲ့ရှင့်”

“ဆက်ပါဉီးရှင့်” မစွဲစာင်ထရီက ဒေါက်တာလိုက်ကို ပြော၏။ “ကွန်းမ စပိန်အကေမယ်အချောချောလေးတွေအကြောင်း ဆိုရင် စိတ်ဝင်စားတယ်။ အဲဒါမျိုး နားထောင်ရရင် ကိုယ်ဘယ်လောက် အသက်ကြီးတယ်၊ ဘယ်လောက် ငယ်တယ်ဆိုတာတွေကို မေ့နေတတ်တယ်လေ”

“ဆောရီပဲပျား” ဒေါက်တာလိုက်က တောင်းပန်ဟန်ဖြင့် ပြန်ပြောပါသည်။

“အမှန်မှာက ကျေပ်ပြောမှာ စပိန်အမျိုးသမီးအကြောင်း မဟုတ်ပါဘူး”

“မဟုတ်ဘူးလားရှင့်”

“အဲ... မဟုတ်ဘူးပျား ကျေပ်ပိတ်ဆွဲနဲ့ ကျေပ်တို့နစ်ယောက်စလုံး ဘဇ္ဇာလွှဲခဲ့ကြတာကိုး၊ အဲဒီ စပိန်သူချောချောဟာ စိတ်လှုပ်ရှားစရာဆိုလို့ ဘယ့် ဖြောကြပါဘူးပျား၊ သဘော့ကုမ္ပဏီတစ်ခုက စာရေးတစ်ယောက်နဲ့ သူအိမ်ထောင်ကျေတယ်။ နောက်ပိုင်းမှာ ပြန်တွေ့တဲ့အခါတော့ သူမှာ ကလေးက ငါးယောက်နဲ့ လူလည်း ဖက်တီးကြီးဖြစ်လို့”

“အွဦရေးပီတာက ကောင်မလေးလိုပေါ့” မစွဲမှာပယ်က မှတ်ချက်ချလိုက်ပါသည်။ “ဘောင်းဘီစကနဲ့ ဟာသပြောတ်တို့မှာ သရုပ်ဆောင်တဲ့သူလေးဘယ်တော့မှာ ကြီးပွားမှာ မဟုတ်ဘူးလို့ လူတိုင်းက ပြောကြတာပေါ့။ နောက်တော့ စီးပွားရေးသမားခရီးသည်တစ်ယောက်နဲ့လက်ထပ်ပြီး ချမ်းချမ်းသာသာနဲ့ အခြေကျသွားပါလေရော့”

“ဘဝတူတွေပေါ့လေ”

သာယ်နရီက ခပ်အေးအေးဝင်ပြောပါသည်။

“ကျေပ်ပြောမယ့် လတ်လမ်းက အားလုံးအမျိုးသမီးနှစ်ယောက်ခဲ့ လတ်လမ်းပါဝါ့”

“ဟင် သူတို့တစ်ခုခုဖြစ်လို့လား” မစွဲဟယ်လီယာက တဗျူးတဗျူး ဖော်လိုက်

၁၂၂ • ကျော်ကျော်

၏ “သူတို့ တစ်ခုခြားဖြစ်တယ်လေ၊ နောက်တစ်နှုန္တာပဲပေါ့”

“ဟုတ်ကဲ ပြောပါဉိုး” မစွမ်းဘင်ထရိက အားတက်သရော ပြောပါသည်။

“အဲဒီညာနေကပဲ ကျော်လည်း အပြင်ထွက်ခါနီး ဟိုတယ်ငြွှေ့စာရင်းစာအုပ် ကို အမှတ်ပထ် ကြည့်လိုက်ပါတော့ နာမည်တွေ သိရတာပေါ့ ဖစ်ပေပါဘာတန် နဲ့ ပစ္စအောမီးရန့်တဲ့ ကောင်တန်ပိုယာန်ယ်လဲက လစ်တဲ့ပက်ဒေါ်မှာ နေကြတာ။ ဒီနာမည်တွေ ကျော်ဘယ်တော့လောက် ထပ်တွားရပလဲ။ ဘယ်လို့အဖြစ် ဆီးတွေ ကြော်ရမလဲဆိုတာ အဲဒီတုန်းက ဘယ်တွေးပိပါပလဲ”

“နောက်တစ်နှုန္တာပဲ မိတ်ဆွေတချို့နဲ့အတူ ပျော်ပွဲစားထွက်ဖို့ ကျော်တိ စိစဉ်ကြတယ်။ နော်လယ်စာတွေ ထုပ်ယူခဲ့ကြပြီး လားစီးပက်ဆိုတဲ့ကမ်းခြေကို ကားနဲ့ထွက်ခဲ့ကြတာပေါ့။ ထွက်လာတဲ့အချိန်က နောက်ကျေနေတော့ ကမ်းခြေ ဝရောက်ခင် လမ်းမှာပဲ နော်လယ်စာစားကြရတယ်။ လက်ဖက်ရည်သောက်ချိန် ဖတိုင်ခင်မှာတော့ ကမ်းခြေကို သွားပြီး ရေချိုးကြဖို့ပေါ့ဖူး။ ဒီလိုနဲ့ ကမ်းခြေနဲ့ ရောက်ဖို့လည်းနီးရော အထိတ်တလန့်နဲ့ ဆူဆူညံညံအော်သံတွေ ကြားရသူ။ ခွာငယ်ကလေးက ရိုရိုသမ္မတလူတွေလည်း ကမ်းခြေသောက်ပြင်ပေါ့ ရောက်နေကြပုံပါပဲ။ ကျော်တို့ကိုလည်း မြင်ရော လူတွေ ပြီးလာကြပြီး တစ်ယောက် တစ်ပေါက် ပြောပြနေကြတာပေါ့။ ကျော်တို့က စပိန်ဘာသာစကား ရေရေးလည်လည် တတ်ကြတာမဟုတ်တော့ အတော်လေးကြားမှ သူတို့ပြောတာကို နားလည်ရတော့တယ်”

အပ်လိပ်အမျိုးသမီးနှစ်ယောက် နားမလည်ပါးမလည်နဲ့ ရေလာကူးကြသတဲ့။ တစ်ယောက်က အတော်ဝေးဝေးထိ ကူးသွားပြီး လက်ပန်းကျသွားတယ်တဲ့။ ကျန်တဲ့တစ်ယောက် သူဆီကူးသွားပြီး ကမ်းကိုပြန်ခေါ်ဖို့ကြြေးစားတာပေါ့၊ ဒါပေမဲ့ သူလည်း အားကုန်ပြီး နစ်တော့မယ့်ဆဲဆဲ ဖြစ်နေတုန်း လူတစ်ယောက်က လျေနဲ့သူတို့ဆီးလျော်သွားပြီး ကယ်တော့ ဗုတ်ယာမျိုးသမီးကို ကယ်နိုင်ခဲ့တယ်။ ပထမအမျိုးသမီးကတော့ သတိလစ်နေသတဲ့”

“သူတို့ပြောတာကို နားလည်လိုက်တာနဲ့ ချက်ချင်းပဲ ကျော်လူတွေ ကြားထဲက တိုးထွက်ပြီး သောင်ပြင်ကို ပြောသွားလိုက်တယ်။ အမျိုးသမီးနှစ်ယောက် ကို ပထမတော့ ကျော်မမှတ်ပို့ဘူး။ ရေကူးဝတ်စုံအန်က်နဲ့ အစိမ်းရောင် ရာဘာဦးထုပ်ဆောင်းထားတဲ့ ကိုယ်လုံးပြည့်ပြည့်အမျိုးသမီးက မောကြည့်ပေမဲ့ လုံးဝမမှတ်ပို့ဘူး။ သူက ကျော်တို့ ရောက်မသွားခင်မှာ သူ့ပို့တ်ဆွေနဲ့လားမှာ ဒုံးထောက်ပြီး အကူအသက်ရှုနည်းနဲ့ အသက်ကယ်ဖို့ကြြေးစားနေတာကိုး။ ကျော်ဆရာဝန်တစ်ယောက်ပါလို့ သူပြောလိုက်တော့ စိတ်သက်သာရာရသွားပုံနဲ့ ကျော်ပြောတဲ့အတိုင်း အနီးဆုံးဘဲမှာ ကိုယ်ကို ခြောက်အောင် တိုက်ပြီး အဝတ်

ကြံးမိုးရာလျှို့ဝှက်ဆန်းကြယ်ဝတ္ထုတိုးမူး → ၁၃၃

တွေ့ဝတ်ဖို့ ထွက်သွားတယ်။ ကျေပိတ္တအဖွဲ့ထဲမှာပါတဲ့ အမျိုးသမီးတစ်ယောက် လည်း သူနဲ့ လိုက်သွားပေးတယ်။ ရေနစ်တဲ့ အမျိုးသမီးကို ကျေပိစွမ်းနိုင် သလောက် ပြုစွမ်းပေ့ အကျိုးမထူးလျပါဘူး။ အသက်က ငွေ့ငွေ့လေး နှိုးသေး တယ်ဆိုပေမဲ့ နောက်ဆုံး ကျေပိလက်လျှော့လိုက်ရတာပါပဲ။

“တံငါတဲ့လေးထဲကို ကျေပိလိုက်သွားပြီး သတင်းဆုံးကို ပြောပြုလိုက်ရ တယ်။ မသောဘဲ ကျေန်တဲ့ အမျိုးသမီးက အဝေတ်တွေ့ ဝတ်ပြီးနေပါပြီ။ ဒီတော့ မှ ကျေပိလည်း အရင်သာက တွေ့ခဲ့တဲ့ အင်လိပ်အမျိုးသမီးတစ်ယောက်ထဲက တစ်ယောက်ဆိုတာ မှတ်ပိတော့တယ်။ သူက သတင်းဆုံးကို တည်တည်ပြုပြုပါတယ်။ ပုဂ္ဂိုလ်ရေးခံစားမှုတက် ကြောက်စရာအတွေ့အကြံက သူကို လွှမ်းမိုးနေပုံပါပဲ”

“သနားစရာကောင်းတဲ့ အေမိပဲလို့ သူက ပြောတယ်။ “သိပ်သနားဖို့ ကောင်းတယ်၊ ဒီကမ်းခြေမှာ တော်တော်ကို ကူးချင်နေတာ။ ပြီးတော့ သူ ရေးလည်း ကောင်းကောင်းကူးတတ်ပါတယ်။ ကျေန်ပတော့ နားမလည်နိုင်အောင်ပဲ။ ဘယ်လိုပြစ်သွားတယ်ထင်ပါသလဲဒေါက်တာ”လို့ ကျေပိကို ဖေးသတဲ့”

“ကြောက်တက်တာဖြစ်ပုံရတယ်။ ဘယ်လို့ စ ဖြစ်တယ်ဆိုတာ တိတိတ္ထာဏ္ဍာ ပြောပါပြီးလို့ ကျေပိသူကို မေးလိုက်တော့ သူက ‘ကျေန်မတို့ ရေားနေကြတာ နည်းနည်းကြာပါပြီ။ မိနစ်နှစ်ဆယ်လောက် ရှိနေပါပြီ။ ကျေန်ပတော်လောက်ပြီ ဆိုပြီး ကမ်းဘက်ကူးလာတော့ အေမိက သူထပ်ကူးမယ်လို့ ပြောပြီး ကူးနေခဲ့ပါတယ်။ နောက် သူ့အော်ခေါ်သံကြားလို့ ကြည့်လိုက်တော့ သူအကူအညီ တောင်းနေတာကိုး။ ကျေန်မလည်း သူသီးအမြန်ဆုံး ကူးသွားလိုက်တယ်။ ကျေန်စ ရောက်သွားတော့ သူပေါ်နေတုန်းပဲ။ ဒါပေမဲ့ သူကျေန်မကို ခပ်ကြမ်းကြမ်း လှုံးဆွဲလိုက်တော့ နှစ်ယောက်စလုံး မြှုပ်သွားရော့။ လေ့နဲ့လူသာ လာမကယ်ရင် ကျေန်မလည်း ရေနစ်သောမှာပါပဲ”လို့ ရှင်းပြတယ်”

“ဒါမျိုးက မကြာခဏဖြစ်တတ်ပါတယ်လို့ ကျေပိပြောလိုက်တယ်။ ရေနစ်နေတဲ့လူကို ကယ်ရတာ လွယ်တဲ့အလုပ်မဟုတ်ဘူးလို့”

“တော်တော်စိတ်ပျက်စရာကောင်းတာပဲရှင်လို့ မစွာသာတန်က ပြန်ပြောတယ်ပဲ။ မနောကမှ ကျေန်မတို့ ရောက်လာကြတာပါ။ နေရောင်ခံရင်း အတော်ပျော်နေကြခဲ့မှ ဒီလိုအဖြစ်ဆုံး ကြံးရတယ်လို့ ပြောတယ်”

“ဒီတော့ ကျေပိက သေသွားတဲ့ အမျိုးသမီးနဲ့ပတ်သက်လို့ အဘေးစိတ် အချက်အလက်တွေ ဖေးရတာပေါ့။ ကျေပိတတ်နိုင်သမုံး လို့အင်ဟာတွေ ဆောင်ရွက်ပေးမယ့်အကြောင်း၊ စပိန်ခဲာကလည်း သိချင်မှာဖြစ်ပုံအကြောင်းပေါ့။ ဒီတော့ သူက ပြည်ပြည်စုစုပုံပဲ ပြောပြပါတယ်”

၁၇ • ကျော်ကျော်

“သေသွားတဲ့ မစွဲအောင်ဦးရန်းဟာ သူအဖော်ဖြစ်ပြီး လွန်ခဲ့တဲ့ ငါးလ လောက်က သူဆီရောက်လာခဲ့တယ်။ နှစ်ယောက်သား အဆင်ပြောပြုနေလာခဲ့ ပေါ့ အောင်ဦးရန်းက သူဆွဲမျိုးသားချင်းတွေအကြောင်း သိပ်ပြောပြုခဲ့ဘူးတဲ့။ ငယ်ငယ်ကတည်းက သူမိဘမဲ့ဖြစ်ခဲ့ရပြီး ဦးလေးတစ်ယောက် စောင့်ရွှောက်ထားခဲ့သတဲ့။ သူအသက်နှစ်ဆယ့်တစ်နှစ်ရောက်တော့ သူမြောက်ပေါ် သူ ရပ်နိုင်ဖို့ အလုပ်ရှာလုပ်ရတောတာပေါ့၊ အဲဒါပါပါ၊ သူပြောပြတာ”

ဒေါက်ဝါဘက ခေတ္တနားလိုက်ပါ၏။ ထိုနောက် စကားအဆုံးသတ်ဟန်ဖြင့် ဆက်ပြောပါသည်။ “လာတ်လမ်းကတော့ အဲဒါပါပါ”

“ကျွန်မတော့ နားမလည်ဘူးရှုင်” မစွဲဟယ်လိုယာက ပြောလိုက်ပါသည်။ “ဒါပဲလား၊ ကျွန်မဆိုလိုတာက လာတ်လမ်းက ဝမ်းနည်းစရာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဟို...သိပ်တော့ ထူးဆန်းတာ မပါသလိုပဲ”

“လာတ်လမ်းဆက်စရာ ရှို့ဦးမှာပါ” ဆာဟင်နရိုက ဝင်ပြော၏။

“ဟုတ်ပါတယ” ဒေါက်တာလျှိုက်က ပြန်ဖြေပါသည်။

“ဆက်စရာရှိုပါသေးတယ်၊ ဒီလိုပျော်ရေးတဲ့ အဲဒီအဖြစ်အပျက်ဖြစ်တဲ့အချိန်မှာကို ထူးခြားတဲ့ ကိုစွဲတစ်ခုက ရှိုနေတယ်။ ကျူးပါက အနားပတ်ဝန်းကျင် တံ့သိသည် တွေကို သူတို့ ဘယ်လိုဖြင့်ရတွေ့ရသလဲဆိုတာမျိုး ပေးခဲ့သေးတာကိုး၊ သူတို့ က မျက်ပြောသက်သေးတွေမဟုတ်လား။ မိန့်းမတစ်ယောက်ကတော့ ရယ်စရာ ကောင်းတဲ့ မတော်မတည့်လှတ်လမ်းတစ်ခုကို ပြောခဲ့သေးသော့။ အဲဒီတုန်းက သူပြောတာကို ကျူးပါရေးမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ သူပြောတာ ကို ပြန်သတိရလာတယ်။ သူက ရိုင်နိုင်မာမာကို ပြောတာနေ၏။ မစွဲဦးရန်း အော်ခေါ်လိုက်တဲ့အချိန်တုန်းက သူဟာ အခက်အခဲတွေ့နေရတာ မဟုတ်ဘူး တဲ့။ နောက်အမျိုးသမီးက သူဆီ ကူးသွားပြီးတဲ့နောက် သူခေါင်းကို ရေထာ မဟင်နှစ်လိုက်တာ ပြောရသတဲ့။ ကျူးပါက ခုန်ပြောသလိုပဲ။ သိပ်အရေးမထားပါဘူး။ အတော်ထူးဆန်းတဲ့ စိတ်ကူးယဉ်လာဝ်လမ်းဖြစ်နေဝါဘ်း။”

အဲဒါမျိုးက ကမ်းစပ်က ကြည့်တော့ အဓိပ္ပာယ်တစ်မျိုး ထင်စရာ ဖြစ်တတ်တယ်လေ။ မစွဲဘာတန်ဟာ သူမိတ်ဆွဲကို ယာယီသတိလစ်သွားအောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ သွေးရှုးသွေးတမ်း ရှုန်းကန်နေရင် နှစ်ယောက် စလုံး ရေနစ်နိုင်တယ်မဟုတ်လား၊ ဒါပေမဲ့ စပိန်တံ့သိသည်မကြိုး ပြောပုံကတော့ မစွဲဘာတန်ဟာ သူအဖော်ကို တမင်ရေနှစ်သတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေလေရဲ့ပျော်း”

“ပြောခဲ့သလိုပဲ၊ အဲဒီတုန်းက သူစကားကို ထည့်ပစ်းလားခဲ့ပါဘူး၊ ဒါပေမဲ့ ခေါင်းထဲကိုတော့ ပြန်ရောက်ရောက်လာတယ်။ ကျူးပို့အတွက် အခက်တွေ့

နေရတာက အေမိုးရန်ဆိုတဲ့ အမျိုးသမီးအကြောင်း သိရအောင် စုစုပေါ်မိုး
သူမှာ ဆွဲမျိုးသားချင်းတွေ ရှိပုံပဲပေါ်ဘူး။ ကျူပ်နဲ့ ပစ္စဘာတန်တို့ သူပစ္စည်း
တွေကို အတူတူပိုင်းရှာကြတယ်။ လိုပ်စာတစ်ခုတွေ့လို့ စာရေးဆက်သွယ်ကြည့်
တယ်။ ဒါပေမဲ့ အဲဒီလိပ်စာက ပစ္စည်းလေးဘာလေး ထားချင်တာထားရအောင်
ငှားထားတဲ့ အခန်းငယ်ကလေးပဲ။ အိမ်ရှင်ကလည်း ဘာမှုပဲသိဘူး။ အခန်းငှား
တုန်းကပဲ သူကို မြင်ဖူးလိုက်တာဘို့။ အဲဒီတုန်းက ပစ္စူးရန်က သူပြန်လာချင်
တဲ့အချိန်လာနေနလို့ ရအောင် အခန်းတစ်ခုနဲ့ငှားထားတာပါလို့ ပြောသတဲ့
စားပွဲကုလားထိုင်ဟောင်းနှစ်စုံလောက်၊ ထုပ်သိမ်းထားတဲ့ ပန်းချိကားတာဘို့။
လေလံဆွဲပိုင်ယားပုံးရတဲ့ တို့လီမို့လီ ပစ္စည်းတခါးရှိတယ်။ ကိုယ်ပိုင်အသုံး
အသောင်ပစ္စည်းတွေတော့ မရှိဘူး။ အိမ်ရှင်ကို သူပြောခဲ့တာက သူမိဘတွေက
သူကလေးဘဝကတာည်းက ဘီနှီယမှာ ဆုံးသွားကြတဲ့အကြောင်း၊ သူကို ဦးလေး
တော်တဲ့ ခရစ်ယာန်သာသာနှုန်းထမ်းတစ်ဦး စောင့်ရွှောက်ခဲ့ကြောင်း အပါ
ဘက်က တော်တာလား၊ အဖဘက်က တော်တာလားဆိုတာ ပသိရတော့
နာမည်နဲ့ ပူးရှီးကို စုစုပေါ်မိုးပြုစိန်းပြန်ပြန်ဘူး။

“ဒီကိစ္စက ပဟောဌီလို့ ရှုပ်ရှုပ်ထွေးထွေး ပြဿနာဖြစ်တာထော့ ထူးထူး
ဘူး။ ကျေနှစ်လောက်အောင် အဖြေပရတာပဲ ရှိတယ်။ သူလို့ အဓိုက်မှာ ထို၍
ဘဝကို ကျေနှစ်ရောင့်ခဲ့ပြီး သို့သို့သိပ်သိပ်နေနေကြတဲ့ အမျိုးသမီးတွေဆိုတာ
အများကြီး ရှိတာပါပဲ။ လုံးစိပါးမားမှာ ရှိတဲ့သူကိုယ်ပိုင်ပစ္စည်းတွေထဲ့
ဓာတ်ပုံနှစ်ပုံလည်း တွေ့တယ်၊ တော်တော်ဟောင်းပြီး ပိုန်နေပါပြီး၊ ဓာတ်ပုံတို့
ဘောင်နဲ့ဆန်အောင် လျှော့ထားသေးတာ ဆိုတော့ ဓာတ်ပုံဆရာရဲ့ နာမည်ရော့
ဆိုင်နာမည်ရော ပပါတော့ဘူး။ ရွှေးဟောင်းဓာတ်ပုံတွေပါပဲ။ သူမှိုင်ပြစ်မှုလား
အဘွားဖြစ်ဖို့က ပိုများတယ်”

“သူနဲ့ပတ်သက်လို့ ထောက်ခံချက်နှစ်စောင် ပစ္စဘာတန်ကို ပေးထား
တယ်။ တစ်စောင်ကတော့ မစ္စဘာတန်က သတိမရတော့ဘူး။ နောက်
တစ်စောင်ကို သူအတော်ကြာကြာစဉ်းစားပြီးမှ သတိရလာတယ်။ အဲဒီထောက်ခံ
ချက်ပေးတဲ့ အမျိုးသမီးကြီးက သုစတေားလျကို ထွေကိုဘူးပြီး၊ သူဆိုကိုလည်း
စာရေးပြီး ပေးကြတယ်။ အတော်ကြာခါပဲ ပြန်စာရတယ်။ ရပေမဲ့ သိပ် အဆုံး
ပရှိလှပါဘူး။ မစ္စူးရန်ဟာ သူရဲ့အဖော်အဖြစ် နေခဲ့ဖူးကြောင်း၊ အလုပ်အတိုင်း
အလွန်ကျမ်းကျင်ကြောင်း၊ ရှုပ်ရေလည်း ချောမောပြောပြစ်ကြောင်း၊ ဒါပေမဲ့
သူရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ဆွဲမျိုးသားချင်းတွေအကြောင်းတော့
ပသိရကြောင်း ပြန်စာမှာ ရေးထားတယ်”

“က အဲဒီအတိုင်းဆိုတော့ ကျူပ်ပြောခဲ့သလိုပဲ၊ ပုံမှန်မဟုတ်တာ၊ ထူးချွှာ

၁၇။ + ကျော်ကျော်

တာသိလို ဘာမှ မတွေ့ရပါဘူး။ ကျော်စိတ်ထဲ သရို့သရီဖြစ်စရာ အချက်နှစ်ချက် ပဲ ရှိတယ်။ ဒီအောမီးရန် သိလိုတဲ့ အမျိုးသမီးအကြောင်း ဘယ်သူမှ မသိကြတာ ရယ် စပိန်သုပ္ပန်းပကြီးရဲ့ ထူးဆန်းတဲ့ ဇာတ်လမ်းရယ်ပဲ။ အဲ... နောက်တစ်ချက် ကျော်ဖြည့်လိုက်ချင်သေးတယ်။ သောင်ပြင်မှာ လူနာကို ကျော်ငံကြည့်နေတုန်း ပစ္စဘာတန်လည်း အဝတ်လဲဖို့ တဲ့သီကိုသွားနေတုန်းမှာ သူကျော်သီကို လှည့် ကြည့်ခဲ့တယ်ပဲ။ သူမျက်နှာအမူအရာက အကြီးအကျယ် စိုးရိုပ်ထိတ်လန့်တဲ့ ပုံပေါ်နေတယ်။ အဲဒီပုံဟာ ကျော်မှတ်ဉာဏ်ထဲမှာ စွဲသွားတယ်”

“အဲဒီအခိုက်အတန်မှာတော့ အဲဒါဟာ ထူးခြားတယ်လို စိတ်ထဲ မဖြစ် လိုက်ပါဘူး။ သူမိတ်ဆွဲအတွက် အကြီးအကျယ် စိုးရိုပ်သောက ရောက်နေရ တာကြောင့်လိုပဲ နားလည်လိုက်ပါတယ်။ ဒါပေမဲ့များ နောက်ပိုင်းမှာ သိလာ ရတာက သူတို့နှစ်ယောက်ဟာ အဲဒီလောက်အထိ သံယောဇ်ကြော မဟုတ်ဘူးပဲ။ သူတို့နှစ်ယောက်ကြားမှာ စွဲစွဲလမ်းလမ်း ခင်တွယ်မှုဆုံးတာ ပစ္စ ဘူး။ ဒါကြောင့် အပြင်းအထန် ပူးဆွဲး သောကရောက်စရာလည်း မရှိဘူး။ မစ္စဘာတန်ဟာ အောမီးရန်ကို ခင်မင်္ဂလာ ရှိတယ်။ ဒါကြောင့် သူသေတော့ ဝိုးနည်းရတယ်။ ဒီလောက်ပါပဲ”

“ဒီလိုဆုံးရင် အကြီးအကျယ် စိုးရိုပ်ထိတ်လန့်နေတဲ့ အမူအရာ ဘုရားကြောင့် ဖြစ်ရသလဲ။ ကျော်စိတ်ထဲမှာ ခကာခကာမေးဖြစ်နေတာ အဲဒီမေးခွန်းပဲ။ သူ အမူအရာကို ကျော်တွေ့လို အကဲဖြတ်တာဟာတော့ မမှားတာ သေချာတယ်။ ဒီတော့ ကျော်ရဲ့ စိတ်ဆန္ဒကို ဆန္ဒကျင်ပြီး အဖြေတစ်ခုက ပေါ်ပေါ်လုတေသယ်။ ဆုံးကြပါစို့၊ စပိန်သူ တံငါသည်ပကြီးပြောတဲ့ ဇာတ်လမ်းဟာ အမှန်ဖြစ်နေ တယ်တဲ့။ ဆုံးကြပါစို့ မစ္စဘာတန်ဟာ တပမင်္ဂာရွယ်ပြီး သွေးအေးအေးနဲ့ အော် ဒုးရန်ကို ရေနှစ်သတ်ဖို့ ကြီးစားခဲ့တာ အမှန်ပါတဲ့။ သူက အောမီးရန်ကို ကယ် ဆယ်နေတဲ့ ဟန်နဲ့ ရေထဲစွာ နှစ်ယားတယ်လို ဆုံးကြပါစို့။ သူကို လျေနဲ့ လူက လာကယ်တယ်။ သူတို့ အားလုံးအမျိုးသမီး နှစ်ယောက်ဟာ ဘယ်နေရာနဲ့မဆို အဝေးကြီးမှာရှိတဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာတစ်ခုမှာ ရောက် နေကြတယ်။ မမော်လင့်ဘဲနဲ့ ဆရာဝန်တစ်ယောက် ရောက်လာတယ်။ ဘယ် လိုမှ မျှော်လင့်မထားတဲ့သူ။ ပြီးတော့ အားလုံးဆရာဝန်။ ရေထဲမှာ အော် ဒုးရန်ထက် ပိုကြာအောင် နစ်ခဲ့သူတွေဟာ အကူအသက်ရှုနည်းတွေ၊ တရှုံး အသက်ကယ်နည်းတွေကြောင့် သေဘေးက လွှတ်ကြရသွားတွေ ရှိခဲ့တယ် အဲတာ ကိုလည်း သူကောင်းကောင်း သိယားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူကတော့ သူအုပ်းသူ ပိုင်ပိုင်နိုင်နိုင် လုပ်ဖို့လိုတာကိုး။ သူရဲ့သားကောင်ကို ဆရာဝန်နဲ့ ထားပစ်ခဲ့ပြီး သူက ထွက်သွားရတယ်လေ။ သွားရင်းနဲ့ စိက်ဘယ်လင့်ထင့်ဖြစ်ပြီး

နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာ အကြီးအကျယ် စိုးရိုစ်ထိတ်လန့်ပူဟာ သူမျှက်နှာမှာ ပေါ်နေတယ်။ အောင်ဦးရန့် ပသေဘဲ ပြန်သတိရလာပြီး အဖြစ် မှန်တွေကို ဖွင့်ပြောလိုက်လေမလား”

“အိုး...” မစွဲဟယ်လီယာအသံထွက်လာသည်။

“ကျွန်းမတော့ ဘာခုတောင် ကျောချမ်းလာပြီ”

“အဲဒီရှေထောင့်ကနေကြည့်တော့ မကောင်းမှုတစ်ခုခုရဲ့ အရိပ်ငွေ့ထွေတွေလာရတယ်။ အောင်ဦးရန့်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေဟာလည် ဖို့ပြီ အသိရခက်လာတယ်။ ဘယ်သူလဲ၊ ဒီအောင်ဦးရန့်ဆိုတာ။ မထင်မရှား၊ အငေး ပပါတဲ့ အဖော်တစ်ယောက်လို လာနေတဲ့သူကို ဘာ့ကြောင့် သူအလုပ်ရှင်က သတ်ရတာလဲ။ သူတို့ ရေကူးဖို့ ထွက်လာကြတဲ့ နောက်ကွယ်မှာ ဘာောက်လျှင် ရှိနေသလဲ။ မေရိဘာတန်ဆီမှာ သူလာအလုပ်လုပ်တာ လအနည်းငယ်ပဲ ရှိ သေးတယ်။ သူအလုပ်ရှင်က သူကို နှိုင်ငံခြားခရီးမှာ ခေါ်လာခဲ့တယ်။ ရောက်တာနဲ့ အဖြစ်ဆိုး ကြံးရတယ်။ သူတို့နှစ်ယောက်စလုံးဟာ သာမန်ဖို့ဆို အားလုံး အဖြစ်ဆိုး သာမှ ထင်ရှားသိသာတဲ့ ထူးခြားချက် ဖန္တားဆုံး ပြစ်လုပ်တစ်ခုလုံးကတော့ ဆန်းကြယ်နေတယ်လို့ ကျူပ်တွေ့ပါတယ်။ စိတ်ကူးလည်း အမျိုးမျိုး ထုတ်ပြီး အဖြော်ရှားနေခဲ့ရတယ်”

“ဘာမှ ဆက်မလုပ်ဘူးလားရှင့်” မစွဲဟယ်လီယာက ဓားလိုက်ပါသည်။

“ခြော်...မိန်းကလေးရဲ့ ကျူပ်ဘာလုပ်နိုင်မှာမို့လဲ၊ ဘာအထောက်အထား မှ မရှိဘူးလေ၊ မျက်မြေငါးသက်သေအများစုံက မစွဲဘာတန်ပြောသလိုပဲ ကျော်ကြတာပဲ။ ကျူပ်စိတ်ကူးထဲ ဖြတ်ခနဲ့ပေါ်လာတတ်တဲ့ အချက်ပေါ်မှုပဲ သံသယ က ဖြစ်လာရတာကိုး။ ကျူပ်လုပ်နိုင်တာတစ်ခုကတော့ အောင်ဦးရန့်ရဲ့ ဆွေ့အွေ့ သားချင်းတွေကို တတ်နိုင်သလောက် စုံစမ်းတဲ့ အလုပ်ပါပဲ။ ကျူပ် အားလုံးပြုး ရောက်တော့ သူခဲ့အခန်းပိုင်ရှင် အာရုံးသမီးကြီးကို သွားတွေ့သေးတယ်။ ခုန်းပြောခဲ့တာတွေဟာ သူဆီက သိရတာတွေပေါ့”

“ရှင့်စိတ်ထဲမှာ တစ်ခုခု မှားနေတယ်လို့ ထင်တယ်မဟုတ်လဲ”

ဟု မစွဲမှာပယ်က ဓားလိုက်ပါသည်။

ဒေါက်တာလိုက် ခေါင်းညီတ်ပြု၏။

“အဲဒီလို ထင်မိတာကိုလည်း ရှုက်တဲ့စိတ် ဖြစ်ရသေးတယ်လူး ကြော်သိကွာနဲ့ ပြည့်စုံတဲ့ အားလုံးပြုးသမီးကောင်းတစ်ယောက်ကို ကျူပ်လိုအား ဘာမို့လို့ လူသတ်မှုနဲ့ သံသယထားနေရတာလဲ။ ကျွန်းပေါ်မှာ ရက်အောင်ညွှန်ပေးလောက် သူဆက်နေတဲ့ ကာလအတွင်း ကျူပ်ဖော်ရွှေနိုင်မှု ငါ်ငွေ့ငွေ့အော် ကြိုးစားပြီး ဆက်ဆံခဲ့ပါတယ်။ စပိန် တာဝန်ရှိပုဂ္ဂိုလ်ကြောနဲ့ ဆောင်ခွဲ၏

၁၃၁ • ကျော်ကျော်

တဲ့ကိစ္စတွေမှာလည်း အကူးအညီပေးခဲ့ပါတယ်။ နိုင်ငံခြားတိုင်းပြည်တစ်ပြည်မှာ ကိုယ့်နိုင်သားတစ်ဦးကို တတ်စွမ်းသမျှ ကူညီရတာပေါ်ဖျော်။ ဒါပေမဲ့ ကျော်သူအပေါ် သံသယရှိနေတယ်ဆိုတာကို သူသိတာတော့ အမှန်ပဲပျော်

“အဲဒီမှာ သူဘယ်လောက် ကြောကြောနေခဲ့လဲ” မစွဲမာပယ်က ဖြတ်ပေးလိုက်၏။ “နှစ်ပတ်လောက်ပါပဲ။ မစွဲဒူးရန်ကို အဲဒီမှာပဲ သြို့ဟုတယ်။ အဲဒီနောက် ဆယ်ရက်လောက်အကြောမှာ သင်္ဌာတစ်စီးနဲ့သူ အင်္ဂလန်ကို ပြန်သွားတယ်။ အဖြစ်သီးကြောင့် အတော်စိတ်ပျက်သွားရတာဖို့ ဆောင်းအကုန်ထိနေဖို့ မူလအစီအစဉ်ကို ဖျက်လိုက်တယ်လို့ သူပြောပြီတယ်”

“သူအတော် စိတ်ပျက်သွားပုံရခဲ့လား”ဟု မစွဲမာပယ်က ပေးပြန်းပါသည်။ ဒေါက်တာက ခေတ္တာတွဲဆိုင်းနေပြီးမှ သတိထားလျက် ဖြေ၏။

“အင်း...သူခန္ဓာကိုယ်ပုံပန်းသဏ္ဌာန် ပြောင်းသွားလောက်အောင်တော့ ပထိနိုက်ပါဘူး”

“သူဝလာတယ်လို့ကော် မထင်မိဘူးလား” မစွဲမာပယ်က ဆက်ပေးသည်။

“အဲဒီလိုပေးတာ အတော်ဆန်းသားပဲပျော်။ အင်း...ခုမှ ပြန်စဉ်းစားကြည့်တော့ ငင်ဗျားပြောတာ ဟုတ်ပါတယ်။ သူကြည့်ရတာ စိတ်တက်လာပုံတော့ ရတယ်”

“ကြောက်စရာကောင်းလိုက်တာ” မစွဲမာယ်လိုက် ကြောက်သီးထာနဖြင့် ပြော၏။ “သူသားကောင်ရဲ့ သွေးတွေကြောင့် ဝလာတာနဲ့တူတူတယ်နော်”

“ဒါပေမဲ့ နောက်တစ်နည်း စဉ်းစားရင် ကျော်ဟာ သူအပေါ် မမျှမတ အကဲဖြတ်သလို ဖြစ်နေတယ်” ဒေါက်တာလျှိုက်က ဆက်ပြောပါသည်။ “သူမပြန် ငင် စကားတစ်ခွန်း ပြောသွားတယ်ပျော်။ အဲဒီစကားက လုံးဝ မတူကွဲပြားတဲ့ လမ်းကြောင်းကို ပြနေတယ်။ ကြည့်ရတာ အသိဉာဏ်ဆင်ခြင်တဲ့တရားက ပြည့်ဖြည့်းချင်း ဝင်လာပုံရတယ်။ ကျူးလွှန်ခဲ့တဲ့ အပြောရဲ့ ကြိုးကျယ်ပုံကို ပိုပိုပြီး သိလာပုံရတယ်”

“ကနေရိကျွန်းတွေကနေ သူပြန်ထွက်တော့ပယ့် ညာနေမှာ သူတွေချင်တယ် ဆိုလို ကျော်သွားတယ်။ သူကို ကူညီခဲ့တာတွေအတွက် ကျေးဇူးတင်ကြောင်း သူက အထပ်ထပ်ပြောတယ်။ ကျော်ကတော့ ဒီလောက် ကျေးဇူးတင်နိုင်တဲ့အကြောင်း၊ လုပ်သင့်တာကို လုပ်ပေးခဲ့တာသာ ဖြစ်တယ်လို့ ပြန်ပြောလိုက်ပါတယ်။ ခကဲလောက် စကားပြတ်သွားအပြီးမှာ သူက ပေးပိုးတစ်ခု ပေးတယ်ပျော်”

“တရားဥပဒေကို ကိုယ်လိုသလို အသုံးချတာဟာ မြှောတယ်လို့ ရွင်ထင်သလားတဲ့” ကျော်က အဲဒီပေးခွန်းဟာ ဖြေဖို့ အကော်ခက်တဲ့အကြောင်း

ကြံးပြုရန် လျှိုက်ဆန်းကယ်ဝွေးတို့များ • ၁၇၅

ဒါပေမဲ့ ခြုံပြုရရင်တော့ ကျေပ်အဲဒီလို ပထင်ဘူး၊ ဥပဒေဆိုတာ လူတိုင်း
လိုက်နာရမှာပဲလို ပြုလိုက်တယ်”

“ဥပဒေက အရာမရောက်တဲ့အခါပြီးမှာရောလား” လို ဖော်ပြန်တယ်။
ကျေပ်သိပ်နားမလည်ဘူးလို ပြန်ပြုလိုက်တော့ သူက... ‘ရှင်းပြဖို့တော့ ခက်
တယ် ဒါပေမဲ့ လူတစ်ယောက်ဟာ မမှန်ကန်ဘူးလို သတ်မှတ်ယားတဲ့ အလုပ်
တစ်ခု၊ တစ်နည်းအားဖြင့် ရာဝဝတ်မှုတစ်ခုကို ကောင်းမွန်သင့်မြတ်တဲ့
အကြောင်းရင်းခဲ့ ရှိနေလို လုပ်လိုက်တယ်ဆိုပါတော့’ လို ဆက်ပြုတယ်။
ကျေပ်က ရာဝဝတ်ကောင်အတော်များများဟာ သူတို့ကျူးလွန်ရတဲ့ အခြေခံ
အကြောင်းအဖြစ် အဲဒီလိုထင်တတ်ကြတာပါပဲလို ပြန်ပြုလိုက်တော့ သူလှန့်
ပြီး တွန်းသွားတယ်။ “ဒါပေမဲ့ အဲဒါက ကြောက်စရာပဲ၊ ကြောက်စရာကြီးပဲလို
သူခပ်တိုးတိုးပြုတယ်ပဲ”

“အဲဒီနောက် သူလေသံပြောင်းသွားပြီး သူကို အိပ်ဆေးနည်းနည်းပေးပါလို
တောင်းတယ်။ ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးကြောင့် သူ ကောင်းကောင်း
အိပ်မပေါ်ဘူးလို ပြုတယ်။ ဒီတော့ အိပ်မပေါ်တာ သေချာခဲ့လား ခင်ဗျာ
စိတ်ထဲမှာ စိတ်သောကရောက်နေတာ၊ စိုးရိပ်နေရတာ ဘာမှ ပစ္စားလာသလို
ကျေပ်ပေးလိုက်တော့ သူက မသက်းဖြစ်တဲ့မျက်နှာနဲ့ ကျွန်းမစိတ်ထဲမှာ ဘာထို
စိုးရိပ်နေရမှာလဲလို ခပ်ဆတ်ဆတ်ပြန်ပေးတယ်”

“များသောအားဖြင့် အိပ်မပေါ်တာဟာ စိုးရိပ်သောကကြောင့် ဖြစ်တတ်
တာပဲလို ကျေပ်ခပ်ပေါ်ပေါ့ ပြန်ပြုလိုက်ပါတယ်။ သူ တွေ့တွေးတော်များ
စိတ်ပျက်နေပုံပါပဲ၊ ပြီးတော့ သူက ‘ရှင်းဆိုလိုတာက ကျွန်းမလာမယ့် အနာဂတ်
အတွက် စိုးရိပ်နေရတယ်လို ဆိုလိုတာလား။’ ဒါမှာဟုတ် ပြန်ပြင်လို ဖရတော့တဲ့
အတိတ်ကာလအတွက်လား’ လို မေးတယ်။ ကျေပ်က နှစ်မျိုးစလုံးအတွက်ပဲလို
ပြန်ဖြေလိုက်တယ်”

“ပြီးပြီးသားအတိတ်အတွက် စိုးရိပ်သောကရောက်နေတာမျိုးက အပိုပါပဲ
ရှင်းပြန်လာနိုင်တာမျိုးပဲ မဟုတ်တာ။ အိုး...ဘာအသုံးကျလိုလဲ၊ မတည်းစားတာ
ကောင်းတယ်’ လို သူပြုတယ်ပဲ။ ကျေပ်လည်း အိပ်ဆေးပျေားပျေားပေးပြီး
နှုတ်ဆက်ပြန်လာခဲ့တာပါပဲ။ သူပြုခဲ့တဲ့စကားကိုတော့ သိပ်မအုံမြှုပ်ပါဘူး၊
ပြန်လာနိုင်တာမျိုးပဲ မဟုတ်တာတဲ့။ ဘာကိုလဲ၊ ဘယ်သူကိုလဲ”

“သူနဲ့ အဲဒီလိုစကားပြုခဲ့ရတာကြောင့် နောင်ဖြစ်လာမယ့်ကိုအွေ့
အတွက် ကျေပ်စိတ်မှာ အသင့်ပြင်ယားပြီးသားလိုဖြစ်နေတယ်။ ပြစ်လာလိုပိုစား
လို မျော်လင့်ယားတာ မဟုတ်ပေမဲ့ ဖြစ်လာတော့လည်း သိပ်မအုံမြှုပ်တော့
ဘူးပြီး။ ဘာလိုလဲဆိုတော့ သိတဲ့အတိုင်း ဖေရာ့ဘာတန်ကို ကျေပ်ဆုံးစွဲ

တရား ရှိတဲ့ အပျိုးသမီးတစ်ယောက်အဖြစ်ပဲ မြင်ထားခဲ့တယ်။ သာပန်ပြစ်မှု ကျွန်ုပ်သူတစ်ယောက်ရယ်လို့ မပြင်ခဲ့ဘူး၊ သူဟာ သူအာနိုင်အဟာ ယုံကြည်ထားတဲ့အတိုင်း ရပ်တေညာ်ပယ်သူပဲ၊ သူခံယူချက်အပေါ် စွဲစွဲပြောပြီ ယုံကြည်နေသင့်၊ အလျော့ဗေးမယ့်သူမျိုး ပဟုတ်ဘူး။ ဒါပေမဲ့ ကျော်ထင်တယ်လေ၊ သူ နှုတ်ကျော်နောက်ဆုံး စကားပြောခဲ့ပြီးတဲ့နောက် သူအာနိုင်အဟာယုံကြည်ထားတာ တွေအပေါ် သံသယဝင်စပြောလာတယ်လို့။ ကျော်ကို သူပြောခဲ့တဲ့ စကားအရ သူဟာ သူပြောခဲ့တဲ့အမှုအတွက် လေးလေးနောက်ဆင်ခြင်ပြီး နောင်တစိတ်တွေ စဝင်လာနောက်တယ်လို့ ကျော်ယူဆလိုက်တယ်”

“ဖြစ်တာက ကွန်ဝေါနယ်မှာဘူး၊ ပင်လယ်ကုမ်းမြှုပြုရာထုတော်လေးပေါ့။ အဲသို့နဲ့ လူပြုတဲ့ ရာသီပါ။ ဘယ်တုန်းကလဲဆိုတော့၊ မတ်လနောက်ပိုင်း လောက်မှာပေါ့။ သတင်းစာထဲမှာပါလာလို့ ဖတ်လိုက်ရတာ။ မစွာဘာတန်ဆိုတဲ့ အပျိုးသမီးဟာ အဲဒီက ဟိုတယ်ငယ်ရေးတစ်ခုမှာ တည်းနေသတဲ့။ သူအမှု အချာနတွေက အတော်ထဲ့ပြားနေတယ်လို့ ဆိုတယ်။ အဲဒါကိုလည်း အားလုံးက သုတေပြုပါကြတယ်တဲ့။ ညာက်မှာဆိုရင် သူအိပ်ခန်းထဲမှာ တစ်ယောက်တည်း စကားပြောရင်း ‘ခေါက်တွဲခေါက်ပြန်’ လမ်းလျှောက်နေတတ်သတဲ့။ ကပ်လျက် အခန်းတွေက ညွှန်သည့်တွေဟာ အဲဒီအသံတွေကြောင့် မအိပ်ကြရဘူးတဲ့။ တစ်ရက်မှာတော့ သူဟာ ရွှာမှာရှိတဲ့ ဘုရားကျောင်းကို သွားပြီး ဂိုဏ်းအုပ် ဘုန်းကြီးနဲ့ တွေ့သတဲ့။ ပြီးတော့ သူမှာ သိပ်အရေးကြီးတဲ့ ဝန်ခံချက်တစ်ခု လျှောက်ချင်ပါတယ်ဆိုပြီး ရာဇဝတ်မှုတစ်ခု သူကျော်လွန်ခဲ့တဲ့အကြောင်းပြော သတဲ့။ ဒါပေမဲ့ ဆက်မပြောတော့ဘဲ ရှုတ်တရက် ထရပ်လိုက်ပြီး နောက်နေ့နေ့ လာပါမယ်လို့ ပြောပြီး ပြန်သွားသတဲ့။ ဂိုဏ်းအုပ်ဘုန်းကြီးတော့ သူကို စိတ်နည်းနည်းဖောက်ပြန်စ ပြုနေသူလို့ သဘောထားပြီး သူဝန်ခံချက်ကိုလည်း အလေးအနက်မထားခဲ့ဘူးတဲ့”

“နောက်တစ်ရက် မနက်မှာတော့ သူကို အခန်းထဲမှာ မတွေ့ရတော့ဘူးတဲ့။ သေမှုသေခင်းအရာရှိဆီကို လိပ်စာတပ်ထားတဲ့ စာတစ်စောင်ပဲ သူအခန်းထဲက စွေးရတယ်။ စာမှာရေးထားတာက ဒီလိုပါ”

မနေ့က ကျွန်ုပ်မသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီးထံ အပြစ်ဝန်ခံရန် သွေးပါသည်။ သို့ရာတွင် ဝန်ခံခွဲ့ပေါ်ပဲပါ။ သူမက ကျွန်ုပ်မကို ခွင့်မပြုခဲ့ပါ။ တော်ပြင်ဆင်ပြောင်းလဲနိုင်ရန် နည်းလမ်းတစ်ခုသာ နှိပါတော့သည်။ အားသာများ ခြောင်းအတွက် အသက်တစ်ချောင်းပေးဆပ်ရန် ဖြစ်ပါသည်။ သူတွေ့နှင့် ထင်ပင် ကျွန်ုပ်မအသက်ကို ပေးရပါလိမ့်မည်။ ပင်လယ်ရောနက်တွင် ကျွန်ုပ်မဘတ် ဖြော်ရပါမည်။ ကျွန်ုပ်မ၏ လုပ်ရပ်ကို မျှတေသည်ဟု ကျွန်ုပ်မယ်မှတ်ခဲ့ပါသည်

သိရာတွင် ထိုစာင်ပြင်ချက် မှားယူင်းကြောင်း ယခု သင့်ပါဌီး အောင်းငါး ဒုံး
လျတ်မှုကို ကျွန်းမရယူလိုသည်ဆိုပျော် သူတဲ့ ကျွန်းမသွားရပါဟိုပည့် တွေ့ပ
သေဆုံးမှာအတွက် ပည့်သွားမှု တာဝန်ပါဌီပါကြောင်း၊ အစိမ္မာတယ်

“သူအဝတ်တွေကို ကမ်းခြေနားက လူပြတ်တဲ့ တူးမြောင်းတစ်ခုသေးမှာ
တွေ့ရတယ်။ အဝတ်တွေ အဲဒီမှာ ချုတ်ပြီး ပင်လယ်ဘက်ကို ကူးသွားတဲ့ပုံပဲ။
အဲဒီနားမှာ ကမ်းခြေကနေ ဆွဲခေါ်သွားတတ်တဲ့ ရေစီးကြောင်း တစ်ခု ရှိတယ်လို့
ဆိုကြတယ်”

“အလောင်းကို ပြန်မတွေ့တော့သွား။ အချိန်အတော်ကြောလာတော့ သေပြီ
လိုပဲ ယူဆလိုက်ကြတယ်။ သူဟာ လူချမ်းသာတစ်ယောက်ပဲ။ သူအိမ်ရာဟာ
ပေါင်တစ်သောင်းတန်တယ်။ သောတစ်းစာလည်း မထားခဲ့သွားဆိုတော့ သူပိုင်
ပစ္စည်းတွေကို ဉာဏ်တွေးလျမှာရှိတဲ့ ဝါးကွဲပေါ်မပို့သားစုက ပိုင်ဆိုင်ခွင့်ရသွား
တယ်။ သတင်းစာတွေက ကနေရိကြုံးတွေမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆုံးကို ပြန်ဖော်
ရေးကြပြီး ဖုန်းရှုံးရန် သေဆုံးသွားခြင်းအကြောင့် သူဟာ စိတ်ဓာတ်ပြီကွဲတဲ့ ရောက့
ရသွားခြင်းဖြစ်တယ်လို့ ဖော်ပြကြတယ်။ ပကာမကြားနာစစ်ဆေးပွဲမှာ ယယ်
စိတ်ဖောက်ပြန်မှုကြောင့် ပိမိကိုယ်ပိမိ အဆုံးစိရင်ခြင်းလို့ ဆုံးဖြတ်ခဲ့ကြတယ်။
ဒီလိုနဲ့ပဲ အေပါဒုးရန်နဲ့ မေရိဘာတန်တို့ရဲ့ ဇာတ်သိမ်းကို ပြည့်ဖူးကား ချလိုက်ရ^၁
တာပါပဲ”

အတန်ကြောမှာ တိုတ်ဆိတ်သွားပါသည်။ ထိုနောက် မစွဲဟယ်လီယာက
ပင့်သက်ကို ပြင်းပြင်းရှုံးလိုက်ပြီး... “အိုး... ဒီအတိုင်း ရပ်လို့ မရသွားလော့
တကယ်ကောင်းခန်းကို ရောက်နေခါမှ ဆက်ပြောပါဦး”ဟု ပြောလိုက်၏။

“မစွဲဟယ်လီယာရယ်၊ အခုံဟာက အခန်းဆက်လာတ်လမ်းမှ မဟုတ်ပဲ့
တကယ်ဖြစ်ရပ်မှန်လော့။ ဖြစ်ရပ်မှန်ဆိုတာက သူရပ်ချောင်တဲ့နေရာ ရပ်သွားတာ
ပျော်ပဲ” “ကျွန်းမကတော့ မရပ်စေချင်သွား” မစွဲဟယ်လီယာက ပြန်ပြော၏။
“နောက်ထပ်သိချင်သေးတယ်”

“ဒီနေရာမှာ တိုးနောက်တွေ သုံးရတော့မယ်လေ ဟယ်လီယာရဲ့”
သာယ်နရိက ရှင်းပြုပါသည်။ “မေရိဘာတန်ဟာ သူအဖော်ကို ဘုံကြောင့်
သတ်ရသလဲ။ ဒေါက်တာလျှိုင်က တို့ကို အဲဒီပြဿနာ ပေးထားတယ်”

“သို့...ဟုတ်လား” မစွဲဟယ်လီယာက ပြန်ပြော၏။ “သူသတ်ရတဲ့
အကြောင်းရင်းတွေက အများကြီး ရှိမှာပေါ့။ ကျွန်းမသွားလိုတာက...အဲ...မင်္ဂား
တတ်တော့သွား။ ဦးနောက်ပျက်သွားလို့ ဖြစ်ချင်ဖြစ်ပယ်၊ ဒါမှာဟုတ် ဖနာလို
တာလည်း ဖြစ်နိုင်တယ်။ ဒေါက်တာလျှိုင်က အဖိုးသားတစ်ယောက်အကြောင်း
ထည့်မပြောပေါ့ သော်ဗောပေါ်မှာ တွေ့ခဲ့နိုင်တယ်လေ။ ပင်လယ်ခုံးဆိုတာ

သိတယ်မဟုတ်လား”

ပစ္စာယ်လီယာ ခေတ္တနားလိုက်၏။ နားထောင်နေကြသူတို့မှာ ပစ္စာယ်လီယာ၏ လုပၢ၍ ဆွဲဆောင်မှုရှိသော ဦးခေါင်း၏ ဝဟိဒ္ဓအသွင်သဏ္ဌာန်သည် ဘဏ္ဍာတ္ထိုးနောက်ထက် ပို၍ တန်ဖိုးရှိပည်ဟု တွေးနေကြပုံရပါသည်။

“ကျွန်ုံမလည်း ပြစ်နိုင်တဲ့အကြောင်းတွေ စဉ်းစားထားတယ်”

ပစ္စ်ဘင်ထရိုက ပြောပါသည်။

“ဒါပေမဲ့ အဖြစ်နိုင်ဆုံးတစ်ခုကိုပဲ ပြောပါမယ်။ ဒီလိုပါ။ မစွာဘာတန်ရဲ့ ဖခင်ဟာ အောမီဒူးရန့်ရဲ့ ဖခင်ကို အနိုင်ယူပြီး ကြီးဗျားချမ်းသာလာခဲ့လိမ့်မယ်။ ဒီတော့ အောမီက လက်စားချေဖို့ ဆုံးဖြတ်ထားခဲ့တာပေါ့။ အဲဒါကို...အင်း... ဒီလိုလည်း မဟုတ်သေးဘူး။ ချမ်းသာတဲ့ အလုပ်ရှင်က ဆင်းရတဲ့ အဖော်ဖြစ်သူကို ဘုရားကြောင့် သတ်မှာလဲ၊ အဲ...ဟုတ်ပြီ၊ ရပြီ။ မစွာဘာတန်မှာ မောင်တစ်ယောက် ရှိတယ်။ သူဟာ အောမီဒူးရန့်ရဲ့ အချစ်ကို ပရလို သူကိုယ်သူပစ်သတ်သွားတယ်။ မစွာဘာတန်က အခွင့်ကောင်းကို စောင့်နေခဲ့တယ်။ အောမီဟာ သူဆီကိုရောက်လာတယ်။ အဲဒီအခါမှာ မစွာဘာတန်က အောမီကို ကနေရှိကျွန်ုံးတွေသီ ခေါ်လာပြီး လက်စားချေလိုက်တယ်။ ဘယ့်နှုန်းလဲ”

“သိပ်ကောင်းတယ်” ဘာဟင်နရိုက ချီးကျျှေးလိုက်၏။ “မစွာဘာတန်မှာ မောင်တစ်ယောက် ရှိမရှိဆိုတာတော့ မသိရဘူးပေါ့”

“ဒါက ဆင်ခြင် ထုတ်နတ်ကြည်ရတာပေါ့” မစ္စ်ဘင်ထရိုက ပြန်ပြော၏။ “သူမှာ မောင်တစ်ယောက်ပရှိဘူးဆိုရင် သတ်ဖို့ ရည်ရွယ်ချက် ဘယ်ရှိတော့ မလဲ။ ဒါကြောင့် မောင်တစ်ယောက် ရှိကိုရှိရလိမ့်မယ်။ ဟုတ်ရဲ့လား ဝပ်ဆင်”

“သိပ်သင့်မြတ်တဲ့ ဆင်ခြင်မှာပေါ့ ခေါ်လီရဲ့” သူခင်ပွဲန်းက ထောက်ခဲလိုက်ပါသည်။ “ဒါပေမဲ့ စိတ်ကူးတစ်ခုပဲပေါ့နော့”

“ဟုတ်တယ်လေ၊ စိတ်ကူးပေါ့” မစ္စ်ဘင်ထရိုက ပြန်ပြောပါသည်။ “ကျွန်ုံမတို့အားလုံး လုပ်နိုင်တာ စိတ်ကူးထုတ်ဖို့ပဲမဟုတ်လား။ ဘာသဲလွန်စမှု မရှိဘူးလေ။ ကဲပါ...ကို ကိုယ်တိုင်လည်း စိတ်ကူးထုတ်ကြည်ပါဘူး”

“ပြောရမယ်ဆိုရင်တော့ အဲ...ဘာပြောရမှုန်း မသိတော့ဘူး။ မစွာ ဟယ်လီယာ ပြောတဲ့ အမျိုးသားတစ်ယောက်ဆိုတာ ယုတ္တိရှိတယ်ထင်တယ်။ ဒီလိုလေ အောမီလီရဲ့၊ ဘူရားကျောင်းက သာသနူးဝန်ထမ်းတစ်ယောက်ယောက်နဲ့ ဘယ်သွယ်မိနိုင်တယ်။ သူတို့နှစ်ယောက်စလုံးက သာသနူးဝန်ထမ်းအမျိုးသားကို ဝတ်ရုံးတစ်ထည်စီ လျှော့တာမျိုး ရှိတယ်ဆိုကြပါစို့။ အောမီဒူးရန့်ရဲ့ ဝတ်ရုံးကို အရှင်ဝတ်ပြီး အခမ်းအနားတက်တာမျိုး ရှိခဲ့နိုင်တာပေါ့။ အဲဒီသော့မျိုးပေါ့လေး မစွာဘာတန်းက နောက်ဆုံးမှာ ဂိုဏ်းအုပ်ဘုန်းကြီးတစ်ပါးဆီ သွားခဲ့သေးတယ်

ကြံ့ပိုက္ခာ လျှို့ဝှက်ဆန်းကြေယ်ဝွေ့တို့များ • ၁၃

မဟုတ်လား။ ရုပ်ဖြောင့်တဲ့ သာသန?ဝန်ထမ်းတစ်ဦးဦးနဲ့တွေ့ရင် အမိန့်သော် နှစ်ယောက်စလုံး ဆင်ခြင်ညာက် တုံးကုန်တာမျိုး ဖြစ်နိုင်တာကိုး၊ ဒါပို့ဆောင်ရွက်ခက် ကြားနေရတာပဲ”

“အင်း... ကျွန်ုတ်ကတော့ ကျွန်ုတ်အယူအဆကို ပိုပြီး နာဆလည်ဗျာ ခက်အောင် ပြောရမလိုဖြစ်နေတယ်” ဆာဟင်နရိက ဝင်ပြောပါသည်။ “ပိုတော့ ကတော့ စိတ်ကူးပါပဲ။ မစွဲဘာတန်ဟာ အရင်ကတည်းက စိတ်မူမပူန်ပူ ရှိနေ ခဲ့တယ်လို့ ကျွန်ုတ် ယူဆတယ်။ ဒီလိုကိစ္စမျိုးတွေက ထင်တာထက် ပို့ယူဆနေ တတ်တယ်လေ။ သူ့စိတ်ဝေဒနာဟာ ပိုပိုရင့်လာပြီး ကံမကောင်း အကြောင်းပလူ တဲ့ အမျိုးသမီးတွေကို မြန်မြန်လာတ်သိမ်းပေးဖို့ သူမှာ တာဝန်ရှိတယ်လို့ ထင် လာခဲ့လိမ့်မယ်။ မစွဲဒုးရန်းရဲ့ အတိတ်လာတ်ကြောင်းကို သိပ်တော့ မသိကြရသူ့ ကံမကောင်းတဲ့ အတိတ်လာတ်ကြောင်းတစ်ခုခု ရှိခဲ့မယ်ဆိုတာကတော့ တော် တော်ကို ဖြစ်နိုင်တယ်။ မစွဲဘာတန်က အဲဒီအတိတ်လာတ်ကြောင်းကို သိထား လိမ့်မယ်။ ဒါကြောင့် သူတာဝန်ကို ထမ်းဆောင်တဲ့အနေနဲ့ အောပိကို ရွှေ့ဗော လိုက်တာပဲ။ နောက်ပိုင်းကျွန်ုတ် သူမှုန်တယ်ထင်လို့ လုပ်ထားတဲ့ကိစ္စဟာ သူတို့ ပြန်ခုက္ခာပေးလာတယ်။ သူနောင်တတွေ ရလာတယ်။ သူရဲ့ ဘဝန်ဂုံးချုပ်ပုံဟာ သူ့စိတ် လုံးဝပြီ့ကွဲသွားပြီဆိုတာ ပြနေတာပဲ။ ကဲ... မစွဲမှာပယ်၊ ဆင့်ရွှေ့ ကျွန်ုတ်ပြောတဲ့ အယူအဆကို သဘောတူတယ်မဟုတ်လား”

“ပြောရမှာတော့ အားနာတယ်၊ ကျွန်ုမ သဘောမတူဘူးရှုံ့”

မစွဲမှာပယ်က တောင်းပန်ဟန်ဖြင့် ပြုးလျက် ပြောပါသည်။

“ကျွန်ုမအထင်တော့ သူလာတ်သိမ်းခန်းဟာ သူကို သိပ်ပါးနှပ်လို့ ပုံးပြုပါ၍ သိပ်ကျွမ်းကျွင်ပိုင်နိုင်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ဖော်ပြုနေထားသိတယ်ပဲ” မစွဲဟယ်လီယာက ရှုတ်တရက် အော်၍ စကားဖြတ်ပြောလိုက်ပါသည်။

“အိုး... ကျွန်ုမ တော်တော်ညံ့သေးတာပဲ။ ပြန်ပြီး စဉ်းစားဦးပယ်ငော်း ဟုတ်တယ်။ ဒီလိုပဲဖြစ်ရမယ်။ ငွေညွှစ်တာပေါ့။ အဖော်အမျိုးသမီးဟာ ငွေညွှစ် နေတဲ့သူ ဖြစ်လိမ့်မယ်။ မစွဲမှာပယ်က မစွဲဘာတန် ကိုယ့်ဘာသာသတ်သော တာကို ဘာကြောင့် ပါးနှပ်တယ်လို့ ပြောသလဲတော့ ကျွန်ုမ ပသိဘူး။ အဲဒါတော့ ကျွန်ုမ နားမလည်တာ အမှန်ပဲ”

“အာ... မစွဲမှာပယ်ဟာ စိန့်ပေရှိပိုင်မှာ အလားတူအမှုပိုး တွေ့ဖူးကို မယ်လေကွုယ်” ဆာဟင်နရိက ပြောလိုက်ပါ၏။

“ရှင်ကတော့ ကျွန်ုမကို အမြဲလျောင်ပြောင်ဖို့ပို့ကိုး၊ ဆာဟင်နရိခဲ့”

မစွဲမှာပယ်က ဝေဖော်ပြစ်တင်လိုက်သည်။ “မစွဲစုတရော်ဘဲသိတဲ့ အသွေး ကြိုးတစ်ယောက်လုပ်ပုံကို သွားသတိရတယ်ဆိုတာတော့ ငါ့ခံပါတယ်။ ခုပ်စား

၁၀၄ • ကျော်ကျော်

မှာ သေသွားပြုဖြစ်တဲ့ အဘွားကြီးသုံးယောက်ရဲ့ ပင်စင်ကို သူက ဆက်ထုတ်ယူနေခဲ့တယ်လဲ”

“ရှုပ်ရှုပ်ထွေးနဲ့ ပါးပါးနှစ်နှစ် လုပ်ရမယ့်ကိစ္စမျိုးနဲ့ တူပါရဲ့”

ဆာဟင်နရိက ပြန်ပြောပါသည်။

“ဒါပေမဲ့ အဲဒါက လက်ရှိပြသေနာကို ဖြေရှင်းပေးနိုင်ပဲတော့ မရပါဘူး”

“ဟုတ်ပါတယ်” မစွာမာပယ်က ပြော၏။ “တာချို့ပါသားစုတွေဟာ အတော်ဆင်းခဲကြတယ်လဲ။ ပင်စင်လစာဆုံးတာက ကလေးတွေအတွက် အတော်ကျွေးဇူးတာကလား။ အပြောင်လူတွေအဖို့ နားလည်ဖို့ ခက်လိမ့်မယ်။ ဒါပေမဲ့ ကျွန်းမအခိုက်ပြောချင်တာက လုပ်ရပ်တစ်ခုလုံးဟာ အဘွားကြီးတွေ အားလုံးနဲ့ တွေ့နေတဲ့ အဘွားကြီးတစ်ယောက်ရဲ့ အစီအမံပေါ် တည်နေတယ်ဆုံးတာပါ”

“ဗျာ...” ဆာဟင်နရိက စိတ်ရှုပ်သွားပုံဖြင့် ပြောလိုက်၏။

“ကျွန်းမ ရှင်းပြောပါမှ ပိုရှုပ်သွားပြုထင်တယ်။ ကျွန်းမဆိုလိုတာက ဒေါက်တာလိုက် ပထမဆုံး အပိုးသမီးနှစ်ယောက်အကြောင်း ပြောတုန်းက ဘယ်အဖိုးသမီးဟာ ဘယ်သူဆုံးတာ သူ့မသိပါဘူး။ ဟိုတယ်က လူတွေလည်း မသိကြဘူးလို့ ကျွန်းမဆိုချင်တယ်။ တစ်ရက်နှစ်ရက်ကြောတော့ သူ့တို့သိနိုင်ကြမှာပေါ့။ ဒါပေမဲ့ ရောက်ပြီးနောက်တစ်ရက်မှာပဲ နှစ်ယောက်ထဲက တစ်ယောက်က ရေရှိသေသွားတယ်။ ဒီတော့ ကျွန်းခဲ့တဲ့ တစ်ယောက်က သူဟာ မစွာဘာတန်ပါဆိုရင် ဘယ်သူကဗာမှ လက်မခံဘဲ နေကြမှာ မဟုတ်ပါဘူး”

“ခင်ဗျား ထင်တာက...တိုး...နားလည်ပါပြီ”

ဆာဟင်နရိက ဖြည့်ဖြည့် ရေချွေတုလိုက်ပါသည်။

“အဲဒါ သဘာဝကျွေတဲ့ စဉ်းစားနည်းပဲလေး။ ခုလေးတင် မစွဲစ်ဘင်ထရီပြောခဲ့တယ်မဟုတ်လား။ ချမ်းသာတဲ့ အလုပ်ရှင်က ဆင်းခဲတဲ့ အဖော်ဖြစ်သူကို ဘာ့ကြောင့် သတ်မှာလဲဆိုတာ။ တကယ်က အဲဒါရဲ့ ပြောင်းပြန်ပဲ ဖြစ်ဖို့ကောင်းတာပေါ့။ အဲဒီအတိုင်းပဲ ဖြစ်လေ့ဖြစ်ထရှိတာကိုး”

“အဲဒီလိုလား” ဆာဟင်နရိက ပြော၏။

“ခင်ဗျား ပြောတာနဲ့ ကျွန်းတော် လနှုံးတော် လနှုံးပါတယ်”

“ဒါပေမဲ့ ဒီလိုပဲ ဖြစ်ရမယ့်ရှင့်” မစွာမာပယ်က ဆက်ပြောပါသည်။ “သူဟာ မစွာဘာတန်ရဲ့ အဝတ်တွေကို ဝတ်ရမယ်လေး၊ အဲဒါတွေက သူ့အကြော်နည်းနည်းကျပ်နေမှာပေါ့။ ဒီတော့ သူကို ကြည့်ရတာ နည်းနည်း ဝေးသလိုထင်ရတော့မယ်။ ဒါကြောင့် ကျွန်းမ အဲဒီပေးခွန်းကို မေးခဲ့တာ။ ဘူးကို တွေ့တဲ့ အပိုးသားတစ်ယောက်ဟာ သူ့ဝလာတယ်လိုပဲ တထစ်ခု ယုံကြည့်မှာပဲ။ အဝတ်တွေက သေးသွားတာလို့ လုံးဝထင်မိမှာ မဟုတ်ဘူး”

“အောပါဒ္ဓာရန်းက ပစ္စဘာတန်ကို သတ်တယ်ဆိုရင် သူအတွက် ဘာအကျိုးကျေးဇူးရှိမှာလိုလဲ” မစွစ်ဘင်ထရိက ဖေးပါသည်။

“သူက တစ်သက်လုံး လိမ့်ညာနေလို့ ဖြစ်တာမှ မဟုတ်ဘဲ”

“သူ အဲဒီအတိုင်း နောက်တစ်လလောက်ပဲ နေဖို့လိုတာပါ” မစွမ်းပယ်က ထောက်ပြု၏။ “အဲဒီတစ်လအတွင်း သူခရီးထွက်နေမှာပဲ။ သူကို သိတဲ့ တစ်ယောက်ယောက်နဲ့ မတွေ့ခြောင်လည်း ရှောင်ရလိမ့်မယ်။ အသက်ရွယ်တဲ့ အမျိုးသမီးတွေဟာ ဆင်တူထိုးမှားတွေပဲလို့ အဲဒါကြောင့် ကျွန်းမပြောတာပေါ့။ သူဟံတ်စိပိုပေါ့ ဓာတ်ပုံကိုလည်း ဘယ်သူကဗုံးမှ စွဲစွဲစပ်စပ်ကြည့်မှာ မဟုတ်ပါဘူး။ ပတ်စိပိုတွေ ဆိုတာက သိတဲ့အဲတိုင်းပဲလေ။ မတ်လကိုရောက်တော့ ကွန် ဝေါနယ်ဘက် ထွက်သွားပြီး လူတွေ သတိပြုမိအောင် ထူးထူးဆန်းဆန်းတွေ လုပ်တော့တာပေါ့။ သူအဝတ်တွေကို ကပ်းစပ်မှာ ပုံထားတာ တွေပြီး သူငော်တဲ့စာကို ဖတ်ကြရတဲ့အခါ သာမန်ဆင်ခြင်တုံတရားနဲ့တောင် မတွေးတာတ်ကြတော့ဘူး”

“ဘယ်လိုတွေးရမှာပါလိမ့်ဖျာ” ဆာဟင်နံရိက ဖေးလိုက်ပါသည်။

“အလောင်းမရှိဘူးလေ” မစွမ်းပယ်က နိုင်ခိုင်မာမာဖြေ၏။

“လမ်းကြောင်းမျှန်ကနေ လွှာသွားအောင် လွှာပေးတဲ့အချက်တွေက အမျှားကြီးပဲ။ နောင်တရတာတွေ၊ ဝန်ခံတာတွေ အပါအဝင်ပေါ့။ အဲဒါတွေ ဖယ်လိုက်ရင် အလောင်းမရှိပဲ့ဘူးဆိုတာ ထင်ထင်ရှားရှား ပေါ်လာတယ်။ အဲဒါမှ တကယ်အရေးပါတဲ့ အချက်ပဲ”



“ဒါဖြင့် ရှင်ဆိုလိုတာက နောင်တရတယ်ဆိုတာ တကယ်မဟုတ်ဘူးပေါ့ မစွစ်ဘင်ထရိက ဖေး၏။

“သူ...သူ ရေထဲ ဆင်းသေသွားတာလည်း မဟုတ်ဘူးပေါ့”

“လုံးဝမဟုတ်ပါဘူး” မစွမ်းပယ်က ပြန်ဖြေပါသည်။ “မစွစ်ထရော်လုပ်ခဲ့သလိုပါပဲ။ လမ်းကြောင်းလွှာကို လိုက်မိအောင် သိပ်လုပ်တတ်တဲ့သူပေါ့ ဒါပေမဲ့ ကျွန်းမနဲ့ တွေ့တော့ သူလုပ်လာတ်ကို ရပ်လိုက်ရတာပါပဲ။ နောင်တွေ ရပါတယ်ဆိုတဲ့ မစွာဘာတန်ကိုလည်း ကျွန်းမ မစွစ်ထရောက်လိုပဲ ပြင်မိတယ် ရေထဲမှာ ဘဝကို အဆုံးသတ်လိုက်သတဲ့လား၊ ကျွန်းမ မှန်းတာ မလွှာဘူးဆိုရဲ့ သူ ဉာဏ်တွေးလျက် ရောက်နေလိမ့်မယ်”

“မလွှာပါဘူး မစွမ်းပယ်ရယ်” ဒေါက်တာလျိုက်က ပြောလိုက်ပါ၏။

“အဲဒီအတိုင်းပါပဲတွား၊ မယ်လ်ဘုန်းမှာ တွေ့လိုက်ရတဲ့ အခြားအတော်လေ အတွင်း ကျော်ဖြင့် ကြက်သေသေသွားရလောက်အောင် အုံအားကြီး သင့်သွားရတာပဲပို့”

၁၁။ ကျော်ကျော်

“နောက်ဆုံး သလွန်စ ရသွားတဲ့ တိုက်ဆိုင်မှုသိတာလား”

ဒေါက်တာလျှိုက်က ခေါင်းညီတ်ပြပါသည်။

“မစွဲဘာတန်ခေါ်ခေါ် မစွဲအေမြို့ဗုံးရန်းခေါ်ခေါ်၊ အူအတွက်ကတော့
ကဲဆိုးသွားတာအမှန်ပဲပျော်။ ကျော်က သဘော့ဆရာဝန်အလုပ်ကို ခကာဝင်လုပ်
နေတန်း သဘောက မယ်လဲဘုန်းမှာ ကပ်တဲ့ အခေါက်ပေါ်။ ကျော်ကမ်းပေါ်
တက်ပြီး လမ်းတစ်လမ်းကို လျှောက်ဝင်လိုက်လို့ ပထာမဆုံး တွေ့ရတဲ့ သူဟာ
တွန်ဝါမှာ ရေနစ်သေ့ပြီလို့ သိခဲ့ရတဲ့သူပါပဲပျော်။ ကျော်ကို တွေ့လိုက်တာနဲ့
သူလည်း ပွဲပြီးပြီလို့ နားလည်သွားပုံရပါတယ်။ ဒီတော့ ပြောင်ပြောင်ပဲ သူကျော်
ကို အယုံသွင်းတော့သလျှော်။ အတော်လည်း ထူးတဲ့ အမြိုးသိုးပါ။ စိတ်ပိုင်းဆိုင်ရာ
ကျင့်ဝတ်မှာလည်း အတော်အားနည်းတဲ့ သူပဲ၊ မွေးချင်းကိုးပေါ်ထဲမှာ သူက
အကြိုးဆုံး။ အားလုံးလည်း အတော်ဆင်းခဲ့ကြတယ်။ အင်္ဂလန်မှာရှိတဲ့သူတို့ရဲ့
ချမ်းသာတဲ့ ဝပ်းကွဲဆွေ့ဖိုးဆီ ဆက်သွယ်အကုံအညီတောင်းပေမဲ့ ပြန်ပြတ်
သားသား အငြင်းပယ်ခံရတယ်၊ မစွဲဘာတန်က သူတို့အဖော်နဲ့ ရန်ဖြစ်ခဲ့ဖူးတာ
ထူးး၊ ငွေကေလည်း အရေးတကြီးလို့နေတယ်။ အငယ်မွေးချင်းသုံးပေါ်က သားသား
အူသာတော့ ဆေးကုဖို့ ငွေအများကြီးကုန်မှာဖြစ်နေတယ်။ အေမြို့ဘာတန်ဟာ
အဲဒါနဲ့ပဲ သွေးအေးအေးနဲ့ လူသတ်မှု ကျားလွန်ဖို့ ဆုံးဖြတ်ခဲ့ပုံရတယ်။ သူ
အင်္ဂလန်ကို သွားပြီး ကလေးထိန်းအလုပ်ကို စလုပ်တယ်။ အခွင့်အလပ်းရတာနဲ့
မစွဲဘာတန်ရဲ့ အဖော်အဖြစ် အလုပ်ဝင်လိုက်တော့တာပဲ။ အေမြို့ဗုံးရန်းဆိုတဲ့
နားလည်နဲ့ပေါ့။ အခန်းတစ်ခန်းကို သူသားဝကျကျ ငှားလိုက်ပြီး ပရိဘောဂ
အနည်းအကျဉ်း ထည့်ထားလိုက်တယ်။ ရေနစ်သတ်ဖို့ အစီအစဉ်ကတော့
ရွှေတရက်ပေါ်လာတဲ့ စိတ်ကူးပါ။ တစ်ချိန်ချိန်မှာ အခွင့်အလပ်းတစ်ခုခု
ပေါ်လာမှာပဲ ဆိုပြီး စောင့်နေခဲ့တာကိုး။ နောက်ဆုံးတော့ လာတ်သိမ်းခန်းကို
ပါပို့ပြင်ပြင် သရုပ်ဆောင်ပြီး ဉာဏ်ကြေးလျက် ပြန်လာခဲ့တယ်။ အချိန်ကျလာ
တော့ သူနဲ့ သူမွေးချင်းတွေ့ဟာ မစွဲဘာတန်ရဲ့ အနီးဆုံး ဆွေ့ဖိုးတွေ့အဖြစ်
အမွှေဆက်ခဲ့ကြတော့တာပေါ့”

“အတော်ခဲ့ရင့်ပြီး ပြည့်စုံသေသပ်တဲ့ ရာဇဝတ်မှုပဲပျော်” ဆာဟင်နရိက
ဓမ္မတ်ချက်ချပါသည်။ “အပြည့်အဝကို အောင်မြှင့်နိုင်တဲ့ရာဇဝတ်မှုပဲ။ ကနေရို
ကျွန်းတွေမှာ သေခဲ့သူဟာ မစွဲဘာတန်လို့ သိကြရရင် အေမြို့ဗုံးရန်းအပေါ်
သံသယရှိရမှာဖြစ်ပြီး သူနဲ့ ဘာတန်မိသားစဲ အဆက်အသွယ်ရှိတာလည်း ပေါ်
လာရတော့မှာပဲ။ ဒါပေမဲ့ လူချင်း ပြောင်းလိုက်တာရယ် ရာဇဝတ်မှုကိုထပ်ဆင့်
ကျွန်းလွန်လိုက်တာရယ်ကြောင့် သံသယဖြစ်စရာတွေ့ မပေါ်တော့တာကိုး
တကယ်ပြောင်းမြောက်ပါပေါ်တယ်ပုံ”

“သူ ဘာဖြစ်သွားလဲရှင်” မစွဲစံဘင်ထရီက မေးလိုက်သည်။

“ရှင် ဘယ်လိုဟက်လုပ်သေးလဲ၊ ဒေါက်တာလျှိုက်”

“ကျော်ဟာ အတော်ခက်တဲ့ အခြေအနေမှာ ရောက်နေရတယ် မစွဲစံ
ဘင်ထရီ ဥပဒေကြောင်းအရ ကြော်ပြုရင် သက်သေအထောက်အထားက သိပ်
နည်းနေတယ်။ ပြီးတော့ ဆရာဝန်ဟစ်ယောက်အနေနဲ့ မြင်နေရတာက အမိုး
သမီးဟာ ပုံပန်းက ကြော်ခိုင်သန့်စွမ်းပုံရပေပဲ ကြောကြာမနေရတော့ဘူး၊ ဆိုတာ
ပဲ။ ကျော်သူနဲ့ လိုက်သွားပြီး သူမိသားစုကို လေ့လာကြည့်တယ်။ ကျေနပ်စရာ
ကောင်းတဲ့ မိသားစုတစ်ခုပါပဲ။ အစ်မကြီးအပေါ်မှာ ချစ်ခင်လေးစားကြပြီး
သူတို့အစ်မကြီးဟာ ရာဇ်မှုကျူးလွန်ခဲ့သူလို့ လုံးဝယ့်ကြည့်ကြမယ့်သူတွေ
မဟုတ်ဘူး။ ကျော် ခိုင်ခိုင်မာမာသက်သေပြနိုင်တာလည်း မရှိဘဲနဲ့ ဘူးကြောင့်
သူတို့ ဝမ်းနည်းပူဇေားပြီး ယူကျုံးပရအောင် ဖြစ်အောင် လုပ်ရမလဲ။ အမိုးသမီး
က ကျော်ကို ဖွင့်ဟာဝန်ခံတော့ကို သူတို့ထဲက ဘယ်သူမှ မကြားခဲ့ကြဘူး။
ဒီတော့ သဘာဝတရားကြီးကပဲ တာဝန်ယူပါစေတော့လို့ ကျော်ဆုံးဖြတ်လိုက်
တော့တယ်။ သူနဲ့ကျော် တွေ့ပြီး ခြောက်လအကြာမှာ အေမိဘူးရနဲ့ ကွယ်လွန်
သွားတယ်။ ကျော်တစ်ခါတလေ စဉ်းစားမိတယ်။ သူဟာ သေလွန်သည်အထိ
စိတ်အေးအေးချမ်းချမ်းနဲ့ ရာဇ်တ်မှုရဲ့ အခြောက်အလှန်မခံရဘဲ နေသွားနိုင်ခဲ့
လားလို့”

“ဘယ်နေနိုင်ပါမလဲ” မစွဲဘင်ထရီက ပြောပါ၏။



“ကျွန်ုပကတော့ နေနိုင်မယ်လို့ ထင်တယ်” ဟု မစွဲမာပယ်က ပြောပါ
သည်။ “မစွဲစံရောက်ဟာ အဲဒီလိုနေသွားနိုင်ခဲ့တယ်”

“တကယ်ကျော်ချမ်းစရာ ၈၀၂လပ်းကြီးပါပဲရှင်” စိတ်မပြိုစ်သက်ပူးဖြင့်
တုန်တုန်ယင်ယင် ဖြစ်နေသော မစွဲဟယ်လီယာက ပြောလိုက်ခြင်း ဖြစ်ပါ၏။

ကျော်ကျော်